

မြန်မာနိုင်ငံ အတွက်အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး စီမံကိန်း

သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးစီမံခန့်ခွဲမှုမူဘောင်

THE WORLD BANK GROUP
1818 H STREET NW
WASHINGTON, DC, USA 20433
အတွက်

ပြုစုသူ

YANGON CITY DEVELOPMENT COMMITTEE

NO. 420, KYAUK TA DA TOWNSHIP

YANGON, MYANMAR 0951

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အမှတ် ၄၂၀၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
မြန်မာနိုင်ငံ ၀၉၅၁

ဖေဖော်ဝါရီ ၂၀၁၇

မာတိကာ

ဇယားများ	iii
အချက်အလက်များ.....	iv
နောက်ဆက်တွဲများ.....	iv
အတိုကောက်စာလုံးများစာရင်း	v
ကျေးဇူးတင်လွှာ	viii
၁.၀ စီမံကိန်း ဖော်ပြချက်	၁
A.A.....	

ဇယားများ

- ဇယား ၁ CBD မြို့နယ် (၆) မြို့နယ်ရှိ လူဦးရေနှင့် ဧရိယာအကျယ်အဝန်း စာရင်းဇယား
- ဇယား ၂ ကမ္ဘာ့ဘဏ်၏ လုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒ အကျဉ်းချုပ် နှင့် စီမံကိန်းခွဲများပေါ်တွင်
၎င်းမူဝါဒများ၏ သက်ရောက်မှု
- ဇယား ၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP
4.01)တို့အကြား ကွာဟချက်ကို လေ့လာဆန်းစစ်ချက်
- ဇယား ၄ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP
4.04)တို့အကြား ကွာဟချက်ကို လေ့လာဆန်းစစ်ချက်၂၆
- ဇယား ၅ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP
4.11)တို့အကြား ကွာဟချက်ကို လေ့လာဆန်းစစ်ချက်
- ဇယား ၆ အဆိုပြုစီမံကိန်းအပိုင်း (၂)၏ စီမံကိန်းခွဲများ၏ လုပ်ငန်းများမစတင်မီ၊ ဆောက်လုပ်ဆဲနှင့်
ဆောက်လုပ်ပြီးချိန်တွင် ဖြစ်နိုင်ခြေရှိသော ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုများ..... ၃၅
- ဇယား ၇ အဆိုပြုစီမံကိန်းအပိုင်း (၂)၏ စီမံကိန်းခွဲများ၏ လုပ်ငန်းများမစတင်မီ၊ ဆောက်လုပ်ဆဲနှင့်
ဆောက်လုပ်ပြီးချိန်တွင် ဖြစ်နိုင်ခြေရှိသော လူမှုရေးဆိုင်ရာ
အကျိုးသက်ရောက်မှုများ.....၃၉
- ဇယား ၈ အဆိုပြုစီမံကိန်းအပိုင်း (၃)၏ စီမံကိန်းခွဲများ၏ လုပ်ငန်းများမစတင်မီ၊ ဆောက်လုပ်ဆဲနှင့်
ဆောက်လုပ်ပြီးချိန်တွင် ဖြစ်နိုင်ခြေရှိသော ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများ
- ဇယား ၉ အဆိုပြုစီမံကိန်းအပိုင်း (၃)၏ စီမံကိန်းခွဲများ၏ လုပ်ငန်းများမစတင်မီ၊ ဆောက်လုပ်ဆဲနှင့်
ဆောက်လုပ်ပြီးချိန်တွင် ဖြစ်နိုင်ခြေရှိသော လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ
- ဇယား ၁၀ လူမှုရေးဆိုင်ရာဆန်းစစ်ချက်တွင် ပါဝင်ရမည့် ကျား၊ မရေးရာများ
- ဇယား ၁၁ အများပြည်သူအခြေခံအဆောက်အအုံ၊ မြို့ပြဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများ၏
အဓိကကျသော ကျား၊ မ ရေးရာအခြေအနေ၊ ကန့်သတ်ချက်များ နှင့် အခွင့်အလမ်းများ
- ဇယား ၁၂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ယေဘုယျ အစီအစဉ် (EMP) သို့မဟုတ် ECoP နမူနာ
- ဇယား ၁၃ ESMF အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အဓိကကျသောတာဝန်များ
- ဇယား ၁၄ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း နှင့် တံတား)
၏ ပညာအရည်အချင်း
- ဇယား ၁၅ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင် အကောင်အထည်ဖော်ရေး
ကုန်ကျစရိတ်

အချက်အလက်များ

- ပုံ ၁ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု ဖွဲ့ စည်းပုံ အစိတ်အပိုင်း ၂ နှင့် ၃ကို
အကောင်အထည်ဖော်ရန် အဖွဲ့အစည်း၏ အစီအစဉ်များ၈၅
- ပုံ ၂ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဖွဲ့စည်းပုံ ဇယား၈၉

နောက်ဆက်တွဲများ

- နောက်ဆက်တွဲ (က - ၁) စီမံကိန်းငွေကြေးထောက်ပံ့မှုနှင့်အကျိုးမဝင်သောလုပ်ငန်းစဉ်များ
- နောက်ဆက်တွဲ (က - ၂) ကမ္ဘာ့ဘဏ်လုပ်ငန်းအကောင်အထည်ဖော်ရေးမူဝါဒ ၄.၁၀ တိုင်းရင်းသားများနှင့် သက်ဆိုင်မှု
- နောက်ဆက်တွဲ (က - ၃) အထွေထွေပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကဲဖြတ်မှု မူဝါဒစာရွက်စာတမ်း - စစ်ဆေးရေးပုံစံ
- နောက်ဆက်တွဲ (က - ၄) စီမံကိန်းခွဲနေရာအတွက် အသေးစိတ်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစစ်ဆေးခြင်း လျှောက်လွှာပုံစံ
- နောက်ဆက်တွဲ (က - ၅) အဓိကပတ်သက်ဆက်နွယ်သူများ
- နောက်ဆက်တွဲ (က - ၆) ပူးပေါင်းပါဝင်သော လူမှုအဖွဲ့အစည်း အကဲဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
- နောက်ဆက်တွဲ (က - ၇) လူထုဆွေးနွေး ညှိနှိုင်းပွဲများ၏ ရည်ရွယ်ချက်များ
- နောက်ဆက်တွဲ (က - ၈) တွေ့ဆုံဆွေးနွေးခဲ့သောသက်ဆိုင်ရာပုဂ္ဂိုလ်များ၏စာရင်း
- နောက်ဆက်တွဲ (က - ၉) ဆက်နွယ်ပတ်သက်သူများနှင့် ဆွေးနွေးပွဲတုံ့ပြန်ချက်များ
- နောက်ဆက်တွဲ (က - ၁၀) ပထမအကြိမ်လူထုနှင့် ဆွေးနွေးပွဲအစည်းအဝေးတက်ရောက်သူများလက်မှတ်
- နောက်ဆက်တွဲ (က - ၁၁) ဒုတိယအကြိမ် ပြည်သူ့တွေ့ဆုံဆွေးနွေးပွဲတက်ရောက်သူများလက်မှတ်

အတိုကောက်စာလုံးများစာရင်း

ADB	Asian Development Bank (အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်)
AIA	Advance Informed agreement (ကြိုတင်အသိပေးထားသည့် သဘောတူညီချက်)
AIDS	Acquired Immune Deficiency Syndrome (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)
ARAP	Abbreviated Resettlement Action Plan (ယာယီနေရာပြန်လည်ချထားရေးလှုပ်ရှားမှုစီမံချက်)
ASEAN	Association of Southeast Asian Nations (အရှေ့တောင်အာရှနိုင်ငံများအဖွဲ့)
CBD	Central Business District (ဗဟိုစီးပွားရေးအချက်အချာ ဧရိယာ)
CBO	Community Based Organizations (လူထုအခြေပြု အဖွဲ့အစည်းများ)
CEDAW	Convention on the Elimination of All Forms of Discrimination Against Women (အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး သဘောတူစာချုပ်)
CERD	International Convention on the Elimination of All Forms of Racial Discrimination (လူမျိုးခွဲခြားဆက်ဆံမှု ပုံစံအားလုံး ဖျက်သိမ်းရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်)
CSO	Civil Society Organizations (အရပ်ဘက် လူ့အဖွဲ့အစည်းများ)
DRM	Disaster Risk Management (သဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံခန့်ခွဲမှု)
EA	Environmental Assessment (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းကောက်ယူချက်များ)
ECC	Environmental Compliance Certificate (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းလိုက်နာမှုလက်မှတ်)
ECop	Environment Code of Practice (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ်)
ECA	Environmental Conservation Assessment (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး လေ့လာဆန်းစစ်ချက်)
ECL	Environmental Conservation Law (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ)
ECR	Environmental Conservation Rules (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး စည်းမျဉ်းများ)
EDRB	Engineering Department (Roads and Bridges) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)
EIA	Environmental Impact Assessment (သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု လေ့လာဆန်းစစ်ချက်)
EMA	External Monitoring Agency (ပြင်ပ စောင့်ကြည့်လေ့လာရေး အေဂျင်စီ)
EMP	Environmental Management Plan (သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်)
ESIA	Environmental and Social Impact Assessment (သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေး ထိခိုက်မှု စစ်တမ်းကောက်ယူချက်များ)
ESMF	Environmental and Social Management Framework (သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု ဖွဲ့စည်းပုံ)
ESMP	Environmental and Social Management Plan (သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု အစီအစဉ်)
ESOM	Environmental and Social Operation Manual (သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး လှုပ်ရှားမှုဆိုင်ရာ လက်စွဲ)
EMMP	Excavated Material Management Plans (တူးဖော်ထားသည့် အရာဝတ္ထုများ စီမံခန့်ခွဲသည့် အစီအစဉ်)
FGD	Focus Group Discussion (ဦးတည်အုပ်စုဖွဲ့ ဆွေးနွေးခြင်း)
GAP	Gender Action Plan (ကျား၊ မအရေး တက်ကြွလှုပ်ရှားမှု အစီအစဉ်)
GII	Gender Inequality Index (ကျား၊ မ မညီမျှမှု အညွှန်းကိန်း)

GRC	Grievance Redress Committee (နစ်နာမှုများ ဖြေရှင်းရေး ကော်မတီ)
GRM	Grievance Redress Mechanism (နစ်နာမှုများ ဖြေရှင်းရေး လုပ်ငန်းစဉ်)
HIV	Human Immunodeficiency Virus (ခုခံအားကျဆင်းမှု ကူးစက်ရောဂါဗိုင်း)
ICCPR	International Convention on Civil and Political Rights (အရပ်ဖက်နှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာနိုင်ငံတကာ သဘောတူညီချက်)
ICESCR	International Convention on Economic, Social and Cultural Rights (စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး ဆိုင်ရာနိုင်ငံတကာ သဘောတူညီချက်)
IDA	International Development Association (နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
IEE	Initial Environmental Examination (ကနဦး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးစိစစ်ခြင်း)
ILO	International Labor Organization (နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း)
IUCN	International Union For Conservation of Nature (သဘာဝကို ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတကာ သမဂ္ဂ)
JICA	Japan International Cooperation Agency (ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)
KfW	Kreditanstalt für Wiederaufbau Development Bank (Kreditanstalt für Wiederaufbau ဖွံ့ဖြိုးတိုးတက်ရေးဘဏ်)
Km²	Square Kilometre (စတုရန်းကီလိုမီတာ)
LAE	Land Acquisition and Resettlement (မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး)
m	Metre (မီတာ)
mm	Millimetre (မီလီမီတာ)
M&E	Monitoring and Evaluation (စောင့်ကြည့်လေ့လာခြင်း နှင့် အကဲဖြတ်ခြင်း)
MoHA	Ministry of Home Affairs (ပြည်ထဲရေး ဝန်ကြီးဌာန)
MONREC	Ministry of Natural Resources and Environmental Conservation (သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန)
MoPF	Ministry of Planning and Finance (စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန)
MOT	Ministry of Transport and Communications (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန)
NGO	Non-Government Organizations (အစိုးရမဟုတ်သောအဖွဲ့အစည်းများ)
NLUP	National Land Use Policy (အမျိုးသားမြေအသုံးချမှု မူဝါဒ)
NNDMC	National Natural Disaster Management Committee (အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ)
O&M	Operation and Maintenance (လုပ်ငန်းလည်ပတ်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု)
OECD	Organisation for Economic Co-operation and Development (စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဖွဲ့အစည်း)
OM	Operation Manual (လုပ်ငန်းလည်ပတ်ခြင်း လက်စွဲ)
OP/BP	Operation Policy / Bank Policy (လုပ်ငန်းလည်ပတ်ခြင်း ဥပဒေ / ဘဏ်ဥပဒေ)
PA	Protected Area (ကာကွယ်ထားသည့် ဧရိယာ)
PAH	Project Affected Households (စီမံကိန်း အကျိုးသက်ရောက်မှု ခံရသည့် အိမ်ထောင်စုများ)
PAP	Project Affected Persons (စီမံကိန်း အကျိုးသက်ရောက်မှု ခံရသူများ)
PCR	Physical Cultural Resource (ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ်)
ROI	Region of Influence (လွှမ်းမိုးခံရသည့် အရပ်ဒေသ)
RoUM	Republic of the Union of Myanmar (ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်)
ROW	Right of Way (လမ်းနှင့် နေအိမ်အကြားရှိ စည်ပင်ပိုင်မြေ)
RPF	Resettlement Policy Framework (ပြန်လည်နေရာချထားရေး မူဝါဒ ဖွဲ့စည်းပုံ)

RSS	Regional Safeguards Secretariat (ဒေသလုံခြုံရေး စီမံခန့်ခွဲသူ)
SCADA	Supervisory Control and Data Acquisition (ကြီးကြပ်ရေး ထိန်းသိမ်းမှုနှင့် အချက်အလက်များ သိမ်းဆည်းခြင်း)
SEA DRM	South East Asia Disaster Risk Management (အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု)
SEADRIF	Southeast Asia Disaster Resilience Insurance Facility (အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ခံနိုင်သည့် ကူညီပေးရေး အာမခံ)
SIA	Social Impact Assessment (လူမှုရေးသက်ရောက်မှု စစ်တမ်းကောက်ယူချက်)
SIGI	Social Institutions and Gender Index (လူမှုရေးအဖွဲ့အစည်းများ နှင့် ကျားမအညွှန်းကိန်း)
SMMP	Social Management and Monitoring Plan (လူမှုရေး စီမံခန့်ခွဲမှု နှင့် စောင့်ကြည့်လေ့လာရေး အစီအစဉ်)
STI	Sexually Transmitted Infection (လိင်ပိုင်းဆိုင်ရာ ရောဂါ ကူးစက်ခြင်း)
TA	Technical Assistance (နည်းပညာ အထောက်အကူ)
TF	Trust Fund (ရန်ပုံငွေ)
TOR	Terms of Reference (သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်)
UNDP	United Nations Development Programme (ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်)
UNFPA	United Nations Population Fund Association(ကုသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့)
TWG-G	Technical Working Group on Gender(ကျား၊ မရေးရာအတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့)
USAID	United States Agency for International Development (အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ)
USD	United States Dollar (အမေရိကန်ဒေါ်လာ)
WA	Ward Administrator (ရပ်ကွက်အုပ်ချုပ်ရေးမှူး)
WBG	World Bank Group (ကမ္ဘာ့ဘဏ် အဖွဲ့အစည်း)
YCDCPS	Yangon City Development Committee Project Secretariat (ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ စီမံကိန်းတွင် ပါဝင်သူ)
YHT	Yangon Heritage Trust (ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)
YPSC	Yangon Project Steering Committee (ရန်ကုန်စီမံကိန်းစီမံခန့်ခွဲမှု ကော်မတီ)

ကျေးဇူးတင်လွှာ

အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှု စီမံကိန်းအစိတ်အပိုင်းတစ်ခု အနေဖြင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဈေးငွေကို ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုဒီမိုခရက်တစ် ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံတို့အတွက် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းမှ ထောက်ပံ့ပေးမည့်အတွက် ဤ ESMF အား ပြင်ဆင်ရေးသားခြင်းဖြစ်သည်။ ESMF ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ညွှန်ကြားမှုဖြင့် ပြင်ဆင်ရေးသားပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် နည်းပညာအကူအညီနှင့် လိုအပ်ချက်များကို Hatfield Consultants Mekong အဖွဲ့မှ Mr. Jim Webb, Mr. Grant Bruce နှင့် Mr. Abigail Cruickshank တို့နှင့် Myanmar Institute for Integrated Development မှ Mr. Bart Robertson, ဒေါက်တာလွင်လွင်ဝေ၊ ဒေါ်မေပန်းချီတို့မှ ပါဝင်ကူညီပေးကြပါသည်။

စာရေးသူများ အထူးသဖြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် Dr. Henrike Brecht နှင့် Mr. Michael Bonte Grapentin ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ကျွမ်းကျင်သူ Mr. Bunlong Leng နှင့် Mr. Makathy Tep နှင့် လူမှုရေးပိုင်းဆိုင်ရာ ကာကွယ်ရေးကျွမ်းကျင်သူ Mr. Martin Henry Lenihan တို့အပြင် ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် အဆိုပြု စီမံကိန်းအတွက် အချိန်ပေးတိုင်ပင် ဆွေးနွေးပေးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် လသာနှင့် ဗိုလ်တထောင်မြို့ နယ်များရှိ တာဝန်ရှိသူများ၊ ဝိုင်းဝန်းကူညီဆွေးနွေးပေး သူများကိုလည်း ကျေးဇူးတင်ရှိပါသည်။

၁.၀ စီမံကိန်း ဖော်ပြချက်

ကမ္ဘာ့ဘဏ်၏ IDA ချေးငွေ အမေရိကန်ဒေါ်လာ(၁၂၅)သန်းဖြင့် ဆောင်ရွက်မည့် မြန်မာနိုင်ငံ အတွက် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ (၁) ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များလျော့ကျစေရေး (၂) သဘာဝဘေးအန္တရာယ် ကြောင့် ဘဏ္ဍာရေးအပေါ် အကျိုးသက်ရောက်မှုကို လျော့ချရေးနှင့် (၃) အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်တို့အတွက် ဖြစ်ပါသည်။

စီမံကိန်းတစ်ခုလုံး၏အဓိကရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအဆင့်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ဟန်ချက်ညီညီ ပိုမိုဆောင်ရွက်နိုင်စေရေးဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စီမံကိန်းလုပ်ငန်းခွဲများ အတွက် စစ်တမ်းများ ထပ်မံ ကောက်ယူ၍ ထောက်ပံ့မှုများပေးနိုင်ရန် ရန်ပုံငွေ ထူထောင်နိုင်ရေး ထည့်သွင်းစဉ်းစားထားရှိပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး စီမံကိန်းတွင်ပါဝင်သည့် ကဏ္ဍ(၅)ခုမှာ

စီမံကိန်းအပိုင်း ၁.၁ : သဘာဝဘေးအန္တရာယ် ဆိုင်ရာ ရန်ပုံငွေထူထောင်ခြင်း (USD 20 million Counterpart Funding + USD 1 million Trust Fund [TF] Grant)

ဤကဏ္ဍ၏ ရည်ရွယ်ချက်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘာဝဘေးနှင့် ရာသီဥတု ဘေးမှ ပြန်လည်ထူထောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဘေးအန္တရာယ်ကျရောက်ပြီးနောက် ငွေကြေးလို အပ်ချက်များ ဖြည့်ဆည်းမည့် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်ကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်နိုင်မှုကို တိုးတက်လာစေရန်ဖြစ်ပါသည်။

စီမံကိန်းအပိုင်းခွဲ ၁.၁.၁ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး မြှင့်တင်ရန် အကူအညီပေးခြင်း (USD 1 million Trust Fund [TF] Grant)

ဤအပိုင်းခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေကြေးစီမံကိန်းခန့်ခွဲမှုနှင့် တိုးတက်မှု နည်းလမ်းများကို အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ကော်မတီ (NNDMC)တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး သဘာဝဘေးနှင့် ရာသီဥတုဒဏ်တို့ကို စနစ်တကျ ပြန်လည်ထူထောင်ရန် ဖြစ်သည်။ ဤအပိုင်းခွဲသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လူသားအရင်း အမြစ်များအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ငွေကြေးစီမံခန့်ခွဲခြင်းနှင့် အာမခံနည်း လမ်းများ သိရှိခြင်းဖြင့် စွမ်းရည်မြှင့်တင်ပြီး၊ အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ခံနိုင်သည့် ကူညီပေးရေး အာမခံ (SEADRIF)ကဲ့သို့ ဒေသတွင်းဖြစ်ပေါ်လာမည့် ဘေးအန္တရာယ် ကျရောက်လျှင် မြန်မာနိုင်ငံ၏ ပါဝင် လုပ်ဆောင်နိုင်မှုကိုပါ လုပ်ဆောင်ပါမည်။ SEADRIF သည် ပါဝင်ပတ်သက်ပြီး နိုင်ငံများအား ဘေးအန္တရာယ်ကျရောက်ပြီးနောက် လျင်မြန်စွာ ငွေကြေးစီမံဆောင်ရွက်မှုကို ထိထိရောက် ရောက် လုပ်ဆောင်နိုင်မည်ဖြစ် ပါသည်။

စီမံကိန်းအပိုင်းခွဲ ၁.၁.၂ သဘာဝဘေးအန္တရာယ် အာမခံပရိမီယံ (အမေရိကန်ဒေါ်လာ ၂၂ သန်း Counterpart Funding)

ဤအပိုင်းခွဲသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အာမခံ စိစစ်ခြင်းကို ကူညီပေးမည်ဖြစ်သည်။ SEADRIF တွင် တင်ပြထားသကဲ့သို့ သဘာဝဘေးအန္တရာယ် အာမခံပရိမီယံကို ဒေသတွင်းဘေးအန္တရာယ်အတွက် သတ်မှတ်ထားသည့် အထဲမှ (၃)နှစ်စာ ငွေကြေး စီမံထားရှိမည်ဖြစ်သည်။

စီမံကိန်းအပိုင်း ၁.၂: မြို့ပြ ရေကြီးရေလျှော့ဘေးအန္တရာယ် ဘက်စုံစီမံခန့်ခွဲမှု (အမေရိကန်ဒေါ်လာ ၇၈ သန်း IDA Credit) ဤစီမံကိန်းအပိုင်းသည် ရန်ကုန်မြို့ရေစီးရေလာအခြေခံအဆောက်အအုံများ၏ စွမ်းဆောင်နိုင် ရည်ကို မြှင့်တင်ပေးခြင်းနှင့် ရေကြီးရေလျှော့ဘက်စုံ စီမံခန့်ခွဲမှုစနစ်ကို မိတ်ဆက်ပေးခြင်းဖြင့် ရေစီးရေလျှံ ပြဿနာ ကို လျော့ပါးစေမည်ဖြစ်ပါသည်။

စီမံကိန်းအပိုင်းခွဲ ၁.၂.၁ ရေစီးရေလာအဆင့်မြှင့်တင်မှုများ (အမေရိကန်ဒေါ်လာ ၇၃ သန်း IDA Credit) ဤအပိုင်းခွဲတွင် ရန်ကုန်မြို့တွင်း (၆)မြို့နယ်၊ (ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်)တို့တွင် ရေကြီးရေလျှံမှု အဆိုးရွားဆုံးဖြစ်ပြီး ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ငွေကြေးဆုံးရှုံးမှုများဆုံး ခံစားရပါသည်။ ရာသီဥတုဆိုးရွားမှုကြောင့် လက်ရှိအခြေအနေထက်ပို၍ ဆိုးရွားလာမည်ဖြစ်သည်။ အကယ်၍ ရံပုံငွေခွင့်ပြုချက် အတိုင်းအတာပေါ် မူတည်၍ ပုံမှန်ရေကြီးရေလျှံ ဖြစ်ပေါ်သောနေရာများကို ရွေးချယ်ကာ စီမံကိန်းအကောင် အထည်ဖော်စဉ်တွင် ထည့်သွင်းစဉ်းစား မည်ဖြစ်သည်။ စက်တပ်ဒီရေတံခါးများ၊ ပန်းများ၊ စက်ပစ္စည်းများ၊ အရံမီးစက်များ ထည့်သွင်းရန် လိုအပ်သည့်နေရာများကိုလည်း ရွေးချယ်စဉ်းစားသွားမည်။ အပိုင်း(၂)ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမပိုင်းတွင် သတ်မှတ်ထားသော နေရာများကို ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယပိုင်းတွင် အကျိုး သက်ရောက်မှုရှိမည့် ကျန်ရှိသောမြို့တွင်း နေရာများတွင် လုပ်ဆောင် မည်။

စီမံကိန်းအပိုင်းခွဲ ၁.၂.၂. သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအမံတိုးမြှင့်ခြင်း (USD 75 million IDA Credit) ဤအပိုင်းခွဲတွင် (က) အဓိကကျသောရေမြောင်းများကို Supervisory Control and Data Acquisition(SCADA)စနစ်ဖြင့် ဒီဇိုင်းရေးဆွဲခြင်းနှင့် တပ်ဆင်ခြင်း (ခ) စွမ်းဆောင်ရည်မြှင့်တင်ခြင်း (ဂ) အခြားဦးစားပေး နေရာများတွင် ရေမြောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့အတွက် ရာသီဥတု ဘေးဒဏ် ကာကွယ်ရေး အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့အတွက် အစီအစဉ်များ အသေးစိတ်ရေး ဆွဲခြင်းနှင့် Marster plan ရေးဆွဲပြီးနောက် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကိုလည်း ထည့်သွင်းစဉ်းစား ထားရှိရမည်။

စီမံကိန်းအပိုင်း ၁.၃: အများပြည်သူဝန်ဆောင်မှုအဆောက်အအုံများ ဘေးကင်းလုံခြုံရေးနှင့် နိုင်ငံမာသော အရေးပေါ် စီမံခန့်ခွဲမှု (အမေရိကန်ဒေါ်လာ ၂၂ သန်း IDA Credit)

ဤစီမံကိန်းအပိုင်းတွင် (၁) အများပြည်သူသုံး ဝန်ဆောင်မှုအဆောက်အအုံများကို သတ်မှတ်ထား သော အဆင့်ရှိ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့်(၂) အရေးပါသော အခြေခံအဆောက်အအုံများကို ပျက်စီးနိုင်ခြေကို စိစစ်နိုင်ရန် ပံ့ပိုးခြင်းတို့ဖြင့် ရန်ကုန်မြို့၏ ဘေးအန္တရာယ် ကို လျော့ချနိုင်ရန်ဖြစ်ပါသည်။

စီမံကိန်းအပိုင်းခွဲ ၁.၃.၁. အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးအန္တရာယ် လျော့ချခြင်း (အမေရိကန်ဒေါ်လာ ၁၉ သန်း IDA Credit) ဤအပိုင်းခွဲသည် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ၏ တည်ဆောက်မှုစွမ်းရည် စနစ်ကို မြှင့်တင်ပေးခြင်းဖြင့် ငလျင်ဘေး အန္တရာယ်ကို လျော့ချနိုင်ရန်ဖြစ်သည်။

ဤအစီအစဉ်၏ အဓိကဖြစ်သော အများပြည်သူသုံး အဆောက်အအုံနှင့် ဝန်ဆောင်မှုများတွင် (၁) အရေးပေါ်စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်အတွက် အရေးပါသည့်လုပ်ဆောင်ချက်များ (၂) လူထုအခြေပြု လုပ်ငန်းများနှင့် မြို့တော်၏လူမှုရေးအတွက် အရေးပါသည့်အချက်များ (၃) အထူးစဉ်းစား ရမည့်အချက်မှာ ပြည်သူများ အသက်အန္တရာယ်အတွက် အများဆုံးအသုံးပြုနေသည့်ပစ္စည်းများ ပါဝင် သည်။ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍတွင် နိုင်ငံအဆင့်ဥပဒေမရှိ

သေးသော်လည်း အဓိကမကျသော ကွာဟချက်များအတွက် ကမ္ဘာ့ဘဏ်၏ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု အရင်းအမြစ်များ အကာအကွယ် မူဝါဒကိုကျင့်သုံးနိုင်သည်။ ဤအပိုင်းတွင် အဆိုပြုထားသော လုပ်ငန်းများတွင် (၁) ဦးစားပေးအများ ပြည်သူသုံး အဆောက်အဦများနှင့် ဝန်ဆောင်မှုများကို ပြန်လည် ပြုပြင်မွမ်းမံခြင်းနှင့် (၂) ရေပေးဝေရေး အတွက် အရေးပေါ်မီးစက်များထားရှိရန်တို့ ပါဝင်ပါသည်။

စီမံကိန်းအပိုင်းတွင် ၁.၃.၂ ရန်ကုန်မြို့တွင် အရေးပေါ်စီမံခန့်ခွဲမှုများအဆင်ပြေစေရန် (အမေရိကန်ဒေါ်လာ ၃.၀ သန်း) မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အဦများ(ရေပေးဝေရေး၊ သယ်ယူပို့ဆောင်ရေး)၏ အန္တရာယ်အမျိုးမျိုးကို ဆန်းစစ်ခြင်း (အမေရိကန်ဒေါ်လာ ၂.၅ သန်း) အခြေခံအဆောက်အဦစနစ် ဘေးအန္တရာယ်ဆန်းစစ်ချက်သည် ရေရှည်ဘေးအန္တရာယ်လျော့ချရေး အစီအစဉ်တွင် ပါဝင်သော အခြေခံ အဆောက်အဦ၏ အစိတ်အပိုင်းများကို လဲလှယ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ထပ်မံ၍ လိုအပ်သည်များကို ဖြည့်ဆည်းခြင်းနှင့် အဆင့် မြှင့်ခြင်းများကို အစိုးရနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက် အဖွဲ့အစည်းက ထောက်ပံ့နိုင်မည့် အခွင့်အရေးပေးခြင်းနှင့် ရေရှည်အတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံခြင်းအစီအစဉ်ကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်လိမ့် မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေစဉ်အတွင်း အခြေခံအဆောက်အဦ ၏ စွမ်းဆောင်ရည်နှင့် အသုံးပြုနိုင်မှုကို ထိန်းသိမ်းထားနိုင်ရန် ဖြစ်သည်။

သတင်းအချက်အလက်များ သိုလှောင်မှုတည်ဆောက်ခြင်းဆိုင်ရာအဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့် တင်ခြင်း (အမေရိကန်ဒေါ်လာ ၀.၅ သန်း) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် ထောက်ပံ့ပေးမည့် သတင်းအချက်အလက်များအပေါ်အခြေခံ၍ ဒီဂျစ်တယ်ဒေတာဘေ့စ်ကို တည်ဆောက် ပေးနိုင်သည်။ ဤအပိုင်းတွင် ဦးစားပေးအဆောက်အဦများ ဆန်းစစ်ခြင်း(အများပြည်သူ ဆိုင်ရာနှင့် ပုဂ္ဂလိကနှစ်ခုလုံး)ကို အနာဂတ်တွင် သဘာဝဘေးအန္တရာယ်လျော့ချရေးလုပ်ငန်းစဉ်များအတွက် အထောက်အကူပြုသည်။ (အမေရိကန်ဒေါ်လာ ၀.၅ သန်း)

စီမံကိန်းအပိုင်း ၁. ၄ : စီမံကိန်း စီမံခန့်ခွဲမှု (အမေရိကန်ဒေါ်လာ ၃.၀ သန်း) IDA Credit

ဤစီမံကိန်းအပိုင်း၏ ရည်ရွယ်ချက်မှာ စီမံကိန်းကို အကောင်အထည်ဖော်မှုနှင့် နေ့စဉ် စီမံခန့်ခွဲမှုတို့ ကို အထောက်အပံ့ပြုပေးရန် ဖြစ်သည်။ ဤအပိုင်းတွင် စီမံကိန်းစီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်း၊ ဖြည့်တင်းခြင်း၊ ငွေရေးကြေးရေး စီမံခန့်ခွဲခြင်း၊ နည်းပညာနှင့် ဘေးကင်းလုံခြုံရေးတို့ကို စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းတို့အတွက် အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးမှုနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုတို့အား ငွေကြေးထောက်ပံ့ပေးရန် ပါဝင်ပါသည်။

စီမံကိန်းအပိုင်း ၁. ၅ : ဖြစ်ပေါ်လာနိုင်သော အရေးပေါ်ကိစ္စများကို တုံ့ပြန်ခြင်း

ဤစီမံကိန်းအပိုင်းသည် သဘာဝ (သို့) လူကပြုလုပ်သည့် ဘေးအန္တရာယ် ဖြစ်ပေါ်ချိန်တွင် လိုအပ် သောငွေကြေးကို အခြားစီမံကိန်း အပိုင်းများမှ အမြန်လွှဲပြောင်း ပေးနိုင်ရန်ဖြစ်သည်။ ပြုလုပ်ရမည့်စီမံကိန်း ၏ လျင်မြန်စွာပြန်လည်နေရာချထားရေးကို ဖော်ဆောင်ရန်၊ အရေးပေါ်အတွက် အသုံးပြုခွင့်ပေးသောငွေကို အသုံးပြုနိုင်ရန်အတွက် အစိုးရမှ အရေးပေါ်ကြေငြာချက်သို့ ရေးသားဖော်ပြချက်တစ်ခုကို ထုတ်ပြန်ပေး ရမည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းလည်ပတ်ခြင်းလက်စွဲတွင် အသေးစိတ် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဝယ်ယူခြင်း၊ ကာကွယ်ရေးနှင့် အခြားလိုအပ်သော အကောင်အထည်ဖော်ဆောင်ရမည့် အစီအစဉ်များ ပါဝင်သည်။

၂.၀ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုနောက်ခံ အားနည်းချက်များနှင့် ဘေးအန္တရာယ်များ

၂.၁ သဘာဝပတ်ဝန်းကျင်နောက်ခံ

မြန်မာနိုင်ငံသည် ကမ်းရိုးတန်းတလျှောက်တွင် ဆူနာမီ၊ တောင်တန်းဒေသတွင် မြေပြိုမှုများ၊ ဆိုင်ကလုန်းနှင့် မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အဓိက ငလျင်ကြောပေါ်တွင် တည်ရှိနေပြီး ငလျင်အသေးစားများ၏ဒဏ်ကို ပုံမှန်အားဖြင့် ခံစားရလေ့ရှိသည်။ ရေနံပတ်သက်သော ဘေးအန္တရာယ်များကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြုံတွေ့နိုင်ပြီး အကျိုးဆက်အားဖြင့် ဆိုးဆိုးရွားရွား ရေကြီးမှုများနှင့် ရေရှားပါးခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ရာသီဥတုပြောင်းလဲမှု စစ်တမ်းကောက်ယူချက်များအရ အပူချိန်မြင့်တက်ခြင်း၊ မိုးရေချိန်များခြင်းနှင့် မိုးခေါင်ခြင်းများ၏ အကျိုးဆက်များအဖြစ် မကြာခဏ အလွန်အမင်း မိုးရေချိန်များခြင်းနှင့် မိုးရာသီတွင် မိုးခေါင်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဤအပြောင်းအလဲများကြောင့် စိုက်ပျိုးရေးပိုင်းတွင် ကြီးမားသည့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပြီး အခြေခံစားသောက်ကုန်များ အဓိကအားဖြင့် ဆန်ဈေး ဈေးတက်သွားနိုင်သည်။

လွန်ခဲ့သော ၂၅ နှစ်အတွင်း မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ၂၄ ခု ခံစားခဲ့ရပြီး လူပေါင်း ၄ သန်းကျော်နှင့် အပျက်အစီးတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၇ သန်းတန်ဖိုး ဆုံးရှုံးခဲ့ရသည်။ ဘေးအန္တရာယ် ဘဏ္ဍာရေး စစ်တမ်းများအရ သဘာဝဘေးအန္တရာယ်ကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၈၄ သန်း ဖိုး စီးပွားရေး ဆုံးရှုံးသည်ဟု ခန့်မှန်းပြီး ထိုဆုံးရှုံးမှုသည် GDP ၏ ၀.၉ ရာခိုင်နှုန်းနှင့် ညီမျှသည်။

ဥပမာအားဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် နာဂစ်ဆိုင်ကလုန်းသည် ၂၀၀၈ ခုနှစ်၊ မေလ အစောပိုင်းတွင် တိုက်ခတ်ခဲ့ပြီး လူပေါင်း ၁၃၀,၀၀၀ ကျော်သေဆုံး(သို့)ပျောက်ဆုံးခဲ့ပြီး လူပေါင်း ၂.၄ သန်း ခန့်သည် အိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည်။ ၂၀၁၅ ခုနှစ်ဇူလိုင်လနှင့် ဩဂုတ်လတွင် ကိုမန်ဆိုင်ကလုန်းကြောင့် ရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများကို တိုင်းနှင့်ပြည်နယ်ကြီး ၁၄ ခု အနက် ၁၂ ခုတွင် ခံစားခဲ့ရပြီး လူဦးရေ ၁,၆၇၆,၀၈၆ ခန့် ၎င်းတို့၏ အိမ်ရာများ ဆုံးရှုံးခဲ့ရပြီး ၁၃၂ ဦး သေဆုံးခဲ့သည်။ ဤရေကြီးမှုများနှင့် မြေပြိုမှုများသည် ပြည်သူနှင့် ပုဂ္ဂလိက အဆောက်အအုံများကို ဖျက်ဆီးခဲ့ပြီး စိုက်ပျိုးရေးပိုင်းတွင် ကြီးမားသည့် ထိခိုက်မှုများရှိခဲ့ပြီး နိုင်ငံတော်စီးပွားရေးတိုးတက်မှု၏ ၀.၈ ရာခိုင်နှုန်းကို လျော့ချခဲ့သည်။ အဆိုးရွားဆုံး ထိခိုက်ခဲ့သောနေရာများမှာ နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းများဖြစ်ပြီး ယခင်ကတည်းက ဆင်းရဲနွမ်းပါးသော လူထုများရှိသည့် နေရာများကို မမျှတစွာ ထိခိုက်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လတွင် ဆိုးရွားကြာရှည်သည့် မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ လူပေါင်း ၄၇၇,၃၆၀ ခံစားခဲ့ရပြီး လူ ၈ ဦး သေဆုံးခဲ့သည်။

ရန်ကုန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၀ မီတာရှိပြီး မြစ်ဝကျွန်းပေါ် မြစ်ဝှမ်းလွင်ပြင်တွင် တည်ရှိပါသည်။ နွေ၊ မိုး၊ ဆောင်း ဥတု ၃ ပါးနှင့် အပူပိုင်းမှတ်သုံ ရာသီဥတု ရှိပါသည်။ နှစ်စဉ် မိုးရေချိန် ၂,၇၄၉ မီလီမီတာနှင့် လစဉ်မိုးရေချိန် အနေဖြင့် ဩဂုတ်လတွင် ၅၉၁ မီလီမီတာမှ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ၃ မီလီမီတာကြား ပြောင်းလဲမှုရှိပါသည်။ ရန်ကုန်မြို့သည် အနောက်ဘက်တွင် လှိုင်မြစ်၊ တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့သည် မြို့၏အရှေ့ဘက်ပိုင်းဒေသများတစ်လျှောက် ဖြတ်သန်းစီးဆင်းနေပါသည်။

အန်ဒမန် (Andaman) ပင်လယ်နှင့် နီးကပ်စွာတည်ရှိနေခြင်းကြောင့် ရန်ကုန်တစ်ဝိုက်ရှိ မြစ်ချောင်းများ သည် ဒီရေတက်ပါသည်။ မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ဒီရေတက်သည့်အချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့ ၏ မြေနိမ့်ပိုင်းဒေသများသည် တစ်ခါတစ်ရံရေကြီးရေလျှံဖြစ်တတ်သောကြောင့် လက်ရှိ ရေနုတ်မြောင်းစနစ် တည်ဆောက်ပုံကို အဆင့်မြှင့်တင်နိုင်ရေးရင်းနှီးမြှုပ်နှံမှု လိုအပ်နေပါသည်။ ရန်ကုန်မြို့သည် နန်းမြေဆန်သောမြေပေါ်တွင်တည်ရှိပြီး စစ်ကိုင်းပြတ်ရွှေ့ကြောင်းနှင့် အလွန်နီးကပ်စွာတည်ရှိနေပါသည်။ ထို့ကြောင့် ရန်ကုန်မြို့သည် ငလျင်လှုပ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဘေးအန္တရာယ်များခံစားရမည့် အလား အလာအများဆုံးရှိနေပါသည်။

မြန်မာနိုင်ငံတွင် ဂေဟစနစ်မျိုးစုံရှိကာ အပူပိုင်းအခြေစိုက်သစ်တောများ၊ ခြောက်သွေ့တောများ၊ ရွက် ပြတ်တောများနှင့် မုတ်သုံတောများပါဝင်ပါသည်။ နိုင်ငံတစ်ဝှမ်းလုံးတွင် ခြံနွယ်များ၊ သစ်တောများ တွေ့ရှိရ ပြီး ကမ်းရိုးတန်းဒေသအချို့တွင် သစ်တောသစ်ပင်များ ပေါက်ရောက်နေပါသည်။ ပေါက်ရောက်ပြန့်ကျဲနေ သော ဂေဟစနစ်များအပြင် မြေနိမ့်ရေဝပ်ရွံ့ညွန့်တောများ၊ လမုပင်များနှင့် ရာသီအလိုက် ရေကြီးမှုဒဏ်ခံ နိုင်သော မြက်ခင်းပြင်များအပါအဝင် ထူးခြားသော ဒေသအလိုက်ပေါက်ရောက်လေ့ရှိသော သဘာဝပေါက် ပင်များဖြစ်ထွန်းအောင်မြင်မှုများကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံ မျိုးကွဲနယ်ပယ်များအကြား တောတောင်ရေမြေဆက်စပ်မှုများ ထိန်းသိမ်းရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သော ဇီဝမျိုးစုံ မျိုးကွဲ လမ်းကြောင်း ၁၅ ခု၏အရင်းအမြစ်လည်း ဖြစ်ပါသည်။ သို့သော်လည်း မြို့ပြဝန်းကျင်တစ်ခုအနေဖြင့် ရန်ကုန်မြို့တွင်း ဂေဟစနစ်များစွာ ယိုယွင်းပျက်စီးလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိနေရာအချို့ သည် သဘာဝပတ်ဝန်းကျင်အမွေအနှစ်အဖြစ်ထည့်သွင်း စဉ်းစားနိုင်ပြီး စီးပွားရေးဗဟိုဒေသ CBD ဒေသများတွင် အထူးသဖြင့် လူဦးရေသိပ်သည်းဆ သိသိသာသာမြင့်တက်နေပြီး မြေကွက် အများစုသည် လူနေအိမ်များ၊ သို့မဟုတ် စီးပွားရေးလုပ်ကိုင်ရန်အသုံးပြုသည့်နေရာများဖြစ်ပါသည်။

၂.၂ လူနေမှုစနစ်

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏စီးပွားရေးအချက်အချာကျသော မြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင် (၄)ခရိုင်နှင့် မြို့နယ် (၄၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားသည်။ စုစုပေါင်း လူဦးရေ ၇,၃၆၀,၇၀၃ တွင် ၅၂.၂၃% မှာ အမျိုးသမီးများဖြစ်သည်။ စီးပွားရေးဗဟိုဒေသ CBD မြို့နယ် ၆ မြို့နယ်၏ စုစုပေါင်းလူဦးရေသည် ၂၂၄,၈၅၆ ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး စုစုပေါင်းလူဦးရေ၏ ၃.၁% ခန့်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ သိပ်သည်းဆသည် တစ်ကီလိုမီတာတွင် ၇၁၆ ဦးရှိသဖြင့် ပြည်ထောင်စုအဆင့်လူဦးရေ သိပ်သည်း ဆ တစ်ကီလိုမီတာတွင် ၇၆ ဦးထက် ခန့်မှန်းခြေ ၉ ဆပိုမြင့်ပါသည်။ စီးပွားရေးဗဟိုဒေသ CBD တွင် ပျမ်းမျှနေထိုင်သူတစ်စုတရုန်းကီလိုမီတာတွင်ဦးရေ ၃၂,၆၀၀ ရှိပြီး တစ်စုတရုန်းကီလိုမီတာတွင် နေထိုင်သူဦးရေ ၅၃,၀၀၀ ရှိသော လူဦးရေအထူထပ်ဆုံး ပန်းဘဲတန်း မြို့နယ်နှင့်တစ်စုတရုန်း ကီလိုမီတာ တွင်နေထိုင်သူဦးရေ ၁၅,၈၀၀ ရှိသော ဗိုလ်တထောင်မြို့နယ်တို့ကိုနှိုင်းယှဉ်ပါက သိသိသာသာကွာ ခြားနေပါသည်။(ဇယား-၁) ကောင်းမွန်သော ရေဆိုးနှုတ်စနစ်ရှိ ကွန်ဒိုမီနီယံများ၊ သို့မဟုတ် တိုက်ခန်းများ တွင်နေထိုင်သော လူဦးရေ ၉၁.၁%၊ လျှပ်စစ်မီးနှင့် နေထိုင်သောလူဦးရေ ၆၉.၃% နှင့် ကောင်းမွန်သော ရေသွယ်မှုစနစ်ဖြင့် နေထိုင်သူလူဦးရေ ၇၇.၃% ရှိသဖြင့် စီးပွားရေးဗဟိုဒေသ CBD တွင် နေထိုင်သူအများစုသည် မြို့ပြနေထိုင်မှုဘဝကိုနှစ်သက်ကြပါသည်။

လူမျိုးစုနှင့်ဘာသာအယူဝါဒနှင့်ပတ်သက်သည့် သန်းခေါင်စာရင်းကိန်းဂဏန်းများကို တရားဝင်ရရှိ ခြင်း မရှိနိုင်သော်လည်း လေ့လာတွေ့ရှိချက်များအရသာမက စီးပွားရေးဗဟိုဒေသ CBD တွင် ဦးတည်

အုပ်စုဖွဲ့ဆွေးနွေးမှုများ (Focus Group Discussion) ပြုလုပ်ခဲ့စဉ် နေထိုင်သူများထံမှ ရရှိထားသည့် သတင်းအချက်အလက်များအရ လူမျိုးစုနှင့် ဘာသာရေးအုပ်စုအမျိုးမျိုး အလွန်ရောထွေး နေသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် လသာမြို့နယ်လူဦးရေ၏ အချိုးအစားများမှာ တရုတ်လူမျိုး များဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူများသည် အများအားဖြင့် ဗမာများနှင့် တောင်အာရှဒေသ သားများဖြစ်ပါသည်။ စီးပွားရေးဗဟိုဒေသ CBD တွင် နေထိုင်သောလူနည်းစုအုပ်စုများလည်း လမ်းအလိုက် ဘာသာရေးပွဲတော်များ (အထူးသဖြင့် ဗုဒ္ဓတရားတော်များရွတ်ဆိုခြင်းများ) ပုံမှန်ကျင်းပလေ့ ရှိပါသည်။ လူနည်းစု အုပ်စုများသည် စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း အခြားသောလူမျိုးစုများနှင့် သီးခြားရပ်တည်မှုမရှိသည်ကို တွေ့ရှိရ ပါသည်။

ဇယားက(၆ - ခ) CBD မြို့နယ် ၆ မြို့နယ်ရှိ လူဦးရေနှင့် ဧရိယာအကျယ်အဝန်းအခြေပြဇယား

မြို့နယ်	လူဦးရေ	အကျယ်အဝန်း (စတုရန်းကီလိုမီတာ)	လူဦးရေသိပ်သည်းဆ (နေထိုင်သူများ/စတုရန်းကီလိုမီတာ)
ပုဇွန်တောင်	၄၈, ၄၅၅	၁.၀၇	၄၅, ၃၀၀
ဗိုလ်တထောင်	၄၀, ၉၉၅	၂.၆	၁၅, ၈၀၀
ကျောက်တံတား	၂၉, ၈၅၃	၀.၇	၄၂, ၆၀၀
ပန်းဘဲတန်း	၃၃, ၃၃၆	၀.၆၂	၅၃, ၈၀၀
လမ်းမတော်	၄၇, ၁၆၀	၁.၃၁	၃၆, ၀၀၀
လသာ	၂၅, ၀၅၇	၀.၆	၄၁, ၈၀၀
ပျမ်းမျှ			၃၂, ၆၀၀

မြို့ပြဝန်းကျင်တွင် အသက်မွေးဝမ်းကြောင်းမှုများသည် သဘာဝအရင်းအမြစ်များနှင့် ဆက်စပ်မှုမရှိ သကဲ့သို့ ပထဝီဝင်အနေအထားနှင့်လည်း ကိုက်ညီမှုမရှိချေ။ ထို့ကြောင့် CBD အတွင်း နေထိုင်သူများသည် CBD ပြင်ပတွင် အလုပ်လုပ်ကိုင်ကြသကဲ့သို့ ရန်ကုန်မြို့အခြားဒေသများတွင် နေထိုင်သူများသည်လည်း CBD သို့လာရောက်အလုပ်လုပ်ကိုင်ကြပါသည်။ စီမံကိန်းဧရိယာပြင်ပတွင် နေထိုင်သော PAPs များအား စိစစ်ရာ အဆိုပါအချက်သည် ဂယက်ရှိက်နေဆဲပင်ဖြစ်သော်လည်း ယင်းတို့ အသက် မွေးဝမ်းကြောင်းများ တွင် စီမံချက်နှင့်ဆက်စပ်သော သက်ရောက်မှုများအား ခံစားနေရဆဲပင်ဖြစ်ပါသည်။ CBD တွင် လမ်းဘေး ဈေးသည်များစွာရှိပြီး အချို့မှာ ရန်ကုန်တွင်နေထိုင်သူများဖြစ်ပြီး အချို့မှာ ဝေးကွာသည့်နေရာ များမှလာ ရောက်ကြရပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)သည် ကမ်းနားလမ်းတစ် လျှောက် ညဈေးတစ်ခုအား မကြာမီကပင် တည်ထောင်ဖွင့်လှစ်ပေးခဲ့ပြီး CBD ဧရိယာတွင်း ယာဉ်ကြော ရှုပ်ထွေးမှုသက်သာစေရန် လမ်းဘေးဈေးသည်များအား နေရာပြောင်း ရွှေ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။

ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများသည် ရန်ကုန်မြို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို သက် သေပြလျက်ရှိသည်။ အဆိုပါအဆောက်အဦများသည် ဗြိတိသျှအစိုးရလက်ထက်ကတည်းက အုပ်ချုပ်ရေး အဆောက်အဦများအဖြစ် တည်ဆောက်ခဲ့ပြီး အခြားအဆောက်အဦများမှာ ဘာသာရေးအဆောက်အအုံ

များဖြစ်သော ဘုရားရှိခိုးကျောင်းများ၊ ဗလီများ၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘုရားကျောင်းများ အစရှိသည် တို့ဖြစ်ပါသည်။ CBD တွင် ယဉ်ကျေးမှုအမွေအနှစ် ၈၉ ခုရှိရာ ကျောက်တံတားမြို့နယ်တွင် ၃၉ ခုရှိပါသည်။

၂.၃ ထိခိုက်လွယ်မှုများနှင့်ဘေးအန္တရာယ်များ

မြို့ပြဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တိုးမြှင့်လာမှုနှင့်အတူ လက်ရှိတည်ရှိနေသော မူလအခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှုများတွင် ကြိုတင်စီမံမထားသည့်ကိစ္စများကြောင့် ပြဿနာများ ဖြစ်ပေါ်လာသည်။ မြို့ပြတိုးတက်လာမှုနှင့် သက်ဆိုင်သည့် မြေအသုံးချမှုပုံစံပြောင်းလဲခြင်းများကြောင့် အရာများကြောင့် ရေကြီးရေလျှံမှုအမျိုးမျိုး ဖြစ်ပေါ်စေခဲ့သည်။ မြေယာများထွန်ယက်ခြင်း၊ အပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြေပြုပြင်အသုံးပြုခြင်းများနှင့် ရေနုတ်မြောင်းကွန်ရက်စနစ် တည်ဆောက် ခြင်းများကြောင့် မိုးရွာချိန်တွင် မြေဆီမှရေစုပ်ယူနိုင်ခြင်း လျော့ကျခဲ့ပြီး မိုးရေပမာဏရရှိမှု များပြားခဲ့ဖြင့် ရေစီးဆင်းမှုပိုမိုမြန်ဆန်လာပါသည်။ အကျိုးဆက်အနေဖြင့် ရေစီးဆင်းမှုပမာဏပိုမိုများပြားလာပြီး ရေကြီးရေလျှံမှုများ အကြိမ်အရေ အတွက်ပိုမိုဖြစ်ပေါ်စေခဲ့သည်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆက်လက် လုပ်ဆောင်မှုနှင့်အတူ မကြာခဏ ရေကြီးရေလျှံမှုရှိသည့်နေရာများ၌ တည်ဆောက်ထား သောလမ်းနှင့် အဆောက်အအုံများသည် ရေနစ်မြုပ်မှုနှင့် ရေတိုက်စားမှုများပါဝင်သည့် ရေကြီးရေလျှံဖြစ် ပေါ်နိုင်ခြေကို ပိုမိုခံစားရဖွယ်ရှိပါသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၈ ရက်နေ့များအတွင်း လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲများတွင် ရေကြီး ရေလျှံချိန်အတွင်း ရေလျှံမှုကြောင့် လမ်းဘေးဈေးသည်များနှင့် ဆိုင်များအား စီးပွားရေးအရ ထိခိုက်နစ်နာမှု၊ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် လမ်းပိတ်ခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ်အတွင်း လမ်းအန္တရာယ်အား ထိန်းချုပ်ရန်အတွက် စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ - ရေပိုက်လိုင်း၊ မီးလိုင်း စသဖြင့်)ထိခိုက်အန္တရာယ် ဖြစ်စေမှုများကို ပါဝင်ဆွေးနွေးခဲ့ကြသည်။ မြစ်ထွက်ပေါက်များနှင့် ရေနုတ်မြောင်းများမှ ရေများစွန့်ထုတ်သော မြို့ပြရေနုတ်မြောင်း စနစ်များကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ခြင်းဖြင့် ရေကြီးရေလျှံပြဿနာတို့ကို လျော့ချနိုင်ကြောင်း ဆွေးနွေးခဲ့သည်။ ရေဆိုး စွန့်ထုတ်မှု ပမာဏတိုးတက်လာခြင်းသည် ရေကြီးရေလျှံမှု၏ ဆိုးကျိုးမှ လျော့ချနိုင်သော်လည်း ရေမြောင်းများမှ စွန့်ထုတ်သည့် ရေဆိုး၏အရည်အသွေးကို ကောင်းမွန်စေရန် ရေဆိုးထုတ်မြောင်းတစ်လျှောက် ဂေဟစနစ်ဒီဇိုင်းများ ပါဝင်သော ရေဆိုးသန့်စင်ပေး သည့်ကန်များ ထည့်သွင်းတည်ဆောက်သည့် စီမံကိန်းခွဲကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားသင့် သည်။

၃.၀ စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်း မူဘောင်များ

၃.၁ မြန်မာ့စည်းမျဉ်း မူဘောင်များ

၃.၁.၁ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇ (က) အရ "နိုင်ငံတော်သည် နိုင်ငံ တော်ရှိ မြေအားလုံး ၊ မြေပေါ်မြေအောက် ၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။" အမိမြေနှင့် သဘာဝသယံဇာတများ၏ ပင်ရင်းပိုင်ရှင်ဖြစ်သည့်အား လျော်စွာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ တွင် ထပ်မံ၍ " နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာ ကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်"ဟု နည်းဥပဒေချမှတ်ထားသည်။ ပုဒ်မ ၃၉၀(ခ)တွင်လည်း သမိုင်းဝင်

ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်တို့အား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရာတွင် အစိုးရအား အကူအညီပေးရန် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်ဟု နည်းဥပဒေချမှတ်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ တွင် ပုဒ်မ ၅၅ ခုဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ချမှတ်ထားသည်။ ပုဒ်မ ၃၅၄ သည် အထူးသဖြင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များရှိပြီး "နိုင်ငံတော်လုံခြုံရေးအရ ချမှတ်ထားသော တည်ဆဲဥပဒေများကို ဖီလာဆန့်ကျင်ခြင်းမရှိသေးသ၍ အကျိုးဝင်သည်။ ပုဒ်မ ၃၄၈ ပြဌာန်းချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကျ အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ပုဒ်မ ၃၄၈ သည် လူနည်းစု၏ အခွင့်အရေးများကို ဖော်ပြ ထားခြင်းဖြစ်သည်။

၃.၁.၂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ

မကြာသေးမီကအထိ မြန်မာ့တရားဝင်ဖွဲ့စည်းပုံစနစ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် ညွှန်ကြားချက်အနည်းငယ် ပြုလုပ်ထားခဲ့သည်။ ဥပဒေအများ အပြားပါဝင်သော ထိန်းသိမ်းစောင့်ရှောက်ရေး အချက်အလက်များသည် အဆက်အစပ် မရှိခြင်းနှင့် နိုင်ငံအတွင်းတွေ့ရသော မတူကွဲပြားသည့် ဂေဟစနစ်များအတွက် နည်းစနစ်ကျစွာ၊ သို့မဟုတ် ခိုင်မာလုံ လောက်သော ကာကွယ်မှုမပေးနိုင်ပေ။ အစိုးရ၊ သို့မဟုတ် ပုဂ္ဂလိက ကဏ္ဍများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ သိသာထင်ရှားသည့် လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များ စစ်တမ်းကောက်ယူချက်များ လည်းမရှိပေ။ ၂၀၁၂ တွင်မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုဥပဒေကို အတည်ပြုလိုက်သည်။ ထိုဥပဒေနှင့်တစ်ပါတည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်းဆိုင်ရာစည်းမျဉ်းများ (၂၀၁၄) နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုစစ်တမ်း ကောက်ယူမှု လုပ်ငန်းစဉ် (၂၀၁၅) စသည့် အပြန်အလှန်ဆက်နွှယ်နေသောဥပဒေ ၂ ရပ် အတည်ပြုခဲ့သည်။ ထိုဥပဒေရပ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထိုလုပ်ငန်းစဉ်များ အတွက် သိသာ ထင်ရှား၍ လိုအပ်သောအထောက်အပံ့များကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် ပံ့ပိုးပေးသည်။

၃.၁.၂.၁ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂)

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ (ECL) သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်း ပတ် ဝန်းကျင်ထိခိုက်မှုစစ်တမ်း လုပ်ငန်းစဉ်များကို အခြေခံ၍ ဖွဲ့စည်းတည်ဆောက်ထားသည်။ အပိုင်း ၃ (က) (ခ) နှင့် (ဂ) အရ ဤဥပဒေ၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

"(က) မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊

(ခ) စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ရန်အလို့ငှာ အခြေခံမူများ ချမှတ်နိုင်ရန်နှင့် လမ်းညွှန်မှုများ ပြုနိုင်ရန်၊

(ဂ) ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက်ကောင်းမွန်ပြီး သန့်ရှင်းသည့်ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန်နှင့် သဘာဝနှင့်ယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်။"

အဆုံးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ (ECL) သည် နိုင်ငံတော်အဆင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးကော်မတီနှင့် သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) တို့၏ လုပ်

ပိုင်ခွင့်နှင့် တာဝန်များကို ချမှတ်ရန်ဖြစ်သည်။ ကော်မတီ၏တာဝန်မှာ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ တိုးတက်စေရန် မဟာဗျူဟာကျကျ ဖော်ထုတ်ရန်ဖြစ်ပြီး MONREC ၏ တာဝန်မှာ ထိုမူဝါဒများအား လက်တွေ့အကောင်အထည် ဖော်ရန်ဖြစ်သည်။ အထူးခြားဆုံးအနေဖြင့် ECL အပိုင်း ၇ (၃) တွင် (MONREC) နှင့်သက်ဆိုင်သည့်တာဝန်အား "အစိုးရဌာန၊ အဖွဲ့အစည်း၊ သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးကပြုလုပ်မည့် စီမံချက်၊ သို့မဟုတ် လုပ်ဆောင်မှုသည် ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်သည့်စနစ်နှင့် လူမှုရေးအရထိခိုက်မှု ဆန်းစစ်သည့်စနစ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်စေခြင်း" ဟု ဖော်ပြထားသည်။

၃.၁.၂.၂ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်းများ (၂၀၁၃)နှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(၂၀၁၅)

သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC)၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းများ (ECR)တွင် ပို၍ တိုးမြှင့်ပေးထားသည်။ (ECR) ၏ပုဒ်မ ၅၂ နှင့် ၅၃ အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD)သည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတို့ အကောင်အထည်ဖော် စီမံအုပ်ချုပ်မည့် အဖွဲ့အစည်းဖြစ်သည်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်သည့် အသေးစိတ် အကျယ်တဝင့် ဖော်ပြထားပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းလိုက်နာမှု လက်မှတ် (ECC) ကိုအစိုးရအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် မည်ကဲ့ သို့ ရရှိနိုင်မည်ကို ဖော်ပြထားသည်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) တွင် (EIA) နှင့်(IEE)တို့၏ စိစစ်ဆဲလုပ်ငန်းစဉ်များကိုလည်း ဖော်ပြထားသည်။ အဆုံးတွင်ဖြည့်စွက်ထားသည့် လုပ်ငန်း စဉ်များ၌ မည်သည့်စီမံကိန်းများသည် (EIA)နှင့် (IEE)တို့ လိုအပ်ကြောင်းဖော်ပြထားသည်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အပိုင်း ၁၃ (က) နှင့် (ခ) တွင် ချမှတ်ထားသည်မှာ စီမံကိန်း ဖြစ်မြောက်မှု အေဂျင်စီသည် (EIA) နှင့် (EEI) တို့၏ ပြောင်းလဲပုံအဆင့်အဆင့်ကို အများပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိစေရမည်ဖြစ်ပြီး တိုင်ပင်ဆွေးနွေးမှုများလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ အများပြည်သူအတွက် ထုတ်ဖော်ပြသခြင်းနှင့် အတိုင်ပင်ခံအစည်းအဝေးများ ပြုလုပ်ခြင်းတို့ကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်သည့်လုပ်ငန်းစဉ် အချက်အလက်များ၏ နောက်ဆက်တွဲအပိုင်းများတွင် ထပ်မံအားဖြည့် ဖော်ပြထားသည်။ လုပ်ထုံးလုပ်နည်း၏ အပိုင်း ၁၀၂ (ခ) တွင် စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ လက်ရှိသို့မဟုတ် စီမံကိန်းမဆောင်ရွက်မီကာလထက် မနိမ့်ကျသော လူမှုစီးပွားရေး တည်ငြိမ်ခိုင်မာမှု ရရှိသည်အထိ ဆောင်ရွက်ပေးရန်နှင့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည်တည်ထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအစီအစဉ်များကို စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ လိုအပ်သလို ပံ့ပိုးပေးရန် စီစဉ်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

၃.၁.၃ မြေဥပဒေ

အများပါဝင်သော မြေဥပဒေသည်မြန်မာနိုင်ငံတွင် မရှိခဲ့သော်လည်း အမျိုးအစားမတူသော မြေယာများအတွက် မတူညီသောဥပဒေများ ရှိသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)၂၀၁၄ အပိုဒ် ၂၀ အရ မြန်မာနိုင်ငံရှိမြေအတန်းအစားများကို ၁၀ မျိုးခွဲခြားထားသည်။ သဘာဝဘေးအန္တရာယ် လျော့ ပါးရေး စီမံခန့်ခွဲမှုစီမံကိန်းတွင် ထည့်သွင်းစဉ်းစားရသည့် မြေယာအမျိုးအစားကို "မြို့ပြနှင့် ကျေးလက် လူနေထိုင်သည့် မြေအမျိုးအစားနှင့် အများပြည်သူနှင့်ဆိုင်သည့် မြေအမျိုးအစား" ဟုခွဲခြားသတ်မှတ်သည်။

မြန်မာနိုင်ငံတွင် မြေယာစီမံခန့်ခွဲမှု တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဥပဒေပေါင်း ၇၀ ကျော်ပါဝင်ပြီး ၎င်းတို့မှ အများစုသည် လိုက်လျောညီထွေမှုရှိရန် လိုအပ်နေပါသည်။ ယခုစီမံကိန်းအတွက် အသင့်တော်ဆုံးသောဥပဒေများမှာ အကျဉ်းချုပ် အောက်ပါအတိုင်းဖြစ်သည်။

၃.၁.၃.၁ မြေသိမ်းဆည်းမှု ဥပဒေ (၁၈၉၄)

မြေသိမ်းဆည်းမှု ဥပဒေ (၁၈၉၄)သည် ကိုလိုနီခေတ်ဥပဒေဖြစ်ပြီး အပိုဒ် ၄ (၁)အရ “မည်သည့်အချိန်အဆို မည်သည့်အရပ်ဒေသမှမဆို မြေတစ်ရပ်ရပ်အား အများပြည်သူအကျိုး တစ်ရပ်ရပ်အတွက် လိုအပ်သည် သို့မဟုတ် လိုအပ်ဖွယ်ရာ ရှိသည်ဟု နိုင်ငံတော်သမ္မတက ထင်မြင်ပါက နိုင်ငံတော်ပြန်တမ်း တွင် ယင်းသို့ လိုအပ်ကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ပြီး ကော်လီတွော်အရာရှိက အဆိုပါ အမိန့်ကြော်ငြာစာကို အများပြည်သူ သိရှိစေရန် အဆိုပါအရပ်ရှိ သင့်လျော်မြင်သာသည့် နေရာများတွင် စွဲကပ်ကြော်ငြာရမည်ဟု ဖော်ပြပါရှိပါသည်။ မြေတန်ဖိုး တွက်ချက်မှုနည်းလမ်းကို အပိုဒ် ၂၃ တွင် ဖော်ပြထားသည်။ မြေ၏ကာလတန်ဖိုး၊ မြေကိုလက်ရောက်သိမ်းယူချိန်တွင် မြေပေါ်ရှိ မရိတ်သိမ်းရသေးသော သီးနှံပင် သို့မဟုတ် နှစ်ရှည်သီးနှံပင် တစ်ရပ်ရပ်ပျက်စီးသဖြင့် နှစ်နာဆုံးရှုံးမှု၊ အခြား မြေ နှင့် ခွဲခြားရာမှ(ရှိပါက) ပေါ်ပေါက်သောပျက်စီးဆုံးရှုံးမှု၊ ရွှေ့ပြောင်းနိုင်သောသို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ထိခိုက်နှစ်နာစေမှု သို့မဟုတ် အခြားထိခိုက်နှစ်နာစေမှုများ (ရှိပါက)၊ လူနေအိမ် သို့မဟုတ် စီးပွားရေးလုပ်ကိုင်သည့်နေရာ ပြောင်းရွှေ့ပေးရမှုများ(ရှိပါက)အတွက် သင့်လျော်မျှတသည့် ကုန်ကျစရိတ်များ မြေနှင့် စပ်လျဉ်းသည့် အကျိုးအမြတ်များ(ရှိပါက) လျော့နည်းဆုံးရှုံးရသည့် အမှန်တကယ် နှစ်နာချက်များကို ဆုံးဖြတ်ရမည့် လျော်ကြေးပမာဏကို ဆန်းစစ်ရာတွင် တရားရုံးအနေဖြင့် ဂရုပြုရမည်။ မည်သို့ပင်ဆိုစေကာမူ ထိုအချက်အလက်များသည် တရားရုံးတွက်ချက်မှုအတွက်သာ လိုအပ်သော်လည်း လက်တွေ့တွင် တန်ဖိုးတွက်ချက်မှု နည်းလမ်းများ ကို အခြေခံထားသော လျော်ကြေးပေးမှုများလည်း အသုံးပြုနိုင်သည်။

ဥပဒေ၏ အခြားသော အပိုဒ်များတွင် အသိပေးကာလ၊ ကန့်ကွက်ရန်လုပ်ငန်းစဉ်များ ၊ ပိုင်ဆိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့် အယူခံဝင်ခြင်း လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျင်းဖော်ပြထားသည်။ ဥပဒေသည် အယူခံဝင်ခြင်းနှင့် မြေယာသိမ်းဆည်းခြင်း ကိစ္စရပ်များတွင် အများပြည်သူအား အသိပေးရန်လိုသော်လည်း အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများအား မြေယာသိမ်းဆည်းရာတွင် လုံလောက်သော လျော်ကြေးပေးဆောင်စရာမလိုသော လုပ်ပိုင်ခွင့်များ ရရှိစေသည်။ ၎င်းတွင် တရားဥပဒေ၏ အကူအညီတောင်းခံခြင်းအတွက် ရွေးချယ်ခွင့်မရှိသလောက် အနည်းငယ်သာပေးထားသော်လည်း မြေယာနှင့်ပတ်သက်သည့် အခွင့်အရေးများ (လျော်ကြေး စသည် ရပိုင်ခွင့်)ကို လုံလုံလောက်လောက် အထောက်အပံ့ပေးထားပေ။

၃.၁.၃.၂ အမျိုးသား မြေအသုံးချမှု မူဝါဒ (၂၀၁၄)

အပြုသဘောဆောင်သော မြေယာပိုင်ဆိုင်ခွင့်များခိုင်မာစေရန်၊ တဖက်သက် မြေသိမ်းဆည်းမှုများ အနည်းဆုံးလျှော့ချရန်နှင့် မြေယာသိမ်းဆည်းရန်လိုအပ်လာပါက မှန်ကန်သေချာသော စောင့်ရှောက်မှုနှင့် လျော်ကြေးပေးရန် မကြာသေးမီက အမျိုးသားမြေအသုံးချမှု မူဝါဒ (NLUP) ကိုရေးဆွဲခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ (NLUP) သည်မဟာဗျူဟာမြောက် မူဝါဒ ညွှန်ကြားချက်သာဖြစ်ပြီး၊ ဥပဒေမဟုတ်ကြောင်းကို မှတ်သားထားသင့်သည်။ (NLUP) သည် ဖော်ဆောင်မည့် အမျိုးသား မြေယာဥပဒေ နှင့် ဆက်နွှယ်သည့် တရားဥပဒေစီရင် ပြဌာန်းခြင်းတို့တွင် ပါဝင်သည့်အချက်များထက် သဘာဝအလျောက် နှစ်လိုဖွယ်ရာများ၊ ဥပဒေတွင် မပါရှိသေးသော ရပိုင်ခွင့်များ ဖွဲ့စည်းပုံများဖြင့် ဖွဲ့စည်းတည်ဆောက်ထား သည်။ ၎င်းသည် ရှေ့လျှောက်၍ မြေယာစီမံခန့်ခွဲမှုအတွက် ပိုမိုသင့်လျော်သော ဥပဒေဆိုင်

ရာ လုပ်ထုံးလုပ်နည်းများကို ဗျူဟာကျကျ ချမှတ်ပေးသည်။ သို့ဖြစ်၍ အမျိုးသားမြေယာအသုံးချမှုမူဝါဒ သည် သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှုအပေါ် တစ်ချိန်တည်းတွင် တိုက်ရိုက်အကျိုးမသက် ရောက်သော်လည်း စီမံကိန်းကာလတွင် မြေယာပြန်လည်ထူထောင်မှုနှင့် နောက်ပိုင်း ပြန်လည်အကောင် အထည်ဖော်မှုအဆင့်များတွင် မည်သည်တို့ကို စဉ်းစားဆင့်ချိန်ရမည်ကို ဖော်ပြပေးသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒအပိုင်း(၅) အပိုဒ် ၃၇ တွင်ပြဌာန်းထားသည်မှာ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မြေသိမ်းဆည်းခြင်းပြုရာတွင် နောင်မျိုးဆက်များ အသုံးပြုနိုင်ရေး အတွက် ရေရှည်တည်တံ့သော မြေအသုံးချမှုများကို ထည့်သွင်းစဉ်းစားရမည်ဟူ၍ ဖြစ်သည်။ ထိုအပိုင်းတွင်ပင် ညွှန်ပြထားသည်မှာ ရွှေ့ပြောင်းရမည့်ပုဂ္ဂိုလ်များနှင့် နည်းစနစ်တကျ ဆွေးနွေးညှိနှိုင်းခြင်း၊ ဘက်မလိုက်သော နေရာချ ထားမှုယန္တရားများနှင့် ရွှေ့ပြောင်းခံရသူအတွက် ပြန်လည်နေရာမချသေး ခင်တွင် တူညီသည့် သို့မဟုတ် ပိုမို ကောင်းမွန်သည့်အိမ်ရာများ၊ သို့မဟုတ် အခြေခံအဆောက်အအုံများ ကြိုတင်စီမံထားရမည်ဟု ညွှန်ကြား ထားသည်။ ထိုမျှမက အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)၂၀၁၄၊ အပိုဒ် ၄ တွင် လျော်ကြေးကို ငွေသားဖြင့်လည်းကောင်း၊ သို့မဟုတ် မြေအစားထိုးပြန်ပေးခြင်းဖြင့်လည်း ကောင်း ပေးနိုင်သည်ဟု ညွှန်ကြားထား သည်။ အမျိုးသားမြေ အသုံးချမှု မူဝါဒ(၂၀၁၆)အပိုဒ် ၆၈ တွင် တိုင်းရင်းသားလူနည်းစုမှ ပိုင်ဆိုင်သောမြေ၏ ရိုးရာနည်းစနစ်များကို အသိအမှတ်ပြုထားသည်။ အပိုဒ် ၇၂ တွင် ရိုးရာမြေအသုံးချမှုအခွင့်အရေးကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက ကူညီပံ့ပိုးနိုင်ရန် ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။ အပိုဒ် ၈ တွင် မြေအရင်းအမြစ်များ မြေလုပ်ပိုင်ခွင့်များ နှင့်ဆုံးဖြတ်ခြင်းများ ပူးပေါင်းပါဝင်ချမှတ်ရာတွင် အမျိုးသားနှင့် အမျိုးသမီးများအား တန်းတူညီမျှ အခွင့်အရေးပေးရန် ပါရှိပါသည်။

၃.၁.၃.၃ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (၂၀၁၃)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၃) တွင် အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်ဖြင့် မြို့တော်အား အုပ်ချုပ်ရန်နှင့် အခွင့်အာဏာကို ဖော်ပြထားသည်။ ထိုဥပဒေတွင် YCDC ၏ ရည်ရွယ်ချက်နှင့် တာဝန်များအား ချမှတ်ထားသည်။ ထိုအခွင့်အာဏာများတွင် (YCDC) ၏ အုပ်ချုပ်မှု ဖွဲ့စည်းပုံရေးဆွဲခြင်းနှင့် ရွေးကောက်ခြင်းများ၊ အခွန်ကောက်ခံခြင်းနှင့် အခွန်တော် သိမ်းဆည်းခြင်းများနှင့် တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ အခန်း ၆တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် လမ်းများ ဖောက်လုပ်ခြင်း အကြောင်းအရာများပါဝင်သည်။ အခန်း ၆ အပိုဒ် ၁၉ တွင် YCDC သည် ရေစွန့်ထုတ်ခြင်း စနစ်သစ်တည်ဆောက်ခြင်း၊ သို့မဟုတ် စနစ်ဟောင်းကို ပြုပြင်မွမ်းမံနိုင်ခွင့် ပေးထားသည်။ ဤအပိုင်းတွင်ပင် YCDC သည် စွန့်ထုတ်ရေများအား မြစ် ချောင်းများ အတွင်းသို့ဖြစ်စေ မြို့တော်နယ်နိမိတ်အတွင်းဖြစ်စေ၊ အပြင်၌ဖြစ်စေ သင့်လျော်သောနေရာ၌ စွန့်ထုတ်နိုင် သည်ဟု ဖော်ပြ ထားသည်။

ဤဥပဒေတွင် YCDC အား မြို့တော်နယ်နိမိတ်အတွင်းတွင် အပြည့်အဝလုပ်ပိုင်ခွင့် ပေးထားသည်။ အခန်း ၇ တွင် ယခု စီမံကိန်း နှင့် အသေးစိတ်ပတ်သက်ချက်များရှိသည်။ အတိအကျမှာ အခန်း ၇ အပိုဒ် ၂၀(င) တွင် ကျူးကျော်ဈေးများကို ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း တို့ကို ဆောင်ရွက်ရန်ဖြစ်သည်။ ဤဥပဒေနှင့် အခြားသော မြေယာဥပဒေများအကြား မညီမျှမှုများရှိ နေသော်လည်း DRM စီမံကိန်းကို အကောင်အထည်ဖော်သည့်အချိန်တွင် မည်သည့်လုပ်ထုံးလုပ်နည်း အသုံးပြုနိုင်မည်ကို ဖော်ပြ ရန် လိုအပ်သည်။ ယခင်မှတ်တမ်းများအရမည်သို့ဖြစ်စေ ကျူးကျော်မှုများနှင့် တရားမဝင်အခြေချမှုများ အတွက် ဤဥပဒေတွင် ခိုင်မာသော ပိုင်ဆိုင်ခွင့်များနှင့် လျော်ကြေးပေးခြင်းပုံစံ များကို ချမှတ်ထား ခြင်းမရှိပေ။

၃.၁.၄ သမိုင်းဝင်အမွေအနှစ်များကာကွယ်စောင့်ရှောက်ရေး

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေ (၁၉၉၈) တွင် ယဉ် ကျေးမှုဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်များအား အကြမ်းဖျင်းဖော်ပြထားပြီး အမည်သတ်မှတ်ခြင်း၊ လုပ်ငန်းအမျိုး အစား သတ်မှတ်ခြင်း၊ သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေများ တည်ထောင်ခြင်းနှင့် ကာကွယ်ခြင်းဖြစ်စဉ်များ ပါဝင်ပါသည်။ ဆောင်ရွက်မှု အဆင့်ဆင့်အား သက်ဆိုင်ခြင်းမရှိစေပါ။ အဆိုပါ ဥပဒေ အပိုဒ် ၅ တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းတွင် လိုအပ်လျှင် မည်သည့်မြေကိုမဆို သိမ်းယူရေးအတွက် (က) အစိုးရဌာနသို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှု အောက်တွင် ဖြစ်ပါက သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်း၊ (ခ) ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းက စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့်သို့မဟုတ် လွှဲပြောင်းခွင့်ရှိသော မြေဖြစ်ပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင် ရာဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ အပိုဒ် ၆ တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ယဉ်ကျေးမှုဒေသအတွင်းတွင် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံ၏ မြင်ကွင်းကို လည်းကောင်း၊ ပတ်ဝန်းကျင်သဘာဝမြင်ကွင်းကိုလည်းကောင်း၊ အဟန့်အတားအနှောက် အယှက်ဖြစ်စေ သည့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံမဟုတ်သော အဆောက်အအုံကို ဖြတ်သိမ်းစေနိုင်သည်။ ဤဥပဒေအပိုဒ် ၁၃ တွင်လည်း ယဉ်ကျေးမှုနယ်မြေအတွင်း အဆောက်အအုံတည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ လမ်း၊ တံတား ဆည်မြောင်းတာဝန်များ(သို့မဟုတ်)မြေထိန်းနံရံများ တည်ဆောက်ခြင်း သို့မဟုတ် ယင်းတို့ကို တိုးချဲ့ခြင်း ပြုလုပ်လိုပါက ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်ကြောင်း သတ်မှတ်ထား သည်။

၁၉၉၆ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့၏ ထိန်းသိမ်းစောင့် ရှောက်ရမည့် သမိုင်းဝင်အဆောက်အအုံများစာရင်းကို ထုတ်ပြန်ခဲ့သည်။ ထိုစာရင်းတွင် ၁၉၃၀ ခုနှစ် မတိုင်ခင်က တည်ဆောက်ခဲ့သော အဆောက်အအုံ ၁၈၉ ခု ပါဝင်သည်။ ထို့အပြင် စီးပွားရေးဗဟိုဒေသ အတွင်းတွင် ၉၄ ဟက်တာရှိသော ရန်ကုန်ရှေးဟောင်းယဉ်ကျေးမှုဇုန် ပါဝင်သည်။

သမိုင်းဝင်ယဉ်ကျေးမှုနယ်မြေ ဥပဒေအရ (ECL) အပိုဒ် ၁၉ တွင် (MONREC) သည် သဘာဝနှင့် သမိုင်းဝင် အမွေအနှစ်နေရာများ အစဉ်တစိုက် တည်မြဲစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများနှင့် ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ပြဌာန်းထားသည်။ ၎င်းကို EIA လုပ်ငန်းစဉ်တွင်လည်း (MONREC) မှ ထုတ်ပြန်ထားသည့် (ECC) သည် သမိုင်းဝင်ယဉ်ကျေးမှု မြေနေရာများကာကွယ်ခြင်းနှင့် အလားအလာကောင်းများ ဖော်ပြနိုင်ကြောင်း အပိုဒ် ၁၉ တွင် ထပ်မံအထောက်အပံ့ပေးထားသည်။

၃.၂ ဒေသတွင်းနှင့် နိုင်ငံတကာ စည်းမျဉ်းမူဘောင်များ

အထက်တွင်ဆွေးနွေးခဲ့သည့် ပြဌာန်းပြီး ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာညီလာခံများမှ ပြုလုပ်သော အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းတွင်

အာဆီယံ သဘာဝနှင့် သဘာဝရင်းမြစ်များ ထိန်းသိမ်းစောင့်ရှောက်မှု သဘောတူညီချက် (၁၉၈၅)။ ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ဖွံ့ဖြိုးမှုစီမံချက်များ တင်ပြခြင်း၊ မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုမှု၊ မျိုးဗီဇကွဲများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အန္တရာယ်ဖြစ်စေသည့် မျိုးစိတ်များ၊ သစ်တောရင်းမြစ်များ၊ မြေဆီမြေ နှစ်၊ ရေ၊ လေနှင့် ပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် အရည်အသွေး နိမ့်ကျခြင်းများကို တိုက်ရိုက် အစီ ရင်ခံရမည် ဖြစ်သည်။

ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ရေး ညီလာခံ (၁၉၇၂) Convention Concerning the Protection of the World Cultural and Natural Heritage (1972)။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် သမိုင်းဝင် အမွေအနှစ်မြေနေရာများအား သတ်မှတ်ခြင်း၊ ကာကွယ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ နေရာပြန်ပေးထားခြင်းများအတွက် သင့်တော်သော တရားဝင်၊ သိပ္ပံနည်းကျ၊ နည်းစနစ်တကျ၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် ဆိုင်သော အချက်အလက် ကောက်ယူမှုအတွက် သဘောတူညီသည်။

ဇီဝမျိုးကွဲများဆိုင်ရာ ကွဲပြားခြားနားမှု ကုလသမဂ္ဂညီလာခံ (၁၉၉၆) UN Convention on Biological Diversity (1996)။ ဤညီလာခံအား သဘောတူညီသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည်-

နိုင်ငံတော်အဆင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှု စဉ်ဆက်မပြတ် နည်းဗျူဟာများ ချမှတ်ခြင်း။

ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များတိုးပွားမှုနှင့် ကာကွယ်ခြင်းအတွက် တရားဥပဒေများ စီရင် ပြဌာန်းခြင်း။

ဇီဝဗေဒရင်းမြစ်များ စဉ်ဆက်မပြတ်အသုံးပြုမှုနှင့် ပြီးပြည့်စုံသော ကာကွယ်စောင့်ရှောက်မှု များကို နိုင်ငံတော်အဆင့် ဖြင့်ဆုံးဖြတ်ခြင်း။

(EA)၏ စီမံကိန်း ဖွံ့ဖြိုးရေး ရည်ရွယ်ချက်များကိုလိုက်နာ၍ မလိုလားအပ်သည့် ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်စေရန် ပြုမူခြင်း။

မျိုးဗီဇအရင်းအမြစ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးရလဒ်များကို ညီတူမျှတူရရှိနိုင်ရန် စစ်ဆေးခြင်း။

နိုင်ငံခြားကျော် ရောင်းဝယ်နေသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တိရစ္ဆာန်များနှင့် ပန်းမန် မျိုးစိတ်များဆိုင်ရာ ညီလာခံ(၂၀၀၄) Convention on International Trade in the Endangered Species of Fauna and Flora (2004)တွင် အန္တရာယ်သက်ရောက်နေသည့် တိရစ္ဆာန်များနှင့် ပန်းမန်များ ရောင်းဝယ်ဖောက်ကားမှု ထိန်းချုပ်ရေးနည်းလမ်းများကို စီမံဆောင်ရွက်ပေးထားသည်။

ရမ်ဆာညီလာခံ (1982) Ramsar Convention (1982). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ညီလာခံသို့ ၂၀၀၅ ခုနှစ်တွင် တရားဝင် ဝင်ရောက်ခဲ့သည်။ ထိုညီလာခံတွင် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုအခြေခံမူဝါဒ၊ တည်တံ့ခိုင်မြဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြေအသုံးပြုမှုတို့အတွက် အခြေခံသဘောတရားများနှင့် အကဲဖြတ်မှုများကို ချမှတ်ခဲ့သည်။

ကွဲပြားခြားနားသော ဇီဝဗေဒဆိုင်ရာများအတွက် ဇီဝလုံခြုံရေးဆွေးနွေးပွဲ Cartagena လုပ်ထုံးလုပ်နည်း Cartagena Protocol on Biosafety to the Convention on Biological Diversity (2008). ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ၂၀၀၁ ခုနှစ်တွင် လုပ်ထုံးလုပ်နည်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်အကျိုးသက်ရောက် မည်ကို မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ဒေသတွင်းရှိ သက်ရှိများကဲ့သို့သော အရေးကြီးသည့် ဆုံးဖြတ်ချက်များကို သဘောမတူခင် AIA လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံများမှ ထောက်ပံ့ပေးသည့် လိုအပ်သော သတင်းအချက်အလက်များကိုအခြေခံ၍ ဆုံးဖြတ်ချက်ကို စတင်ရန်နှင့် ပြုပြင်ထားသော သက်ရှိများ ၏ ရလဒ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များမှ ဇီဝမျိုးကွဲများကို ကာကွယ်နိုင်မည့် နည်းလမ်းကို ဤ လုပ်ထုံးလုပ်နည်းမှ ရှာဖွေမည်။

ရာသီဥတုပြောင်းလဲမှု ကျိတ်တိုလုပ်ထုံးလုပ်နည်းများဆိုင်ရာ ကုလသမဂ္ဂမူဘောင် ညီလာခံ Kyoto Protocol to the United Nations Framework Convention on Climate Change. ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင့်သုံးပြီး ၂၀၀၅ ခုနှစ်တွင် အရှိန်အဟုန်ရလာခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ပိုင်ဆိုင်ခွင့်များ ညီလာခံ (ICESCR)အား သဘောတူလက်မှတ်ရေးထိုးထားသောနိုင်ငံဖြစ်သည်။ ထို့အတွက် အင်အားနည်းသော မျိုးနွယ်စုများ၏ ရပိုင်ခွင့်များကို ကြိုတင်ကာကွယ်ပေးထားနိုင်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု အားလုံး ပပျောက်ရေးညီလာခံ (CEDAW) အား သဘောတူ လက်မှတ်ရေးထိုးထားခဲ့သည်။ ဤညီလာခံတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းတွင် ပါဝင်သည့်ကိစ္စရပ်များနှင့် နိုင်ငံတော်အဆင့် အာဏာစက်များဖြင့် ခွဲခြားဆက်ဆံခြင်းများ အဆုံးသတ်စေရန် လှုပ်ရှားမှုများ ပါဝင်သည်။

၃.၃ အသုံးချနိုင်သည့် ကမ္ဘာ့ဘဏ်အကာအကွယ်မူဝါဒ

စီမံကိန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအား ရှေးရှု၍ ကမ္ဘာ့ဘဏ်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ အကာအကွယ်မူဝါဒများသည် ချေးငွေရယူသည့် နိုင်ငံရှိ စီမံကိန်းများ၏ ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော လူမှုရေးအတွက် လိုအပ်သည့်ပစ္စည်းများထားရှိရန် လိုအပ်ချက်ကို အာမခံပေးထားသည်။ မြန်မာ့ DRM စီမံကိန်းအရ စီမံကိန်းခွဲနေရာနှင့် ပုံစံထုတ်ဖော်ခြင်း တို့ကို စီမံကိန်းတန်ဖိုး သတ်မှတ်ချိန်တွင် တစ်ပါတည်း ဆုံးဖြတ်ရန် အထောက်အပံ့ပေးထားပြီး ESMF သည် ကာကွယ်ရေးလုပ်ငန်းစဉ် (သို့မဟုတ်) ကိရိယာတစ်ခုဖြင့် ချေးငွေရယူသည့် နိုင်ငံအတွက် ထိခိုက်ပျက်စီးမှုနှင့် ဖြစ်ပေါ်လာနိုင်သည့် စီမံကိန်းခွဲများ၏ သက်ရောက်မှုနှင့် အန္တရာယ်များအတွက် ကြိုတင်စဉ်းစားပေးထား သည်။

ဤစီမံကိန်းကို ကမ္ဘာ့ဘဏ်အကာအကွယ် မူဝါဒများမှ Category(B) ဟုသတ်မှတ်သည်။ ကန့်သတ်ချက်ဘောင်အတွင်းမှ အနည်းငယ်မျှသော လူမှုရေးနှင့် ပတ်ဝန်းကျင်အတိုက်အခံများ ရှိမည်ဖြစ်ပြီး ယေဘုယျအားဖြင့် မြေအနေအထားသီးခြားသတ်မှတ်ထားပြီး၊ အပြန်အလှန်အကျိုးများစွာရှိကာ လျော့ပေါ့တိုင်းထွာမှုများကိုလည်း လွယ်ကူစွာတင်ပြထားသည်။ ထို့ကြောင့် လူမှုဘဝနှင့် ပတ်ဝန်းကျင်ကိုဖော်ပြသည့် လုပ်ငန်းများတွင် Category(B) ၏ စစ်တမ်းများနှင့် နီးနွယ်၍ အတည်ပြုထားသော စီမံကိန်းခွဲများ ပါဝင်ရမည်ဖြစ်သည်။

စီမံကိန်းခွဲများသည် အောက်ဖော်ပြပါ ကမ္ဘာ့ဘဏ်၏ သဘာဝပတ်ဝန်းကျင်အကာအကွယ် မူဝါဒများနှင့် အစပျိုးသင့်သည်။ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် (OP/BP4.01), သဘာဝအသိုက်အမြုံ (OP/BP 4.04) ၊ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များ (OP/BP4.11)အပြင် လူမှုရေးဆိုင်ရာ ကာကွယ်မှု မူဝါတစ်ခုဖြစ်သည့် - ဆန္ဒမပါဘဲပြန်လည်နေရာချထားမှု (OP/BP 4.12) အခြားသောကာကွယ်ရေးအစီအမံများနှင့် လုပ်ငန်းစဉ်များကို စီမံကိန်းခွဲ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက် အတိအကျအပေါ် အခြေခံ၍ သင့်လျော်စွာ အသုံးပြုရမည်ဖြစ်သည်။ ပထမဆုံးသော ပြည်သူလူထုနှင့် ဆွေးနွေးပွဲနှင့် ဦးတည်အုပ်စုဆွေးနွေးခြင်းတွင် တိုင်းရင်းသား(OP 4.10)များအတွက် လူမှုဘဝ အကာအကွယ်မူဝါဒများကို စည်းကြပ်ထားပြီး စီမံကိန်းခွဲများနှင့် မသက်ဆိုင်စေရဟု မှတ်ယူသည်။

OP/BP No.	လုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒ အကျဉ်းချုပ်	အကျိုးဝင်မှု Y/N နှင့် ကျိုးကြောင်းဖော်ပြချက်	သက်ရောက်မှု
4.01	သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းသည်- သဘာဝပတ်ဝန်းကျင်(လေ၊ ရေနှင့် မြေ)အပေါ် အကျိုးသက်ရောက်မှုများ၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုအရင်းအမြစ်များ၊ နယ်စပ်ဖြတ်ကျော် နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို လွှမ်းမိုးနိုင်ရမည်။ လူမှုရေး အမြင် (ဆန္ဒမပါဘဲ ပြောင်းရွှေ့ နေရာချထားမှုနှင့် တိုင်းရင်းသားလူမျိုးစုများ) နှင့် တာဝန်များ လုံခြုံရေးကို လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များ ပါဝင်သော သီးခြားမူဝါဒများဖြင့် ပြဌာန်းဆောင်ရွက်ပါမည်။	Y စီမံကိန်းအပိုင်း(၂)နှင့်(၃)အရ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် မွှမ်းမံပြင်ဆင်ခြင်းဆောင်ရွက်ရန် ဖြစ်နိုင်စွမ်းဆန်းစစ်လေ့လာခြင်းနှင့် ပုံစံများ ပြင်ဆင်ရာတွင် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အခြေအနေနှင့် လုပ်ငန်းတိုင်းတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေရှိနိုင်ပါသည်။ သို့ဖြစ်၍ ဤ OP/BP နှင့် အကျိုးဝင်ပါသည်။	(၁) SEA DRM စီမံကိန်း၏အပိုင်း (၂)နှင့်(၃)တွင် ပါဝင်သော အကြောင်းအရာများအတွက် ဖြစ်နိုင်စွမ်းဆန်းစစ်လေ့လာခြင်းနှင့် ပုံစံ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရာတွင် Category B နှင့် အကျိုးဝင်ပါသည်။ (၂) စီမံကိန်း၏အပိုင်း (၂)နှင့်(၃)အတွက် ESMP ကို ဖြစ်နိုင်စွမ်း ဆန်းစစ်လေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းရေးဆွဲမည်ဖြစ်ပြီး လိုအပ်သော စီမံခန့်ခွဲမှုစီမံကိန်းများ (ဥပမာ-ARAP)လည်း ပါဝင်မည် ဖြစ်ပါသည်။ (၃) ESMP ကို PAPs နှင့် CSOs များအတွက် ပွင့်လင်း မြင်သာအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
4.04	သဘာဝအသိုက်အမြုံ- ကမ္ဘာ့ဘဏ်သည် သဘာဝအသိုက်အမြုံနှင့် ယင်းတို့၏ လုပ်ငန်းစဉ်များကို ကာကွယ် ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများဘက်မှ ရပ်တည်ပေးပါသည်။ သဘာဝအသိုက်အမြုံများ ထိန်းသိမ်းခြင်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ သဘာဝအသိုက်အမြုံများတွင် (၁) ဒေသတွင်း အပင်နှင့်သတ္တဝါမျိုးစိတ်များ၏ ဇီဝမျိုးကွဲများ ပါဝင်သော ဂေဟစနစ်များ (၂) လူသားများ ပြုပြင်ထားရှိခြင်းမရှိသေးသောပင်မဂေဟစနစ် ဆောင်တာများရှိသော အချက်များဖြင့် ပြည့်စုံသော မြေနှင့် ရေဧရိယာများ ပါဝင်သည်။	Y စီမံကိန်းအပိုင်း(၂)နှင့်(၃)အတွက် ဖြစ်နိုင်စွမ်းဆန်းစစ်လေ့လာခြင်းနှင့် ပုံစံများပြင်ဆင်ရာ၌ ဆောင်ရွက်ရသည့်လုပ်ငန်းများတွင် IUCN ၏ Red List တွင် Threatened species အနေဖြင့် ပါဝင်သော မျိုးစိတ်များရှိနိုင်သည့် အသိုက်အမြုံ များ၊ ဒီရေတောနှင့် ရေလမ်းကြောင်းများအပေါ် သက်ရောက်မှုများပါဝင်နိုင်သည်။ ဤ OP/BP ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် အသုံးပြုသည်။	လက်ရှိဆောင်ရွက်နေသော စီမံကိန်းအပိုင်း(၂)နှင့်(၃)၏ စီမံကိန်းအပိုင်းခွဲများ ပြင်ဆင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု (ရေမြောင်းအဆင့်မြှင့်တင်ခြင်း၊ ရေတံခါးနှင့် အဆောက်အအုံ မွှမ်းမံပြင်ဆင်ခြင်း)အတွက် (၁) စီမံကိန်းခွဲတိုင်းတွင် အကြံပြုချက်များပါဝင်သော လွတ်လပ်ပြည့်စုံသည့် ESMP ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အကြံပြုချက်များတွင် ဆိုးကျိုးများကို တားဆီးလျော့နည်းလျော့ပါးပျောက်စေရန်အတွက် သင့်တော်သော အစီအစဉ်များ၊ ဆိုးကျိုးများကို ပြန်လည် အစားထိုးပေးမည့် သင့်တော်သောနည်းလမ်းများ ပါဝင်ပါသည်။ ၎င်းအပြင် သဘာဝပတ်ဝန်းကျင်၏ လုပ်ဆောင်မှုများကို အဆင့်မြှင့်မှုများ ပါဝင်ရမည်။

OP/BP No.	လုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒ အကျဉ်းချုပ်	အကျိုးဝင်မှု Y/N နှင့် ကျိုးကြောင်းဖော်ပြချက်	သက်ရောက်မှု
4.11	ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်များ- ဤမူဝါဒသည် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်များနှင့် သက်ဆိုင်သည်။ ၎င်းတို့မှာ - ရှေးဟောင်းသုတေသန၊ ကျောက်ဖြစ်ရုပ်ကြွင်း၊ သမိုင်းဝင်၊ ဗိသုကာ၊ ဘာသာရေးနှင့် အလှအပ (သို့) အခြားယဉ်ကျေးမှုအရ အရေးပါသော ရွှေ့ပြောင်းနိုင်သည့် (သို့) မရွှေ့ပြောင်းနိုင်သည့် အရာဝတ္ထုများ၊ နေရာများ၊ အဆောက်အအုံများ၊ အဆောက်အအုံစုများနှင့် သဘာဝသွင်ပြင်လက္ခဏာနှင့် ရှုမျှော်ခင်းများ ပါဝင်ပါသည်။	Y ရေမြောင်းလုပ်ငန်းများတွင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနေရာများ ပါဝင်ခြင်းမရှိပါ။ သို့ရာတွင် မဟာဗန္ဓုလလမ်းရှိ လေမှုတ်စက်အဆောက်အအုံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဆောက်အအုံဖြစ်ပါသည်။ ထို့အပြင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်စဉ် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များ တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဤ OP/BP နှင့် အကျိုးဝင်ပါသည်။	ESMF တွင် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်များ မတော်တဆတွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။
4.12	ဆန္ဒမပါသောပြောင်းရွှေ့မှုများ- ဤမူဝါဒသည် အဆိုပြုစီမံကိန်းခွဲများကြောင့် ဒေသခံများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းရွှေ့ခြင်း၊ မြေယာနှင့် အခြားပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်း၊ ဝင်ငွေရလမ်းနှင့် အခြားအသက်မွေးဝမ်းကျောင်း များ ဆုံးရှုံးခြင်းတို့ကို လျော့ပါးစေရန် ရည်ရွယ်ပါသည်။ ဤမူဝါဒသည် ပြောင်းရွှေ့ခံရသူများမှာ တရားဝင်ကာကွယ်တောများနှင့် ဥယျာဉ်များ အတွင်း ဝင်ရောက်ခွင့်ကို ၎င်းတို့၏ဆန္ဒမပါဘဲ ကန့်သတ်ထားသဖြင့် ဖြစ်ပေါ်လာနိုင်သည့် အသက်မွေးဝမ်းကျောင်းများအပေါ် ဆိုးကျိုး သက်ရောက်ခြင်းအတွက်လည်း အကျိုးဝင် ပါသည်။	Y ရေမြောင်းအဆင့်မြှင့်တင်ခြင်း၊ ရေတံခါးနှင့် ရေစုပ်စက်တပ်ဆင်ခြင်းနှင့် အဆောက်အအုံပြုပြင်မှုမံခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများ ကြောင့် မြေသိမ်းဆည်းခြင်း၊ PAPS နှင့် PAHS များ ပြန်လည်နေရာချထားခြင်းနှင့် ပြောင်းရွှေ့ခြင်းတို့ များစွာဖြစ်မည်ဟု မခန့်မှန်းထားသော်လည်း အနည်းငယ်ဖြစ်ပေါ်နိုင်ပါသည်။ အဆိုပြုစီမံကိန်းခွဲများအတွက် လမ်းညွှန်ချက်အနေဖြင့် RPF ကို ပြင်ဆင်ထားပါသည်။ သို့ဖြစ်ပါ၍ ဤ OP/BP နှင့် အကျိုးဝင်ပါသည်။	(၁) စီမံကိန်းအပိုင်း(၂)နှင့်(၃)၏ အဆိုပြုစီမံကိန်းခွဲများတွက် RPF ကို ESMF ၏ နောက်ဆက်တွဲအဖြစ် ဖော်ပြထားပါသည်။ (၂) (ပေါ်ပေါက်နိုင်ခြေရှိ သော) ရွှေ့ပြောင်းနေရာချထားခြင်းနှင့် အဆိုပြုစီမံကိန်းခွဲများကြောင့် အကျိုးသက်ရောက်ခံရမည့် လူမှုအဖွဲ့အစည်းများအတွက် လျော်ကြေးတို့နှင့် သက်ဆိုင်သော အကြောင်းအရာများအတွက် ARAPကို စီမံကိန်းခွဲတိုင်းအတွက် ပြင်ဆင်ထားမည်ဖြစ်ပါသည်။ (၃) စီမံကိန်းခွဲနေရာတိုင်းအတွက် ဒေသအခြေအနေနှင့် ကိုက်ညီသည့် GRM ကို ARAP ၏ တစ်စိတ်တစ်ပိုင်း တွင် ပါဝင်ရမည်။ (၄) စီမံကိန်းခွဲတိုင်းအတွက် ARAP Instrument များကို YCDC နှင့် World Bank ၏ Info Shop ဝက်ဘ်ဆိုက်တွင် ဖော်ပြထားရမည်။

၃.၄ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်မူဝါဒများ ကွာဟမှု ဆန်းစစ်ချက်

အောက်ဖော်ပြပါ အပိုဒ်ခွဲများမှ ဆန်းစစ်ချက်များသည် ကမ္ဘာ့ဘဏ် (4.01, 4.04, နှင့် 4.11)နှင့် ပတ်သက်၍ စီမံကိန်းမှတစ်ဆင့်လိုက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကမ္ဘာ့ဘဏ်လုပ်ငန်းအကောင်အထည်ဖော်သည့် မူဝါဒ (OP 4.12) ဆန္ဒမပါဘဲနေရာချထားခြင်းအပေါ် ထားရှိသည့် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၏ ကွာဟချက် ဆန်းစစ်မှုကို RPF တွင် ဖော်ပြထားသည်။

၃.၄.၁ လုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒ ၄.၀၁ ပတ်ဝန်းကျင် ဆန်းစစ်ချက်

ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးအကာအကွယ်မူဝါဒတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေသိမ်းဆည်းခြင်း၊ လျော်ကြေးငွေပေးချေခြင်းနှင့် သက်ဆိုင်သူများအတွက် အခြေချအစီအစဉ်များတွင် ပြန်လည်နေရာပေးရေးတို့ကို သက်ဆိုင်ရာ နိုင်ငံ့ဥပဒေနှင့် စည်းကမ်းချက်များနှင့် စပ်လျဉ်းပြီး ဆန်းစစ်၍ ခြုံငုံပေးရန် လိုအပ်ပေသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ထိုဥပဒေစည်းကမ်းချက်များနှင့် ကမ္ဘာ့ဘဏ်၏မူဝါဒ အခြေခံလိုအပ်ချက်များနှင့်နှိုင်းယှဉ်၍ ကွဲပြားချက်ကို သိရှိရမည်ဖြစ်သည်။ နိုင်ငံ့ဥပဒေများသည် ကမ္ဘာ့ဘဏ်မူဝါဒထက် ပို၍ယေဘုယျကျနိုင်သဖြင့် ထိုနှစ်ခုအကြား ကွာဟချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်နေရာချထားမှုအစီအမံကို ကမ္ဘာ့ဘဏ်မှ တာဝန်ရှိအဖွဲ့ခေါင်းဆောင်နှင့် ဆွေးနွေး၍ ကွာခြားချက်များကို သင့်လျော်သော နည်းဗျူဟာများချမှတ်ရမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်သည် (OP 4.01)ကို အစရှိရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် တည်ဆဲဥပဒေ စည်းမျဉ်းများနှင့် နှိုင်းဆပြီး အောက်ပါကွာဟချက်များကို သတ်မှတ်ခဲ့ပြီး ၎င်းတို့ကို ဇယား ၃ တွင် အကျဉ်းချုပ်ဖော်ပြထားသည်။

EIA ပြန်လည်သုံးသပ်မှု လုပ်ငန်းစဉ် စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အစားထိုးအကဲဖြတ်ချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စည်းမျဉ်းများတွင် မပါဝင်ပါ။

သီးခြားလွတ်လပ်သော စောင့်ကြည့်စစ်ဆေးမှု - အဖွဲ့အတွင်းနှင့် ပြင်ပ စောင့်ကြည့်ကြီးကြပ်မှုများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စည်းမျဉ်းများတွင် မပါဝင်ပါ။သင့်လျော်ပြီး စီမံကိန်းဖော်ဆောင်မှုအဖွဲ့ (The Project Secretariat)သည် မြေသိမ်းဆည်းမှုများကို (Internal) အဖွဲ့တွင်းတွင်ကြီးကြပ်သုံးသပ်ပြီး ESMP အကောင်အထည်ဖော်ရန်အတွက် လိုအပ်ချက် များကို တင်ပြပေးရမည်။

လူထုနှင့်ဆွေးနွေးပွဲများနှင့် ဖော်ထုတ်ခြင်း - အများပြည်သူနှင့် အရပ်ဖက်လူအဖွဲ့အစည်းများသို့ ဖော်ထုတ်ပြသမည့် စီမံကိန်း၏လိုအပ်ချက်များနှင့် ဖော်ပြချက်များသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စည်းမျဉ်းများတွင် ပါဝင်သည်။ လူထုသို့တင်ပြသည့် စီမံကိန်းအကြောင်းအရာများတွင် နိုင်ငံ့စည်းမျဉ်းစည်းကမ်းများကို ပြည်သူလူထုနှင့် ဆွေးနွေးပွဲလုပ်သည့် စီမံကိန်းအဆင့်တိုင်းတွင် ထည့်သွင်းရမည်။

ဇယား ၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP 4.01)တို့အကြား ကွာဟချက်ကို လေ့လာဆန်းစစ်ချက်

အကြောင်းအရာ	OP 4.01	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက်(သို့) ဆောင်ရွက်မှုနည်းလမ်း	စီမံကိန်းတင်
၁. ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းလုပ်ငန်းစဉ်				
၁.၁ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်တွင်အမျိုးသားရေးနှင့် အပြည်ပြည်ဆိုင်ရာကတိကဝတ်၊ ပဋိညာဉ်နှင့် သဘောတူညီချက်များကို ထည့်သွင်းစဉ်းစားထားသော သဘာဝ နှင့် လူမှုရေးဆိုင်ရာအချက်အလက်များကို အခြေခံ၍ ပေါင်းစပ် စဉ်းစားထားပါသည်။	သက်ဆိုင်ရာဥပဒေနှင့် ဖွဲ့စည်းပုံမူဘောင်သည် အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များကို ခြုံငုံနိုင်မှုပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်သော အစိုးရအနေနှင့် အဆိုပါအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် သွေဖီသောစီမံကိန်းများကို ငွေကြေးထောက်ပံ့မှုမပြုနိုင်ရန် ပါဝင်မှုရှိ/မရှိ စစ်စ်ရမည်။	ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အပိုဒ် (၇)၊ အိမ်ရာပြောင်းရွှေ့မှု သို့ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိနိုင်သော စီမံကိန်းများဆိုင်ရာ သီးသန့်ကိစ္စများနှင့်စပ်လျဉ်း၍ သီးခြားလုပ်ထုံးလုပ်နည်း ထုတ်ပြန်ခြင်းမပြုမီ အိမ်ရာပြောင်းရွှေ့မှုသို့ တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ထိခိုက်မှုရှိနိုင်သည့် စီမံကိန်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများက သီးခြားထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။ ယင်းသို့ သီးခြားလုပ်ထုံးလုပ်နည်းများမရှိလျှင်၊ ယင်းစီမံကိန်း အားလုံး သည် ကမ္ဘာ့ဘဏ်အုပ်စု၊ အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများက လက်ခံထားသော ဆန္ဒမပါသော နေရာပြောင်းရွှေ့မှုနှင့် တိုင်းရင်းသားမျိုးနွယ်စုများဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရမည်။	ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် သည် အမျိုးသားရေး နည်းဥပဒေများ အရ လိုအပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စီမံကိန်းခွဲများသည် မည်သည့် ကတိကဝတ်၊ ပဋိညာဉ်နှင့် သဘောတူညီချက်နှင့်မျှ သွေဖီမှုမရှိစေရန် OP 4.01 ကို အသုံးပြုပါ သည်။	

၁.၂ အစားထိုးရန်ဖြစ်နိုင်ခြေရှိသော အခြားစီမံကိန်းများ ဆန်းစစ်ခြင်း	ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှု၊ ရွေးချယ်နိုင်ခွင့်ရှိသော နည်းပညာနှင့် မြေနေရာများအပြင် လုပ်ငန်းဆောင်ရွက်မှု မပြုခြင်း အခြေအနေတို့ကို လေ့လာဆန်းစစ်ရပါမည်။ အဆိုပါ အခြေအနေတိုင်းအတွက် ဖြစ်နိုင်ခြေရှိသော အကျိုးသက်ရောက်မှု၊ အဆိုပါ အကျိုးသက်ရောက်မှုကို လျော့ပါးစေနိုင်သော ဆောင်ရွက်နိုင်ခြေ၊ ၎င်းတို့အတွက် ငွေအရင်းနှီးနှင့် လည်ပတ်ငွေ၊ ဒေသအခြေအနေနှင့် ဆီလျော်မှု၊ ၎င်းအတွက် လိုအပ်သောဖွဲ့စည်းပုံ၊ လေ့ကျင့်သင်ကြားမှုနှင့် လိုအပ်သော စောင့်ကြည့် လေ့လာမှုများဖြင့် ဆန်းစစ်ရန်လိုအပ်ပါသည်။	မပါဝင်ပါ။	လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း အပါအဝင် အဆိုပြု စီမံကိန်းသည် ရွေးချယ်ရန် နည်းလမ်းအသီးသီး၏ အကျိုးသက်ရောက်မှုများကို စိစစ်နိုင်ရန် OP 4.01 ကို အသုံးပြုပါသည်။ သို့ရာတွင် အဆိုပါနည်းလမ်းအသွယ်သွယ်ကို ယခုစီမံကိန်းတွင် အသုံးပြုရန်မလိုအပ်ပါ။
---	---	-----------	--

ဇယား ၃ ဆက်လက်

အကြောင်းအရာ	OP 4.01	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ	ကာမချက်(သို့) ဆောင်ရွက်မှုနည်းလမ်း	စီမံကိန်းတွင်
၁. ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းလုပ်ငန်းစဉ် (အဆက်)				
၁.၃ စီမံကိန်းအကြံပေးထားရှိခြင်း	ပတ်ဝန်းကျင်နှင့် သက်ဆိုင်သော စီမံကိန်းအစိတ်အပိုင်းကိုဆောင်ရွက်ရာတွင် ငွေချေးငှားသူသည် သီးခြားလွတ်လပ်သည့် နိုင်ငံတကာ အသိမှတ်ပြု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သော အကြံပေးအဖွဲ့ကို ငှားရမ်း အသုံးပြုရမည်။	ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၁၄) အပိုဒ် - ၁၂(က) ကော်မတီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးတို့အတွက်- (က) လိုအပ်သော အဆိုပြုချက်၊ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များကိုသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှလည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် အများပြည်သူတို့ထံမှလည်းကောင်းကိစ္စ တခုချင်းအလိုက်ဖြစ်စေ၊ ယေဘုယျဖြစ်စေ သင့်လျော်သော နည်းလမ်းဖြင့် တောင်းခံနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ (၂၀၁၄) အပိုဒ် - ၃၇(ခ)	ငွေချေးငှားသူသည်သီးခြားလွတ်လပ်သော နိုင်ငံတကာအသိအမှတ်ပြု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သော အကြံပေးအဖွဲ့ငှားရမ်းပြီး ဆောင်ရွက်ရန် အကြံပြုလာလျှင် OP 4.01 မူဝါဒလုပ်ငန်းစဉ်နှင့် သံယဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်အမှတ် 8030/ MONREC အတိုင်း လိုက်နာဆောင်ရွက်ရမည်။	

(ခ) ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ် အခြေအနေကြောင့်ဖြစ်ပေါ်သော (သို့မဟုတ်) ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်ထိခိုက်မှုများကို တားဆီး ကာကွယ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် လိုအပ်သလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်။

ဇယား ၃ ဆက်လက်

၂. အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း				
၂.၁ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွင်အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များထုတ်ဖော်တင်ပြခြင်း ပါဝင်ရမည်။	လိုအပ်ပါက ကမ္ဘာ့ဘဏ်သည် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ဖော် တင်ပြခြင်းကို တောင်းဆိုနိုင်သည်။ ငွေချေးယူသူသည် အစိုးရမဟုတ်သော ဒေသခံ အဖွဲ့အစည်းများ၏ အကြံဉာဏ်ကိုရယူ၍ စီမံကိန်းအကျိုးသက်ရောက်မှုရှိသော အဖွဲ့အစည်းများကို ဆွေးနွေးရမည်။	ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း(၂၀၁၅)အပိုဒ်(၁၃) စီမံကိန်းအဆိုပြုသူသည်-	စီမံကိန်းကြောင့် အကျိုးသက်ရောက်မှုရှိသော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ဒေသခံ အဖွဲ့အစည်းများအား အသိပေးနိုင်ရန် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များထုတ်ဖော်တင်ပြခြင်းတို့ကို လမ်းညွှန်ချက်ပြုနိုင်ရန် OP4.01 နှင့် EIA Procedures (2015)Article 13 တို့ကို အကောင်အထည်ဖော်ပါမည်။	
		(က) ဤလုပ်ထုံးလုပ်နည်း အပိုဒ်၃၄၊ ၅၀၊ ၆၁ အရကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်၏ အဆင့်အားလုံးတွင် အများပြည်သူနှင့် သင့်လျော်သော တိုင်ပင်ဆွေးနွေးမှုများကို စီစဉ်ဆောင်ရွက်ရမည်။		
		(ခ) ဝန်ကြီးဌာနက အသိပေးထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ထိပါးစေနိုင်မည့်ကိစ္စရပ်များမှတစ်ပါး အများပြည်သူနှင့် သက်ဆိုင်သော စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ဖော်ရသည်။		
		ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း(၂၀၁၅)အပိုဒ်(၃၄) စီမံကိန်းအဆိုပြုသူသည် -		
		ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းပြုလုပ်ရန် လိုအပ်သည့် စီမံကိန်း အမျိုးအစားအတွက် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုဆိုင်ရာ အောက်ပါ လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ရမည်-		

အကြောင်းအရာ	OP 4.01	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ	ကုမ္ပဏီ(သို့) ဆောင်ရွက်မှုနည်းလမ်း	စီမံကိန်းတွင်
၂. အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း (အဆက်)				
		(က) ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းစတင်သည်နှင့် တစ်ပြိုင်နက် အဆိုပြု စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူနှင့် လူမှု အဖွဲ့အစည်းများက သိရှိနိုင်ရန်စီမံကိန်းသို့ စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်တွင် တင်ပြခြင်းနှင့် စီမံကိန်းနေရာများတွင် အများပြည်သူ မြင်တွေ့နိုင်စေရန် ဆိုင်းဘုတ်များ ထင်ရှားစွာ စိုက်ထူခြင်းအပါအဝင် ပြည်တွင်းမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ခြင်းနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နည်းပညာဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း။ (ခ) ဒေသခံလူမှုအဖွဲ့အစည်းများ၊ စီမံကိန်းကြောင့် ထိခိုက်ခံစားရသူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လိုအပ်သည့်တိုင်ပင်ဆွေးနွေးပွဲများကို ဝန်ကြီးဌာနက အကြံပြုသည့်အတိုင်း စီစဉ်လုပ်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံဆွေးနွေးခန်း (အင်တာဗျူး)များ ပြုလုပ်၍ ရှင်းလင်းတင်ပြခြင်း။		

အကြောင်းအရာ	OP 4.01	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက်(သို့) ဆောင်ရွက်မှုနည်းလမ်း	စီမံကိန်းတွင်
၂. အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း (အဆက်)				
	ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အပိုဒ်(၅၀) စီမံကိန်းအဆိုပြုသူသည် နယ်ပယ် အတိုင်းအတာသတ်မှတ်ခြင်း၏ အစိတ်အပိုင်းတရပ်အဖြစ် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းနှင့် အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ အောက်ပါတိုင်ပင် ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်ရမည် - (က) အဆိုပြုထားသည့် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ ကို အများပြည်သူနှင့် လူမှုရေးအဖွဲ့အစည်းများက သိရှိနိုင်ရန် စီမံကိန်း(သို့) စီမံကိန်းအဆိုပြုသူ၏ ဝက်ဘ်ဆိုဒ်တွင် တင်ပြခြင်း နှင့် စီမံကိန်းနေရာများတွင် အများပြည်သူ မြင်တွေ့နိုင်သည့် ဆိုင်းဘုတ်များနှင့် ကြေငြာသင်ပုန်းများ ထင်ရှားစွာ စိုက်ထူခြင်း အပါအဝင် ပြည်တွင်း မီဒီယာများမှ ထုတ်ဖော်ခြင်း။ (ခ) ဒေသခံလူမှုအဖွဲ့အစည်းများ၊ စီမံကိန်းကြောင့် အဓိက ထိခိုက်ခံစား ရမည့်သူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် လိုအပ်သည့် တိုင်ပင်ဆွေးနွေးပွဲများကို ဝန်ကြီးဌာနက အကြံပြုသည့်အတိုင်း စီစဉ်ပြုလုပ်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ၊ တွေ့ဆုံဆွေးနွေးခန်း (အင်တာဗျူး)များကို အချိန်နှင့် တစ်ပြေးညီပြုလုပ်၍ ရှင်းလင်း တင်ပြခြင်း။			

အကြောင်းအရာ	OP 4.01	မြန်မာ့ ဥပဒေ မူဘောင်	ကွာဟချက်(သို့) ဆောင်ရွက်မှုနည်းလမ်း	စီမံကိန်းတွင်
၂. အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း (အဆက်)				
		အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) ၂၀၁၄ ဘက်မလိုက်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမျိုးရေး အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များ- မြေယာခွဲဝေချထားခြင်းနှင့် ပြန်လည်နေရာချထားခြင်းတို့အတွက် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရာ၌ နေရာပြောင်းရွှေ့ရ သော အကျိုးသက်ဆိုင်သူများကို စနစ်တကျတိုင်ပင်ညှိနှိုင်း၍ ကိုယ်တိုင် ပါဝင်ဆောင်ရွက်စေရမည်။		
၃.စောင့်ကြည့်လေ့လာခြင်း နှင့် အကဲဖြတ်သုံးသပ်ခြင်း				
၃.၁ အဖွဲ့အစည်း အတွင်းနှင့် ပြင်ပမှ လွတ်လပ်စွာစောင့်ကြည့် လေ့လာခြင်းနှင့် အကဲ ဖြတ်ခြင်း လိုအပ်သည်။	စီမံကိန်း အကောင်အထည်ဖော်စဉ် အတွင်း ချေးငွေချေးသူသည် (က) EMPအကောင်အထည်ဖော်ခြင်း ပါဝင်သည့် EA ၏ ရှာဖွေတွေ့ရှိမှုနှင့် ရလဒ်များကို ဘဏ်နှင့်သဘောတူ ထားသည့်အတိုင်း အစီရင်ခံစာ တင်ပြ ရမည်။	မရှိပါ။	OP 4.01	မူဝါဒလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပါမည်။ စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု အဖွဲ့ သည် မြေယာသိမ်းဆည်းမှုနှင့် ESMP အကောင်အထည်ဖော်မှုအတွက် လိုအပ် ချက်များ ကိုစောင့်ကြည့် လေ့လာရပါ မည်။ ၎င်းစောင့်ကြည့်လေ့လာမှုတွင် တိုးတက်မှု အစီရင်ခံစာများ၊ မြေသိမ်း ဆည်းမှု အခြေအနေနှင့် အကျိုးသက် ရောက်ခံရသည့်ပုဂ္ဂိုလ်များ၏ တည်နေ ရာနှင့် အရေးအတွက်၊ ပစ္စည်းအမျိုးအစား အလိုက်လျော်ကြေးငွေပမာဏနှင့် PAHs များသို့ဆောင်ရွက်ပေးခဲ့သည့် ပံ့ပိုး မှုတို့ ပါဝင်ရမည်။ ၎င်းစောင့်ကြည့်မှု မှတ်တမ်း အား(၃)လ တစ်ကြိမ် ပြင်ဆင်တင်ပြရ

၃.၄.၂ လုပ်ငန်းအကောင်အထည်ဖော်ရေးမူဝါဒ ၄.၀၄ သဘာဝအသိုက်အမြို့များ

(သက်ရှိသတ္တဝါနှင့် အပင်များ မှီတင်းနေထိုင်ရာဒေသ) သဘာဝအသိုက်အမြို့များကို အလေးထား သောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂)တွင် ဖော်ပြထားသည့် စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်စစ် ဆေးခြင်း၊ ပြန်လည်ထိန်းသိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာမူများ၊ စည်းမျဉ်းများနှင့် နည်းလမ်းများ အတိုင်း စီမံကိန်းနယ်မြေအတွင်းရှိ သဘာဝအသိုက်အမြို့များကို အကာအကွယ်ပေးရမည်။ (သဘာဝအသိုက် အမြို့ဟူ၍ ရွေးထုတ်ခွဲခြားနိုင်ရန်) အရေးကြီးလှသည့် ကွာဟချက်များကိုမူ ကမ္ဘာ့ဘဏ်လုပ်ငန်း အကောင် အထည်ဖော်ရေးမူဝါဒ ၄.၀၄ (ဇယား ၄)ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းပြီးမြောက်နိုင်မည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း

ထိခိုက်လွယ်သော သဘာဝအသိုက်အမြို့များသည် စီမံကိန်းခွဲများကြောင့် အကျိုးသက်ရောက်မှုမခံ ရသော်လည်း ထိုသဘာဝအသိုက်အမြို့များ၏ သိသာထင်ရှားစွာ ပြောင်းလဲခြင်းနှင့် အရည်အသွေးနိမ့်ကျ ပျက်စီးခြင်းများကို ရှောင်လွှဲရန်အတွက် (မည်သို့မည်ပုံ ပြုလုပ်ရမည်ဆိုသည်ကို) စည်းမျဉ်းတွင်ဖော်ပြ ထားခြင်းမရှိပါ။ အသုံးပြုရန်ပြုပြင်ထားပြီးဖြစ်သော မူလသဘာဝ အသိုက်အမြို့မြေများကို ထိခိုက်မှုအနည်းဆုံးဖြစ်ရန် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည် ဆိုသည်များ ကိုလည်း စည်းမျဉ်းများ၌ ဖော်ပြခြင်းမရှိပါ။

ဇယား ၄ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP 4.04) တို့အကြား လေ့လာဆန်းစစ်ချက်

အကြောင်းအရာ	OP 4.04	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကာဗာချက်(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၁. စဉ်ဆက်မပြတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်း			
၁.၁ ပတ်ဝန်းကျင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် သတိနှင့်ယှဉ်သော ချဉ်းကပ်မှုကိုအသုံးပြုရမည်။	ပတ်ဝန်းကျင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများ ဆုံးရှုံးမှု မရှိဘဲ ရရှိစေရန် ငွေချေးငှားသူများ အနေဖြင့် သဘာဝအရင်းမြစ် စီမံခန့်ခွဲမှုတွင် သတိနှင့်ယှဉ်သော ချဉ်းကပ်မှုကို ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ အားပေးပါသည်။	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ(၂၀၁၂) အပိုဒ်(၃)(ခ) ဤဥပဒေ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်- စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ စနစ်တကျပေါင်းစပ် ဆောင်ရွက်ရန်အလို့ငှာ အခြေခံမူများ ချမှတ်နိုင်ရန်နှင့် လမ်းညွှန်မှုများပြုနိုင်ရန်။	ကျိုးကြောင်းဆီလျော်မှုရှိပြီး စဉ်ဆက်မပြတ်သော ထိန်းသိမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှု၊ စီမံခန့်ခွဲမှုနှင့် သဘာဝအရင်းအမြစ်အသုံးချမှုများနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံ၏ စည်းမျဉ်းများကို ပံ့ပိုးနိုင်မည့် သတိနှင့်ယှဉ်သော ချဉ်းကပ်မှုကို အသုံးပြုနိုင်ရန် OP 4.04 မူဝါဒ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ပါမည်။
၁.၂ ထိခိုက်လွယ်သော သဘာဝအသိုက်အမြို့များသိသာသော ပြောင်းလဲမှုနှင့် အရည်အသွေး လျော့ကျမှုများကိုရှောင်ရှားရမည်။	ကမ္ဘာ့ဘဏ်သည် ယင်း၏အမြင်တွင် သဘာဝ အသိုက်အမြို့များ သိသာစွာ ပြောင်းလဲမှုနှင့် အရည်အသွေး လျော့ကျမှုကိုဖြစ်စေမည့် စီမံကိန်းများကို အားမပေးပါ။	မရှိပါ။	စီမံကိန်းခွဲများဆောင်ရွက်မည့် နေရာများ တွင် ထိခိုက်လွယ်သော အသိုက်အမြို့များ ပါဝင်ရန် မရှိသော်လည်း စီမံကိန်းခွဲများ ကြောင့် တိုက်ရိုက်(သို့) သွယ်ဝိုက်သော နည်းဖြင့် အကျိုးသက်ရောက်ခံရမည့် ထိခိုက်လွယ်သော သဘာဝအသိုက်အမြို့များ ပြောင်းလဲခြင်း(သို့) အရည်အသွေး လျော့ကျခြင်းကို ရှောင်ရှားနိုင်ရေး လမ်းညွှန်ချက်များပေးရန် OP 4.04 မူဝါဒ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပါမည်။
၁.၃ အကျိုးသက်ရောက်မှုလျော့ချနိုင်ရန်အတွက် သဘာဝ အသိုက်အမြို့များမှ ပြုပြင်ပြောင်းလဲပြီးဖြစ်သောမြေကိုအသုံးချ ခြင်း။	ဖြစ်နိုင်ချေရှိပါက ကမ္ဘာ့ဘဏ်မှ ငွေကြေး ထောက်ပံ့သော စီမံကိန်းများသည် ပြောင်းလဲပြီးဖြစ်သော မြေပေါ်တွင် တည်ရှိပါသည်။	မရှိပါ။	စီမံကိန်းခွဲများသည် ပြုပြင်ပြောင်းလဲပြီးဖြစ်သော မြေပေါ်တွင် တည်ရှိနိုင်ရေး ပုံစံထုတ်ဆောင်ရွက်နိုင်ရန် OP 4.04 မူဝါဒ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပါမည်။

ဇယား ၄ (ဆက်လက်)

အကြောင်းအရာ	OP 4.04	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက်(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၁. စဉ်ဆက်မပြတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်း(အဆက်)			
၁.၄ ပုံစံရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်ရာတွင် သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်များကို အသုံးပြုရမည်။	စီမံကိန်းတွင် အမျိုးသားရေးနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအတွင်း စွမ်းဆောင်ရည်ပြည့်မီရန် လိုအပ်ပါက ထိရောက်သော သဘာဝပတ်ဝန်းကျင် စီမံကိန်းရေးဆွဲရေးနှင့် စီမံခန့်ခွဲရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ဆောင်ရွက်ပေးရန် အစိတ်အပိုင်းများ ပါဝင်ပါသည်။ စီမံကိန်းဆောင်ရွက်မည့် အကျိုးသက်ရောက်မှု လျော့နည်းရေး နည်းလမ်းများသည် အမျိုးသားရေးနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ လက်တွေ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရမည်။	ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အပိုဒ် ၁၂၊ အပိုဒ်ခွဲ (င) ၁၂။ ကော်မတီသည် ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက် - (င) ပြည်တွင်းပြည်ပမှ နည်းပညာအကူအညီများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ ရယူစေခြင်းနှင့် ယင်းသို့ လက်ခံရရှိနိုင်စေရန် လိုအပ်သော အကူအညီပေးခြင်းပြုနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အပိုဒ် ၃၇၊ အပိုဒ်ခွဲ(ခ) ၃၇။ ဝန်ကြီးဌာနသည်- (ခ) ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေကြောင့်ဖြစ်ပေါ်သော သို့မဟုတ် ဖြစ်ပေါ်နိုင်သောပတ်ဝန်းကျင် ထိခိုက်မှုများကို တားဆီးကာကွယ်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများနှင့် လိုအပ်သလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်။	ငွေချေးငှားသူသည် သီးခြား လွတ်လပ်သော နိုင်ငံတကာအသိအမှတ်ပြု သဘာဝပတ်ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သော အကြံပေးအဖွဲ့ ငှားရမ်းပြီး ဆောင်ရွက်ရန် အကြံပြုလာလျှင် နိုင်ငံတော်မှ ပြဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ရမည်။ လိုအပ်လျှင် OP 4.04 မူဝါဒ လုပ်ငန်းစဉ်များ ဖြည့်စွက်အသုံးပြုနိုင်သည်။ စီမံကိန်းပြန်လည် သုံးသပ်ရာတွင်သီးခြားလွတ်လပ်သည့်နိုင်ငံတကာ အသိအမှတ်ပြု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သောအကြံပေး ပညာရှင်များ ပါဝင်ရန် အကြံပြုလာလျှင် OP 4.04 မူဝါဒနှင့် နိုင်ငံတော်မှ OP 4.04 စီမံချက်ပြန်လည်သုံးသပ်ခြင်းတွင်အမှီခိုကင်းလွတ်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြု သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများထံမှ အကြံပြုချက်များ ရယူကာ၊ နိုင်ငံတော်အဆင့် လမ်းညွှန်ချက်များအားဖြည့်စွက်ပံ့ပိုးပေးနိုင်ရန် မူဝါဒ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ပါမည်။

ဇယား ၄ (ဆက်လက်)

အကြောင်းအရာ	OP 4.04	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကွာဟချက်(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၂. အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အချက်အလက်များ ထုတ်ဖော်တင်ပြခြင်း			
၂.၁ အကဲဖြတ်မှု တရားဝင် မစတင်မီ ဆိုးကျိုး သက်ရောက်မှု လျော့ပါးရေးမူကြမ်းကို အချိန်မီ ထုတ်ပြန်ရမည်။ အများပြည်သူသွားလာရန် လွယ်ကူသောနေရာတွင် အများနားလည်နိုင်မည့် ဘာသာစကားနှင့် ပုံစံကို အသုံးပြု၍ အဓိကပါဝင်ပတ်သက်သူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆွေးနွေးရမည်။	ကမ္ဘာ့ဘဏ်၏ချေးငွေဖြင့် ဆောင်ရွက်သော သဘာဝအသိုက်အမြို့များ ပါဝင်သည့် စီမံကိန်း၏ အကျိုးသက်ရောက်မှုခံရသော ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ အမြင်၊ အခန်းကဏ္ဍနှင့် ရပိုင်ခွင့်များကို ငွေချေးငှားသူက ထည့်သွင်းစဉ်းစားပေးရန်နှင့် အဆိုပါအဖွဲ့အစည်းများကို စီမံကိန်းရေးဆွဲခြင်း၊ ပုံစံရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ကမ္ဘာ့ဘဏ်မှ မျှော်လင့်ပါသည်။	အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အချက်အလက်များ ထုတ်ဖော်တင်ပြခြင်း - အပိုဒ် ၇ တွင်ကြည့်ပါ။	စီမံကိန်းအကျိုးသက်ရောက်ခံရသော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ဒေသခံ အဖွဲ့အစည်းများအား အသိပေးရန် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊အချက်အလက်များထုတ်ဖော်တင်ပြခြင်းကိုလမ်းညွှန်မှုပြုနိုင်ရန် OP4.04 မူဝါဒလုပ်ငန်းစဉ်နှင့် EIA Procedures (2015)ကို အသုံးပြုမည်ဖြစ်ပါသည်။

၃.၄.၃ လုပ်ငန်း အကောင်အထည်ဖော်ရေး မူဝါဒ ၄-၁၁ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ် အရင်းအမြစ်များ

ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်ရင်းမြစ်များ (ဥပမာ - ရှေးဟောင်းပစ္စည်းများ စသည်)ကို ဆောက် လုပ်ရေးများ လုပ်နေစဉ်အတွင်း တွေ့ရှိနိုင်သောကြောင့် ကမ္ဘာ့ဘဏ်လုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒ ၄.၁၁ ကို အသုံးပြုနိုင်သည်။ ထို့အပြင် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ပြန်လည်ပြုပြင် မွမ်းမံရာတွင် အခန်းကဏ္ဍ (၃) ၏ အပိုင်းတစ်ပိုင်းအဖြစ် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများလည်း ပါဝင်နိုင်ပါသည်။ သမိုင်းဝင်အမွေအနှစ်များ စောင့်ရှောက် ရေးဥပဒေ (၁၉၉၈)တွင် အမည်သတ်မှတ်ခြင်း၊ လုပ်ငန်းအမျိုးအစား သတ်မှတ်ခြင်း၊ မြန်မာနိုင်ငံအတွင်းရှိသမိုင်းဝင်ယဉ်ကျေးမှုနယ်မြေများ တည်ထောင်ခြင်းနှင့် ကာကွယ်ခြင်းတို့ ပါဝင်သည်။ ဤစီမံကိန်းဧရိယာအတွင်းရှိ သမိုင်းဝင်နယ်မြေများ သတ်မှတ်မှုကို YCDC မှ ဆောင်ရွက်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်လာသည့် အစိုးရ စည်းမျဉ်းများနှင့် ကွာဟချက်များကို ကမ္ဘာ့ဘဏ်၏လုပ်ငန်း အကောင်အထည်ဖော်မှု မူဝါဒ ၄-၁၁ တွင် ဖော်ပြထားသည်။ ၎င်းကွာဟချက်များတွင်

အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်သူများ အသုံးပြု၍ ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း၊ မြန်မာနိုင်ငံ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈ တွင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်းသည် နိုင်ငံသားအား လုံးဝတာဝန်ဖြစ်သည်ဟု ဖော်ပြထားသော်လည်း အစိုးရဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်းတွင် ပူးပေါင်းညှိနှိုင်းပါဝင်ရမည်ဟု ပြဌာန်းပါရှိသည်။ ဤစည်းမျဉ်းများတွင် ကွင်းဆင်းစစ်တမ်း ကောက်ယူမှုများကို ညွှန်ကြားချက်များနှင့် အစိုးရ အချုပ်အချာ အာဏာနှင့်စပ်လျဉ်း၍ တိုင်ပင်ဆွေးနွေးရန် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်သူများကို အသုံး ပြုခြင်းများ မပါဝင်ပါ။

အခွင့်အရေးရှာဖွေသည့် အစီအစဉ်တိုးတက်မှု။ ရှေးဟောင်းသုတေသနနှင့် ဆက်စပ်၍ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများလိုက်နာမှုအသိအမှတ်ပြုခြင်း အစီအစဉ်တွင် ဖော်ပြထားသည့် အခြေအနေ များကို EIA အစီအစဉ် ၂၀၁၅ တွင် ဖော်ပြထားသော်လည်း ရှာဖွေဆောင်ရွက်မှုအစီအစဉ်များကို တိကျစွာ ဖော်ပြထားခြင်းမရှိပါ။ ဤကဲ့သို့သော ကိစ္စရပ်များတွင် ကမ္ဘာ့ဘဏ်၏ လုပ်ငန်းအကောင် အထည်ဖော်ရေး မူဝါဒ ၄.၁၁ အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု လေ့လာဆန်းစစ်ချက် EIA လုပ်ငန်းစဉ်များကို အသုံးပြုပြီး စီမံကိန်းခွဲများ၏ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေတွေ့ရှိနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များ (PCR) စီမံခန့်ခွဲမှု အစီအစဉ်ကို ပြင်ဆင်ရာတွင် လမ်းညွှန်ချက်အဖြစ် အသုံးပြုသင့်သည်။

အပိုင်းကဏ္ဍ(၃)ရှိ အစားထိုးပြုပြင်မှု အသေးစိတ်ပုံစံဒီဇိုင်း ဖြေရှင်းခြင်းများသည် အဆောက်အအုံများဆက်လက် အသုံးပြုနိုင်ရေး လုံခြုံစိတ်ချရမှုကို ထည့်သွင်းစဉ်းစားရပါမည်။ ထို့အတူ အဆောက်အအုံများ၏ ဗိသုကာပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ အမြင်ပညာဒဏ်ညွှတ်ပြည့်စုံမှုဆိုင်ရာ တို့ကိုလည်း ယဉ်ကျေးမှုအမွေအနှစ် သမိုင်းတန်ဖိုးထိခိုက်မှု အနည်းဆုံးဖြစ်စေရန်ထည့်သွင်းစဉ်းစားရပါမည်။

ဇယား ၅ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ဥပဒေ၊ နည်းဥပဒေမူဘောင်နှင့် ကမ္ဘာ့ဘဏ်၏ (OP 4.11) တို့အကြား လေ့လာဆန်းစစ်ချက်

အကြောင်းအရာ	OP 4.11	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကာဗာချက်(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၁. ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း			
၁.၂ သက်ဆိုင်ရာအစိုးရ အာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အကြံပေး ပုဂ္ဂိုလ်များနှင့် ဒေသခံ ပြည်သူများကို ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်များ၏ တည်ရှိပုံနှင့် အရေးပါမှုကို မှတ်တမ်းတင်ခြင်းနှင့် ပတ်သက်၍ အကြံပြုနိုင်ရေးအတွက် အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်သူများနှင့် ကွင်းဆင်းလေ့လာခြင်းကို ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းရမည်။	ငွေချေးယူသူသည် သက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ်များ၊ စီမံကိန်းအကျိုးသက်ရောက်ခံရသော အုပ်စုများနှင့် ညှိနှိုင်း၍ ဖြစ်နိုင်ချေရှိသည့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်နှင့် ဆက်စပ်သည့် အကြောင်းအရာများရှိပါက ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက်တွင် ထည့်သွင်းနိုင်ရေးအတွက် TORs ပြင်ဆင်ပေးရမည်။	ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)၊ အပိုဒ် (၃၉၀)၊ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည် - (က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။ (ဂ) လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်မားလာစေရန်ကြိုးပမ်းခြင်း။ (ဃ) အများပြည်သူပိုင် ပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ခြင်း။ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ/ နည်းဥပဒေ (၁၉၉၈) ပုဒ်မ ၄ နှင့် ၁၂(ဂ) ၄။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် အောက်ပါဖုန်းအမျိုးအစား တစ်ခုခုကိုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ နယ်နိမိတ်ဖော်ပြ၍ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်နိုင်သည်- (က) ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်၊ (ခ) ရှေးဟောင်းနေရာတည်ရှိရာဇုန်၊ (ဂ) ကာကွယ်ထိန်းသိမ်းထားသောဇုန်၊ ၁၂။ ယဉ်ကျေးမှုဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် - (ဂ) ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဟု သတ်မှတ်သင့်သော ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံနှင့် ရှေးဟောင်းနေရာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း။	ဖြစ်နိုင်ချေရှိသောရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များကို ဖော်ထုတ်နိုင်ရန်အတွက် အမျိုးသားဥပဒေရေးရာစည်းမျဉ်းစည်းကမ်းချက်များနှင့် OP 4.11 မူဝါဒလုပ်ငန်းစဉ်များကို ပူးတွဲအသုံးပြုပါမည်။

အကြောင်းအရာ	OP 4.11	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကာဗာချက်(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၁. ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း (အဆက်)			
		ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အပိုဒ် ၄၈ ၄၈။ ဝန်ကြီးဌာနသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ သဘာဝအမွေအနှစ်ဒေသများ၊ ယဉ်ကျေးမှုအထိမ်းအမှတ် အဆောက်အအုံများနှင့် သဘာဝနယ်မြေများ အစဉ်တည်တံ့ခိုင်မြဲရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာ အစိုးရဌာနအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရန် ဦးစီးဌာနအား တာဝန်ပေးအပ်ခြင်းပြုနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၂) အပိုဒ် ၁၉ ၁၉။ ဝန်ကြီးဌာနသည် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအမွေအနှစ်ဒေသများ၊ ယဉ်ကျေးမှုအထိမ်းအမှတ် အဆောက်အအုံများနှင့် သဘာဝနယ်မြေများ အစဉ်တည်တံ့ ခိုင်မြဲရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် သက်ဆိုင်ရာအစိုးရ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။	
၁.၂ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်စဉ် တွေ့ရှိ သည့် အရာဝတ္ထုများ အတွက် PCR စီမံခန့်ခွဲမှုစီမံကိန်း (သို့) ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုစီမံကိန်း ၏ PCR အစိတ်အပိုင်း အတွင်းရှိ Chance Find လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်ရမည်။	ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်များအပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှောင်ရှားရန်(သို့) လျော့ပါးစေရန် ဆောင်ရွက်မည့် နည်းလမ်းများ၊ မတော်တဆတွေ့ရှိသော အရာဝတ္ထုများအတွက် စီမံခန့်ခွဲမှု အစီအမံများ၊ အဖွဲ့အစည်း၏ အရည်အသွေးမြှင့်တင်ရန် လိုအပ်မည့် နည်းလမ်းများနှင့် အဆိုပါ လုပ်ဆောင်ချက်များ၏ တိုးတက်မှုကို စောင့်ကြပ် ကြည့်ရှုမည့် စနစ်များပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များ စီမံခန့်ခွဲမှုစီမံကိန်းကိုငွေချေးယူသူမှရေးဆွဲရမည်။	ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅) အပိုဒ် ၉၁ - ဝန်ကြီးဌာနက ထုတ်ပေးသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်သက်တမ်းသည် ထုတ်ပေးသည့်နေ့မှစ၍ ၅နှစ်ဖြစ်သည်။ ဝန်ကြီးဌာနက ထုတ်ပေးသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်နှင့် သက်ဆိုင်သည့် စီမံကိန်း အဆိုပြုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် သက်တမ်းမကုန်ဆုံးမီ ၆ လ ကြိုတင်၍ သက်တမ်းတိုးရန် ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။	စီမံကိန်းခွဲဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယဉ်ကျေးမှု အရင်းအမြစ်များတွေ့ရှိခဲ့ပါက PCR စီမံခန့်ခွဲမှုစီမံကိန်းကို ပြင်ဆင်ရမည်။ ထိုအပြင် ပြင်ဆင်မှု ကို လမ်းညွှန်နိုင်ရန် OP 4.11 မူဝါဒ လုပ်ငန်းစဉ်များကို EIA (၂၀၁၅) လုပ်ငန်းစဉ်များနှင့် ပူးတွဲ အကောင်အထည်ဖော်ရပါမည်။

အကြောင်းအရာ	OP 4.11	ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ	ကုမ္ပဏီ(သို့)စီမံကိန်းတွင် ဆောင်ရွက်မည့်နည်းလမ်း
၂. ပြည်သူလူထု နှင့် တိုင်ပင်ဆွေးနွေးခြင်း နှင့် ဖော်ထုတ်ခြင်း			
၂.၁ အကဲဖြတ်မှု တရားဝင်မစတင်မီ EA ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လျော့ပါးရေးမူကြမ်း (သို့) အလားတူလုပ်ငန်းစဉ် ကို အချိန်မီ ထုတ်ပြန်နိုင် ရန် ဆောင်ရွက်ရမည့် အပြင် အများပြည်သူသွားလာရန် လွယ်ကူသော နေရာတွင်အများနားလည်နိုင်မည့် ဘာသာစကား နှင့် ပုံစံကို အသုံးပြု၍ အဓိကပါဝင် ပတ်သက်သူများသို့ ချပြဆွေးနွေးရမည်။	ပုံမှန်အားဖြင့် သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအမွေနှစ်များ တည်ရှိမှုနှင့် အရေးပါမှုကို မှတ်တမ်းတင်ခြင်း၊ ပေါ်ပေါက်လာနိုင်သော အကျိုးသက်ရောက်မှုများကို ဆန်းစစ်ခြင်းနှင့် ရှောင်ရှားလျော့ပါးစေနိုင်သော နည်းလမ်းများကို ရှာဖွေဖော်ထုတ်၍ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက်လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ရမည်။	အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ အချက်အလက်များ ထုတ်ဖော်တင်ပြခြင်း - အပိုဒ် ၇ တွင် ကြည့်ပါ။	စီမံကိန်းအကျိုးသက်ရောက်ခံရ သော အုပ်စုများနှင့် အစိုးရမဟုတ်သော ဒေသခံလူမှုအဖွဲ့အစည်းများအား အသိပေးနိုင်ရန်အတွက် အများပြည်သူ တိုင်ပင်ဆွေးနွေး ခြင်းနှင့် ထုတ်ဖော်ခြင်းတွင် လမ်းညွှန်မှုပြုနိုင်ရေး OP 4.11 ဖြင့် အကောင်အထည် ဖော်ပါမည်။

၄.၀ ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများ

စီမံကိန်းခွဲများမှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးသက်ရောက်မှုများ၏ အလားအလာမှာ စီမံကိန်းခွဲများ၏ ပဏာမခြေလှမ်းနှင့် သို့မဟုတ် ဘေးပတ်ဝန်းကျင်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုရေးနောက်ခံလှုပ်ရှား နှိုင်းယှဉ်ခြင်းအားဖြင့်မြေမျက်နှာသွင်ပြင်နှင့် လူမှုဘဝသတင်း အချက်အလက် များသည် ဆင့်ပွားအရင်းအမြစ်များနှင့် သင့်လျော်သော အစုအဖွဲ့များကို အခြေပြုပါသည်။

YCDC သည် အဆင့်မြှင့်တင်ရန် လိုအပ်နေသော စီမံကိန်းခွဲအဖြစ်သက်မှတ်ပြီးဖြစ်သည့် အများပြည်သူသုံး ဝန်ဆောင်မှုတစ်ခုနှင့် မြစ်ထွက်ပေါက်ရေနှုတ်မြောင်းပေါင်း ၂၅ ခုရှိသော်လည်း ယခု စာတမ်းကို ရေးသားပြုစုနေသည့် အချိန်ကာလအထိ အဆင့်မြှင့်တင်မည့် မြစ်ထွက်ပေါက်ရေနှုတ်မြောင်းကို တိကျစွာ သတ်မှတ်ရခြင်း မရှိသေးပါ။ စီမံကိန်းခွဲ အခြေခံအဆောက်အအုံနှင့် တည်နေရာတို့ကို သတ်မှတ်ပြီးပါက အကျိုးသက်ရောက်မှုကိုသိရှိမည်ဖြစ်ပြီး လုပ်ငန်းခွင် အကာအကွယ်ကိရိယာများ၊ (ဥပမာ- ESMP နှင့် ARAP) နှင့် တစ်ခြားသော အကာအကွယ်တိုင်းတာမှုတို့ကို ကမ္ဘာ့ဘဏ်၏ လုပ်ငန်း အကောင်အထည်ဖော်ရေး မူဝါဒများနှင့်အညီ ပြင်ဆင်ထားရမည်ဖြစ်သည်။ (ဇယား ၂)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးအကျိုးသက်ရောက်မှု ကြီးကြီးမားမားကို မမျှော်လင့်ထား သော်လည်း အဆိုးရွားဆုံးဖြစ်သော ထိခိုက်မှုထိခိုက်သက်ရောက်မှုသည် အဆိုပြုထားသော စီမံကိန်းခွဲ နှင့် အောက်ပါတို့သည် ဆက်စပ်လျက်ရှိပါသည်။ (၁) မြောင်းဖုံးပါသော/ မပါသော ရေနှုတ်မြောင်း တစ်လျှောက်ရှိ ထိခိုက်လွယ် သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာများ ဥပမာအားဖြင့် သဘာဝအသိုက်အမြုံများ၊ မမြင်နိုင်သောရုပ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုအရင်းအမြစ်များ။ (၂) ဖြစ်နိုင် ချေရှိသော အသေးစားမြေသိမ်းဆည်းခြင်း၊ ရေနှုတ်မြောင်းတစ်လျှောက် မိသားစုများ ရွှေ့ပြောင်းခြင်း နှင့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် စီးပွားရေးအရ သက်ရောက်မှု ဖြစ်နိုင်ခြေနှင့်၊ သို့မဟုတ် သမားရိုးကျမဟုတ်သော စီးပွားရေး လုပ်ဆောင်မှုများ (၃) ဆောက်လုပ်ရေး လုပ်သားများနှင့် ဒေသခံတို့အကြား ဆက်နွယ်ဆက်ဆံမှု၊ ပုဂ္ဂလိက ပိုင်နှင့် လူထုအခြေခံ အဆောက်အအုံတို့ ပျက်စီးနိုင်ခြေ အလားအလာနှင့် ဆောက်လုပ်ရေး လုပ်ဆောင်မှုများကြောင့် ဒေသခံ လူမှုအဖွဲ့အစည်းများ အတွက် စိတ်ညစ်ညူးခြင်း (၄) ရေနှုတ်မြောင်းအတွင်း ရွံ့ဆယ်ခြင်းတို့ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုနှင့် အများပြည်သူသုံးအဆောက်အအုံများ အားဖြည့်ပြု ပြင် တည်ဆောက်မှု (၅) ဆောက်လုပ်ရေး လုပ်ငန်းခွင်များအနီး မြို့နယ်၏အဓိကကျသော နေရာများတွင် လမ်းအန္တရာယ်ကင်းရှင်းရေး(၆) စက်သုံးယာဉ်မဟုတ်သော သယ်ယူပို့ဆောင်ရေး စီမံဆောင်ရွက်မှု - (ဆိုက်ကားနှင့် ဂါလီများ)

တည်ဆောက်ဆဲကာလအတွင်း ကားလမ်းနှင့် လူသွားလမ်း အန္တရာယ်ကင်းရှင်းရေး ပြဿနာရပ် များကို ဒေသခံလူထုအား လူထုနှင့် ဆွေးနွေးညှိနှိုင်းပွဲများ ကျင်းပနေစဉ်အတွင်း အသိပေး ဆောင်ရွက်သွား မည်။

စီမံကိန်းခွဲများ၏ ပြီးစီးမှုတိုးတက်ကောင်းမွန်ရေးအတွက် နောက်ထပ်အမြင်တစ်ခုမှာ စီမံကိန်းပုံစံ ရေးဆွဲခြင်းနှင့် ဖြစ်နိုင်ခြေရှိမှု၊ မရှိမှုတို့ကို လေ့လာဆန်းစစ်ရာတွင် ကျား၊ မ ရေးရာ တန်းတူညီမျှခြင်းကို ထည့်သွင်း စဉ်းစားခြင်းဖြစ်သည်။ စီမံကိန်းခွဲများတွင် ကျား၊ မ ရေးရာ တန်းတူညီမျှခြင်းကို နားလည်ထား ခြင်းသည် လိုအပ်သောအချက်တစ်ခုဖြစ်ပြီး ကျား၊ မ ရေးရာ တန်းတူညီမျှခြင်းကို အလေးထားသော စီမံကိန်းပုံစံ ဖြစ်သင့်သည်။

၄.၁ အခန်းကဏ္ဍ ၂

၄.၁.၁ ပတ်ဝန်းကျင် ထိခိုက်မှုများ

အဆိုပြု စီမံကိန်းခွဲငယ်များတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးရိုက်ခတ်မှုဖြစ်နိုင်ခြေများအကျဉ်းချုပ်ကို ဇယား ၆ တွင် ဖော်ပြထားသည်။

မြို့ပြရေကန်မြောင်းစီမံကိန်းခွဲမှသဘာဝပတ်ဝန်းကျင်ထိခိုက်မှုအပေါ်တွင်ဖြစ်နိုင်ခြေရှိသောသော့ချက်များ

ဆူညံမှု နှင့် လေ အရည်အသွေး ဆောက်လုပ်ရေးလုပ်ဆောင်မှုများ၏ ရလဒ်ကြောင့် အကျိုးသက်ရောက်မှုများ (ဥပမာအားဖြင့် ဖုန်မှုန့်များ) ဖြစ်ပေါ်ပါလိမ့်မည်။ ဤသို့ဖြစ်ပေါ်ခြင်း၏ အဓိကအချက်များ မြေတူးဖော်ခြင်း၊ မြေကြီးများရွှေ့ပြောင်းခြင်းနှင့် လုံလောက်သည့် စွန့်ထုတ်ဓာတ်ငွေ့ကို တိုင်းတာသည့် ကိရိယာများ တပ်ဆင်မထားသည့် အခြားတူးဖော်ရေးယန္တရားများ အသုံးပြုခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ဆူညံမှု နှင့် လေထုညစ်ညမ်းမှုများသည် တစ်ခဏအတွက်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စီမံကိန်းခွဲများ၏ သက်တမ်းမှာ တိုတောင်းသည့် သဘောတရားရှိသည့်အတွက် ဖြစ်သည်။

ဆောက်လုပ်ရေးဧရိယာမှ ရေစီးဆင်းခြင်း မိုးရွာနေစဉ်အတွင်း အမှိုက်သရိုက်များ အနည်အနှစ်များနှင့် တခြားသော ညစ်ညမ်းမှုများ(ဥပမာ- ဟိုက်ဒရိုကာဘွန်များ၊ ကျောက်တုံးကျောက်ခဲများ စသဖြင့်) ဖြစ်နိုင်ပါသည်။ မိုးနည်းသွားသည့်အခါ၊ သို့မဟုတ် မိုးတိတ်သည့်အခါတွင်ရေကန်မြောင်းများအတွင်း အဆိပ်သင့်ပစ္စည်းများ တိုးပွားလာနိုင်ပါသည်။

အစိုင်အခဲ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း အစိုင်အခဲ စွန့်ပစ်ပစ္စည်းများတွင် ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်မည့် ဆောက်လုပ်ရေးအတွင်းအသုံးပြုသည့် ချောဆီနှင့် ဓာတုပစ္စည်းများ ပါဝင်သည်။ ဦးတည်အုပ်စုဆွေးနွေးရာတွင် ပါဝင်ဆွေးနွေးသူများက အစိုင်အခဲစွန့် ပစ်ပစ္စည်းများ တိုးမြှင့်လာခြင်းသည် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ထောက်ပြဆွေးနွေးခဲ့သည်။

မြေထုညစ်ညမ်းမှု တူးဖော်ထားသည့် အရာဝတ္ထုများတွင် ရေဆိုးများနှင့် အခြားအရင်းအမြစ်များမှ စွန့်ထုတ်ထားသည့် အန္တရာယ်ရှိနိုင်သည့် ပစ္စည်းများပါဝင်နိုင်သည်။ ယာယီထားသိုခြင်း၊ သယ်ယူခြင်းနှင့် စွန့်ပစ်ခြင်းများဖြင့် အန္တရာယ်ရှိပစ္စည်းများကို ရွှေ့ပြောင်းနိုင်သော်လည်း အန္တရာယ်ရှိပစ္စည်းများကို မထိန်းသိမ်း မပြုပြင်ပါက ရေမြေသဘာဝ ဂေဟစနစ်ကို ထိခိုက်နိုင်သည်။

၄.၁.၂ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ချရေး တိုင်းတာချက်များ

အလားအလာရှိသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို မြန်မာနိုင်ငံ၏ သဘာဝနှင့် လူမှုရေးတရားဝင်မူဘောင်များကို ခွဲခြားသတ်မှတ်ခြင်းနှင့် သေချာစေခြင်းနည်းတို့ဖြင့် လျော့ချနိုင်ပါသည်။ ထို့အတူ စီမံကိန်းအကောင်အထည်ဖော်သည့် အဆင့်များတစ်လျှောက်နှင့် အစောဆုံးအဆင့်ဖြစ်သည့် စီမံကိန်းကြိုတင်ပြင်ဆင်ခြင်း၊ စီမံချက်ရေးဆွဲခြင်းတို့တွင် ကမ္ဘာ့ဘဏ်၏ အကာအကွယ်မူဝါဒများကို အသုံးပြုရမည်ဖြစ်ပါသည်။ ဖြစ်နိုင်ချေရှိသော သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့ချရေးတိုင်းတာချက်များတွင်-

ဆူညံသံနှင့် လေထု အရည်အသွေး၊ ECoP တွင် ဖော်ပြထားသော စံသတ်မှတ်ထားသည့် လုပ်ဆောင်ရမည့် ကျင့်ဝတ်များအတိုင်း လူနေဧရိယာများနှင့် အထိခိုက်မခံသော လူမှုပတ်ဝန်းကျင်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ ဆူညံမှုလျော့ချခြင်းနှင့် လေထုညစ်ညမ်းမှုလျော့ချရန် အကောင်းဆုံး လုပ်ဆောင်သင့်သည်။ အကောင်းဆုံးလုပ်ဆောင်မှု၊ သို့မဟုတ် ဥပမာများမှာ (၁) ရေကို အသုံးပြုခြင်း၊ သို့မဟုတ် ဆောက်လုပ်ရေးလုပ်ကိုင်နေစဉ်အတွင်း ဖုန်သိပ်အောင် အခြားသော နည်းဖြင့်ပြုလုပ်ခြင်း (၂) ဆူညံမှုနည်းစေရန် စက်တပ်ပစ္စည်းများ ထိထိရောက်ရောက်နှင့် ပုံမှန်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်း (၃)

ဆောက်လုပ်ရေးအပြီး သင့်တော်လျောက်ပတ်သောအချိန်တွင် ချက်ခြင်းပင် အပင်များပြန်လည်စိုက်ပျိုးခြင်း၊ သို့မဟုတ် ဖုန်ထမှုလျော့ချရန် မြို့နယ်အတွင်းဆောက်လုပ်ရေးလုပ်ကိုင်သည့်အခါ လုပ်ငန်းခွင်အားကာရံခြင်း (၄) ဆောက်လုပ်ရေးလုပ်စဉ်အတွင်း အထိခိုက်လွယ်သော ဧရိယာများနှင့် ကန့်သတ်အလုပ်ချိန်များတွင် အသံဆူညံမှုထိန်းချုပ်သော ပစ္စည်းများ အသုံးပြုခြင်းများ ပါဝင်သည်။

ဇယား ၆ ဆောက်လုပ်ရေးမစခင်၊ ဆောက်လုပ်စဉ်နှင့် ဆောက်လုပ်ပြီးစဉ်တွင် အဆိုပြု အကြောင်းအရာ ၂ စီမံကိန်းခွဲ၏ ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစခင်	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
1	အဖုံးပါနှင့်မပါသော ရေနုတ်မြောင်းများ တိုးတက်မှု	သဘာဝအသိုက်အမြိုဆုံးရှုံးမှု	နိမ့်			
		လေ (ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်များ) ဆူညံမှု ညစ်ညမ်းမှု	အသင့်အတင့်			
		ရေထုညစ်ညမ်းမှု (ချောဆီ၊လောင်စာဆီနှင့် ဟိုက်ဒရိုကာဘွန်များ)	အသင့်အတင့်			
		ဆောက်လုပ်ရေးမှ စွန့်ပစ်ပစ္စည်းများ	အသင့်အတင့်			
		ဘေးထွက်ပစ္စည်းများပါသော ရေနံနှင့် အနည်များ ရွှေ့ပြောင်းသယ်ယူခြင်း	အသင့်အတင့်			
		ရေမြောင်းများ တူးဖော်ခြင်းနှင့် တူးဖော်ထားသော အနည်များအား စွန့်ပစ်ခြင်း	အသင့်အတင့်			
2	ကိရိယာများ	ချောဆီနှင့် လောင်စာဆီ ယိုဖိတ်မှုများ	နိမ့်			
		လေ (ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်များ) ဆူညံမှု ညစ်ညမ်းမှု	အသင့်အတင့်			
		ယာဉ်ကြောပိတ်ဆို့ခြင်းမှ အကျိုးသက်ရောက်မှု	အသင့်အတင့်			
		အပင်နှင့် သတ္တဝါများ ကျူးကျော်ဝင်ရောက်ခြင်း	အသင့်အတင့်			
3	လုပ်ငန်းခွင် ထိန်းသိမ်းခြင်း	ချောဆီနှင့် လောင်စာဆီ ယိုဖိတ်မှုများ	နိမ့်			
		မိလ္လာနှင့် အမှိုက်များစွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရေထု ညစ်ညမ်းမှု	အသင့်အတင့်			
4	ရေမြောင်းအတွင်းမှ တူးဖော်ထားသည့် ပစ္စည်းများနှင့် မြေကြီးများကို စွန့်ပစ်ခြင်း	ချောဆီနှင့် လောင်စာဆီ ယိုဖိတ်မှုများ	နိမ့်			
		သယ်ယူပို့ဆောင်သည့် ယာဉ်မှ ယိုဖိတ်ခြင်း	နိမ့်			
		(ဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်များ အပါအဝင်) လေထုညစ်ညမ်းမှု တိုးလာခြင်း	နိမ့်			
5	ဆောက်လုပ်ရေးမှ စွန့်ပစ်ပစ္စည်းများ	အပင်ငယ်များနှင့် သစ်ကိုင်းများ စွန့်ပစ်ခြင်း	နိမ့်			
		ကျောက်တုံး၊ ကျောက်ခဲနှင့်	အသင့်			

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေး မစခင်	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
		အသုံးပြုပြီးသော ဘီလပ်မြေများ	အတင့်			

ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ယေဘုယျ လေထုအရေအသွေးမှာ ကျန်းမာရေးထိခိုက်နိုင်ကြောင်း သတ်မှတ်ခြင်းခံရပါက လေထုညစ်ညမ်းနေသည်ကို တိုင်းတာမိပါက ဆောက်လုပ်နေစဉ် ကာလအတွင်း မော်တာပါဝင်သည့် စက်ပစ္စည်းများနှင့် စက်များအသုံးပြုခြင်းကို ထည့်သွင်းစဉ်းစား၍ နေထိုင်သူများအပေါ် သက်ရောက်မှုကို လျော့ချနိုင်ပါသည်။ ကားများမှ ထုတ်လွှတ်သော ဓာတ်ငွေ့များကို လျော့ကျစေရန် စီမံကိန်းခွဲ များကို ပင်မဆောက်လုပ်ရေးနှင့် နီးကပ်အောင်ထားခြင်းဖြင့် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ချနိုင်သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကားများမှ ထုတ်လွှတ်သောဓာတ်ငွေ့များ မြင့်တက်လာနိုင်သည်။ ထို့ပြင် မော်တာ စက်ပစ္စည်းယာဉ်များ သည် အင်ဂျင်မပါဘဲ ဆောင်ရွက်ခြင်းဖြင့် အင်ဂျင်များ၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ် လည်ပတ် စေရမည်ဖြစ်ပါသည်။

ဆောက်လုပ်ရေးဧရိယာမှ ရေထုတ်ခြင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ရေနုတ်မြောင်းအတွင်းသို့ တိုက်ရိုက်ထုတ်မှုပြုလုပ်ရာတွင် ECOP က သတ်မှတ်ထားသော စံချိန်မီလုပ်ဆောင်ချက်များကို ကျင့်သုံးသင့်ပါသည်။ ဆောက်လုပ်ရေးလုပ်စဉ်အတွင်း အဖုံးမပါသောရေနုတ်မြောင်းများတွင် ရေအရည်အသွေး ထိန်းသိမ်းနိုင်ရန် နန်းသရိုက်များ ထိန်းခြင်းလုပ်ဆောင်မှုများ (ဥပမာ- နန်းတားနံရံများ၊ ရေဆင်းမြောင်းတွင် အပင်စိုက်ခြင်း စသဖြင့်) လုပ်ဆောင်ရပါမည်။

အစိုင်အခဲ စွန့်ပစ်ပစ္စည်းများစီမံမှု ဆောက်လုပ်ရေးတွင်ပါဝင်သည့် စွန့်ပစ်ချောဆီနှင့် ဓာတုပစ္စည်းများကို စီမံကိန်း အတွင်း ထားသိုခြင်းနှင့် စီမံကိန်းပြင်ပ စွန့်ပစ်ခြင်းများကို ပတ်ဝန်းကျင်မှလက်ခံနိုင်သည့် ပုံစံဖြင့် လုပ်ဆောင် သင့်သည်။ စီမံကိန်းအတွင်း စီမံခန့်ခွဲမှုနှင့် စီမံကိန်းပြင်ပ စွန့်ပစ်မှုအစီအစဉ်များကို ECOP အတွင်းတွင် ဖော်ပြ ရမည်။ ဟိုက်ဒရိုကာဘွန်ဖိတ်စင်မှုများအတွက် ဖိတ်စင်မှုများကို သန့်ရှင်းနိုင်သည့် သန့်ရှင်းရေးပစ္စည်းများ ထည့်သည့်သေတ္တာကို စီမံကိန်းအတွင်း ထားရှိပေးရမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ထမ်းများကို ၎င်း သေတ္တာအား မည်ကဲ့သို့ အသုံးပြုရမည်ကို သင်တန်းပေးရမည်။

မြေထုညစ်ညမ်းမှု ညစ်ညမ်းမှုဆိုင်ရာ နိုင်ငံတော်အဆင့် စံသတ်မှတ်ချက်နှင့် သက်ဆိုင်သော လေးလံသည့် သတ္တုများ၏သိပ်သည်းဆကို DIA မှစစ်ဆေးရန်အတွက် အဖုံးမပါသည့် မြောင်းအတွင်းမှ တူးဖော်ထားသည့် အနည်များပါဝင်သော အရာဝတ္ထုများကို စစ်ဆေးရမည်။ အကယ်၍ စစ်ဆေးချက်သည် စံသတ်မှတ်ချက်များနှင့် ကိုက်ညီပါက တူးဖော်ထားသော အနည်များကို ရောဂါဖြစ်စေနိုင်သော ပိုးမွှားများ ဖယ်ရှားရန်နှင့် အော်ဂဲနစ်ဒြပ်ပေါင်းများ တစ်စိတ်တစ်ပိုင်းပြိုကွဲခွင့်ပြုရန်အတွက် ခြောက်သွေ့သောနေရာတွင် ခေတ္တသိုလှောင်ထားခြင်းဖြင့် လက်ရှိမြေဖြည့်တင်းရန်လိုအပ်သော နေရာတွင် အသုံးပြုခြင်းဖြင့် စွန့်ပစ်နိုင်သလို မြို့ပြသစ်ပင်စိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ ဤစီမံကိန်းသည် တူးဖော်ခြင်း လုပ်ငန်းနှင့် တူးဖော်ထားသည့် အရာဝတ္ထုများကို စီမံခန့်ခွဲနိုင်သည့် DMMPs ကို ပြင်ဆင်ရမည်။ ကန်ထရိုက် တာ၏ တူးဖော်မည့်နည်းလမ်း၊ သယ်ယူပို့ဆောင်ရေး၊ အကုန်အကျနည်း၍ သင့်တော်သောနည်းလမ်းဖြင့် စွန့်ပစ်ရန်လိုအပ်ချက်များ၊ တူးဖော်လိုက်သည့်အနည်များ၏ အသေးစိတ် သတင်းအချက်အလက်နှင့် အနည် အရည်အသွေး အကဲဖြတ်ချက်ပေါ်မူတည်၍ အသေးစိတ်ပုံစံ ရေးဆွဲစဉ် DMMPs ကို အဆင့်မြှင့်တင်မည်။ ဆောက်လုပ်ရေးကန်ထရိုက်နှင့် သက်ဆိုင်သော တင်ဒါစာရွက် စာတမ်းများတွင် DMMPs ကို ထည့်သွင်းမည်။

ဆောက်လုပ်ရေးလုပ်ငန်း မတိုင်မှီ ကန်ထရိုက်လုပ်ငန်းများသည် တူးဖော်ထားသော ပုံစံ၊ ဓာတု၊ ဇီဝစွန့်ပစ် ပစ္စည်းများ၏ အရည်အသွေး၊ တူးဖော်ထားသည့် ပမာဏ၊ တူးဖော်သည့် အစီအစဉ်၊ တူးဖော်ထားသည့် အရာဝတ္ထုများကို ယာယီထားသိုခြင်းနှင့် ညစ်ညမ်းနိုင်သည့် အရာဝတ္ထုများကို ယာယီစုပေါင်းခြင်းနှင့် သယ်ယူရာတွင် ထိန်းချုပ်မည့်နည်းလမ်းများ၊ ညစ်ညမ်းမှုကို ထိန်းချုပ်ခြင်းနှင့် စွန့်ပစ်မည့်နေရာတွင် တွေ့ရှိ နိုင်သည့် အန္တရာယ်များကို ဖော်ပြထားသည့် သီးသန့် DMMP ကိုပြင်ဆင်သင့်သည်။ တူးဖော်ထားသည့် အနည်များကို သယ်ယူရာတွင်လိုအပ်သည့် ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ဖိတ်စင်မှုများမှ ရှောင်ကြဉ်ရန် စွန့် ပစ်ပစ္စည်းများကိုသယ်ယူသည့် ကားများသည် သေချာစွာ အလုံပိတ်ထားရန်နှင့် သတ်မှတ်ထားသည့် ပမာဏထက် မသယ်ယူရပါ။ တူးဖော်ထားသည့် စိုစွတ်သောအနည်များကို ပြီးစလွယ် စွန့်ပစ်ခြင်းကို တားမြစ် ထားသည်။ ဟိုဒရိုဂျင်ဆာလဖိုက်၊ မီသိန်းနှင့် အခြားသော အနံ့ထွက်နိုင်သည့် ဓာတ်ငွေ့များမှ အနံ့ထွက်မှုကို တားဆီးရန် ကန်ထရိုက်တာအနေဖြင့် (Microorganisms)များကို နေ့စဉ်သုံးစွဲခြင်းဖြင့် တူးဖော်ထားသည့် အရာဝတ္ထုများမှ ထွက်ရှိသော အနံ့များ၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်သည်။

၄-၁-၃ လူမှုရေးဆိုင်ရာ ထိခိုက်မှုများ

ရေစွန့်ထုတ်မှု မြေအောက်စနစ်နှင့် သမားရိုးကျ မြောင်းများတူးဖော်ခြင်းတို့ကို ဦးတည်၍ အဓိက ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားမှုများကို သက်ရောက်မှု အနည်းဆုံးဖြစ်စေ နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်နေရာချထားရေး၊ အမျိုးအစားအလိုက် လူဦးရေကွဲပြားမှု (ထိခိုက်လွယ် သော အဖွဲ့များ-အမျိုးသမီးများ/လူငယ်ယောက်ျားလေးများ၊ ကလေးငယ်များ၊ ယောက်ျားလေး/အမျိုးသား- သက်ကြီးပိုင်းနှင့် မသန်စွမ်းများ စသည်...)များအပေါ် သိသာစွာ အကျိုးသက်ရောက်မည် မဟုတ်ပေ။

CBD တွင် ပုံမှန်မဟုတ်သော အခြေချမှုများ ရှိခဲ့မည်ဆိုလျှင် ဂြိုဟ်တု ဓာတ်ပုံများမှ အနည်းငယ် မြင်နိုင်မည်ဖြစ်သည်။ အသေးစား အခြေခံအဆောက်အအုံထိခိုက်မှု၊ သို့မဟုတ် အချို့သောနေရာများအား အသုံးပြုမှုကြောင့် ရေမြောင်းများနှင့် ယာယီအညစ်အကြေး စွန့်ပစ်နေရာများသည် အဆောက်အအုံ၊ သို့ မဟုတ် မြေအား မျှော်လင့်မထားသော အသေးစားထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာ မူ ဒီရေတံခါးများ ရေဘုံဘိုင်များတပ်ဆင်ရန်အတွက် အနည်းငယ်သော မြေယာသိမ်းဆည်းခြင်းများ လိုအပ် ပေမည်ဖြစ်သည်။ အလားအလာရှိသည့် နေရာအများစုမှာ လက်ရှိ အဆောက်အအုံများနှင့် သော်လည်းကောင်း၊ လုပ်ငန်းခွင်နေရာများနှင့် သော်လည်းကောင်း ဝေးကွာသည့် ရန်ကုန်ဆိပ်ကမ်းအတွင်း တည်ရှိသောနေရာများဖြစ်သည်။ ဖြစ်လာနိုင်သည့် လူမှု ရေး အကျိုးသက်ရောက်မှုကို မြန်မာ့တရားဝင် လူမှုရေးမူဘောင်များကို သေချာစေခြင်းဖြင့်၊ ထို့အပြင် ကမ္ဘာ့ ဘဏ်၏ အကာအကွယ်မူဝါဒများကို စီမံကိန်းပြင်ဆင်မှု၏ အစောဆုံးအဆင့်တွင် စတင်၍ အစီအစဉ်ပြုလုပ် ခြင်းနှင့် စီမံကိန်းအကောင် အထည်ဖော်နေသည့် အချိန်တစ်လျှောက်လုံး အသုံးပြုခြင်းဖြင့်လည်းကောင်း၊ မြန်မာ့တရားဝင် လူမှုရေးမူဘောင်များကို သေချာစေခြင်းဖြင့်လည်းကောင်း၊ ဖြစ်ပေါ်လာနိုင်သောလူမှုရေး သက်ရောက်မှုများ ကို လျှော့ချနိုင်သည်။ စီမံကိန်းခွဲများကြောင့် ဖြစ်ပေါ်လာနိုင်သော လူမှုရေးသက်ရောက်မှုများ အကျဉ်းချုပ် ကို ဇယား ၇ တွင် ဖော်ပြထားသည်။

အလားအလာရှိသည့် စီမံကိန်းခွဲများ၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများတွင်

မြေသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်း၊ မြေသိမ်းဆည်းခြင်းနှင့် အဆောက်အအုံများ နေရာပြောင်း ရွှေ့တည်ဆောက်မှုများမှာ အနည်းပါးဆုံးနှင့် ယာယီသာဖြစ်ပါလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သို့သော် လည်း ရေထိန်းတံခါးများ၊ ရေစုပ်စက်များနှင့် အဖုံးမပါသောမြောင်းများကို ပိုကောင်းအောင်လုပ်နိုင်ရန် မြေ အနည်းငယ်သိမ်းဆည်းရန်လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။ အဆိုပါ မြေအနည်းငယ်သိမ်းဆည်းခြင်း လိုအပ်ချက်ကို စီမံကိန်းအကောင်အထည်ဖော်ခြင်း အသေးစိတ်ပုံစံ အခန်းကဏ္ဍများတွင် သတ်မှတ်သွား နိုင်ပါသည်။

ပြည်သူပိုင်လမ်းနှင့်လူသွားစင်္ကြန်များအသုံးပြုခွင့်ကိုတားမြစ်ခြင်း။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ယာဉ်များနှင့် လူများသွားလာမှု၌ လုံခြုံစေရန် လုံလောက်သော လုပ်ငန်းခွင်နေရာရစေရန် ဆောက်လုပ်ရေးလုပ်ငန်းအနေဖြင့် လမ်းများကို အပိုင်းအခြားနှင့် ပိတ်ဆို့နိုင်သည်။ ယာဉ်ရပ်ရန် နေရာများသည် ယာဉ်မရပ်ရ နေရာများဖြစ်သွားနိုင်ပြီး ထိုအရာကို ဆောက်လုပ်ရေး ဧရိယာအတွက် ခွင့်ပြုထားသည်။ မြေအောက်မြောင်းများသည် လူသွားစင်္ကြန်များအောက်တွင် ရှိနေသောကြောင့် ထိုလူသွားစင်္ကြန်များသည် အကျိုးသက်ရောက်မှုရှိနိုင်သည်။ မြောင်းဖုံးများဖယ်ရှားခြင်းတို့ကြောင့် လမ်းဘေးဈေးသည်များ၏ နေရာထိုင်ခင်း စီးပွားရေးနှင့် တည်နေရာတို့ကို အကျိုးသက်ရောက်စေပြီး ထိုအရာများသည်လည်း တားမြစ်ထားသည့် အချက်များတွင် ပါဝင်သည်။

ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုပိုင်ဆိုင်မှုများ။ ဆောက်လုပ်နေစဉ်ကာလတွင် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများ (ဥပမာ - ရှေးဟောင်းပစ္စည်းများ စသည်) တွေ့ရှိနိုင်ပြီး တွေ့ရှိခဲ့မှုများကိုလည်း ဆောင်ရွက်ပြီးစီးခဲ့သော ရေနုတ်မြောင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် တွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ ESMP အသေးစိတ် မြေနေရာရွေးချယ်မှုတွင် စီမံကိန်းခွဲ၏ ဖြစ်လာနိုင်သော ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို လျော့ချရန် အခွင့်အရေးအဖြစ် ရှေးဟောင်းအမွေအနှစ် သုတေသနဆိုင်ရာ ကြိုတင်အစီအမံများ ပါဝင်မည်ဖြစ်သည်။

၄.၁.၄ လူမှုရေးဆိုင်ရာ ထိခိုက်မှုလျော့ချရေး တိုင်းတာချက်များ

ဖြစ်လာနိုင်သည့် လူမှုရေး အကျိုးသက်ရောက်မှု လျော့ချရေးအစီအမံများစာရင်းတွင်

မြေသိမ်းဆည်းခြင်းနှင့်ပြန်လည်နေရာချထားခြင်း - လုပ်ငန်းခွဲများအတွက် မြေလိုအပ်မှုနှင့် မြေသိမ်းဆည်းခြင်းတို့ လျော့နည်းစေရန် လုပ်ငန်းအကောင်အထည်ဖော်ခြင်း၏ အသေးစိတ်ဒီဇိုင်းရေးဆွဲသည့် အဆင့်တွင် သတ်မှတ်ခဲ့ခြင်းဖြင့် မြေရယူခြင်းများနှင့် ရယူသည့် မြေပမာဏကို ဖြစ်နိုင်သမျှ အနည်းဆုံး ဖြစ်စေရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

လမ်းနှင့် လူသွားစင်္ကြန်များ အသုံးပြုခွင့်ကို တားမြစ်ခြင်း- ဆောက်လုပ်ရေးမတိုင်မီတွင် ဆောက်လုပ်ရေးကိစ္စရပ်များ၏ အသေးစိတ် အချိန်စာရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်ပင်ပြီး ဆောက်လုပ်ရေးအထူးကိစ္စရပ်များအနေဖြင့် မှီတင်းနေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဆိုင်းဘုတ်များဖြင့် ဖော်ပြထားရမည်ဖြစ်သည်။ မှီတင်းနေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်း၏ ဝန်ထမ်းများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်လျှောက် အဆောက်အအုံတစ်ခုမှတစ်ခုသို့ အနည်းဆုံး (၇) ရက်မတိုင်မီအတွင်း သွားရောက် အသိပေးရမည်ဖြစ်သည်။ ဆောက်လုပ်ဆဲကာလတွင် စီမံကိန်း၏ လေ့ကျင့်ထားသော ဝန်ထမ်းများသည် လုပ်ငန်းခွင်သို့ ဝင်သည့်လမ်းများနှင့် အဝင်များတွင် နေရာယူ၍ ကူးသန်းသွားလာမှုအတွက် ညွှန်ပြပေးရမည်ဖြစ်သည်။ မှီတင်းနေထိုင်သူများအတွက် အိမ်နှင့် လုပ်ငန်းခွင်သို့ ဆက်သွယ်မှု မူလအတိုင်းဖြစ်စေရန်နှင့် (မြောင်းဖုံးများကို လူသွားလမ်းမှ ဖယ်ရှားလိုက် သောကြောင့်) အန္တရာယ်ကင်းစွာ ဖြတ်သန်းရေးအတွက် လက်တန်းများ ပါဝင်သည့် အသင့်လုပ်ထားပြီး ရေနုတ်မြောင်းအဖုံးများ တပ်ဆင်ရမည်ဖြစ်သည်။ မှီတင်းနေထိုင် သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အနှောင့်အယှက်များကို အနည်းဆုံးဖြစ်စေရန် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အစောပိုင်း အသိပေးမှုများ ပြုလုပ်သည့်အခါတွင် သေချာဆွေးနွေးရမည်ဖြစ်သည်။ ဆောက်လုပ်ရေးကာလအတွင်း ယာယီလျှောက်လမ်း အန္တရာယ်ကင်းရေးသည် အုပ်စုဖွဲ့ဆွေးနွေးခြင်းတွင် ဒေသတွင်း မှီတင်းနေထိုင်သူများ ၏ စိုးရိမ်မှုအဖြစ် ဖော်ပြခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် မှီတင်းနေထိုင်သူများသည် သတိပြုမိသည်မှာ သတိပေးချက်များမရှိသည့် လမ်းများနှင့် ယာယီလျှောက်လမ်းများတွင် ရေလွှမ်းသွားသည့်အချိန်တွင် မြောင်းဖုံးများ ဖယ်ရှားထားခြင်းကို မတွေ့မြင်နိုင်ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ မပြီးဆုံးသေးခင်တွင် အန္တရာယ်ကင်းရှင်းရေး အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ ဝင်ပေါက်နှင့် ဖွင့်ထားသော အဖုံးမရှိသောမြောင်းများကို ကာကွယ်ထားသော ရုပ်ဝတ္ထုပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားထားခြင်းဖြစ်သည်။

ရှုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ပိုင်ဆိုင်မှုများ - ESMP လုပ်ငန်းနှင့် အသေးစိတ်များတွင် ရှေးဟောင်း သုတေသနဆိုင်ရာ အရင်းအမြစ်များကိုတွေ့ရှိနိုင်မှုပါဝင်ပြီး အဆိုပါ စီမံကိန်းခွဲငယ်များ၏ အကျိုးသက်ရောက်နိုင်ခြေကို လျော့ပါးစေနိုင်ပါသည်။ အလုပ်အမားများသည် ထိုကဲ့သို့ တွေ့ရှိနိုင်ခြေများအား တုံ့ပြန်နိုင်ရန်နှင့် တွေ့ရှိနိုင်ခြေလက္ခဏာများကို ပြန်လည်တင်ပြရန် လေ့ကျင့်ထားရမည်ဖြစ်ပြီး မပျက်ယွင်းစေရန် လုပ်ဆောင်ချက်များကို YCDCPS နှင့် ဆွေးနွေးရာတိုင်ပင်ရမည်ဖြစ်သည်။

ဇယား ၇ ဆောက်လုပ်ရေးမစခင်း၊ ဆောက်လုပ်စဉ်နှင့် ဆောက်လုပ်ပြီးစဉ်တွင် အဆိုပြု အကြောင်းအရာ ၂ စီမံကိန်းခွဲ၏ ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစခင်း	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
1	မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး ပြဿနာများ	စီမံကိန်းခွဲတည်ဆောက်ရန် မြေယာသိမ်းဆည်းခြင်း	နိမ့်			
		အဆောက်အအုံများ နေရာရွှေ့ပြောင်းခြင်း (ယာယီ)	အသင့်အတင့်			
2	လုပ်အား	ဒေသခံများအကြား မကျေနပ်မှုများ (အလုပ်သမားခွဲဝေမှု၊ အခွင့်အရေးနှင့် အကျိုးကျေးဇူးများ)	အသင့်အတင့်			
		အလုပ်သမားများအကြား မတူညီသည့် ယဉ်ကျေးမှုကြောင့် ဖြစ်ပေါ်လာသော ဒေသခံများအကြား မကျေနပ်မှုများ	အသင့်အတင့်			
3	လုပ်ငန်းခွင် ထိန်းသိမ်းခြင်း	ယာဉ်လမ်းကြောင်းပိတ်ဆို့မှုအတွက် လုပ်ဆောင်ချက်များ ကန့်သတ်ခြင်း	အသင့်အတင့်			
		အမှိုက်နှင့် ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်း	အသင့်အတင့်			
		အလုပ်သမားများ၏ ကျန်းမာရေးနှင့် လုံခြုံမှုအန္တရာယ် လျော့ချရန်	အသင့်အတင့်			
		ဒေသခံများ၏ ကျန်းမာရေး ၊ လုံခြုံမှု နှင့် လူမှုနေထိုင်မှုဘဝ အကျိုးသက်ရောက်မှုများ (ရှိပြီးသော လူမှုရေးပတ်ဝန်းကျင်များအပေါ်တွင် နှောင့်ယှက်ခြင်းနှင့် ရောဂါများ)	အသင့်အတင့်			
4	ရေမြောင်းအတွင်းမှ တူးဖော်ထားသော အရာဝတ္ထုများနှင့် မြေကြီးများကို စွန့်ပစ်ခြင်း	တူးဖော်ထားသည့် အရာဝတ္ထုများနှင့် မြေကြီးအတွင်းမှ အဆိပ်အတောက်များကို ပြည်သူသို့ ဖော်ပြခြင်း	နိမ့်			
		တူးဖော်ထားသည့် အရာဝတ္ထုများနှင့် မြေကြီးအတွင်းမှ အဆိပ်အတောက်များကို အလုပ်သမားများသို့ ဖော်ပြခြင်း	အသင့်အတင့်			
		တူးဖော်ထားသည့် အရာဝတ္ထုများနှင့် မြေကြီးများကို သယ်ယူမှုများ တိုးမြှင့်ခြင်း	အသင့်အတင့်			
5	ဆောက်လုပ်ရေး	အသုံးမပြုသည့်	နိမ့်			

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစခင်	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
	စွန့်ပစ်ပစ္စည်းများ	ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ				

ဇယား ၇ (ဆက်လက်)

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစခင်	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
6	တိကျသည့် လူမှုရေး ပြဿနာများ	မြေယာမဲ့လူတန်းစားများအား နှိမ့်ချဆက်ဆံမှု တိုးမြှင့်လာခြင်း	နိမ့်			
		လမ်းအသုံးပြုမှုနှင့် သွားလာရန် ပြည်သူများအတွက် ခက်ခဲလာခြင်း	အသင့်အတင့်			
		ယဉ်ကျေးမှုအမွေအနှစ်များ ဖျက်ဆီးခံရခြင်း	အသင့်အတင့်			
		အလုပ်သမားဦးရေမြင့်မားလာသည့်အတွက် HIV/ AIDS ကူးစက်မှု မြင့်မားလာခြင်း	အသင့်အတင့်			
		အသက်မွေးဝမ်းကြောင်းမှုများ ဆုံးရှုံးခြင်း	အသင့်အတင့်			
		ရေမှကူးစက်သည့် ကူးစက်ရောဂါ ကူးစက်မှု မြင့်မားလာခြင်း	အသင့်အတင့်			
		လမ်းဘေးဈေးသည်များ နေရာရွှေ့ပြောင်းခံရခြင်း	မြင့်			
7	ကျား/မရေးရာ ပြဿနာ	အမျိုးသမီးနှင့် ကလေးများ၏ အလုပ်ဝန် ပိုလာခြင်း	အသင့်အတင့်			

၄.၂ အခန်းကဏ္ဍ ၃

အများပြည်သူဆိုင်ရာနေရာနှင့် ဝန်ဆောင်မှုများကို အစားထိုးပြုပြင်ခြင်း။ ကျူးကျော်နေထိုင်မှုကင်းသည့် နေရာများဖြစ်သည့်အတွက် မြေသိမ်းဆည်းနှင့် ပြန်လည်နေရာချထားခြင်းတို့သည် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြေနေရာတွင်ရှိသော်လည်း ပြည်သူပိုင်လမ်းပေါ်တွင်လည်း ဖြစ်နိုင်သည်။ အများပြည်သူဆိုင်ရာနေရာနှင့် ဝန်ဆောင်မှုများကို ပြင်ဆင်မွမ်းမံခြင်းကြောင့် အများပြည်သူဆိုင်ရာနေရာနှင့် ဝန်ဆောင်မှုများ၏ နေ့စဉ်လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးကဲ့သို့သော အများပြည်သူဆိုင်ရာ နေရာနှင့် ဝန်ဆောင်မှုများကို စီမံကိန်းခွဲရင်းနှီးမြှုပ်နှံမှု အတွက် ရွေးချယ်ရာတွင် ကုန်သည်များ၏ စီးပွားရေးထိခိုက်မှုများကို အနည်းဆုံးသို့ လျော့ချရန်အတွက် ဆိုင်ခန်းပိုင်ရှင်များနှင့် ဈေးများဌာနတို့ကို တိုင်ပင်ဆွေးနွေး၍ အကောင်အထည်ဖော်သင့်သည်။

၄.၂.၁ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ

မြန်မာ့သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စည်းကမ်းဘောင်များကို လိုက်နာဆောင်ရွက်ခြင်းနှင့်အတူ ကမ္ဘာ့ဘဏ်က ချမှတ်ထားသော အကာအကွယ် မူဝါဒများကို စီမံကိန်းအတွက် ပြင်ဆင်ခြင်းနှင့် အစီအစဉ်ချမှတ်စဉ် အဆင့်ကတည်းကပင် စတင်သလို စီမံကိန်းအကောင်အထည်ဖော်သည့် အဆင့်တိုင်းမှာပင် လိုက်နာခြင်းဖြင့် ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုအလားအလာကို လျော့ချနိုင်ပါသည်။ အဆိုပြုထားသော စီမံကိန်းခွဲများ၏ ပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးသက်ရောက်နိုင်ခြေများကို ဇယား(၈)တွင် အနှစ်ချုပ်တင်ပြထားသည်။ စီမံကိန်းခွဲများတွင် အများပြည်သူဆိုင်ရာ အဆောက်အအုံ ပြုပြင်မွမ်းမံခြင်းမှ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်နိုင်သော ဖြစ်နိုင်သည့်သော့ချက်များတွင်

ဆူညံမှု၊ လေထု အရည်အသွေးနှင့် တုန်ခါမှုများ။ အလုပ်ပိတ်ထားသော နေရာများတွင် ဆောက်လုပ်ရေးလုပ်ဆောင်မှုများ၏ ရလဒ်(ဥပမာအားဖြင့်ဖုန်မှုန့်များ)ကြောင့် ဖြစ်ပေါ်လာ နိုင်ဖွယ်ရှိသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ပါလိမ့်မည်။ ဓာတ်ငွေ့စွန့်ထုတ်ခြင်းထိန်းချုပ်မှု တပ်ဆင်မထားသော စက်တပ်အင်ဂျင်များ မောင်းနှင်မှုသို့ ဆောက်လုပ်ပြီးသော အဆောက်အအုံများကို ပြင်ဆင်ခြင်းကြောင့် ထွက်ပေါ်လာသော အန္တရာယ်ရှိသောဓာတ်ငွေ့များ၊ (သို့) စက်ပစ္စည်းများမှထွက်ပေါ်လာသော အမှုန်များကြောင့်ဖြစ်သည်။ အဆောက်အအုံများ ပြုပြင်မှုလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တုန်ခါမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့သော်လည်း ဆူညံမှု၊ တုန်ခါမှုနှင့် လေထုညစ်ညမ်းမှုများသည် တစ်ခဏအတွက်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စီမံကိန်းခွဲများ၏ သက်တမ်းမှာ တိုတောင်းသည့် သဘောတရားရှိသည့် အတွက် ဖြစ်သည်။

အစိုင်အခဲ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း ။ အစိုင်အခဲ စွန့်ပစ်ပစ္စည်းများတွင် ညစ်ညမ်းမှုရေထု အရည်အသွေး တက်ရောက်စေနိုင်သည့် ဆောက်လုပ်ရေးအတွင်းအသုံးပြုသည့် ချောဆီနှင့် ဓာတုပစ္စည်းများ ပါဝင်သည်။ အစိုင်အခဲစွန့်ပစ် ပစ္စည်းများ ပေါများလာခြင်းသည် ပြဿနာဖြစ်သည်ဟု ဦးတည်အုပ်စုဆွေးနွေးရာတွင် ပါဝင်ဆွေးနွေးသူများက ထောက်ပြဆွေးနွေးခဲ့သည်။

ရေဆိုးစီမံခန့်ခွဲမှု ။ ဆောက်လုပ်ရေး လုပ်ဆောင်မှုများမှ ထွက်ပေါ်လာသော ရေဆိုးများသည် ရေမြောင်းများနှင့် ရေစီဆင်းသည့် ဂေဟစနစ်ကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်။ အစိုင်အခဲ စွန့်ပစ်ပစ္စည်းများကို အလုပ်ပိတ်ထားသည့် သေတ္တာများတွင် မထားခြင်းနှင့် ရေမြောင်းအတွင်း သို့ကျရောက်နိုင်ခြင်းမှ မကာကွယ်ထားလျှင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည်။ ဆောက်လုပ်ရေး လုပ်ငန်းအတွင်း အသုံးပြုသည့် ချောဆီနှင့် လောင်စာဆီကဲ့သို့သော အန္တရာယ်ရှိသည့် အရာဝတ္ထုများ ဖိတ်စင်လျှင်လည်း သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်နိုင်သည်။

ဇယား ၈ ဆောက်လုပ်ရေးမစမီ၊ ဆောက်လုပ်စဉ်နှင့် ဆောက်လုပ်ပြီးချိန်တွင် အဆိုပြု အကြောင်းအရာ ၃ စီမံကိန်းခွဲ၏ ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစမီ	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
၁	ဆောက်လုပ်ရေး လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး	လေ (ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်များ) ဆူညံမှု ညစ်ညမ်းမှု	အသင့်အတင့်			
၂	ကိရိယာများ	ချောဆီနှင့် လောင်စာဆီ ယိုဖိတ်မှုများ	နိမ့်			
		လေ (ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ဖုန်မှုန့်များ) ဆူညံမှု ညစ်ညမ်းမှု	အသင့်အတင့်			

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစီမံ	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
၃	လုပ်ငန်းခွင် ထိန်းသိမ်းခြင်း	ယာဉ်ကြောပိတ်ဆို့ခြင်းမှ အကျိုးသက်ရောက်မှု	အသင့်အတင့်			
		အပင်နှင့် သတ္တဝါများ ကျူးကျော်ဝင်ရောက်ခြင်း	အသင့်အတင့်			
		ချောဆီနှင့် လောင်စာဆီ ယိုဖိတ်မှုများ	နိမ့်			
၄	ဆောက်လုပ်ရေးမှ စွန့်ပစ်ပစ္စည်းများ	မိလ္လာနှင့် အမှိုက်များစွန့်ပစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရေထုညစ်ညမ်းမှု	အသင့်အတင့်			
		အပင်ငယ်များနှင့် သစ်ကိုင်းများ စွန့်ပစ်ခြင်း	နိမ့်			
၄	ဆောက်လုပ်ရေးမှ စွန့်ပစ်ပစ္စည်းများ	ကျောက်တုံး၊ ကျောက်ခဲနှင့် အသုံးပြုပြီးသော ဘီလပ်မြေများ	အသင့်အတင့်			

၄.၂.၂ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ချရေး တိုင်းတာချက်များ

စီမံကိန်းအစီအစဉ်အပိုင်းများအားလုံးကို အကောင်အထည်ဖော်နေစဉ်အတွင်း အစောပိုင်းအဆင့် စီမံကိန်း ပြင်ဆင်ခြင်းနှင့် စီစဉ်ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းများကို ကမ္ဘာ့ဘဏ် အကာအကွယ်မူဝါဒနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာဥပဒေမူဘောင်များကို လိုက်နာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျော့ချပေးနိုင်သည်။ သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျော့ချရေး တိုင်းတာရာတွင်

ဆူညံမှု၊ လေထုအရည်အသွေးနှင့် တုန်ခါမှု၊ အများပြည်သူဆိုင်ရာအဆောက်အအုံများကို ပြုပြင်မွမ်းမံရာတွင် ဆူညံမှုလျော့ချခြင်း၊ တုန်ခါမှုလျော့ချခြင်း နှင့် လေထုညစ်ညမ်းမှု လျော့ချခြင်းတို့ကို အကောင်းဆုံးလုပ်ဆောင်သင့်သည်။ ECOP အတွင်း လုပ်ငန်းလုပ်ဆောင်မှု စံသတ်မှတ်ချက်များအရ (၁) ဆောက်လုပ်နေစဉ်အတွင်း လုပ်ငန်းနေရာများသည် လေဝင်လေထွက် ကောင်းမွန်ရမည်။ (၂) ဆောက်လုပ်ရေးဧရိယာနှင့် လုပ်ငန်းဆက် လက်လည်ပတ်မည့် နေရာများအကြား ဖုန်စစ်ထုတ်ပေးသော အကာအကွယ်များ ထည့်သွင်းကာကွယ်ရမည်။ (၃) ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရန် စက်တပ်ပစ္စည်းများကို ပုံမှန်ထိန်းသိမ်းပြုပြင်ရမည်။ (၄) ထိခိုက်လွယ်သော ဧရိယာများတွင် အသံလျှော့ချပေးသည့် အကာအကွယ်များ တပ်ဆင်ရမည်။ (၅) သာမန်အလုပ် ချိန်ပြင်ပတွင် ဖုန်၊ ဆူညံသံနှင့် တုန်ခါမှုများ ထွက်ပေါ်နိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြုလုပ်ခြင်းကို တားမြစ်ရမည်။ (၆) ကန့်သတ်ထားသည့် လေထုအတွင်း စက်တပ်ပစ္စည်းများကို အသုံးမပြုရပါ။

အစိုင်အခဲစွန့်ပစ်ပစ္စည်းများ။ ဆောက်လုပ်ရေးတွင်ပါဝင်သည့် စွန့်ပစ်ချောဆီနှင့် ဓာတုပစ္စည်းများကို စီမံကိန်း အတွင်း ထားသိုခြင်းနှင့် စီမံကိန်းပြင်ပ စွန့်ပစ်ခြင်းများကို ပတ်ဝန်းကျင်မှလက်ခံနိုင်သည့် ပုံစံဖြင့် လုပ်ဆောင် သင့်သည်။ စီမံကိန်းအတွင်း စီမံခန့်ခွဲမှုနှင့် စီမံကိန်းပြင်ပစွန့်ပစ်မှု အစီအစဉ်များကို ECOP အတွင်းတွင် ဖော်ပြ ရမည်။ ဟိုက်ဒရိုကာဘွန်ဖိတ်စင်မှုများအတွက် ဖိတ်စင်မှုများကို သန့်ရှင်းနိုင်သည့် သန့်ရှင်းရေးပစ္စည်းများ ထည့်သည့်သေတ္တာကို စီမံကိန်းအတွင်း ထားရှိပေးရမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ထမ်းများကို ၎င်း သေတ္တာအားမည်ကဲ့သို့ အသုံးပြုရမည်ကို သင်တန်းပေးရမည်။

ရေဆိုး စီမံခန့်ခွဲမှု ECOP တွင်ပါသည့် လုပ်ငန်းလုပ်ဆောင်မှု စံသတ်မှတ်ချက်များအရ ဆောက်လုပ်ရေး လုပ်ငန်းမှ ထွက်ပေါ်လာသော ရေဆိုးများကို သိမ်းဆည်းရန်နှင့် ပြန်လည်သန့်စင်ခြင်းများကို အကောင်

အထည်ဖော်သင့်သည်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ်အတွင်း ရေဆိုးသိမ်းဆည်းရန် နေရာကို ထောက်ပံ့ပေးရမည်။

၄.၂.၃ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ဆောက်လုပ်ရေးလုပ်ငန်းနှင့် နီးသောနေရာတွင်ရှိသော အများပြည်သူဆိုင်ရာအဆောက်အအုံဝင်းအတွင်း နေထိုင်မှုများ အတွက် အနှောင့်အယှက်များနှင့် ယာယီရွှေ့ပြောင်းနေထိုင်ခြင်းများရှိသော်လည်း အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပြုပြင်မွမ်းမံနေစဉ်အတွင်း မြေသိမ်းဆည်းမှုနှင့် ပြန်လည်နေရာ ချထားမှုများ ရှိမည် မဟုတ်ပါ။ ဤအကြောင်းအရာတွင် အများပြည်သူဆိုင်ရာ အဆောက်အအုံဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်သည့် မြေဖြစ်ပြီး ၎င်းမြေပေါ်တွင် ဖြစ်ပေါ်သည့် လုပ်ဆောင်ချက်အားလုံးကို ဆိုလိုသည်။ ဖြစ်ပေါ်လာနိုင်သည့် လူမှု ရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆိုသည်မှာ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်သို့မဟုတ် ဘာသာရေးအဆောက်အအုံကဲ့သို့ အသိအမှတ်ပြုထားသည့် အဆောက်အအုံကို အသုံးပြုနေသည့် ပြည်သူနှင့် ဆိုင်ပိုင်ရှင်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးနှင့် ၎င်းတွင် အလုပ်လုပ်သည့် ဝန်ထမ်းများ၏ ကျန်းမာရေးကို ဆိုလိုသည်။

စီမံကိန်းအစိတ်အပိုင်းများအားလုံးကို အကောင်အထည်ဖော်နေစဉ်အတွင်း အစောပိုင်းအဆင့် စီမံကိန်း ပြင်ဆင်ခြင်းနှင့် စီစဉ်ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းများကို ကမ္ဘာ့ဘဏ် အကာအကွယ်မူဝါဒနှင့် မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဥပဒေမူဘောင်များကို လိုက်နာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျော့ချပေးနိုင်သည်။ ရပ်ကွက်အဆင့် အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တို့ပူးပေါင်း၍ PAP နှင့် PAH တို့အတွက် ယာယီနေရာချထားမှုများကို ပွင့်ပွင့်လင်းလင်းနှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သင့်သည်။ ယာယီနေရာချထားခြင်းကို ဆုံးဖြတ်ရာတွင် တိုင်ပင်ဆွေးနွေးမှု အစီအစဉ်၏ သီးခြားလွတ်လပ်ပြီး ကြိုတင်အသိပေးထားသော အရေးပါသည့် တိုင်ပင်ဆွေးနွေးမှုနှင့် စာရွက်စာတမ်းများနှင့် ရယူထားသော သဘောတူညီမှုများအပေါ်တွင် မူတည်၍ ဆုံးဖြတ်သင့်သည်။ အဆိုပြုစီမံကိန်းကြောင့် လူမှုရေးဆိုင်ရာ ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ အကျဉ်းချုပ်ကို ဇယား ၉ တွင် ဖော်ပြသည်။

စီမံကိန်းခွဲတွင် ဖြစ်ပေါ်နိုင်သည့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများမှာ-

ပြည်သူလူထုနေထိုင်သောနေရာများနှင့် လုပ်ငန်းများကို နေရာရွှေ့ပြောင်းခြင်း။ ရွေးချယ်ထားသည့် စီမံကိန်း နေရာနှင့် ပြုပြင်မွမ်းမံမှု လုပ်ငန်းစဉ်များအတွင်း ပြည်သူ့အဆောက်အအုံရှိ ဝန်ထမ်းများ၏ နေအိမ်များကို စီမံကိန်းဝင်းအတွင်းတွင် နေရာရွှေ့ပြောင်းခြင်းများ ရှိနိုင်သည်။ ဈေးအတွင်းရှိ ဆိုင်များကို လုပ်ငန်း၏ သဘာဝနှင့် ဆိုင်၏နေရာအပေါ်မူတည်၍ ဈေးအတွင်း အခြားနေရာသို့ ပြောင်းရွှေ့ရခြင်းများ ရှိနိုင်သည်။ ဤ အကျိုးသက်ရောက်မှုသည် ယာယီသာဖြစ်ပြီး နေအိမ်သို့ ဆိုင်၏ အနီးနားဝန်းကျင်တွင် လုပ်ငန်းလုပ်ဆောင် နေချိန်အတွင်းသာ ဖြစ်လိမ့်မည်။

အန္တရာယ်ကင်းရှင်းစွာ လမ်းအသုံးပြုမှု။ ဝန်ထမ်းကြိုပို့ယာဉ်များ၊ ဆောက်လုပ်ရေးအတွက် ပစ္စည်းများ၊ ကိရိယာများနှင့် စက်ပစ္စည်းများကို သယ်ဆောင်ပေးသည့်ယာဉ်များသည် ပြည်သူပိုင်လမ်းများကို အသုံးပြုရပြီး လမ်းပိတ်ဆို့မှုများ၊ အနှောင့်အယှက်များ ဖြစ်ပေါ်လာနိုင်သည်။

ပြည်သူနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေး။ ပြန်လည်မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းကြောင့် ဆောက်လုပ်ရေးပစ္စည်းများကို သိုလှောင်ခြင်းနှင့် ကိုင်တွယ်ခြင်းများ၊ စက်ပစ္စည်းများနှင့် ကိရိယာများ ရွေ့လျားခြင်းနှင့် တုန်ခါမှုနှင့် ဆူညံသံများ ဖြစ်ပေါ်ခြင်းကြောင့် သတ်မှတ်ထားသည့်နေရာတွင် အလုပ်လုပ်နေသည့် ပြည်သူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးပြဿနာကို ဖြစ်ပေါ်စေသည်။ ဤ အကျိုးသက်ရောက်မှုမှာ ယာယီဟု မှတ်ယူနိုင်သော်လည်း ပြည်သူနှင့် ဝန်ထမ်းများကို ကာကွယ်ရန်နှင့် အကျိုးသက်ရောက်မှုကို လျော့ချရန် လျော့ချရေး တိုင်းတာချက်များ လိုအပ်နေဆဲ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ပိုင်ဆိုင်မှုများ။ ပြီးခဲ့သည့် ရေမြောင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းအတွင်း ဆောက် လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အရင်းအမြစ်များ ရှာဖွေတွေ့ရှိ နိုင်သည့် ကိစ္စမျိုး ဖြစ်ပျက်ခဲ့ပါသည်။ ထို့အပြင် အချို့သော စီမံကိန်းခွဲ လုပ်ငန်းခွင်ဧရိယာများတွင် ယဉ်ကျေးမှု (သို့) ဘာသာရေး အဆောက်အအုံများနှင့် ၎င်းတို့၏ မရှိမဖြစ် တန်ဖိုးထားမှုများသည် ပြန်လည်မွမ်းမံရေး လုပ်ငန်းများကြောင့် ဆိုးရွားစွာ ထိခိုက်သွားနိုင်ခြင်းများ ရှိနိုင်ကြောင်း သတိပြုရပါမည်။ အဆိုပြုစီမံကိန်းခွဲများ၏ ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှု များကိုလျော့ချရန် ရှေးဟောင်း သုတေသနဆိုင်ရာ အရင်းအမြစ်များ အတွက် အခွင့်အရေးရှာဖွေတွေ့ရှိနိုင်သည့် ပြဌာန်းချက်များသည် အသေးစိတ်နှင့် တိကျသော ESMF တွင် ထည့်သွင်းသင့်သည်။

ဇယား ၉ ဆောက်လုပ်ရေးမစမီ၊ ဆောက်လုပ်စဉ်နှင့် ဆောက်လုပ်ပြီးချိန်တွင် အဆိုပြု အကြောင်းအရာ ၃
စီမံကိန်းခွဲ၏ ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများ

စဉ်	စီမံကိန်းခွဲနှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များ	ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ သက်ရောက်မှု ပြဿနာများ	ဖြစ်နိုင်သည့် အခြေအနေ	အပိုင်းများ		
				ဆောက်လုပ်ရေးမစမီ	ဆောက်လုပ်စဉ်	ဆောက်လုပ်ပြီး
၁	ပြည်သူ့အဆောက်အအုံ ဝန်ထမ်းနေအိမ်များနှင့် လုပ်ငန်းများ နေရာရွှေ့ပြောင်းခြင်း	ပြည်သူ့အဆောက်အအုံ နေအိမ်များရွှေ့ပြောင်းခြင်း (ယာယီ)	အသင့်အတင့်			
		ပြည်သူပိုင်ရေးအတွင်းရှိ ဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်းများရွှေ့ပြောင်းခြင်း (ယာယီ)	အသင့်အတင့်			
၂	ပြည်သူ့အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံခြင်း	ပုံသဏ္ဌာန်နှင့် အနုပညာများဆုံးရှုံးခြင်း	နိမ့်			
		ပြည်သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေး	နိမ့်			
		တုန်ခါမှုကြောင့် အနီးအနားအဆောက်အအုံများ တုန်ခါမှု သက်ရောက်ခြင်း	အသင့်အတင့်			
		သမိုင်းဝင်နှင့် ရှေးဟောင်းလက်ရာများ ဆုံးရှုံးခြင်း	အသင့်အတင့်			
၃	လုပ်အား	ဒေသခံများအကြား မကျေနပ်မှုများ (အလုပ်သမားခွဲဝေမှု၊ အခွင့်အရေးနှင့် အကျိုးကျေးဇူးများ)	အသင့်အတင့်			
		အလုပ်သမားများအကြား မတူညီသည့် ယဉ်ကျေးမှုကြောင့် ဖြစ်ပေါ်လာသော ဒေသခံများအကြား မကျေနပ်မှုများ	အသင့်အတင့်			
၄	လုပ်ငန်းခွင် ထိန်းသိမ်းခြင်း	ယာဉ်လမ်းကြောပိတ်ဆို့မှုအတွက် လုပ်ဆောင်ချက်များ ကန့်သတ်ခြင်း	အသင့်အတင့်			
		အမှိုက်နှင့် ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်း	အသင့်အတင့်			
		အလုပ်သမားများ၏ ကျန်းမာရေး နှင့် လုံခြုံမှု အန္တရာယ် လျော့ချရန်	အသင့်အတင့်			
		ဒေသခံများ၏ ကျန်းမာရေးနှင့် လူမှုနေထိုင်မှုဘဝ သက်ရောက်မှုများ (ရှိပြီးသော လူမှုရေးပတ်သက်မှုများ အပေါ်တွင် နှောင့်ယှက်ခြင်းနှင့်ရောဂါများ)	အသင့်အတင့်			
၅	ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများ	အသုံးမပြုသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ	နိမ့်			
၆	တိကျသည့် လူမှုရေး ပြဿနာများ	အလုပ်သမားဦးရေမြင့်မားလာသည့်အတွက် HIV/ AIDS ကူးစက်မှု မြင့်မားလာခြင်း	အသင့်အတင့်			
၇	ကျား/မရေးရာ ပြဿနာ	အမျိုးသမီးနှင့် ကလေးများ၏ အလုပ်ဝန် ပိုလာခြင်း	အသင့်အတင့်			

၄.၂.၄ လူမှုရေးဆိုင်ရာ ထိခိုက်မှု လျော့ချရေး တိုင်းတာချက်များ

ဖြစ်ပေါ်လာနိုင်သော လူမှုရေးဆိုင်ရာ သက်ရောက်မှုများ လျော့ချရေးတိုင်းတာချက်များတွင်-

ပြည်သူလူထုနေထိုင်သောနေရာများနှင့် လုပ်ငန်းများကို နေရာရွှေ့ပြောင်းခြင်း၊ ဈေးဌာန၊ ဈေးသာယာရေး ကော်မတီအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ဆက်သွယ်မှုကောင်းမည့် လုပ်ဆောင်ချက်များနှင့် နေထိုင်သူများနှင့် လုပ်ငန်းများကို နှောင့်ယှက်မှု အနည်းဆုံးလုပ်ဆောင်နိုင်မည့် အချိန်ဇယားတို့ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများသည် စီမံကိန်းခွဲအတွင်းနေထိုင်သည်ဆိုလျှင် ထိုဝန်ထမ်း များ၏ နေအိမ်များကို အနှောင့်အယှက်မဖြစ်စေဘဲ လုပ်ငန်းများကို မည်သို့ဆောင်ရွက်နိုင်မည်ကို ဆုံးဖြတ်ရန် နှင့် ထိုသို့ပြုလုပ်ခြင်းကြောင့် ဝန်ထမ်းများကို မလိုအပ်ဘဲ ယာယီနေရာရွှေ့ပြောင်းမှုများကို လျော့ချရပါမည်။ ဈေးအတွင်း ပြန်လည်မွမ်းမံမှုများဆောင်ရွက်ရလျှင် ဖြစ်ပေါ်နိုင်သော အနှောင့်အယှက် များကို လျော့ချရန် အလုပ်ချိန်ပြင်ပတွင် လုပ်ငန်းများကို အကောင်အထည်ဖော်သည့် ချဉ်းကပ်ခြင်းနည်း လမ်းကို ထည့်သွင်း စဉ်းစားရမည်။

အန္တရာယ်ကင်းရှင်းစွာ လမ်းအသုံးပြုမှု ဝန်ထမ်းကြိုပို့ယာဉ်များ၊ ဆောက်လုပ်ရေးအတွက် ပစ္စည်းများ၊ ကိရိယာများနှင့် စက်ပစ္စည်းများကို သယ်ဆောင်ပေးသည့်ယာဉ်များသည် ပြည်သူပိုင်လမ်းများကို အသုံးပြုပြီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်သည်။ သင်တန်းပေးထားသည့် စီမံကိန်းဝန်ထမ်းများသည် စီမံကိန်း၏ အဝင်နှင့် အထွက်နေရာများတွင် စောင့်၍ စက်ပစ္စည်း၊ ကိရိယာနှင့် အခြားဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်များကို ယာဉ်ကြောမပိတ်ဆို့အောင် စီမံခန့်ခွဲပေးမည်။

ပြည်သူနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေး ပြန်လည်မွမ်းမံခြင်းဆိုင်ရာများ လုပ်ဆောင်နေခြင်း ကြောင့် ဆောက်လုပ်ရေးပစ္စည်းများကို သိုလှောင်ခြင်းနှင့် ကိုင်တွယ်ခြင်းများ၊ စက်ပစ္စည်းများနှင့် ကိရိယာများ ရွှေ့လျားခြင်းနှင့် တုန်ခါမှုနှင့် ဆူညံသံများ ဖြစ်ပေါ်ခြင်းကြောင့် သတ်မှတ်ထားသည့်နေရာတွင် အလုပ်လုပ်နေသည့် ပြည်သူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုံခြုံရေးပြဿနာကို ဖြစ်ပေါ်စေသည်။ ဤအကျိုးသက်ရောက်မှုမှာ သဘာဝအားဖြင့် ယာယီဟု မှတ်ယူနိုင်သော်လည်း ပြည်သူနှင့် ဝန်ထမ်းများကို ကာကွယ်ရန်နှင့် သက်ရောက်မှုကို လျော့ချရန်နှင့် ပြည်သူနှင့် ဝန်ထမ်းတို့၏ ကာကွယ်ရန်တိုင်းတာချက်များ လိုအပ်နေဆဲ ဖြစ်သည်။

ရှုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု ပိုင်ဆိုင်မှုများ ပြီးခဲ့သည့် ရေနှုတ်မြောင်းများအဆင့်မြှင့်တင်ရေးလုပ်ငန်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ရှုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှု အရင်းအမြစ်များ ရှာဖွေတွေ့ရှိနိုင်သည့်ကိစ္စမျိုး ဖြစ်ပွားခဲ့ပါသည်။ YCDCPS များနှင့် တွေ့ဆုံဆွေးနွေး၍ ရှာဖွေတွေ့ရှိမှုများအား တုံ့ပြန်ပုံ၊ သိသာထင်ရှားမှုများအား သတင်းပို့ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းရပ်များတို့ကို လုပ်ဆောင်ရပါမည်။ ထို့အပြင် အချို့သော စီမံကိန်းခွဲ လုပ်ငန်းခွင်ဧရိယာများတွင် ယဉ်ကျေးမှု (သို့) ဘာသာရေး အဆောက်အအုံများနှင့် ၎င်းတို့၏ မရှိမဖြစ် တန်ဖိုးထားမှုများသည် ပြန်လည်မွမ်းမံရေး လုပ်ငန်းများကြောင့် ဆိုးရွားစွာ ထိခိုက်သွားနိုင်ခြင်းများ ရှိနိုင်ကြောင်း သတိပြုရပါမည်။ အဆိုပြုစီမံကိန်းခွဲ များ၏ ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုများကိုလျော့ချရန် ရှေးဟောင်းသုတေသနဆိုင်ရာ အရင်းအမြစ်များအတွက် အခွင့်အရေးရှာဖွေတွေ့ရှိနိုင်သည့် ပြဌာန်းချက်များသည် ESMP တွင်အသေးစိတ်နှင့် တိကျစွာထည့်သွင်းသင့်သည်။

၄.၃ အထွေထွေထည့်သွင်းစဉ်းစားချက်များ

၄.၃.၁ အလုပ်သမား စံချိန်စံညွှန်းများ

အမျိုးအစားအလိုက် ကွဲပြားသော လူဦးရေများသည် ကန်ထရိုက်တာများ၊ ကန်ထရိုက်တာအဖွဲ့များ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူများမှ လုပ်သားများအဖြစ် တိုက်တွန်းစုဆောင်းထားသူ

များဖြစ်ရာ အဆိုပါလူများအနေဖြင့် ဒေသန္တရနှင့် အမျိုးသားအလုပ်သမားဥပဒေများနှင့် အခရာကျသော အလုပ်သမားနှင့် အမျိုးသမီးများ လုပ်ငန်းခွင်အခြေအနေ၊ လုပ်သားငှားရမ်းရာတွင် အမျိုးသမီးများကို ခွဲခြားခြင်းမရှိစေရန်နှင့် အမျိုးသမီးများနှင့် အမျိုးသားများကို တန်းတူလုပ်ခနှင့် တန်းတူအလုပ်ပေးရေးတို့ ကဲ့သို့သော မည်သည့်ခွဲခြားမှုမျိုးမှမလုပ်စေရန် အလုပ်သမားစံချိန်စံညွှန်းများကို လိုက်နာရန်လိုသည်။ အခြားသော အလုပ်သမားရေးရာထည့်သွင်းစဉ်းစားချက်များတွင် အဆိုပြုစီမံကိန်းခွဲငယ်များ ဖွံ့ဖြိုးမှုလုပ်ဆောင်ရာတွင် လူသားအရင်းအမြစ်မူဝါဒတွင်လည်း အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ (ဥပမာဆိုရသော် အလုပ်ဆက်ဆံရေး၊ လုပ်ငန်းခွင်အခြေအနေနှင့် အလုပ်ခန့်အပ်ခြင်းများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ခွဲခြားမှုမပြုခြင်းနှင့် တန်းတူအခွင့်အရေးများ၊ စားရိတ်လျှော့ချခြင်းနှင့် မကျေနပ်မှုများ)၊ လုပ်သားအင်အားစုကို ကာကွယ်ခြင်း (ဥပမာ-ကလေးလုပ်သားနှင့် အမွေလုပ်အားပေးခိုင်းစေခြင်း)၊ အလုပ်အကိုင်ဆိုင်ရာ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှု၊ ပြင်ပဖွဲ့အစည်းများ၏ လုပ်သားများနှင့် ပစ္စည်းတင်သွင်းသည့်အဖွဲ့များကို ဒေသန္တရ လိုအပ်ချက်အပေါ် မူတည်၍ အသုံးပြုနိုင်ပါသည်။

အရေးကြီးသတိပြုမှတ်သားရမည့်အချက်မှာ မြန်မာနိုင်ငံသည် အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း သဘောတူညီချက် (၁၉၃၀)၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ အဖွဲ့အစည်းဖွဲ့ခွင့် သဘောတူညီချက် (၁၉၄၈)၊ ဆိုးရွားသောပုံစံများဖြင့် ကလေးလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှု သဘောတူညီချက် (၁၉၉၉) တို့အပါအဝင် အဓိကကျသော နိုင်ငံတကာ သဘောတူညီချက်တို့ကို အတည်ပြုခဲ့သည်။ ရန်ကုန်သည် ကျယ်ပြန့်သော မြို့ပြဖြစ်သည်နှင့်အညီ ကျွမ်းကျင်သောအလုပ်သမားများ၊ အသင့်အတင့် ကျွမ်းကျင်သော အလုပ်သမားများနှင့် မကျွမ်းကျင်သောအလုပ်သမားများ များစွာရှိနေခြင်းကြောင့် စီမံကိန်းခွဲများ၏ လုပ်ငန်းခွင်သို့ အလုပ်သမားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လာနိုင်သော အကျိုးသက်ရောက်မှုများသည် အနည်းငယ်သာဖြစ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကန်ထရိုက်တာများသည် အလုပ်သမားများ၏ ကျင့်ဝတ်နှင့် အရေးယူမှုများအပြင် အလုပ်သမားများ၏ ကျင့်ဝတ်နှင့်ပတ်သက်၍ နေထိုင်သူများမှ မှတ်ပုံတင်တိုင်ကြားနိုင်သော မကျေနပ်မှုများ ဖြေရှင်းရေးယန္တရားကဲ့သို့သော လက်တွေ့ချက်ချင်း အသုံးပြုနိုင်သော အားကောင်းသည့် ယန္တရား (စနစ်)တစ်ခု ရှိသင့်ပါသည်။

၄.၃.၂ ဘာသာရေးအဆောက်အဦများ၏ နေရာပြောင်းရွှေ့မှု

စီးပွားရေးဗဟိုဒေသ CBD တစ်လျှောက် ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုဆိုင်ရာ တည်ထားမှုများသည် လမ်းနှင့်ပလက်ဖောင်းပေါ်တွင် တည်ရှိနေကြပါသည်။ အချို့အကြီးစား တည်ဆောက်မှုများ (ဥပမာ - နတ်စင်အချို့ စသည်)သည် လမ်းမပေါ်ထိ နေရာယူထားကြပါသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ညောင်ပင်များအောက်တွင် သစ်၊ သို့မဟုတ် သတ္တုနှင့် ပြုလုပ်ထားပါသည်။ ရေနုတ်မြောင်းအဆင့်မြင့် တင်ခြင်းတွင်အချို့သော စင်များအား ဖယ်ရှားပေးရမည်ဖြစ်ပြီး အနည်းဆုံး အားဖြင့် ယာယီအသုံးပြုခွင့်ကန့် သတ်ထားရမည်ဖြစ်ပါသည်။ ဤစီမံကိန်းသည် အဆိုပါ ဘာသာရေး အဆောက်အဦများ၏ တည်ရှိမှုအပေါ် သက်ရောက်မှုအတွက် ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဤအဆောက်အဦ ရွှေ့ပြောင်းမည့်နေရာများတွင် ဒေသခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လေးစားမှုကို ရှေးရှု၍ ညှိနှိုင်းဆောင်ရွက်သင့်ပြီး ရွှေ့ပြောင်းခြင်း၊ ရွှေ့ပြောင်းရာတွင် ကျသင့်မည့် ကုန်ကျစရိတ်များကို စီမံကိန်းတည်ဆောက်မှု ကုန်ကျစရိတ်အတွင်းမှ အသုံးပြုသင့်ပါသည်။

၄.၃.၃ အနားယူအပန်းဖြေမှုဆိုင်ရာ အသုံးပြုမှုများ

စီးပွားရေးဗဟိုဒေသအတွင်း ပန်းခြံများနှင့် စိမ်းလန်းသော ဧရိယာများမှာ အကန့်အသတ်ရှိသော ကြောင့် အသက်အရွယ်အမျိုးမျိုးရှိသော ကလေးများသည် လမ်းများပေါ်တွင် ဆော့ကစားကြကြောင်း FGD အဖွဲ့ဝင်များမှ တွေ့ရှိခဲ့သည်။ ကိုယ်တိုင်မျက်မြင် ကိုယ်တွေ့သွားရောက် လေ့လာခြင်း ဖြင့် ထိုအချက်ကို အတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် ပို၍အသက်ကြီးသော ယောက်ျားလေးများ (ဆယ်ကျော်သက်မတိုင်မီနှင့် ဆယ်ကျော်သက်အရွယ်များ)သည် နေ့ခင်းပိုင်းထက် ယာဉ်အသွားအလာ နည်းပါးသော ညနေစောင်း အချိန်၌ လမ်းသွယ်များထဲတွင် ဘောလုံးနှင့် ခြင်းလုံးကစားကြသကဲ့သို့ လမ်းမကြီးများပေါ်တွင်လည်း ကစားကြသည်။

၄.၃.၄ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာများ

လမ်းဘေးဈေးသည်များသည်လည်း ၎င်းတို့ တည်ရှိရာနေရာတွင် ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်ပါက ယာယီအားဖြင့် သက်ရောက်မှု (ထိခိုက်မှု)ခံရမည်ဖြစ်သည်။ လမ်းဘေးဈေးသည်များနှင့် တွေ့ဆုံမေးမြန်းမှုများအရ ၎င်းတို့သည် နှစ်ပေါင်းများစွာအတွင်း ပုံမှန်အားဖြင့် နေရာတစ်နေရာ၊ သို့မဟုတ် နှစ်နေရာတည်း၌သာ ဖွင့်လှစ်လုပ်ကိုင်လာခဲ့ကြကြောင်း ဆိုကြသည်။ ထိုဆိုင်များတွင် တရားဝင်ပိုင်ဆိုင်မှု မရှိသော်လည်း လမ်းဘေးဈေးသည်များသည် ခြေလျင်လမ်းသွားလမ်းလာများပြားမှုနှင့် ပုံမှန်ဖောက်သည် များအနီး ဝန်းကျင်တွင်နေထိုင်မှု စသည့် ပြောင်းလဲနိုင်သောအချက်များပေါ်မူတည်၍ ၎င်းတို့အတွက် စီးပွားရေးအရ အဆင်အပြေဆုံးသော “ကိုယ်ပိုင်နေရာများ”ကို ရယူထားကြသည်။ ရေနုတ်မြောင်းလုပ်ငန်းများကြောင့် လမ်းဘေးဈေးသည်များကို ယာယီနေရာပြောင်းရွှေ့မှုများ လုပ်ဆောင်ပါက ၎င်းတို့၏ဝင်ငွေကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး နေရာရွှေ့ပြောင်းလိုက်သောဈေးသည်မှာ အခြားဈေးသည်၏ “ကိုယ်ပိုင်နေရာကောင်း”တွင် ဝင်ရောက်နေရာယူလိုက်သကဲ့သို့ဖြစ်သွားလျှင် ၎င်းတို့အချင်းချင်းကြား ထိပ်တိုက်တွေ့မှုများလည်း ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လက်ရှိအချိန်တွင် CBD အတွင်းမှ လမ်းဘေးဈေးသည် အများအပြားကို ညဈေးသို့ နေရာရွှေ့ပြောင်းလျက်ရှိသည်။ သို့သော် CBD ၏ အခြားအစိတ်အပိုင်းများတွင် လမ်းဘေး ဈေးသည်များစွာ ဆက်လက်ဖွင့်လှစ်ရောင်းချနေကြဆဲဖြစ်ပြီးထိုလုပ်ငန်းစဉ်မှာ မပြီးဆုံးသေးသော လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ညဈေးသည် လသာမြို့နယ်တွင်အခြေပြုလျက် ကမ်းနားလမ်းတစ်လျှောက် အများအပြားနေရာယူပြီး ဖွင့်လှစ်ထားသည်။ ရေနုတ်မြောင်း ရေတံခါးများနှင့် ဆက်စပ်ရေမြောင်း တစ်မြောင်းမှာ ကမ်းနားလမ်းတစ်လျှောက် သွယ်တန်းထားသည်။ လက်ရှိတည်ရှိ နေပြီးသော ရေနုတ် မြောင်း အဆောက်အအုံများကို အဆင့်မြှင့်တင်မှုများပြုလုပ်ပါက ကမ်းနားလမ်းတစ်လျှောက်တွင် တည်ဆောက်ရေးလုပ်ငန်းများ အများအပြားလုပ်ဆောင်ရမည်ဖြစ်ပြီး ညဈေး၏ အချို့အပိုင်းများကို ပိတ်သိမ်းရ နိုင်ခြေရှိသည်။

ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်ပါက ဆိုင်ခန်းများ၏ အရှေ့ဘက်သို့ လမ်းသွားလမ်းလာများ သွားရောက်ရန် ခက်ခဲမှုများလည်း ယာယီဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် ဆိုင်ပိုင်ရှင် များအတွက် ရောင်းရသည့်ပမာဏနှင့် ဝင်ငွေကျဆင်းမှုများ ဖြစ်ပေါ်နိုင်သည်။ လက်တွေ့အခြေအနေတွင် အိမ်များနှင့် လုပ်ငန်းများ (ဥပမာ - စတိုးဆိုင်များ စသည်) ရှေ့ရှိ ရေမြောင်းများ ပေါ်တွင် ရေနုတ်မြောင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း သွားလာမှု အဆင်ပြေစေရန်ဆောင်ရွက်ရပါမည်။ တစ်ခါတစ်ရံ လက်ရန်းမပါသော ပျဉ်ပြားချပ်များဖြင့် ယာယီတံတားငယ်လေးများထိုးကာ ဖြတ်သန်းသွားလာခြင်း ကြောင့် အနည်းငယ် အန္တရာယ်ရှိနိုင်ပါသည်။

၄.၃.၅ ဘာသာရေးနှင့် ယဉ်ကျေးမှုပွဲတော်များ

CBD အတွင်းရှိ လမ်းများကို အမျိုးမျိုးသော ဘာသာရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့များက ပွဲတော်အမျိုးမျိုးအတွက် ကာလအပိုင်းအခြားအလိုက် အသုံးပြုကြသည်။ တစ်ခါတစ်ရံတွင် ထိုသို့သောပွဲများမှာ ချီတက်လမ်းလျှောက်ပွဲများဖြစ်ကြပြီး အခြားပွဲများမှာမူ တစ်နေရာတည်းတွင် ပြုလုပ်ခြင်းဖြစ်သည်။ ပွဲတော်၏သဘောသဘာဝမှာ ထိုနေရာတွင် တည်ရှိသည့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့များအပေါ်တွင် မူတည်သည်။ ဥပမာအားဖြင့် လသာမြို့နယ် အတွင်း နေထိုင်သည့် လူဦးရေ၏ များပြားသောအချိုးအစားမှာ တရုတ်လူမျိုးများဖြစ်ကြပြီး ထိုနေရာတွင် တရုတ်နှစ်သစ်ကူး ကာလ၌ ပျော်ပွဲရွှင်ပွဲများ အများအပြားပြုလုပ်လေ့ရှိသည်။ ထို့အပြင် ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပုံမှန် အားဖြင့်ပြုလုပ်ကြသည့် လမ်းအလိုက် ဗုဒ္ဓဘာသာတရားပွဲများကြောင့် လမ်းများကို ညနေပိုင်းမှစ၍ ရက် အနည်းငယ်ခန့် ဆက်တိုက်ပိတ်ထားလေ့ရှိသည်။

၄.၃.၆ အထွေထွေလိုအပ်ချက်များ ဝန်ဆောင်မှု (ဥပမာ - ရေ/မီးပိုက်လိုင်း များ)

ဦးတည်အုပ်စုဖွဲ့ဆွေးနွေးခြင်း (FGD) များတွင် ပါဝင်သူများနှင့် ရာအိမ်မှူးများ၏ ပြောဆိုချက်များ အရ ရေနုတ်မြောင်းလုပ်ငန်းများသည် ရေပိုက်သွယ်တန်းမှုတွင် ယာယီအနှောင့်အယှက်များ ဖြစ်ပေါ်စေသည်။ အိမ်များ၏ရှေ့ဘက်သို့ ဝင်ရောက်သော ရေပိုက်များတွင် အကာအရံအဖုံးအအုပ် မရှိဘဲဖြစ်နေတတ်ပြီး ရေနုတ်မြောင်းလုပ်ငန်းများဆောင်ရွက်စဉ်တွင် ပျက်စီးသွားတတ်သည် (သို့) ရွှေ့ပြောင်းရန် လိုအပ်တတ်သည်။ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံသတ်မှတ်ချက်များတွင် ရေနုတ်မြောင်းစနစ်အတွင်း ရေပိုက်များကို မထားရှိသင့်ကြောင်း ဆိုထားသည်။ စီမံကိန်း၏ဒီဇိုင်းနှင့် ဘဏ္ဍာရေးပိုင်းတွင် ရေပိုက်များကို ရေနုတ်မြောင်းစနစ်ပြင်ပ၌ ပြန်လည်သွယ်တန်းရန်အတွက် ထည့်သွင်းဆောင်ရွက်သင့်သည်။

၄.၃.၇ ဆောက်လုပ်ရေးအမှိုက်များ စွန့်ပစ်ခြင်း

ရန်ကုန်၏ စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသော အခြေခံကျသည့် နေရာတစ်ခုစီအတွင်း၌သာ (သို့) ခရိုင်များ (အရှေ့၊ အနောက်၊ တောင်၊ မြောက်) စသဖြင့် ခွဲခြားထားပြီး သတ်မှတ်ထားသော စွန့်ပစ်ပစ္စည်း စွန့်ပစ်သည့် နေရာများရှိသည်။ ဥပမာ- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနောက်ပိုင်းခရိုင်အတွင်းရှိ CBD ဧရိယာတွင် အမှိုက်များကို စုဆောင်းရှင်းလင်းပြီး ဖယ်ရှားရန် အတွက် လှိုင်သာယာမြို့နယ်အတွင်း တည်ရှိသော ထိန်ပင်သုသာန်သို့ သွားရောက်စွန့်ပစ်သည်။ ထို သုသာန်သည် ရန်ကုန်မြို့၏ အကြီးဆုံးသုသာန်တစ်ခုဖြစ်သည်။ CBD ဧရိယာအတွင်းရှိ ရေနုတ်မြောင်း အများစုအတွင်းမှ တူးဖော်ရရှိသော မြေကြီးများကို ဒဂုံတောင်-မြောက် လမ်းဆုံအနီးရှိ စီမံကိန်းနေရာ အသစ်သို့ စွန့်ပစ်သည်။ သတ်မှတ်ထားသော စွန့်ပစ်ပစ္စည်း စွန့်ပစ်မည့်နေရာသည် ESMF တွင် ပါဝင်ရမည်။ စွန့်ပစ်ပစ္စည်းများ သွားရောက်စွန့်ပစ်နေသည့် လူတစ်ယောက်ချင်းစီသည် စံသတ်မှတ်ထားသည့် ဘေးရန်ကင်းရှင်းရေးလမ်းညွှန်ချက်များကို လိုက်နာပြီး အထူးသဖြင့် ဘေးဥပဒ်ဖြစ်စေနိုင်သော ပစ္စည်းများကို ကိုင်တွယ်ရပါက အကာအကွယ်ဖြစ်စေမည့် အဝတ်အစားများ ဝတ်ဆင်ရမည်မှာ အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။ ထို့အပြင် ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်သည့်နေရာများသည် သင့်လျော်မှန်ကန်မှု ရှိပြီး သက်ရှိများ၏ သဘာဝနေထိုင်စားသောက်မှုပုံစံများကို ထိခိုက်စေခြင်းမရှိကြောင်း၊ စွန့်ပစ်ပစ္စည်းများက ဘေးပတ်ဝန်းကျင်ကို ညစ်ပတ်စေခြင်းမရှိကြောင်း သေချာစေရန် သင့်လျော်သော ထုပ်ပိုးပစ္စည်းများဖြင့် ထည့်သွင်းထုပ်ပိုးလျက် စွန့်ပစ်ရမည်ဖြစ်သည်။ ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းအများအပြား ထွက်ပေါ်လာလျှင် ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကို တိုင်းတာရန်လည်း စဉ်းစားသင့်သည်။

၅.၀ ကျား၊ မ တန်းတူညီမျှရေး ဆိုင်ရာကို ထည့်သွင်းစဉ်းစားခြင်း

စီမံကိန်းခွဲကို ပြင်ဆင်ရာတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာနှင့် ဆက်စပ်နေသော အခန်းကဏ္ဍများကို ထည့်သွင်းစဉ်းစားခြင်းသည် အရေးပါသော အချက်အလက်တစ်ခုအဖြစ် ပါဝင်သည်။ အဆိုပြုထားသော စီမံကိန်းခွဲ တည်နေရာများကို သိရှိပြီးလျှင် ကျား၊ မ တန်းတူညီမျှရေး ဆိုင်ရာပြဿနာများကို ခွဲခြားဖော်ထုတ်နိုင်ရန်၊ ဒေသခံတို့၏ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံနိုင်ရန်အတွက် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆက်ဆံရေးများနှင့်ပတ်သက်သည့် အခြေခံအသိပညာများရှိရန် အရေးကြီးသည်။ ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာကို တုံ့ပြန်မှုရှိသော လူမှုရေးအကဲဖြတ်ချက်သည် ကွဲပြားသော လူအုပ်စုများ (ဦးရေနည်းပါးသော တိုင်းရင်းသားမျိုးနွယ်စုများနှင့် ထိခိုက်လွယ်သော အုပ်စုများ - အမျိုးသမီးများနှင့် အမျိုးသား/အမျိုးသမီး လူငယ်များနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ)၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပျော်ရွှင်ရေးတို့အပေါ်တွင် ဖြစ်ပေါ်နိုင်ခြေရှိသည့် အကျိုးသက်ရောက်မှုများကို ဖော်ထုတ်နိုင်ရန်အတွက် အရေးပါသည့်သတင်းအချက်အလက်များကို ပေးအပ်နိုင်သည်။ အောက်ပါခေါင်းစဉ်ခွဲများ၌ အခြေခံအသိပညာများ ဖော်ထုတ်ရန်နှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ ခွဲခြမ်း စိတ်ဖြာမှု လုပ်ဆောင်နိုင်ရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အရေးပါသောအတွေးအမြင်များ ပါဝင်သည်။

၅.၁ နိုင်ငံတော်အဆင့် ဥပဒေများနှင့် ဥပဒေဆိုင်ရာ မူဘောင်

အဖွဲ့အစည်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများသည် အမျိုးသမီးများ၏ အခွင့်အရေးကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အဆင့်အတန်းကို တိုးတက်စေရန်အတွက် အလွန်ကောင်းမွန်သည့် အလားအလာများကို ပေးစွမ်းနိုင်သည်။ သို့သော်လည်း ယဉ်ကျေးမှုအရ စွဲမြဲစွာအမြစ်တွယ်နေသည့် သတ်မှတ်ချက်များ ကျန်ရှိနေသေးပြီး စီးပွားရေးအခွင့်အလမ်းများ၊ ပစ္စည်းပိုင်ဆိုင်မှု (ဥပမာ - မြေယာ)၊ အိမ်တွင်း မှုတ်စွများတွင် လွှမ်းမိုးမှုနှင့် ပါဝင်ဆောင်ရွက်မှုများ၊ လူမှုအဖွဲ့အစည်းလိုက် ဆုံးဖြတ်ချက်ချမှတ်မှု စသော ကိစ္စရပ်များတွင် အမျိုးသားနှင့် အမျိုးသမီးများကြားတွင် လိင်ကိုအခြေခံလျက် ခွဲခြားဆက်ဆံမှုများကို ဖြစ်စေသလို ယေဘုယျအားဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို ဖိနှိပ်မှုများလည်း ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)နှင့် ကုလသမဂ္ဂ အမျိုးသမီးများဆိုင်ရာအဖွဲ့တို့သည် အခြေအနေ ခွဲခြမ်းစိတ်ဖြာမှုတစ်ရပ်ကို အပြီးသတ်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ သာတူညီမျှမှုနှင့် အမျိုးသမီး အခွင့်အရေးဆိုင်ရာများတွင် အဓိကကျသောစိန်ခေါ်မှုများ ရှိနေသေးကြောင်း ကောက်ချက်ချခဲ့သည်။ ဥပဒေဆိုင်ရာ မူဘောင်များနှင့် ဥပဒေဆိုင်ရာစနစ်၏ အဆင့်အမျိုးမျိုးကြားတွင် ဆက်သွယ်ပြောဆိုမှုများမှာ ဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ မူဝါဒနှင့် လက်တွေ့အသုံးချမှု ကွဲပြားနေခြင်း၊ ဆက်စပ်နေသော အပိုင်းကဏ္ဍများတွင် တိုးတက်ဖွံ့ဖြိုးမှုအခြေအနေများ ဆန့်ကျင်ဘက်ဖြစ်နေခြင်း (ဥပမာ - ပညာရေးပိုင်းတွင် တိုးတက်မှုများဖြစ်ပေါ်သော်လည်း အလုပ်ခန့်အပ်မှုအပိုင်းတွင် တိုးတက်မှု နှေးကွေးနေခြင်း) များက လူမှုစီးပွားရေး အပြောင်းအလဲများတွင် ကျား၊ မ တန်းတူညီမျှရေး ဆိုင်ရာသာတူညီမျှမှုနှင့် အမျိုးသမီး အခွင့်အရေးများသည် အပြည့်အဝဖြစ်ပေါ်သေးကြောင်း ဖော်ပြနေသည်။ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် ရေးဆွဲချမှတ်ရမည့် ဥပဒေများနှင့် မူဝါဒများအတွက် စံများကို သတ်မှတ်ပေးသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ဖြစ်သည့် အမျိုး

သမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပျောက်ရေး သဘောတူစာချုပ် (CEDAW) တွင် သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် ၁၉၉၁ ခုနှစ်၌ အဖွဲ့ ဝင်နိုင်ငံဖြစ်လာခဲ့သလို လူကုန်ကူးမှုများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးများကို လူကုန်ကူးမှုများကို ကာကွယ်တားဆီးရန်၊ ဖိနှိပ်ရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် သဘောတူညီချက်တွင်လည်း ၂၀၀၄ ခုနှစ်တွင် ပါဝင် လာခဲ့သည်။ မြန်မာနိုင်ငံသည် ဘေဂျင်းကြေငြာချက်နှင့် လက်တွေ့အကောင်အထည်ဖော်ရေး အခွင့် အလမ်းများ (၁၉၉၅) ၊ ထောင်စုနှစ်ကြေညာချက်နှင့် ရည်မှန်းချက်ပန်းတိုင်များ (၂၀၀၀)၊ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် ၁၇ ချက် ပါဝင်သည့် ၂၀၁၅ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် တို့ကိုလည်း တရားဝင်ထောက်ခံခဲ့သည်။ အစိုးရသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အခြေခံသဘောတူစာချုပ်(၂)ရပ်ဖြစ်သည့် အတင်းအကျပ်ခိုင်းစေမှု၊ ကလေးလုပ်သားအသုံးပြုမှုတို့၏ အဆိုးရွားဆုံးနည်းလမ်းများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ အဓိကကျသည့် သဘောတူစာချုပ်များဖြစ်သော မျှတစွာ လုပ်ခပေးချေမှု၊ ခွဲခြားဆက်ဆံမှုနှင့် အငယ်ဆုံး အသက်သတ်မှတ်ချက်တို့မှာမူ လက်တွေ့အသက်ဝင်လာခြင်း မရှိသေးပေ။ မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) အမျိုးသမီးများကော်မတီနှင့် အမျိုးသမီးများနှင့်ကလေးများ၏ အခွင့် အရေးကို ကာကွယ်ရေးနှင့် မြှင့်တင်ရေး ASEAN ကော်မရှင်တို့တွင် တက်ကြွသောအဖွဲ့ဝင်တစ်နိုင်ငံလည်း ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလတွင် နိုင်ငံသားအားလုံး၏ ဆန္ဒခံယူပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေရွေးချယ်မှုသည် ၂၀၁၁ ခုနှစ်တွင် အသက်ဝင်ခဲ့ပြီး “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရပိုင်ခွင့်ပေးရမည်” (အခန်း ၈၊ အပိုဒ် ၃၄၇) နှင့်၊ “ နိုင်ငံတော်သည် ပြန်ထောင်စုသမ္မတ နိုင်ငံ တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ”(အခန်း ၈၊ အပိုဒ် ၃၄၈) ဟုဖော်ပြထားသည်။ ဖွဲ့စည်းပုံအောက်တွင်လည်း အမျိုးသမီးများကို အမျိုးသားများကဲ့သို့ တူညီသော အခွင့်အရေးနှင့် လုပ်အားခရရှိစေရေး “ အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့်အရေး နှင့် လစာတို့ကို ခံစားခွင့်ရှိသည်” (အခန်း ၇၊ အပိုဒ် ၃၅၀) ဟု ဖော်ပြထားသည်။ CEDAW ကော်မတီလေ့လာစစ်ဆေးရေးအစီရင်ခံစာ(၂၀၀၈) တွင် ဖော်ပြချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (အခန်း ၇ ၊ အပိုဒ် ၃၅၂) တွင် ဖော်ပြထားသော “ နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင် ဖြစ်စေ၊ နိုင်ငံဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင် ဖြစ်စေ၊ သတ်မှတ်သော အရည်အချင်း နှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာ ဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုး သားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ” ဟူသော ဖော်ပြချက်သည် ကွဲလွဲမှုရှိသည်ကို တွေ့ရသည်။

ကျား၊ မရေးရာ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏လုပ်ပိုင်ခွင့်အစီစဉ်များကို လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ဦးစီးဆောင်ရွက်နေသည်။ ၁၉၉၅ ဘေဂျင်းလုပ်ရှား မှုစီမံကိန်းအရ ဧရိယာ ၁၂ ခုတွင် အမျိုးသမီးများစွမ်းရည် ပိုမိုမြှင့်တင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီ အစဉ်ကို အောက်တိုဘာ ၂၀၁၃ ခုနှစ်တွင် မဟာဗျူဟာကျ အမျိုးသားအဆင့် စီမံကိန်း (၂၀၁၃-၂၀၂၂) အဖြစ် ဝန်ကြီးဌာနမှ ကြေငြာခဲ့သည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၁၉၉၆ တွင် တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာကော်မတီ

သည် အမျိုးသမီးများအဆင့် ထပ်ဆင့်မြှင့်တင်ရေးအတွက် ဝန်ကြီးဌာနများအတွင်း မူဝါဒ နှင့် ဆုံးဖြတ်ချက် ချမှတ်မှုများအတွက် တာဝန်ရှိသောအဖွဲ့ဖြစ်သည်။ ထို့အပြင် အစိုးရ၏ ရှေးရှုလုပ်ဆောင် ဦးတည်ချက် အနေဖြင့် အမျိုးသမီးရေးရာအဖွဲ့သည် အစိုးရမဟုတ် သောအဖွဲ့အစည်းအနေဖြင့် မြန်မာအမျိုးသမီးရေးရာ အတွက် အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါသည်။

UNDP ကျား၊ မ မညီမျှမှု ညွှန်းကိန်းသည် နိုင်ငံရေးလုပ်ပိုင်ခွင့်လွှဲအပ်မှု၊ ပညာရေး၊ အလုပ်သမား အင်အားနှင့် ကျန်းမာရေးအပေါ်အခြေခံသော နိုင်ငံများ၏မညီမျှမှု တိုင်းတာချက်တစ်ခုပင်ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ကျား၊ မ မညီမျှမှုညွှန်းကိန်း (GII) သည် ၁၈၆ နိုင်ငံတွင် အဆင့် ၈၅ နှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံနိုင်ငံများတွင် အဆင့် ၅ နေရာအဖြစ် သတ်မှတ်ခြင်းခံရသည်။ OECD ဖွံ့ဖြိုးရေးဗဟို၏ လူမှုရေးအဖွဲ့ အစည်းနှင့် ကျား၊ မ အညွှန်းကိန်း (SIGI) တွင် မြန်မာနိုင်ငံသည် လူမှုအဖွဲ့အစည်းများတွင် ကျား၊မ ခွဲခြား ဆက်ဆံသည့်အဆင့် (0.22<SIGI<0.35) တွင် အမြင့်ဆုံး နိုင်ငံထဲတွင် ပါဝင်သည်ဟု သတ်မှတ်ခံရသည်။ ဤအခြေအနေသည် ဓလေ့ထုံးတမ်း ဥပဒေ၊ လူမှုရေးစံနှုန်းနှင့် လက်တွေ့ဆောင်ရွက် မှုတို့တွင် ခွဲခြားဆက်ဆံခြင်းများ ရှိနေသော နိုင်ငံများအတွက် သတ်မှတ်ချက်ဖြစ်သည်။

မြန်မာနိုင်ငံသည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်များတွင် ကျား၊ မ စာတတ်မြောက်မှု ရှိပြီး နှင့် ၂၀၁၂ ခုနှစ်တွင် အမျိုးသမီးအများစုသည် အဆင့်မြင့်ပညာရေး၌ အမျိုးသားများ နှင့်ယှဉ်ပြီး ပါဝင် လာခဲ့သည်။ သို့သော် ထိုသို့တိုးတက်မှုမှာ ပညာရေးကဏ္ဍတွင်သာ ရှိပြီး အလုပ်အကိုင်ကဏ္ဍ အလုပ်ရရှိမှု၌ (အမျိုးသမီး ၅၃.၉ % အောက်၊ အမျိုးသား ၈၂.၁ %)၊ အလုပ်လက်မဲ့ကဏ္ဍ၌(အမျိုးသမီး ၄၁ % ကျော်၊ အမျိုးသား ၃၅% ခန့်)ရှိနေပါသည်။ အမျိုးသမီးများသည် တရားမဝင်အလုပ်အကိုင်နေရာများ၌ အမျိုးသားများထက် ပိုမိုပါဝင်လုပ်ကိုင်ရပြီး တရားဝင်အလုပ်အကိုင်များ၌လည်း အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုအဆင့်နှင့် ၎င်းထက်နိမ့်သောအဆင့်များတွင် လုပ်ကိုင်ရပြီး အဆင့်မြင့်စီမံခန့်ခွဲမှု အဆင့်များ၌ အမျိုးသမီးအနည်းစုသာ လုပ်ကိုင်ရပါသည်။ ထိုသို့ ပညာရေး အခွင့်အလမ်းမတူညီမှုနှင့် အလုပ်ခန့်ထား မှုတွင် တန်းတူအခွင့်အရေး မရရှိမှုတို့ ဖြစ်ပေါ်ရခြင်းအကြောင်းမှာ ရှေးရိုးစွဲအယူအဆအရ အမျိုးသမီးများ ကို အမျိုးသားများနှင့် ခွဲခြားရှုမြင်ကြသောကြောင့် ဖြစ်သည်။ CEDAW ကော်မတီသည် ၂၀၀၈ ခုနှစ် အဖွဲ့အစည်းတွင် များစွာသော အမျိုးသမီးများအား အမေများအဖြစ် ဖော်ပြခဲ့သည်။ ADB, UNDP, UNFPA and UN Women (၂၀၁၆) စသော ကျယ်ပြန့်သည့် အစီရင်ခံစာများတွင် အမျိုးသမီးများအနေဖြင့် စွမ်းဆောင်နိုင်မှုနှင့် ဆုံးဖြတ်ချက်ချခြင်းများတွင် ပိုမိုအားနည်းသည်ဟု ဓလေ့ထုံးတမ်းများက ယုံကြည်ထား ကြောင်း ဖော်ပြခဲ့သည်။ ထိုကဲ့သို့သောယုံကြည်မှုများက လူထုဆွေးနွေးပွဲ နှင့် ဆုံးဖြတ်ချက်ချခြင်းများ တွင် အမျိုးသမီးများ၏ ပါဝင်မှုအား ကန့်သတ်ချက် ဖြစ်စေခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် ဘေဂျင်း လှုပ်ရှားမှုလုပ်ငန်းစဉ်၏ သတ်မှတ်ချက်ဖြစ်သော အမျိုးသမီးများ နိုင်ငံ ရေးတွင် ပါဝင်မှု ၃၀% ရှိရေးသည် မြန်မာနိုင်ငံတွင် ဝေးကွာလျက်ရှိပါသည်။ ပါလီမန်အဆင့်အားလုံးတွင် ရွေးကောက် ထားသောနေရာများအနက် အမျိုးသမီးများ ပါဝင်မှုသည် ၂၀၁၃ ခုနှစ်တွင် ၄.၆% သာရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၁၂.၉% အထိ တိုးတက်လာခဲ့သည်။ နိုင်ငံတစ်ခု၏ ဥပဒေပြုအဖွဲ့လေးပုံတစ်ပုံသည် အမျိုးသားများသာ အဓိကပါဝင်သော တပ်မတော်အတွက် သီးခြားထားရှိသည်။ ၂၀၁၄ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အမျိုးသမီးဝန်ကြီးနေရာ ၂.၄% ရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ် တွင် ကျေးရွာအုပ်စုပေါင်း နှင့် ရပ်ကွက် (၁၆၇၄၃) ၌ အုပ်ချုပ်ရေးမှူးရာထူးများတွင် အမျိုးသမီး ၄၂ နေရာ ရှိခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး နေရာများတွင်မူ ၂၀၁၃ ခုနှစ်အထိ အမျိုးသမီးအုပ်ချုပ်ရေးမှူးများ မရှိသေးပါ။

၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့မှ ထောက်ပံ့သော Justice Base ၏ လက်တွေ့ပူးပေါင်းပါဝင်သော သုတေသနတွေ့ရှိချက်အရ ယေဘုယျအားဖြင့် အမျိုးသမီးများသည် မကျေနပ်မှုများကို ဆုံးဖြတ်ပေးမည့် ယေဘုယျအားဖြင့် အမျိုးသားများဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ (သို့) ၎င်းတို့၏ လက်ထောက်များထံသို့သာ သွားရသောကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးများတွင် အမျိုးသမီးကိုယ်စားပြုမှု နည်းပါးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အငြင်းပွားဖွယ်ကိစ္စရပ်များကို ဥပဒေစနစ်အရ ဖြေရှင်းခြင်းထက် ရိုးရာဓလေ့အရ ပြဿနာဖြေရှင်းနည်းများကို အသုံးပြုကြသည်ဟု ယူဆရပါသည်။

တူညီသောသုတေသနပြုမှုတစ်ခုသည်လည်း အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုနှင့် ရှေးအစဉ်လာ အဓမ္မဆက်ခံခြင်းများသည် မြန်မာနိုင်ငံတွင်အမျိုးသမီးများရင်ဆိုင်ရမှုဖြစ်သည်။ မြန်မာနိုင်ငံရှိ အိမ်တွင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခဒေသများတွင် အမျိုးသမီးများ အဓမ္မကျင့်ခံရမှုများနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများဆက်စပ်မှုရှိသည်ကို CEDAW ကော်မတီမှ ၂၀၀၈ ခုနှစ်တွင် ဖော်ပြခဲ့သည်။ ADP, UNDP, UNFPA နှင့် UN အမျိုးသမီးများ၏ ကျား၊ မ တန်းတူအခွင့်အရေး ရရေးကို ၂၀၁၃ တွင် ရန်ကုန်မြို့၏ မြို့နယ်ပေါင်း ၅ ခုမှလူ ၆၀၀ နှင့် တွေ့ဆုံမေးမြန်းမှုနှင့်ပြည့်စုံစွာတင်ပြီး ၁၉% သော အမျိုးသမီးများသည် တိုက်ရိုက်ကြမ်းဖက်မှုခံရခြင်း၊ ၅၃% သော အမျိုးသမီးများ၏ ဆွေမျိုးများနှင့် ပတ်ဝန်းကျင်ရှိလူများအကြမ်းဖက်ခံရမှုရှိပြီး၊ အဆိုပါ အကြမ်းဖက်ခံရသူများ၏ ၄၀% သာလျှင် တင်ပြခဲ့သည်။

၅.၂ စီမံကိန်း စက်ဝန်းအတွင်း ကျား၊ မ ရေးရာ တန်းတူညီမျှမှုကို ထည့်သွင်းစဉ်းစားခြင်း

လုပ်ငန်းသက်ရောက်မှု သုံးသပ်ချက်တွင် ကျား၊ မခွဲခြားမှု လူမှုစစ်တမ်းကို စီမံကိန်းအဆင့်တိုင်း (သို့မဟုတ်) ကမ္ဘာ့ဘဏ်လုပ်ငန်း အကောင်အထည်ဖော်ရေး မူဝါဒတို့တွင် ထည့်သွင်းစဉ်းစားရမည်။ ကျယ်ပြန့်သော လူမှုရေးအကျိုးခံစားခွင့်များ (အမျိုးသားအဆင့်၊ တိုင်းဒေသအဆင့် သို့မဟုတ် ကဏ္ဍအလိုက်) ပါဝင်ရမည့်အပြင် လူမှုရေးဆိုင်ရာ အကျိုးခံစားခွင့်ကို လုပ်ငန်း၏ လိုအပ်သောအစိတ်အပိုင်း တစ်ခုအနေဖြင့် လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း ထည့်သွင်းဆောင်ရွက်ပါသည်။

မြို့ပြဆိုင်ရာ ရေကြီးရေလျှံမှု စီမံခန့်ခွဲမှုနှင့် ပြည်သူ့အခြေခံအဆောက်အအုံများကို တိုးတက်အောင် ပြုမူသည် ဆိုးရွားသော ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ပြည်သူလူထုကို ကာကွယ်ရန် သေချာစေနိုင်ယုံမျှမက ဖွံ့ဖြိုးပြီးအခြေအနေများကိုပါ ကာကွယ်ပြီး ဖြစ်စေမည်။ နေ့စဉ်ဘဝတွင် ကျား၊ မ အလုပ်သမားခွဲခြားမှုကြောင့် အမျိုးသားနှင့် အမျိုးသမီးများတွင် သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှုကြောင့် ကြုံတွေ့ရသော အခက်အခဲများ ကွဲပြားနိုင်ပါသည်။ လူမှုနေထိုင်မှုပုံစံ မတူညီမှုများ (ဥပမာ - မီးဖွားခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အမျိုးသမီးများသာ သွားလာရမည့်နေရာမျိုးရှိသည်။) အလုပ်ပြီးမြောက်နိုင်စွမ်း ကွဲပြားနိုင်မှု၊ လူမှုရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်မှုပုံစံများ ကွဲပြားနိုင်မှုကြောင့် သွားလာရမည့်နေရာများ မတူညီမှုနှင့် သွားလာမှုပုံစံများ (ဥပမာ-ခြေလျင်လျှောက်သွားခြင်း၊ အများပိုင်လိုင်းကားဖြင့်သွားခြင်း၊ ကိုယ်ပိုင်ကားဖြင့်သွားခြင်းအစရှိသဖြင့်) မတူညီမှုတို့ရှိသည်။ အမျိုးသမီးများသည် အိမ်ထောင်တာဝန်များကို ဆောင်ရွက်သည့်အချိန်တွင် လမ်းလျှောက်ခြင်းနှင့် အများပိုင် ပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ်များကို ပိုမိုအသုံးပြုချင်ကြပါသည်။ သွားလိုသောနေရာတစ်ခုသို့ တိုက်ရိုက်သွားခြင်းအစားလမ်းတွင် အိမ်အတွက် လုပ်ရမည့်တာဝန်များကို တတ်နိုင်သမျှပြီးအောင် လုပ်သွားချင်ကြသည်။ (ဥပမာ-ကလေးကျောင်းသွားပို့ရင်း ဈေးဝယ်ခြင်း) ရေကြီးခြင်းကြောင့် အသွားအလာပြတ်တောက်ခြင်းနှင့် လမ်းပိတ်ခြင်းများတွင် အခြားလမ်းကြောင်း မရှာဖွေတတ်သော၊ ရှာတွေ့နိုင်အားနည်းသော အမျိုးသမီးများပေါ်တွင် အချိုးမညီမျှသော သက်ရောက်မှု ပိုမိုရှိနိုင်ပါသည်။ အလားတူပင် ပြည်သူ့အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သော ယာဉ်ကြောပိတ်ဆို့မှုများနှင့်၊ အများပြည်သူဆိုင်ရာ

အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အရေးပေါ်စီမံကိန်းဆောင်ရွက်မှုများနှင့် ဆက်စပ်သည့် လမ်းပတ်ဆို့ မှုများသည် အလားတူပင် အမျိုးသမီးများအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မြို့ပြရှိ အမျိုးသမီးများသွားလာနိုင်မှုသည် အများပြည်သူသုံး ပို့ဆောင်ရေးကဏ္ဍ၏ ယုံကြည်စိတ်ချရမှု၊ ရုံးချိန် လူသွားလူလာများချိန်များတွင် သေချာသော လူထုပို့ဆောင်ရေးများရှိမှု နှင့် ရုပ်ပိုင်းဆိုင်ရာ နှင့် ကာယိန္ဒြေ၊ တစ်ကိုယ်ရေ လုံခြုံမှုပေါ်တွင် မူတည်နေသည်။ ရန်ကုန်တွင် တစ်နှစ်လျှင် ၆ ကြိမ် မှ ၁၀ ကြိမ်အထိ ရေကြီး ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသဖြင့် ယေဘုယျအားဖြင့် အမျိုးသမီးများ လုပ်ဆောင်နေသော ကုန်သွယ်မှု (အရောင်းအဝယ်)လုပ်ငန်းများနှင့် လမ်းဘေးဈေးသည်(အမျိုးသမီးများ)ကို အနှောင့်အယှက် ဖြစ်စေသည်။

၎င်းတို့၏သက်ဆိုင်ရာ အခန်းကဏ္ဍ၊ လိုအပ်ချက်နှင့် ရှုထောင့်များအပေါ်အခြေခံပြီး အမျိုးသမီးများ သည် အများသုံး စီမံကိန်းဒီဇိုင်းနှင့် စွမ်းဆောင်ရည်(သို့) အဓိကထား လိုအပ်ချက်များအပေါ် မတူညီသော တွေ့ရှိကြပါသည်။ အမျိုးသမီးများသည် အိမ်ထောင်ရှင်များ ဖြစ်သည့်အတွက် အိမ်သုံးရေကို အဓိကထား သုံးစွဲရသည့် လုပ်ငန်းများဖြစ်သည့် အိမ်တွင်း သန့်ရှင်းရေးနှင့် အိမ်တွင်းကိစ္စများကို တာဝန်ယူရပါသည်။ ရေပြတ်တောက်ခြင်း၊ မိလ္လာနှင့် ရေဆိုးပြဿနာအပြင် အစားအသောက် ဈေးတက်ခြင်း စသည်များသည် အမျိုးသမီးများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေပါသည်။ ထို့ကြောင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် ကျား၊ မ အချိုး မညီမျှမှုများနှင့် ကွဲပြားမှုများကို နားလည်ပြီး စီမံကိန်းအဆင့်တိုင်းတွင် ကျား၊ မ ပါဝင် နိုင်ရန် ထည့်သွင်းစဉ်းစားပြီး၊ စီမံကိန်းကို အကောင်အထည် ဖော်ရမည်ဖြစ်ပါသည်။

လုပ်ငန်းခွင်များတွင် ကျား၊ မ ကွဲပြားမှု ပပျောက်စေရန်မှာ ကျား၊ မ စစ်တမ်းတစ်ခုကောက်ယူ အသုံးပြုခြင်းမှ စတင်ရမည်။ ကျား၊ မ ကွဲပြားမှု စစ်တမ်းကို ကောက်ယူရာတွင် စီမံကိန်းများကြောင့် အမျိုးသား၊ အမျိုးသမီးများအပေါ် မတူညီသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ရှိ/မရှိကို စူးစမ်းလေ့လာခြင်းဖြင့်စတင်ရမည်။ ဤစစ်တမ်းသည် အမျိုးသား၊ အမျိုးသမီးတို့၏ မတူညီသော အခန်း ကဏ္ဍ ရပိုင်ခွင့်နှင့် အခွင့်အရေးများအပြင် ၎င်းတို့ကြားမှ ဆက်ဆံရေး(လူအဖွဲ့အစည်းမှ အစဉ်အလာ များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စီးပွားရေး၊ လူမှုရေးအရ အမျိုးသား၊ အမျိုးသမီးဆက်ဆံ ရေး)များကို လေ့လာရမည်။ ထို့သို့ မတူညီမှုများ အဘယ့်ကြောင့်ဖြစ်ပေါ်ရသည် မည်ကဲ့သို့ အောင်မြင် အောင် ဖြေရှင်းနိုင်မည်တို့ကို နားလည်ရန် ကြိုးပမ်းရမည်။

စီမံကိန်းအသစ်တစ်ခုကို ရေးဆွဲနေစဉ် ကျား၊ မ ရေးရာ တန်းတူညီမျှမှု စစ်တမ်းကို ကောက်ယူခြင်းက အောက်ပါအတိုင်း အထောက်အကူရမည်ဖြစ်သည်။

- စီမံကိန်းတွင်ပါဝင်သော ကျား၊ မ တန်းတူ ပါဝင်နိုင်မှု အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာခြင်း၊
- လက်ရှိ ရှိနေသော ကျား၊ မ မညီမျှမှုများ၏ အရင်းအမြစ်များကို ခွဲခြားစိတ်ဖြာပြီး စီမံကိန်း ဒီဇိုင်း ဆွဲရာ၌ ထည့်သွင်းနိုင်ခြင်း၊
- ယခုလက်ရှိ အခြေအနေတွင်သာမက နောင်တစ်ချိန်တွင်ပါ လိုအပ်လာမည့် ကျား၊ မ ဦးစားပေး လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
- ကျားနှင့်မတို့၏ မတူညီမှုကို ဘက်စုံသိရှိနိုင်ရန် မေးမြန်းကောက်ယူ စုဆောင်းထားသော အချက် အလက်များ၊
- ထုံးတမ်းအစဉ်အလာ လုပ်ပိုင်ခွင့် မညီမျှမှု ရှောင်ရှားစေခြင်း၊
- ခိုင်မာ၍ ရေရှည်ခံမည့် စီမံကိန်း ရလဒ်တစ်ခုရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း။

ကျား၊ မ ခွဲပြဲ စစ်တမ်းအချက်အလက်များကို လူမှုဝန်းကျင်သုံးသပ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းကောက်ခံရန် အရေးပါပြီး ရှာဖွေတွေ့ရှိချက်များကို အခြေခံ၍ ကျား၊ မ အခြေပြုလုပ်ငန်း

အစီအမံ (GAP) ဖော်ဆောင်ရာတွင် အသုံးပြုရမည့်အပြင် စီမံကိန်းခွဲ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်စွဲ(OM) တွင် အရေးပါသော အချက်အလက်များ ထည့်သွင်းရာ၌လည်း အသုံးဝင်ပေမည်။

လူမှုရေးရာများကို ခွဲခြမ်းစိတ်ဖြာလေ့လာမှုလုပ်ကိုင်သော လူမှုသိပ္ပံပညာရှင်များသည် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ လက်စွဲထွက်ပေါ်လာရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့တွေ့ရှိ ချက်များနှင့် သုံးသပ်ချက်များကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်စွဲတွင် ထည့်သွင်းရမည်။

ဇယား ၁၀ တွင်ပါဝင်သော ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာရင်းတွင် အသေးစိတ် တိကျသော လူမှုရေးအကျိုးခံစားခွင့်များ ပါဝင်သင့်ပါသည်။

လူထုအခြေခံအဆောက်အအုံများ မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ် စီမံချက်များ၌ ဖြစ်လာနိုင်ခြေရှိသော ကျား၊ မရေးရာ ကန့်သတ်ချက်များနှင့် အခွင့်အလမ်းများ

လူထုအခြေခံအဆောက်အအုံ မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံ ချက်များအား တိုးတက်ကောင်းမွန်စေရန် ပုံစံချမှတ်ထားသော အကောင်အထည်ဖော် စီမံကိန်းများသည် အမျိုးသား၊ အမျိုးသမီးများအပေါ် မကြာခဏဆိုသလိုပင် ကွဲပြားစွာအကျိုးသက်ရောက်မှုရှိစေ၏။ ထိုသို့ အကျိုးသက်ရောက်မှုများသည် အကောင်းချည်းသာ ဖြစ်နေခြင်းမဟုတ်ပါ။ အကယ်၍ စီမံကိန်းများတွင် ကျား၊ မ တန်းတူညီမျှရေးနှင့် ၎င်းတို့၏ ကွဲပြားသော လိုအပ်ချက်များကို အထူးတလည်ထည့်သွင်းစဉ်းစား ခြင်း မရှိမှုများသည် အမှုမဲ့အမှတ်မဲ့ဖြင့် တမင်ရည်ရွယ်ထားခြင်းမရှိစေဘဲ အချို့အဖွဲ့အစည်းများကို ခြွင်းချန်၍ ဖိနှိပ်ချုပ်ချယ်သကဲ့သို့ ဖြစ်ပေါ်စေပါသည်။

အကယ်၍ လက်ရှိတွင် ရှိနေပြီးသားဖြစ်သော ကျား၊ မတန်းတူအခွင့်အရေး မရှိမှုများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်း၊ ၎င်းတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ကိစ္စရပ်များကို ထောက်ပံ့ကူညီခြင်းတို့ အပြင် အသစ်(သို့)ပိုမိုကောင်းမွန်အောင် ပြုပြင်ထားသော လူထုအခြေခံအဆောက်အအုံများနှင့် ဝန်ဆောင် မှုများသည် အမျိုးသမီးများအတွက် အကျိုးကျေးဇူးများလာစေပါမည်။ အကျိုးကျေးဇူးများမှာ ဘေးအန္တရာယ် များ လျော့ကျခြင်း၊ စီးပွားရေးအခွင့်အလမ်းများတိုးပွားလာခြင်း (ဥပမာ - အလုပ်အကိုင် အခွင့်အလမ်း များလာခြင်း၊ ခွဲခြားမှုများ လျော့ကျလာခြင်း)၊ စိတ်ချယုံကြည်ရသော လူထုအဆောက်အအုံ နှင့် ဝန်ဆောင် မှုများ တိုးတက်လာစေခြင်းတို့ဖြစ်ပါသည်။ ကျား၊ မ တန်းတူညီမျှရေးကို သေချာထိရောက်စွာ ထည့်သွင်း စဉ်းစားထားသော ပုံစံရေးဆွဲထားသော စီမံကိန်းများသည် အမျိုးသမီးများအပေါ် အကျိုးကျေးဇူးရှိစေပြီး အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေကာ အမျိုးသမီးများအပေါ် ဖြစ်လာစေနိုင်သော အခက်အခဲ အန္တရာယ်များကိုလည်း လျော့နည်းသွားစေမည်ဖြစ်သည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး လုပ်ဆောင်ချက်လမ်းစဉ်များ

ကျား၊ မ အခြေပြုလုပ်ငန်း အစီအမံမှာ ကျား၊ မ တန်းတူညီမျှရေး ပင်မရေစီးကြောင်းတွင် ထိတွေ့ စမ်းသပ်နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိသော စီမံကိန်း၏ပုံစံနှင့် အကောင်အထည်ဖော်မည့် ကိရိယာပင်ဖြစ်သည်။ ကျား၊ မ အခြေပြုလုပ်ငန်း အစီအမံသည် သီးသန့်ရှိနေသောအပိုင်းမဟုတ်ပါ။ သို့သော် စီမံကိန်း၏ ရလဒ်ကို ထင်ဟပ်စေမည့် မရှိမဖြစ် ပါဝင်သင့်သော အပိုင်းသာဖြစ်သင့်ပါသည်။ ထိုအစီအမံတွင် တိကျပြတ်သား သော ရည်ရွယ်ချက်၊ ဆောင်ပုဒ်များ၊ ကျား၊ မ သွင်ပြင်အင်္ဂါရပ်များနှင့် အမျိုးသမီးထု၏ ပါဝင်ဆင်နွှဲမှုနှင့် အကျိုးရလဒ်များကိုသေချာစွာ တိုင်းတာနိုင်သည့် သတ်မှတ်ချက်များလည်း ပါဝင်သင့်ပါသည်။ အဆိုပြုထား

ပြီးသော စီမံကိန်းခွဲ၏ သတ်မှတ်နေရာများ အတည်ပြုပြီးသည်နှင့် လုပ်ငန်းလည်ပတ်ခြင်း လက်စွဲနှင့် အခြားစီမံကိန်း အစီအစဉ်များတွင် ကျား၊ မ အခြေပြု ပါဝင်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်နေသော အေဂျင်စီများ တာဝန်ယူမှု/ တာဝန်ခံမှု စည်းမျဉ်းစည်းကမ်းများနှင့် အခြားစီမံကိန်း ပူးပေါင်းဆောင်ရွက်သူ များ အတွက် စည်းကမ်းချက်များကို တိုးမြှင့်ရမည်ဖြစ်သည်။

- ကျား၊ မ အခြေပြုလုပ်ငန်းအစီအမံ အစီအစဉ် (GAP) တွင် အောက်ပါတို့ပါဝင်ရန် လိုအပ်သည်။
- ကျား၊ မ ခွဲခြားမှုပြဿနာများကို ထည့်သွင်းဖော်ပြနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း။
- အလုပ်တာဝန်ခွဲဝေမှု၊ လုပ်ငန်းရည်မှန်းချက်များသတ်မှတ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်းတို့ဆောင်ရွက် ရာတွင် ကျား၊ မ အခြေပြု ထည့်သွင်းစဉ်းစားခြင်းဖြင့် အမျိုးသမီးတို့အတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းနှင့် သို့မဟုတ် အကျိုးဖြစ်ထွန်းမှုရှိစေရန်သေချာခြင်း။
- ကျား၊ မ တန်းတူညီမျှရေး ပုံစံအစိတ်အပိုင်းများကို သေချာစွာ အကောင်အထည်ဖော်နိုင်မည့် ယန္တရား၊
- ကျား၊ မ တန်းတူ ညီမျှရေးစောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း ညွှန်းကိန်းများ

ဇယား ၁၀ လူမှုရေးရာ အကဲဖြတ်ဆန်းစစ်ချက်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ကျား၊ မ ရေးရာ တန်းတူညီမျှခြင်း ပြဿနာကို ထည့်သွင်းစဉ်းစားရန်

အမျိုးအစား	ကျား၊ မ တန်းတူညီမျှရေး နှင့်ပတ်သက်သောပြဿနာများ
နိုင်ငံ၏ လူမှုရေးနှင့် ဥပဒေပြု ရေးကဏ္ဍများအကြားအဆက် အစပ်အခြေအများစုမှာ အပြု သဘော ဆောင်နေလျှင် အဆိုပြုထားသော စီမံကိန်း သည် နိုင်ငံ အဆင့် ဆုံးဖြတ် ပိုင်ခွင့်များကို ပံ့ပိုးပေး နိုင်မည့်၊ မမျှတသော ကွာခြားချက်များ ကို လျော့ချရန် အထောက် အကူ ပြုနိုင်ပြီး မျှတသည့် အကျိုးကျေးဇူးများကို မြှင့်တင်ပေးနိုင်မည့် ခွဲခြားမှုဆိုင် ရာ လူမှုစစ်တမ်းများကို စီစဉ် ရေးဆွဲ နိုင်မည်ဖြစ်သည်။	နိုင်ငံတွင် ကျား၊ မ တန်းတူညီမျှရေး သာတူညီမျှမှုနှင့် မျှတစွာဆက်ဆံခံရမှုဆိုင် ရာ မူဝါဒနှင့် ဥပဒေများ ရှိပါသလား (အလုပ်သမား ဥပဒေများ၊ ပစ္စည်းနှင့် စီးပွား ရေးလုပ်ငန်းပိုင်ဆိုင်မှု၊ ဘဏ်ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်း၊ ပြည်သူလူထုဆိုင်ရာရုံးခန်းဖွင့်လှစ်ခြင်း) ပြည်သူလူထုဆိုင်ရာ အခြေခံအဆောက်အအုံ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကဏ္ဍများတွင် ကျား၊ မ တန်းတူညီမျှရေး ပြဿနာကို ဖြေရှင်းပေးနိုင်သည့် မည်သည့်နည်းဗျူဟာနှင့် မူဝါဒများရှိပါ သနည်း။ ရေကြီးသောအခါ အမျိုးသမီးများ၏ အန္တရာယ်ကြုံတွေ့နိုင်ခြေနှင့် လျင်မြန်စွာ ရွှေ့ပြောင်းနိုင်စွမ်းသည် အမျိုးသားများ၏ အန္တရာယ်ကြုံတွေ့နိုင်ခြေနှင့် ရွှေ့ ပြောင်းနိုင်စွမ်းတို့နှင့် နှိုင်းယှဉ်ပါက မည်သည့် အဓိကကျသော လူမှုရေးဆိုင် ရာ၊ ဓလေ့ထုံးစံဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိနေသနည်း။ ထိုအချက်များသည် အခြားလူမှုရေးဆိုင်ရာ သွင်ပြင်လက္ခဏာများ (ဦးရေနည်း ပါးသော လူမျိုးစု၊ မြို့ပြ/ကျေးလက် ကွဲပြားမှု၊ အသက်အရွယ်) စသည်တို့ ကြောင့် မည်သို့ ပြောင်းလဲမှုရှိနိုင်သနည်း။ အမျိုးသားနှင့် အမျိုးသမီးများတွင် မြေယာပိုင်ဆိုင်မှုအခွင့်အရေး တူညီပါ သလား။ ပိုင်ဆိုင်မှုပစ္စည်းများကို ထိန်းချုပ်ခွင့်တူညီစွာရရှိပါသလား။ အမျိုး သမီးများတွင် အိမ်တွင်းငွေရေးကြေးပိုင်းဆိုင်ရာတွင် မည်သို့သော တူညီ သည့် ဆုံးဖြတ်ချက်ချမှတ် ပိုင်ခွင့်ရှိပါသနည်း။ အများပြည်သူသုံး အခြေခံအဆောက်အအုံနှင့် သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှု အစီအမံ၊ ဝန်ဆောင်မှုနှင့် အလုပ်အကိုင်များကို ရရှိပိုင်ခွင့်တွင် အမျိုး

	သားနှင့် အမျိုးသမီးများကြားတွင် မည်သို့ ကွာခြားမှုရှိပါသနည်း။
	အမျိုးသမီးများတွင် ပြည်သူ့ဝန်ထမ်းများ တူညီစွာ တွေ့ဆုံ နိုင်ခွင့်နှင့် တူညီစွာ တင်ပြဆောင်ရွက်နိုင်ခွင့် ရှိပါသလား။ အမျိုးသမီးများသည် စီမံကိန်းမှ ထောက်ပံ့ပေးထားသော လှုပ်ရှားမှုများတွင်ပါဝင်ရန် ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် အခြားသူတစ်ဦးဦး၏ ခွင့်ပြုချက်လိုအပ်သလား။ အမျိုးသမီးများနှင့် အမျိုးသားများသည် စီမံကိန်းမှ ထောက်ပံ့ပေးထားသော လှုပ်ရှားမှုများတွင် ပါဝင်ရန် အချိန်၊ ငွေရေးကြေးရေးအရင်းအမြစ်များ၊ အတွေ့အကြုံနှင့် ယုံကြည်မှု မရှိဘဲ မည်သို့ ဖြစ်နေကြပါသနည်း။
	စီမံကိန်းတွင်ပါဝင်သော အများပြည်သူနှင့် သက်ဆိုင်သော အေဂျင်စီတွင် အမျိုးသမီးများနှင့် အမျိုးသားများကို မည်သို့ကိုယ်စားပြုဖော်ပြထားသနည်း။
မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လိုအပ်ချက်များ	ပြည်သူလူထုဆိုင်ရာ အခြေခံအဆောက်အအုံ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့တွင် အမျိုးသားနှင့်အမျိုးသမီးများကြား လိုအပ်ချက်နှင့် ဦးစားပေးသတ်မှတ်ချက်များ မည်သို့ ကွာခြားနေသလား။
လိုအပ်ချက်နှင့် ကန့်သတ်ချက်များတွင် လိင်ပေါ်အခြေခံလျက် ကွဲပြားမှုများရှိနေလျှင် ပြည်သူလူထုဆိုင်ရာ အခြေခံအဆောက် အအုံနှင့် မြို့ပြဖွံ့ဖြိုးမှုကို ပိုမိုနားလည်ပြီး ပစ်မှတ်ထားခြင်း ဖြင့် စီမံကိန်း၏ ကောင်းကျိုးများကို မြှင့်တင်ပေးနိုင်သည်။	အမျိုးသားနှင့်အမျိုးသမီးများကြား တွေ့ကြုံရသည့်ကန့်သတ်ချက်များ မည်သို့ ကွာခြားနေသနည်း။ (ဥပမာ လွယ်ကူစွာရွှေ့ပြောင်းနိုင်စွမ်းနှင့်ပတ်သက်၍) ထိုအချက်များသည် အခြားလူမှုရေးဆိုင်ရာ သွင်ပြင်လက္ခဏာများ (ဦးရေ နည်းပါးသော လူမျိုးစု၊ မြို့ပြ/ကျေးလက် ကွဲပြားမှု၊ အသက်အရွယ်) စသည် တို့ကြောင့် ပြောင်းလဲမှုရှိနိုင်သနည်း။ ထိုကန့်သတ်ချက်များကို ရေနှုတ်မြောင်း အဆင့်မြှင့် တင်မှုများဖြင့် ဖြေရှင်းနိုင်သနည်း။
	မြို့ပြအစီအမံနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်မှာ စည်ပင်သာယာရေးဆိုင်ရာ တာဝန်ရှိသူများတွင်သာရှိပြီး အများပြည်သူ ပါဝင်နိုင်မှုမရှိဘဲ မည်သို့ ဖြစ်နေသနည်း။
	အမျိုးသားများနှင့်အမျိုးသမီးများသည် သတင်းအချက်အလက်များနှင့် အစောပိုင်း သတိပေးချက်များကို မည်သို့ရရှိကြသနည်း။ သတင်းအချက်အလက်ဖြန့်ဝေမှုနှင့် ဆက်သွယ်မှုနည်းလမ်းများဟုဆိုရာတွင် ဖြန့်ဝေမှု၏ အဆင့်အတန်း နှင့် အချိန်တို့သည် ပညာရေး၊ သတင်းအချက်အလက်ရယူမှု နည်းလမ်း၊ အစည်းအဝေးများ တက်ရောက်ရန်၊ ရေဒီယိုနားထောင်ရန် ရရှိသောအချိန် စသည်တို့ ကွဲပြားမှုပေါ်မူတည်၍ ပြောင်းလဲမှုများ မည်သို့ လျင်မြန်စွာဖြစ်ပေါ်တတ်သနည်း။
	ရေကြီးမှုနှင့်ဆက်စပ်သည့် အမျိုးသားနှင့် အမျိုးသမီးများ၏ အချိန်၊ ကြိုးပမ်းမှု၊ ငွေကြေးနှင့် အခွင့်အရေးဆုံးရှုံးမှုကုန်ကျစရိတ်တို့သည် မည်မျှရှိသနည်း။
စီးပွားရေးအခွင့်အလမ်းများ	စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုနှင့် ဝင်ငွေရရှိမှုတို့ကို အထောက်အကူပြုရန် မည်သို့ မျှော်လင့်ထားသနည်း။
အဆိုပြုထားသော စီမံကိန်းတွင် အမျိုးသားနှင့်အမျိုးသမီးများ အတွက် တူညီသော စီးပွားရေး အခွင့်အလမ်းများ ပေးအပ်နိုင်ရန် လုပ်ဆောင်ချက်များကို မိတ်ဆက်နိုင်သည်။	စီမံကိန်းသည် အခြေခံအဆောက်အအုံတိုးတက်မှုနှင့် ဦးစားပေး ပြည်သူလူထု အဆောက်အအုံများကို ပြုပြင်မွမ်းမံမှုအတွက် ပြည်တွင်းလုပ်သားများကို မည်သို့ အသုံးပြုမည်ဖြစ်ပါသနည်း။
	လုပ်သားအင်အားစုတွင် အမျိုးသမီးများပါဝင်နိုင်ရန်အတွက် မည်သို့အတားအဆီးများရှိနေသနည်း။ အဆိုပါ အတားအဆီးများသည် ကျွမ်းကျင်မှု လိုအပ်သည့် ရာထူးများမှ မလိုအပ်သည့်ရာထူးများအထိ နေရာအားလုံးနှင့် မည်သို့ သက်ဆိုင်မှုရှိနိုင်သနည်း။

အမျိုးအစား	ကျား၊ မ တန်းတူညီမျှရေး နှင့်ပတ်သက်သောပြဿနာများ
ကျန်းမာရေးနှင့်ပညာရေး ရရှိနိုင်မှုအခွင့်အလမ်း (တုံ့ပြန်ချက်များသည်အပြုသဘောဆောင်လျှင် တင်ပြထားသောစီမံချက်သည်အမှန်တကယ်ပင် ကျန်းမာရေး နှင့် ပညာရေးကိုတိုးတက်ကောင်းမွန် စေပါသည်	မိခင်များ အသေအပျောက်နှုန်း များမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မိခင်သေဆုံးမှုများ ပိုမိုမြင့်တက်မှုများရှိနိုင်ပါသည်။ လူထုအတွက် ဦးစားပေးလိုအပ်သော အခြေခံ အဆောက်အအုံများအတွက် ပြင်ဆင်မွမ်းမံခြင်းနှင့် ရေနုတ်မြောင်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းအားဖြင့် ရေကြီးမှုနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်လာသော ဆိုးကျိုးများ အခက်အခဲများကို ပိုမို ခံနိုင်ရည် ရှိပါသည်။
	အမျိုးသားနှင့် အမျိုးသမီးအကြား သဘာဝဘေးအန္တရာယ်များကြောင့် သေပျောက်မှုနှုန်း ခြားနားခြင်းရှိပါသည်။ ရှိခဲ့လျှင် ထိုခြားနားမှုများကို လူထုအတွက် အရေးကြီး ဦးစားပေးလိုအပ်သော အထောက်အပံ့ သို့မဟုတ် အခြေခံ အဆောက်အအုံများကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖြင့် မည်သို့ နည်းသွားစေနိုင်ပါသည်။ အမျိုးသမီးတို့သည် အထူးသဖြင့် အိမ်ထောင်စုတစ်စု၌ မိသားစုကို အဓိက ပြုစုပျိုးထောင်သူများဖြစ်၍ ရေကြီးမှုဖြစ်စဉ်အတွက် ကလေးသူငယ်များ တွေ့ကြုံရသော ကျန်းမာရေးပြဿနာများနှင့် အမျိုးသမီးများ တွေ့ကြုံရသော ကျန်းမာရေးပြဿနာများ မည်သို့ခြားနားပါသလဲ ရေနုတ်မြောင်းများနှင့် အခြေခံ အဆောက်အအုံများ တိုးတက်ကောင်းမွန်အောင် ပြင်ဆင်ခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို မည်သို့ လျော့ကျစေနိုင်ပါသည်။ အခြေခံအဆောက်အအုံများ ကောင်းမွန်စေရန် စီမံကိန်းများနှင့် ဆိုင်သော ကျန်းမာရေးပြဿနာများ ရှိပါသည်။ ကောင်းမွန်သော စီမံမှုများ ပြုလုပ်ခြင်းအားဖြင့် အဆိုပါပြဿနာများ မည်သို့ လျော့ကျစေနိုင်ပါသည်။ ရေကြီးမှုနှင့်စပ်လျဉ်းနေသောရေသန့်ထောက်ပံ့မှုစနစ်နှင့်မိလ္လာရေဆိုးစနစ်တို့ အပေါ် သက်ရောက်သည် ဆိုးကျိုးများမှာ မည်သည့် တုံ့ပြန်ကြသနည်း။ အမျိုးသားနှင့် အမျိုးသမီးတို့သည် အဆိုပါ ကိစ္စရပ်များကို တန်းတူ(သို့) မည်သို့ ကွဲပြားစွာ ခံစားရပါသည်။ ရေနုတ်မြောင်းများကို ကောင်းမွန်စေခြင်းနှင့် လူထုအခြေပြု အခြေခံ အဆောက်အအုံများအား ပြုပြင်မွမ်းမံအားဖြင့် ရေသန့်နှင့်မိလ္လာဆိုးစနစ်များနှင့် ပတ်သက်သော ပြဿနာများအား မည်သို့ ကူညီ ဖြေရှင်းပေးနိုင်ပါသည်။
	ရေကြီးမှုဖြစ်စဉ်များ၌ ကလေးငယ်များနှင့် အမျိုးသမီးများ ကျောင်းတက်ရောက်ရန် အခက်အခဲများရှိပါသည်။ ရေနုတ်မြောင်းများအား တိုးတက်ကောင်းမွန်စေခြင်း လူထုအတွက် အရေးကြီးသော ဦးစားပေးလိုအပ်နေသော အခြေခံ အဆောက်အအုံများကို ပြုပြင် မွမ်းမံစေခြင်းတို့ဖြင့် အဆိုပါပြဿနာအား မည်သို့ ကူညီ ဖြေရှင်းပေးနိုင်ပါသည်။
တစ်ကိုယ်ရည်လုံခြုံမှုနှင့်ဘေးကင်းမှု တုံ့ပြန်ချက်များ အပြုသဘောဆောင်လျှင်အဆိုပြုထားသော စီမံကိန်းသည်ဘေးအန္တရာယ်များလျော့ကျစေနိုင်ရန်ဆောင်ရွက်ပေးနိုင်ပါသည်	ခြေလျင်/အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြင့် ခရီးသွားခြင်းတွင် ကျား၊ မ ကွဲပြားမှုပေါ် အခြေခံ၍ အကြမ်းဖက်မှုများသည် အဖြစ်များသော ပြဿနာတစ်ရပ် အဖြစ်လည်းကောင်း၊ တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်များတွင် လိင်အပေါ်အခြေခံ၍ အကြမ်းဖက်မှုများသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။
လိင်ပိုင်းဆိုင်ရာ အန္တရာယ်များ တုံ့ပြန်ချက်များ အပြုသဘောဆန်လျှင်အဆိုပြုတင်ပြထားသော စီမံကိန်းသည် ဘေးအန္တရာယ်များ	HIV / AIDS ကူးစက်မှုများ ယေဘုယျအားဖြင့်လည်းကောင်း လူထုအတွင်း မည်သို့ မြင့်မားမှုရှိပါသည်။

လူကုန်ကူးမှုပြဿနာသည်သာမန်နှုန်းထက် မည်သို့ မြင့်တက်မှု ရှိပါသနည်း။

ဒေသခံပြည်သူများအပေါ် ကျား မရေးရာ တန်းတူညီမျှမှုဖြင့် ပတ်သက်သော မည်သို့သော စီမံကိန်းများရှိပါသနည်း။

အဓိကကျသည့် ကျား၊ မရေးရာ ထောက်ပံ့သူများသည် စီမံကိန်းမှ မျှော်မှန်းထားသည့် ရလဒ် တစ်ခုအနေဖြင့် ကျား၊ မရေးရာ တန်းတူညီမျှမှုကို ဖော်ပြနိုင်ရန်အတွက် လုပ်ငန်းလည်ပတ်ခြင်းလက်စွဲ နှင့် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။ ကျား၊ မရေးရာ လုပ်ဆောင်ခြင်း ရည်ရွယ်ချက်နှင့် ညွှန်ပြသူများကို သင့်လျော်သော စီမံကိန်းစက်ဝန်း၏ မတူညီသော ကောက်ချက်များနှင့် ပေါင်းစည်းထားသင့်ပါသည်။ (ဇယား ၈)

ကန့်သတ်ထားသည့် ကျား၊ မခွဲပြ စုပေါင်းသတင်းအချက်အလက်များသည် စီမံကိန်းကြောင့် ပြောင်းလဲသွားသောဘဝများကို ဖော်ပြရန်နှင့် ကျား၊ မရေးရာ တန်းတူညီမျှရေး ရလဒ်ရရန်အတွက် ညွှန်းဆိုနိုင်သောအချက်တစ်ခုအဖြစ်လည်း ထောက်ခံရန်လိုအပ်ပါသည်။ ကျား၊ မရေးရာ တန်းတူညီမျှရေး ပင်မရေစီးကြောင်း၏အရေးပါမှုကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းသည် ကျား၊ မအရေး တက်ကြွလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်ရန်လိုအပ်ပါလိမ့်မည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေး တုံ့ပြန်မှု အညွှန်းကိန်းများ

ကျား၊ မရေးရာ တန်းတူညီမျှရေးနှင့် ဆက်စပ်နေသည့် လူမှုရေးပြဿနာများကို စီမံကိန်းဒီဇိုင်းရေးဆွဲရာတွင် ထည့်သွင်းတွက်ချက် အကောင်အထည်ဖော်ခြင်း၊ လုပ်ငန်းတိုးတက်မှုကို စောင့်ကြည့်ခြင်းနှင့် အကျိုးသက် ရောက်မှုများကို ပြန်လည်သုံးသပ်ခြင်းများ သေချာစွာပါဝင်စေရန် ကျားမတန်းတူညီမျှမှုကို စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းများသည် မရှိမဖြစ်လိုအပ်ပါသည်။ အညွှန်းကိန်းများသည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် ချိတ်ဆက်မှုရှိနေပြီး စီမံကိန်း၏ရလဒ်ကိုလည်း တိုင်း တာပါသည်။ ကျား၊ မရေးရာ အညွှန်းကိန်းများသည် သဘာဝဘေးအန္တရာယ်များ၊ ရွှေ့ပြောင်းသွားလာနိုင်ခြင်း၊ အလုပ်ကိုင်အခွင့်လမ်းများနှင့် စီးပွားရေးအခွင့်အလမ်းများတွင် ကျား၊ မရေးရာ မတူညီခြင်းများကို လျော့ချနိုင်သော ဖြစ်စဉ်လမ်းကြောင်းကို ညွှန်ပြနေပါသည်။

ဇယား ၁၁ - အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ၊ မြို့ပြတည်ဆောက်ခြင်း နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု များတွင် အဓိကကျသော ကျား၊ မ လူမှုစံသတ်မှတ်ချက်ဆိုင်ရာ ကိစ္စရပ်များ၊ ကန့်သတ်ချက်များ နှင့် အခွင့်အလမ်းများ

ကျား၊ မ လူမှုစံသတ်မှတ်ချက်ဆိုင်ရာ အဓိကကိစ္စရပ်များ	ကိစ္စရပ်များ၊ ကန့်သတ်ချက်များနှင့် အခွင့်အလမ်းများ	ထောက်ခံအကြံပြုချက်များ
အများပြည်သူအခြေခံ အဆောက်အအုံ၊ မြို့ပြဖွံ့ဖြိုးမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများတွင် စီးပွားရေး အခွင့်အလမ်းများ	အများပြည်သူအခြေခံအဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေး အဆင့်မြှင့်တင်မှု စီမံကိန်းများမှထွက်ပေါ်လာသည့် စီးပွားရေးအခွင့်အလမ်းများကို အပြည့်အဝရယူရန် ယေဘုယျအားဖြင့် အမျိုးသားများနှင့် ယှဉ်လျှင် အမျိုးသမီးများသည် လူနေမှုလေ့စရိတ်နှင့်အချိန် ကန့်သတ်ချက်များကြောင့်စွမ်းဆောင်ရည်မရှိပါ။ အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ခြင်း အလုပ်အကိုင်များသည် အမျိုးသမီးများနှင့် မသင့်လျော်ဟု ခံယူကြသည်။ ဆောက်လုပ်ရေးလုပ်ငန်း အလုပ်အကိုင်များရရှိရန် လူမှုအဖွဲ့အစည်းများအတွင်းရှိ ဒေသခံ အမျိုးသမီးများအတွက်ခက်ခဲပါသည်။ အကြောင်းမှာ လုပ်ငန်းသဘာဝအရ အမျိုးသမီး၊ အမျိုးသား ခွဲခြားသတ်မှတ်ရန် ခက်ခဲခြင်း၊ လိုအပ်သော ကျွမ်းကျင်မှု၊ လုပ်ငန်းခွင်သို့အကွာအဝေး၊ ကလေးထိန်းသိမ်းစောင့်ရှောက်ပေးသည့် ဝန်ဆောင်မှုမရှိခြင်း၊ အလုပ်ခွင်တွင် ကာယိန္ဒြေ ပျက်ပြားစေမှုများကြောင့် ဖြစ်ပါသည်။	တင်ဒါစည်းမျဉ်းစည်းကမ်းများတွင် ကျား၊ မ အခွင့်အရေးတန်းတူရရှိရေးအတွက် အချက်အလက်များ ပါဝင်ရမည့်အပြင် လုပ်သားခန့်နှုန်းထားများ တူညီရမည်။ ကန်ထရိုက်တာများကို ကျား၊မ တန်းတူအလုပ်ကိုင်အခွင့်ရရှိရေးအတွက် လေ့ကျင့်ပေးရမည်။ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏ ဝန်ထမ်းခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် အမျိုးသမီးများ၏ လုပ်ငန်းခွင် အခြေအနေများပါဝင်သည့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒနှင့် ကျင့်ထုံးများကို မြှင့်တင်ပေးရမည်။ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများနှင့် အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးသမီးများထံရောက်ရှိရန် အခြေအနေကို မြှင့်တင်ပေးရမည်။ အများပြည်သူဆိုင်ရာအခြေခံအဆောက်အအုံများနှင့် မြို့ပြဖွံ့ဖြိုးရေး ကဏ္ဍအဆင့်မြှင့်တင်မှုအလုပ်အကိုင်များတွင် အမျိုးသမီးများပါဝင်လာနိုင်ရန် ကဏ္ဍအလိုက် အသက်မွေးဝမ်းကျောင်းမှု လေ့ကျင့်သင်ကြားရေးဦးတည်ချက်များ ချမှတ်ပြီးဆောင်ရွက်ပေးရမည်။ အမျိုးသမီးများအတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ အလုပ်အကိုင်ရှာဖွေရေးအဖွဲ့များ ထူထောင်ပေးရမည်။ စီမံကိန်းခွဲစိတ်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးရရှိမှုအပေါ်မူတည်၍ ဈေးကွဲသို့သော အများသုံး နေရာများကို အမျိုးသမီးများအတွက် ရည်ရွယ်တည်ဆောက် ပေးရမည်။ အဓိကလမ်းမကြီးတလျှောက်ရေနုတ်မြောင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် အမျိုးသမီးများသာမက အမျိုးသားများအတွက်ပါ အလုပ်ကိုင်အခွင့်အလမ်းနှင့်ဆိုင်သော သတင်းအချက် အလက်များ စုဆောင်းပေးရမည်။

လက်ရှိစီးပွားရေးလုပ်ငန်း (သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော) များအပေါ်အကျိုးသက်ရောက်မှုများ	အများပြည်သူသုံး အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းသည် စီးပွားရေးလုပ်ငန်း များအပေါ် ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်နိုင်သည့် အကျိုးသက် ရောက်မှုကို လျော့ချပေးနိုင်သည်။ အမျိုးသမီး အများစု ဖြစ်သော လမ်းဘေးဈေးသည်များ၏ နေ့စဉ်ဝင်ငွေသည် ရေကြီးရေလျှံမှုဖြစ်ချိန်တွင် လျော့ကျစေနိုင် သည်။ ပြုပြင်မွမ်းမံမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စီးပွားရေးလုပ်ငန်းသို့ ဝင်/ထွက် လမ်းကို ယာယီကန့်သတ်ခြင်း (သို့) ပြောင်းလဲခြင်းဖြစ်စေနိုင်သည်။ (ဥပမာ-လမ်းဘေးဈေးသည်များရှိသော လမ်းကို ပိတ်ဆို့ခြင်း) ရေကြီးရေလျှံကျရောက်နိုင်မှုလျော့ချနိုင်ခြင်းကြောင့် ကောင်းမွန်လာသော ပတ်ဝန်းကျင်များကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူစုဆောင်းနိုင်မှု မြှင့်တက်လာနိုင်ပါသည်။	အဆင့်မြှင့်တင်ခြင်းသည် ပြည်သူများအားလုံးအတွက်ဖြစ်ရန် လိုအပ်ပါသည်။ သို့ပါ၍ မတူညီသောလူမှုစီးပွားရေး၊ ကျား၊ မ နှင့် ယဉ်ကျေးမှု အခြေအနေရှိသောအုပ်စုများအတွက် နေရာများ လျာထားပေးနိုင်ရန် အများပြည်သူပါဝင်သော စီမံကိန်းရေးဆွဲမှု လိုအပ်ပါသည်။ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကြောင့် လက်ရှိလည်ပတ်လျက် ရှိသော စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေရန်အတွက် အဆိုပါလုပ်ငန်းများ ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမွန်သော လမ်းညွှန်များ၊ ယာဉ်ရပ်နားရန် နေရာများနှင့် ယာဉ်သွားလာမှု စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် လမ်းဘေးဈေးသည်များအတွက် အစားထိုးနေရာများ လိုအပ်ကောင်း လိုအပ်နိုင်မည် ဖြစ်ပါသည်။
အများပြည်သူ(လမ်း)ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် သွားလာမှု ကန့်သတ်ချက်များ	အမျိုးသမီးများနှင့်ကလေးငယ်များသည် သွားလာရာတွင် ခြေလျင် (သို့) စက်မပါသည့်ယာဉ်များကို အသုံးပြုလေ့ ရှိရာ ယာဉ်ကြီးများနှင့် လမ်းနယ်ကို အတူတကွ အသုံးပြု ရသဖြင့် ပိုမို ထိခိုက်လွယ်သူများဖြစ်ပါသည်။ ၎င်းတို့သည် နေ့စဉ်ဆောင်တာများအား လမ်းသွယ်များကို အဓိက အသုံးပြုသောကြောင့် လမ်းအရေအတွက် ပိုမိုအသုံးပြုသူများဖြစ်ပါသည်။ မြို့ပြများတွင် ကလေးများသည် လမ်းပေါ်တွင် ဆော့ လေ့ရှိကြရာ အခြားလမ်းအသုံးပြုသူများနှင့် ထိခိုက်မှု ရှိခြင်း၊ လမ်းမီးမရှိခြင်း၊ လမ်းတားတုံးများမရှိခြင်း၊ အဖုံး မရှိသော အပေါက်များ ရှိခြင်း၊ စနစ်တကျဆောင်ရွက် ထားရှိခြင်း မရှိသော ရေမြောင်းများကြောင့် ပိုမိုထိခိုက် စေပါသည်။ အဆိုပြု စီမံကိန်းများ ဆောင်ရွက်မည့် နေရာတွင် နေထိုင်သူများနှင့် ဆွေးနွေးချက်များအရ	ရေမြောင်း၊ အခြေခံအဆောက်အအုံများ ဦးစားပေးရွေးချယ်ရာတွင် ထိခိုက် လွယ်သော လမ်းအသုံးပြုသူများနှင့် အမျိုးသမီး၊ ကလေး၊ သမားရိုးကျ မဟုတ်သော စီးပွားရေးလုပ်ငန်းတို့အတွက် အရေးပါသော ကြားလမ်းများကို ပါ ထည့်သွင်းစဉ်းစားပေးရမည်။ ရေမြောင်း၊ အခြေခံအဆောက်အအုံများ၏ ပုံစံရေးဆွဲရာတွင် ထိခိုက် လွယ်သောလမ်းအသုံးပြုသူများအတွက် ဘေးကင်းလုံခြုံရေးနှင့် အခြား လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးရမည်။ လမ်းညွှန်များနှင့် အခြား နည်းလမ်းများကိုပါ ထည့်သွင်းအသုံးပြု ရမည်။ ဆောက်လုပ်ရေးကာလတွင် လမ်းအသုံးပြုသူများ အဆင်ပြေစေရန် လျှောက်လမ်းနှင့် အလင်းရောင် ရရှိနိုင်သောနေရာများကို ထိန်းသိမ်းထားရှိ ရမည်။

	လုပ်ငန်းများ ဆောင်ရွက်ခဲ့လျှင် ၎င်းတို့ကလေးများ သားအန္တရာယ် ကင်းရှင်းရေးအတွက် စိတ်ပူပန်မှုရှိပါသည်။ မိသားစုဝင်များ လမ်းပေါ်တွင် မတော်တဆမှု ဖြစ်ပါက ထိခိုက်ဒဏ်ရာရှိမှုအပေါ် အမျိုးသမီးများမှ ကြည့်ရှုစောင့်ရှောက်ရသဖြင့် စိတ်ဖိစီးမှု လွန်ကဲစွာ သက်ရောက်ခံရပါသည်။ အမျိုးသမီးများ ကာယိန္တရ ပျက်ပြားစေရန် နှောင့်ယှက်မှုများကြောင့် အချို့သော အများပြည်သူ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အသုံးပြုရာတွင် လုံခြုံမှုအားနည်းသည်ဟု ခံစားရပါသည်။	
ရေနံသန့်ရှင်းရေး လုပ်ငန်းများ ပြတ်တောက်မှု	ရေနံ သန့်ရှင်းရေး ပြတ်တောက်မှုများသည် အိမ်မှု ကိစ္စကိုတာဝန်ယူသူများဖြစ်သည့် အမျိုးသမီးများ အပေါ် သက်ရောက်မှုများစွာ ရှိနေပါသည်။	ရေမြောင်းစနစ်အဆင့်မြှင့်တင်ခြင်းနှင့် လက်ရှိ အများပြည်သူဝန်ဆောင်မှုအဆောက်အအုံများ မွမ်းမံခြင်းများကြောင့် ဆက်စပ် ပေါ်ပေါက်နိုင်သည့် ရေနံမိလ္လာပြတ်တောက်မှုများမှ အကျိုးသက်ရောက်မှု လျော့ပါးစေမည့် နည်းလမ်းကို ရေးဆွဲရာတွင် အမျိုးသမီးများ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် အမျိုးသားနှင့် အမျိုးသမီးများနှင့်ပါ ဆွေးနွေး၍ စီမံကိန်းရေးဆွဲရမည်။ ရေပိုက်ခေါင်းနှင့် သန့်ရှင်းရေးစနစ်များကို ပိုမိုအသုံးပြုနိုင်ပါက အမျိုးသမီးများ၏ ရေစုဆောင်းရမည့်အချိန်များ လျော့ပါးသွားပါမည်။ ရေကြီးရေလျှံမှုကြောင့် ရေမှဖြစ်စေသည့် ရောဂါများ တိုးပွားလာမှုကိုလည်း ကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်ရမည်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးအတွက် အမျိုးသမီးအရာထမ်းများ ပါဝင်စေရမည်။
ကာယိန္တရပျက်စေမှု	အမျိုးသမီးအကြမ်းဖက်မှုနှင့် ကာယိန္တရ ပျက်စေမှုသည် မြန်မာနိုင်ငံတွင် အလေးထား ဆောင်ရွက်ရန် လိုအပ်ပါသည်။ မြန်မာအမျိုးသမီးများသည် ဘတ်စ်ကားများပေါ်တွင် ကာယိန္တရပျက်စေမှုကို ရံဖန်ရံခါ ကြုံတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မှုနှင့် ကာယိန္တရ	အမျိုးသားသာမက အမျိုးသမီး အလုပ်သမားများအတွက် သင်တန်းများ ပေးခြင်းနှင့် ကန့်သတ်ချက်များအား ခြွင်းချက်မရှိ ကာကွယ်ရေးမူဝါဒထားရှိစေခြင်း။ အမျိုးသမီးနစ်နာမှုများကို တိုင်ကြားရန်အတွက် လုံခြုံစိတ်ချပြီး လက်လှမ်းမှီသောနေရာများ ဖော်ဆောင်ပေးရမည်။

	ပျက်စေမှုများကို ကြိုတွေ့ရသည့် အမျိုးသမီးများသည် ၎င်းတို့၏ အရှက်တရားကြောင့် အာဏာပိုင်များထံ တိုင်ကြားခြင်းမပြုကြပါ။	အမျိုးသမီးအကြမ်းဖက်မှုနှင့် ကာယိန္ဒြေပျက်စေမှုအတွက် ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်နှင့် အလွယ်တကူ တိုင်ကြားနိုင်သောနေရာများကို သိရှိနိုင်ရန် ဆွေးနွေးပွဲများပြုလုပ်ပေးရမည်။ အထက်ပါအခြေအနေများအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံ အာဏာပိုင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးရမည်။ အမျိုးသမီးငယ်များနှင့် လုပ်ငန်းခွင်အတွင်း အရွယ်ရောက်ပြီး အမျိုးသား များကို မဖြစ်သင့်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် သတင်းအချက်အလက် များဖြင့် ကူညီပေးရမည်။
ပြည်သူ့ဝန်ဆောင်မှုနှင့် နစ်နာမှုများ ကို ဖြေရှင်းခြင်းများကို လက်လှမ်းမီ စေခြင်း	အရေးပေါ်အခြေအနေများတွင် လူမှုရေးနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန် အဆင့်မြှင့်တင်ခြင်း။ အရေးပေါ်ခိုနားရန်နေရာနှင့် အများပြည်သူသုံး ဝန်ဆောင်မှုလုပ်ငန်းများတွင် ကျား၊ မ ခွဲခြားအသုံးပြု စေခြင်း။	ပြုပြင်မွမ်းမံရန် ဦးစားပေးရွေးချယ်ထားသော ဝန်ဆောင်မှု အဆောက်အအုံ များသည် မတူညီသောလူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအဆင့်အတန်း များသည် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးလုံးအတွက် ဦးစားပေးရန် ဖြေစေရမည်။ ပြန်လည်ပြုပြင်မွမ်းမံရန် ပုံစံပြန်လည်ထုတ်ရန်နှင့် ကျား၊ မ အသုံးပြုခြင်းနှင့် ပတ်သက်၍ သီးခြားဆောင်ရွက် ပေးရမည်။
HIV/ AIDS, STIs နှင့် အခြား ကူးစက်ရောဂါများ	လုပ်ငန်းကြီးများဆောင်ရွက်ရာတွင် လုပ်သားလိုအပ်မှု ကြောင့် အခြားနေရာမှ ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားအများစုသည် အမျိုးသားများဖြစ်ကြ သည်။ ပုံမှန်ဝင်ငွေရရှိသဖြင့် ပျော်ပါးမှုများ များပြားရန် စီးပွားရေး အခြေအနေများရှိပါသည်။ အထက်ပါအခြေအနေများကြောင့် ကူးစက်ရောဂါများ မြင့်မားလာနိုင်ခြေရှိ၍ အနီးပတ်ဝန်းကျင်ရှိ နေထိုင် သူများ ထိခိုက်လာနိုင်ပါသည်။ ထိခိုက်ရှုလွယ်နိုင်သည့် (ဆင်းရဲသော၊ တိုင်းရင်းသား လူမျိုးစု)အဖွဲ့အစည်းများမှ မိန်းကလေး၊ အမျိုးသမီး	ကန်ထရိုက်များအတွက် သင်တန်းနှင့် ပညာပေးအစီအစဉ်များ သီးခြား ဆောင်ရွက်ပေးရန်။ ကန်ထရိုက်များ၏ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအစဉ်များတွင် HIV/AIDS ၊ STIs များ ကာကွယ်တားဆီးခြင်းကို ပါဝင် ထည့်သွင်း ဆောင်ရွက်ရန်။ လုပ်ငန်းခွင်များတွင်ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးရန်။ ကူးစက်နိုင်ခြေမြင့်မားသည့်အုပ်စုကိုပညာပေးအစီအစဉ်များဆောင်ရွက်ပေး ရန်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊

များ နေထိုင်သည့် ဝေးလံခေါင်သီသည့် နယ်စွန်
နယ်များတွင် HIV ပိုမိုအဖြစ် များနိုင်သည်။
ယာဉ်မောင်းနှင့် ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်
သည့် အမျိုးသားများမှ တစ်ဆင့်၎င်းတို့၏ ဇနီးများသို့
လည်းရောဂါ ကူးနိုင်ပါသည်။

ကူးစက်နိုင်ခြေဖြစ်သည့်ဒေသများတွင် ပညာပေးစည်းရုံးရေးများဆောင်ရွက်
ရမည်။
ယာဉ်မောင်းများနှင့် အမျိုးသမီးများ၊ ဇနီးသည်များနှင့် ယာဉ်မောင်းများ၏
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များကို အကြံပြုအား ပေးခြင်းများနှင့် ကုသခြင်း
များ ဆောင်ရွက်ရမည်။
ကူးစက်ရောဂါကုသရေးအတွက် အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရ
မည်။
ဒေသတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့များ
အဖြစ် ပူးပေါင်းကာ ဒေသအတွင်း ပညာပေးစည်းရုံးရမည်။ (HIV
prevention including development of guidelines)

အောက်ဖော်ပြပါ စာရင်းသည် အများပြည်သူသုံး အခြေခံအဆောက်အအုံစီမံကိန်း ရလဒ်များအတွက် ကျား၊ မ တန်းတူညီမျှရေးတုံ့ပြန်ခြင်းဆိုင်ရာ ညွှန်းကိန်းများ ဖြစ်ကြသည်။

ရေကြီးရေလျှံကာကွယ်ရေးစနစ် မြှင့်တင်ခြင်း

တိုးမြှင့်ထားသည့် ရေကြီးရေလျှံကာကွယ်ရေးများမှ အကျိုးခံစားမှုများရရှိသော အမျိုးသား၊ အမျိုးသမီးများအရေအတွက်

တိုးမြှင့်ထားသည့် ရေနုတ်မြောင်းစနစ်ကို အသုံးပြု၍ လူနေမှုဘဝအရည်အသွေးမြင့်မားလာသည့် အမျိုးသမီး၊ အမျိုးသားအရေအတွက်

သတင်းအချက်အလက်နှင့် ကနဦးသတိပေးချက်များ ရယူနိုင်မှုအခြေအနေတိုးတက်လာသော အမျိုးသား၊ အမျိုးသမီး အရေအတွက်

တိုးတက်ကောင်းမွန်လာသော ရေပေးဝေရေးနှင့် သန့်ရှင်းရေးစနစ်

အမျိုးသားနှင့် အမျိုးသမီးများအကြား အများပြည်သူ အခြေခံအဆောက်အအုံ အသုံးပြုမှုနှင့် အသိပညာပေးမှုအဆင့် (ဥပမာ- အသုံးပြုပုံ၊ အသုံးပြုခန့် ကျေနပ်မှုရရှိသည့်အတိုင်းအတာ)

ရေကြီးရေလျှံကာလအတွင်း လိုအပ်သောရေအရင်းမြစ် ရယူအသုံးပြုနိုင်သည့် အိမ်ထောင်စု အရေအတွက်

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအတွက် သန့်ရှင်းရေးဆိုင်ရာပြုပြင်မွမ်းမံဆဲကာလတွင် ရေခပ်၊ ရေခဲခြင်းနှင့် အစားထိုးဖြေရှင်းမှုများ စီမံခြင်းအတွက် အချိန်ကုန်သက်သာစေမှု

ရေကြီးရေလျှံကာလအတွင်း ခိုင်ခံ့မှုရှိပြီး၊ အရည်အသွေးပြည့်ဝသော သန့်ရှင်းရေးစနစ်များကို တိုးမြှင့်အသုံးပြုလာနိုင်သည့် အိမ်ထောင်စုအရေအတွက်။

တိုးတက်လာသော အများပြည်သူအသုံးပြုနိုင်သည့် အထောက်အပံ့များ

ရေကြီး ရေလျှံကာလအတွင်း အများပြည်သူသုံး အထောက်အပံ့များကို တိုးမြှင့်အသုံးပြုလာနိုင်သည့် အမျိုးသား၊ အမျိုးသမီး အရေအတွက် နှင့်

ရေကြီး ရေလျှံကာလအတွင်း အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် စိတ်ချစွာ သွားလာအသုံးပြုနိုင်သည့် အိမ်နီးနားခြင်းအရေအတွက်

စွန့်ဦးတီထွင်ခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးပွားလာမှု

အများပြည်သူအခြေခံအဆောက်အအုံ အပြီး နှင့် ၎င်းတည်ဆောက်ရေးလုပ်ငန်းများ၊ မြို့ပြစီမံကိန်းနှင့် တည်ဆောက်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အများပြည်သူအခြေခံအဆောက်အအုံဆိုင်ရာ အစိုးရအေဂျင်စီများတွင် အလုပ်ရရှိသည့် အမျိုးသမီးနှင့်အမျိုးသားအရေအတွက်။

ရေကြီးရေလျှံကာလများအတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မှု တိုးတက်လာခြင်းနှင့်

အမျိုးသမီးဦးစီးဦးရွက်ပြုသော ဈေးကွက်စီးပွားရေးလုပ်ငန်းအသစ်များ တိုးပွားလာမှု ရာခိုင်နှုန်း။

လူမှုရေးနှင့် ကျန်းမာရေး နစ်နာမှုများလျော့ချခြင်း

ဘေးအန္တရာယ်ကျရောက်ခြင်းကြောင့် အိုးမဲ့အိမ်မဲ့များ၊ ထိခိုက်ဒဏ်ရာများနှင့် အသေအပျောက်များ အရေအတွက်။ (ကျား၊မ ၊ အသက်အရွယ်၊ ဘေးအန္တရာယ်အမျိုးစားအလိုက် ခွဲခြားထားသော)

ရေမှတစ်ဆင့်ပေါက်ဖွားသောရောဂါဝေဒနာများ ဖြစ်ပေါ်မှုအရေအတွက် (ကျား၊ မ ။ အသက်၊ အိမ်ထောင်စုတည်နေရာနှင့် ဘေးအန္တရာယ်အလိုက် ခွဲခြားထားသော)

ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်ပွားမှုအရေအတွက်။

HIV/AIDS ၊ ကာလသားရောဂါများနှင့် ကူးစက်တတ်သောရောဂါများ၊ လူကုန်ကူးမှုများနှင့် လုံခြုံ စိတ်ချရသော ကာကွယ်တားဆီးမှုများ၊ ဝေဒနာခံစားရနိုင်ခြေမြင့်မားနေသည့် အမျိုးသား၊ အမျိုးသမီးများ လက်လှမ်းမီနိုင်သောသင်တန်းများ သို့မဟုတ် လူထုပညာပေးစည်းရုံးပွဲများပြုလုပ်ခြင်း အရေအတွက် (ဥပမာ- လိင်လုပ်သားများ၊ ပို့ဆောင်ရေးလုပ်သားများ၊ အလုပ်သမားများနှင့် ထိခိုက်လွယ်လူငယ်များ)

ကျား၊ မ ရေးရာ တန်းတူညီမျှမှု တုန့်ပြန်သည့်အစီအစဉ်၊ ကျားမ အခြေပြုအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ခုခံအားကျဆင်းမှုနှင့် ကာလသားရောဂါများ၊ လူကုန်ကူးမှုများ ကြုံတွေ့နိုင်ခြင်းဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာပေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သော အမျိုးသမီး၊ အမျိုးသား အစိုးရအရာရှိနှင့် ရဲဝန်ထမ်းအရေအတွက်။

ကျား၊မ လူမှုစံသတ်မှတ်ချက် ဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးရေး

အများပြည်သူအခြေခံအဆောက်အအုံ၊ မြို့ပြတည်ဆောက်ရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍစီမံချက်များတွင် ကျား၊ မ လူမှုစံသတ်မှတ်ချက်ဆိုင်ရာ ထည့်သွင်းသက်ဝင်မှုကို မြှင့်တင်ရန်အတွက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အေဂျင်စီများကို ဂျန်ဒါဆိုင်ရာ စွမ်းရည်မြှင့်တင်မှုအနေ နှင့် ဂျန်ဒါခွဲခြမ်းစိတ်ဖြာမှုတစ်ခု ပြုလုပ်ရန် အရေးကြီးပါသည်။ ထိုမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပို့ဆောင်ရေးကဏ္ဍမြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းများဒီဇိုင်းရေးဆွဲရာတွင် ဂျန်ဒါဆိုင်ရာတုန့်ပြန်မှုရှိသော ချဉ်းကပ်နည်းလမ်းများထည့်သွင်းအသုံးပြုသွားမည်။ GAP ကို ထိရောက်စွာအကောင်အထည်ဖော်ရာတွင်လည်း ဂျန်ဒါဆိုင်ရာ စွမ်းဆောင်ရည်များ ရှိနေရန်လိုအပ်ပါသည်။ GAP အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံတင်ပြခြင်းတို့အတွက် နည်းပညာဆိုင်ရာအကြံပေးနိုင်သည့် ဂျန်ဒါဆိုင်ရာ ကျွမ်းကျင်အကြံပေးကိုလည်း ခန့်အပ်ထားရန်လိုအပ်ပါသည်။¹

စွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုအတွက် ထောက်ခံအကြံပြုထားသည့် ဂျန်ဒါ ဒီဇိုင်းအင်္ဂါရပ်များ

စီမံကိန်းစီမံခန့်ခွဲမှုရုံးတွင် ဂျန်ဒါကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံချိန်းဆိုမှု၊ သို့မဟုတ် ရှင်းလင်းပြတ်သားသော အလုပ်မူဘောင်နှင့် သင်တန်းရေးရာအကြံပေးအဖွဲ့။

စောင့်ကြည့်လေ့လာ သုံးသပ်ခြင်းများအတွက် ကျား နှင့် မ တို့၏ မတူညီမှုကို ဘက်စုံသိရှိနိုင်ရန် မေးမြန်းကောက်ယူ အချက်အလက်များ စုစည်းထားရှိခြင်း။

စီမံကိန်းရုံး သို့မဟုတ် သင်တန်းရေးရာအကြံပေးများက ဂျန်ဒါ ကိစ္စရပ်များနှင့် ခွဲခြမ်းစိတ်ဖြာမှုများအတွက် တာဝန်ယူမှုများတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်သက်ရောက်နေသည့် သဘောတရားကို နားလည်အောင် တည်ဆောက်ထားခြင်း။

ဂျန်ဒါ ပညာပေးနှင့် စီမံကိန်းဝန်ထမ်းများအားလုံးအတွက် GAP အကောင်အထည်ဖော်သည့် သင်တန်းများ ပြဋ္ဌာန်းထားရှိခြင်း။

ကနဦးအချက်အလက်များနှင့် အစီရင်ခံတင်ပြသည့်အချက်အလက်များကို ကျား နှင့် မ တို့၏ မတူညီမှုကို ဘက်စုံသိရှိနိုင်ရန် မေးမြန်းကောက်ယူ အချက်အလက်များ ဖော်ပြထားရန်လိုအပ်ခြင်း။

အသစ်ငှားရမ်းလိုက်သော လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအေဂျင်စီဝန်ထမ်းများ အတွက် အမျိုးသမီးများ ပိုမိုပါဝင်ရန် ဦးတည်ထားခြင်း။

DIA သို့မဟုတ် အဆုံးဖြတ်ပေးရမည့် အဆင့်များ နည်းပညာဆိုင်ရာနှင့် သက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုဆိုင်ရာ အဆင့်များ၌ အမျိုးသမီးများကို ပိုမိုပါဝင်နိုင်ရန် ဦးတည်ခြင်း။

GAP အကောင်အထည်ဖော်ဆောင်ရွက်ရေးသင်တန်းနှင့် ဂျန်ဒါပညာပေး အသုံးဆောင်ပစ္စည်းများ ထားရှိမှု။

လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အေဂျင်စီ၏ စွမ်းရည်ဖွံ့ဖြိုးရေးသင်တန်း လှုပ်ရှားမှုများ အားလုံးတွင် ပါဝင်တက်ရောက်သူများကို ကျား နှင့် မ တို့၏ မတူညီမှုကို ဘက်စုံသိရှိနိုင်ရန် မေးမြန်း ကောက်ယူ အချက်အလက်များဖော်ပြထားခြင်း။

သင်တန်းတွင် အမျိုးသမီးဝန်ထမ်းများ တက်ရောက်မှုအတွက် သင့်တင့်လျောက်ပတ်စွာ ဦးတည်သတ်မှတ်ထားခြင်း။

၆.၀ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်

ကမ္ဘာ့ဘဏ်မှ ရန်ပုံငွေမတည်ပေးထားသည့် SEA DRM စီမံချက် “သဘာဝဘေးအန္တရာယ် ရေရှည်စီမံခန့်ခွဲမှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှုများတွင် အဓိက ရေဘေးစီမံခန့်ခွဲမှုအတွက် ရန်ပုံငွေထောက်ပံ့သွားပါမည်။” (ကမ္ဘာ့ဘဏ် SEA DRM စီမံချက်၊ ESMP လုပ်ငန်းမူဘောင် သတ်မှတ်ချက်)။ CBD အတွင်း (လသာ၊ ဗိုလ်တထောင်၊ ပုစွန်ထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊နှင့် လမ်းမတော်) ၆ မြို့နယ်အတွင်းမှ စီမံကိန်းငယ်များ အဆိုပြုတင်သွင်းရရှိမှုကို ကမ္ဘာ့ဘဏ်နှင့် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအစည်းအဝေးပွဲက အတည်ပြုခဲ့ပါသည်။ ၎င်းစီမံချက်ခွဲများ အားလုံးမှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများလျော့ချ ခြင်းအပါအဝင် စံနှုန်းများနှင့်ပတ်သက်ပြီး ဆက်လက်ထပ်မံ လေ့လာသုံးသပ် သွားမည်ဖြစ်ပါသည်။ ဥပမာ- ကမ္ဘာ့ဘဏ်လုပ်ငန်းအဖွဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်လေ့လာချက် Environmental Assessment (OP/BP 4.01)နှင့် အတိအကျအားဖြင့် လုပ်ငန်းအကောင် အထည်ဖော် ရေးမူဝါဒ (OP/BP 4.04 နှင့် 4.12) တို့သည် ESMF အတွက် လမ်းညွှန်ချက်ဖြစ်သည်။ ထို့အပြင် အမျိုးသား အကျိုးစီးပွားကာကွယ်ရေး မူဝါဒကိုလည်း ထည့်သွင်းစဉ်းစားပြီး မှတ်တမ်းတင်မည် ဖြစ်ပါသည်။ ESMF ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဝန်ကြီးဌာန၊ ဌာနဆိုင်ရာများ အပြန်အလှန် သဘော တူညီထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုဘဝလိုမြို့ရေး လုပ်ငန်းစဉ်များ၊ စံနှုန်း များအကြောင်း လမ်းညွှန်မှတ်တမ်းရေးဆွဲရာတွင် ရရှိလာနိုင်သည့် ဆန့်ကျင်ဘက် ဆိုးကျိုးသက်ရောက်မှု များကို စီမံခန့်ခွဲရန်ဖြစ်သည်။ ESMF သည် အဆိုပြုထားသော SEA DRM မှ ဘဏ္ဍာရေး ထောက်ပံ့နိုင်ဖွယ်ရှိသော စီမံကိန်းခွဲများအတွက် မရှိမဖြစ် လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု အန္တရာယ်စီမံခန့်ခွဲမှုအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီမံခန့်ခွဲမှု၊ လုပ်ထုံး လုပ်နည်းများနှင့် တိုင်းတာချက်များကို ပံ့ပိုးကူညီပေးပါလိမ့်မည်။ ရေရာသည့် အခြေခံ အဆောက်အအုံ ပုံစံနှင့် တည်နေရာများကို မသိသေးသည့်အတွက် စီမံကိန်း အကောင်အထည်ဖော်သော ကာလ အတွင်း ပြောင်းလဲနိုင်ပါလိမ့်မည်။ အသေးစိတ် နည်းပညာပုံစံများ ရရှိနိုင်သောအခါ စီမံကိန်း အကဲဖြတ်မှုနှင့် တွက်ချက်မှုတို့ကို အခြားစီစဉ်ရမည့် အစိတ်အပိုင်းများ (ဥပမာ - ARAP (သို့) RAP) များအပေါ်တွင် အသုံးပြုခြင်းနှင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုအချိုးအစားသည် ရှုပ်ထွေးပါက ESMF တွင် ESMP (သို့) ကန့်သတ်ချက်ရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု ဆန်းစစ်ချက် (ESIA) တို့အတွက် လိုအပ်သော လမ်းညွှန်စာရွက်စာတမ်းပါဝင်ပြီးဖြစ်သည်။ ESMF သည် လသာနှင့် ဗိုလ်တထောင်မြို့နယ်များအတွင်း ဦးတည်အုပ်စုဖွဲ့ဆွေးနွေးခြင်း လူထုပါဝင်သော ဆွေးနွေးခြင်းဖြင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော လူဦးရေများ၊ ဆက်နွယ်ပတ်သက်သူများနှင့် ပတ်သက်ပြီး YCDC အတွက် လမ်းညွှန်ချက် သဖွယ်ဆုံးဖြတ်ရန် အထောက်အပံ့ပေးသည့် အရာဖြစ်ပါသည်။ ESMF နှင့် RPF ကို ပြည်သူလူထုများနှင့် ဒေသခံလူထုတို့ အကြားတွင် လူသိရှင်ကြား ထုတ်ဖော်ပြသပါလိမ့်မည်။

ကျယ်ပြန့်လှသည့် လမ်းညွှန်ချက်တစ်ခုအနေဖြင့် ESMF အနေဖြင့်အာမခံချက်ပေးနိုင်သည်များမှာ-

ဤစီမံချက်သည် ဖြစ်လာနိုင်ချေရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ် များ၊ အထူးသဖြင့် တိုက်ရိုက်သက်ရောက်မှု ခံစားရသည့် မတူညီသည့် လူဦးရေကို ထည့်သွင်း စဉ်းစားပါသည်။

ဤစီမံချက်သည် အဆိုပြုထားသည့်စီမံချက် အကောင်အထည်ဖော်မည့် နေရာဒေသအတွင်း လူ့ဘောင်ယဉ်ကျေးမှုဆိုင်ရာ ဂျန်ဒါ ထိခိုက်လွယ်မှုများနှင့် သဘာဝပတ်ဝန်းကျင် တန်ဖိုးများကိုပါ ထည့်သွင်းစဉ်းစားသည်။

စီမံချက်ရေးဆွဲနေစဉ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေဆဲကာလတွင်း ရရှိလာ နိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုများ မြင့်တက်လာ နိုင်ပါ၍ လုပ်ငန်းခွင်အလိုက် လုံခြုံရေးအဆောင်အယောင်များ လက်တွေ့အသုံးပြုမှုရှိမရှိကို စောင့်ကြည့် လေ့လာရေးအစီစဉ်အပြင် သင့်လျော်သည့် လျော့ချမှု၊ တိုင်းတာချက်များကို ဒီဇိုင်းထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးရေး နည်းစနစ် များဖြစ်သည့် ESMP သို့မဟုတ် ECOP နှင့် AEAP တို့ကို သင့်လျော်သလို ပြင်ဆင်ပြီးသည့်အပြင် အကာအကွယ် ကိရိယာများသည် ကမ္ဘာ့ဘဏ်၏ အကာအကွယ် မူဝါဒများနှင့် နိုင်ငံတော်အဆင့် ဥပဒေပြုရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာပါသည်။

ESMF သည် ဤကဏ္ဍ၏ သတိပေးချက် တစ်ခုအနေဖြင့် ပါဝင်ပါသည်။

၆.၁ ခွင့်ပြုချက်နှင့် စိစစ်ခြင်း

သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိစစ်ခြင်းသည် အဆိုပြုစီမံကိန်းများမှ ထွက်ပေါ် လာနိုင်သည့် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများကို ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိစစ်ခြင်းသည် ဆုံးဖြတ် ချက် ချမှတ်ရသူများထံသို့ ရှောင်ရှားရမည်များ၊ လျော့ချရမည်များ၊ အကျိုးသက်ရောက်မှုများအတွက် လျော်ကြေးပေးရမည်များကို သိရှိစေပါသည်။ စီမံချက်အရွယ်အစား၊ ထိခိုက်လွယ်မှု၊ နေရာဒေသနှင့် စီမံချက်အမျိုးအစား၊ ရရှိလာနိုင်သည့် လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ၏ ပမာဏအလိုက် စီမံချက်ခွဲများကို စိစစ်ရွေးချယ်ကာ အမျိုးအစားခွဲစုစည်းထားပါမည်။ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စစ်ဆေးခြင်းပုံစံ နမူနာကို နောက်ဆက်တွဲ (က - င) တွင် ဖော်ပြထားပါသည်။

အခန်း ၃.၃ တွင်ဖော်ပြထားသည့်အတိုင်း၊ အမျိုးအစား A သည် လူမှုရေး သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိသာသောအကျိုးသက်ရောက်မှုများရှိခြင်း သို့မဟုတ် ဖော်ပြထားသည့် နေရာထက်ကျော်၍ ရေနုတ်မြောင်းအဆင့်မြှင့်တင်ခဲ့ပါက ရံပုံငွေအတွက် လျှောက်ထားခွင့်မရှိပါ။ စီမံကိန်း အမျိုးအစား A အနေဖြင့် အချိန်နှင့် အကြံပြု ဆွေးနွေးပွဲများ ထပ်လောင်း လိုအပ်သည့် ESIAs အဖြစ်ပေါ်ထွက်လာပြီး၊ အရေးပေါ် ဘေးအန္တရာယ်စီမံခန့်ခွဲ တုံ့ပြန်မှုအနေဖြင့် ရည်ရွယ်ဖော်ဆောင်ထား သော စီမံကိန်းဖြစ်သည်။

နေရာဒေသကိုခွဲခြမ်းစိတ်ဖြာပြီးသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းခွင်အလိုက် ESMP နှင့် ARAP/RAP တို့ကို ကြိုတင်ပြင်ဆင်ထားနိုင်ပြီဖြစ်ပါသည်။ လက်ရှိပိတ်နေသော၊ ရေနုတ်မြောင်းများ အားအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းအတွက်သာ စီမံချက်အမျိုးအစား B အနေနဲ့ ငွေကြေးရယူနိုင်ပါမည် (အခန်း ၃.၃ ကိုကြည့် ပါ)။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အဆိုပြုစီမံကိန်းများကို စိစစ်ရွေးချယ်ရန် တာဝန်ရှိသည့် စီမံကိန်းရွေးချယ်ရေး တာဝန်ရှိသူနှင့်အတူ ပဏာမအဆင့် စိစစ်ခြင်း ပြီးဆုံးပြီဖြစ်သည် (နောက်ဆက်တွဲ A3 ကိုကြည့်ပါ)။ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးများဆောင်ရွက်ခြင်း

အကောင်အထည်ဖော် လုပ်ဆောင်ခြင်းရှိမရှိကိုလည်း သေချာစွာစိစစ်ထားပြီး ဖြစ်သည်။ စီမံကိန်းနေရာများ သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် စီမံကိန်းရွေးချယ်စိစစ်ရေးက အဆိုပြု စီမံကိန်းများ၏ ဖော်ပြရှင်းလင်းချက်များကို ပြင်ဆင်ဆောင်ရွက်ပါလိမ့်မည်။ အဆိုပြုစီမံကိန်းများအတွက် လိုအပ်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ စိစစ်ခြင်းနှင့် လူမှုရေးနှင့်သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာစီမံခန့်ခွဲမှုစံနှုန်းများနှင့် အစီစဉ်များတွက် လိုအပ်သည်များကို ရှာဖွေဆောင်ရွက်ခြင်းများကို လုပ်ဆောင်ကြသည်။ အကောင်အထည်ဖော်သည့် ကဏ္ဍတွင် YCDC မှ တာဝန်ရှိသူအား ကူညီရန် ဒေသခံအကြံပေးနှစ်ဦး ငှားရမ်းပြီး ခွင့်ပြုချက်နှင့် စိစစ်ခြင်းကို အတည်ပြုရမည်။

၆.၂ လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ခြုံငုံသုံးသပ်ခြင်း

မြို့နယ် ၆ မြို့နယ်မှ အဆိုပြုစီမံချက်များတွင် အဖုံးပါနှင့် အဖုံးမပါသော ရေနုတ်မြောင်းများ လမ်းကြောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် အများပြည်သူအခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းများ ပါဝင်ပါသည်။ သို့သော်လည်း စီမံကိန်းနေရာများချမှတ်ရာတွင် တိကျစွာ မသိရသေးပါ။ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို အဆိုပြုထားစီမံကိန်းအဆင့်ဆင့်တိုင်းတွင် အဆိုပြုထားသည့်အတိုင်း ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးရမည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တာဝန်ဖြစ်ပြီး၊ အဆိုပြုထားသော စီမံချက်ခွဲသည် လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း သက်ရောက်မှုဖြစ်ပေါ်နိုင်သည့် အလားအလာရှိပါက အရေးယူဆောင်ရွက်ရမည် စီမံကိန်းအား စိစစ်စဉ် စီမံကိန်းခွဲများ၏ သက်ဆိုင်ရာ စီမံကိန်းဒေသတွင်း အလားအလာရှိသော သက်ရောက်မှုများ(အပြုသဘော၊ အပျက်သဘော နှစ်ခုစလုံး)၏ သဘောသဘာဝကို ခွဲခြမ်းစိတ်ဖြာသုံးသပ်သွားမည်ဖြစ်ပါသည်။ အလားအလာရှိသော သက်ရောက်မှုများကို ပိုမိုအသေးစိတ်ကျကျ ဆန်းစစ်ရာတွင် လိုအပ်မည့် လုံခြုံရေး တန်ဆာပလာများရွေးချယ်ခြင်းကို ဖော်ဆောင်ပေးပါလိမ့်မည်။ ထိုရွေးချယ်မှုသည် မျှော်မှန်းထားသည့် သဘာဝဝန်ကျင်နှင့် လူမှုရေးဆိုင်ရာ ပြဿနာများပေါ် မူတည်သည်။

ခြုံငုံသုံးသပ်ခြင်းအနေဖြင့် စိစစ်ရေးလုပ်ငန်းစဉ်အတွင်း ခွဲခြမ်းစိတ်ဖြာထားသည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ နစ်နာနိုင်ချေများနှင့် အလားအလာရှိသော သက်ရောက်မှုများကို အတည်ပြုပေးပါသည်။ ခြုံငုံသုံးသပ်ခြင်းအဆင့်သည် အဆိုပြုစီမံကိန်းအကောင်အထည်ဖော်သည့် ကနဦးကာလတွင်ပင် ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်များကို မီးမောင်းထိုးပြပါသည်။ ထို့အတွက်ကြောင့် စီမံကိန်းနေရာ အလေးပေးသတ်မှတ်ခြင်းအပါအဝင် အလားအလာရှိသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများလျော့ချနိုင်မည့် စီမံကိန်းဆိုင်ရာ ဒီဇိုင်းပြုပြင်ပြောင်းလဲရေးဆွဲခွင့်ကို စိစဉ်သူများအတွက် ခွင့်ပြုထားပါသည်။

၆.၂.၁ ယေဘုယျလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၊ သို့မဟုတ် ECoP

စီမံချက်အခွဲများ၏ လုပ်ငန်းများအားလုံးသည် လုံခြုံရေးဆိုင်ရာအစီအမံများဖြစ်သည့် ESIA၊ ESMP၊ နှင့် ARSPs များကိုလိုအပ်လာပါလိမ့်မည်။ မြန်မာနိုင်ငံ DRM စီမံကိန်းအတွက် စီမံချက်အခွဲတစ်ခုခြင်းစီသည် ESMP တစ်ခု ကိုလိုအပ်ပါလိမ့်မည်။ ESMP ကို ပြင်ဆင်ရာတွင် (၂၀၁၅) နိုင်ငံ EIA လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ဘဏ်၏ အကာအကွယ် လုပ်ထုံးလုပ်နည်းများနှင့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လုံခြုံရေး (EHS) လမ်းညွှန်ချက်များကို လိုက်နာရန် ထည့်သွင်းပြင်ဆင်ခဲ့ပါသည်။ စီမံကိန်းခွဲလုပ်ငန်းများမှ ပေါ်ပေါက်လာနိုင်သည့် ညစ်ညမ်းမှုများကို လုပ်ငန်းပြင်ဆင်နေစဉ်၊ ဆောက်လုပ်ရေးများဆောင်ရွက်နေစဉ်နှင့် လုပ်ငန်းများအကောင်အထည်ဖော်နေစဉ် အဆင့်များအတွင်း သဘာဝပတ်ဝန်း

ကျင်နှင့် လူမှုဝန်းကျင်အပေါ် ဆိုးကျိုးမသက်ရောက်စေရန် ESMP ကို သေချာစွာ တိုးတက်အောင် ပြုလုပ်ထားရန် လိုအပ်ပါသည်။ ESMP ၏ ကြိုတင်ပြင်ဆင်ထားနိုင်သည့် အချက်အလက်များ သည် ဇယား ၁၂ တွင်ပါရှိသော နမူနာ ECops ပေါ်တွင် အခြေခံထားပါသည်။ ESMP သည် မြို့ပြတည်ဆောက်ရေး၊ ရေနုတ်မြောင်း အဆင့်မြှင့်တင်မှုနှင့် ပြန်လည်မွမ်းမံရေးကန်ထရိုက်၏ အစိတ်အပိုင်းတစ်ခုဖြစ် လာပါလိမ့်မည်။ ESMP သည် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်း ယေဘုယျအစီစဉ် (EMP) ကို အခြေခံထားပါသည်။ (နောက်ဆက်တွဲ ၈ - ၅) ESMP သည် ပြန်လည်မွမ်းမံခြင်း၊ ရေနုတ်မြောင်း အဆင့်မြှင့် တည်ဆောက်ခြင်း၊ မြို့ပြတည်ဆောက်ရေးစီမံချက်ခွဲများ ဆောင်ရွက်နေစဉ်အတွင်း လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာသင့်သည်များကို ကြီးကြပ်ကွပ်ကဲ၍ တွန်းအားပေးသည့် စာချုပ်စာတမ်း အခြေပြုအနေဖြင့် ဆောင်ရွက်ပါမည်။ ESMP ၏ စစ်ဆေးရမည့် စာရင်းများကို သင့်လျော်သော ဂရုပြုဆောင်ရွက်ရမည့် တန်ဆာပလာများပုံစံအဖြစ် ဇယား ၁၂ တွင် ဖော်ပြထားပါသည်။

ရေနုတ်မြောင်းတူးဖော်ရေးလမ်းကြောင်းများနှင့် အများပြည်သူသုံး အဆောက်အအုံများကို ခွဲခြမ်းစိတ်ဖြာပြီးသည့်အခါတွင် ဆောက်လုပ်ရေးလုပ်ငန်း မစတင်ခင်ကာလ၊ တည်ဆောက်ဆဲနှင့် လုပ်ငန်းလည်ပတ်နေစဉ်အတွင်း ဖြစ်ပေါ်လာနိုင်သည့်သက်ရောက်မှုများ ကိုဆန်းစစ်နိုင်ရန် လုပ်ငန်းခွင်အလိုက် ESMP က ပြင်ဆင်ပါလိမ့်မည်။ အဆိုပြုစီမံချက် ၁ ခုစီအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ချက်၊ ဒီဇိုင်းနှင့် ESMP ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောက်လုပ်ရေးဒီဇိုင်းနှင့် လွယ်ကူစွာချောမွေ့မှုရှိစေရန် ကိုချိတ်ဆက်စဉ်းစားဆောင်ရွက်ရပါမည်။ ဆန်းစစ်လေ့လာမှုသည့် ရေစီးရေလာလမ်းကြောင်းများ အများပြည်သူသုံး အဆောက်အအုံများနှင့် နီးနွယ်နေသည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ အပေါ် အာရုံစိုက်သင့်ပါသည်။

လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိစစ်ရာတွင် ယေဘုယျ လူဦးရေနွဲ့ထားများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ ဝင်ငွေနည်းပါးသော လူထုများ၊ ရေမြောင်းဧရိယာသို့ ကျူးကျော်ဝင်ရောက်နိုင်သည့် အနေအထားများ၊ ထိခိုက်လွယ်၍ အဓိကကျသော သဘာဝအသိုက်အမြို့ များ၊ အသိုက်အမြို့ဖြစ်စေသည့် ရေအရင်းမြစ်များ၊ မှတ်တမ်းဝင် ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာနေရာ များနှင့် အခြားသော ထိခိုက်လွယ်နေရာများ (မကြာသေးမီက ကောက်ခံခဲ့သော သန်းခေါင်စာရင်း၊ အသေးစိတ်သွားရောက်လေ့လာမှုများအပါအဝင် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှရရှိသည့် တရားဝင်အချက်အလက်များနှင့် သတင်းအချက်အလက်များ) ပါဝင်ပါမည်။ စစ်ဆေးချက် ပုံစံစာရွက်များကို နောက်ဆက်တွဲ (က-၃) နှင့် (က-၄) တွင် ကြည့်ရှုနိုင်ပြီး ပါဝင်သည်များမှာ- (၁) အများပြည်သူသုံး အဆောက်အအုံဘေးရှိ ရေနုတ်မြောင်းများနှင့် အတူပါရှိနေသည့် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကိုဆန်းစစ်ခြင်း (၂) အများပြည်သူအသုံးပြုသည့် အဆောက်အအုံများနှင့် ရေထွက်ပေါက်များအနီးရှိ အန္တရာယ်ရှိစေနိုင်မည့် အခြေအနေများကို အဆောက်အအုံမှ ကွာဝေးမှုနှင့်တကွ လေ့လာဆန်းစစ်ခြင်း (၃) အကာအကွယ် ကိရိယာများတွင် အန္တရာယ်ရှိမည့် ဆိုးကျိုးများ လျော့ကျရေး စံနှုန်းတိုင်းတာမှုများ ပါဝင်သည်။ (ဥပမာ- ဒီဇိုင်း၊ ပြန်လည်တည်ဆောက်ရေးအစီအစဉ်၊ ဆောက်လုပ်ရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ၊ လေလံစာရွက်စာတမ်းများ၊ လူထုဆက်ဆံရေးအစီစဉ်များ) (၄) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် တာဝန်ရှိသည့် အေဂျင်စီ (၅) ဆိုးကျိုးများ လျော့စေမည့် စံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအတွက် အချိန်ကိုက်မှု (ဆောက်လုပ်ရေး မစတင် ခင်ကာလ၊ ဆောက်လုပ်ဆဲကာလ၊ စီစဉ်ရေး ကာလ၊ စသဖြင့်...) (၆) ဆိုးကျိုးများ လျော့ကျစေမည့် စံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအခွင့်အလမ်းများနှင့် အသေးစိတ်စစ်ဆေးရာ၌ အသုံးပြုမည့် စစ်ဆေးချက်စာရွက်တွင် ဖော်ပြလိုသည့် ကိစ္စရပ်အလိုက် ရေးဆွဲထားသော အကျဉ်းချုပ်ဇယားများ၊ သင့်လျော်သည့် အရွယ်အစား မြေပုံများပါဝင်ပါမည်။ (ဥပမာ - ဒေသအလိုက် ဖြစ်တတ်သော

သဘာဝဘေးအန္တရာယ်များ၊ မြေတိုက်စားခံရမှုအခြေအနေများ၊ ဒီရေတံခါးဂိတ်နှင့် strom pump တပ်ဆင်ရေးများ၊ လူမှုရေး၊ သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားရ လိုအပ်သည်များကို ဆန်းစစ်ချက် စာရွက်ထဲတွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်သည်။ လျော့ချရေး စံနှုန်းတိုင်းတာချက်များလည်း ခွဲခြမ်းလေ့လာရမည်ဖြစ်ပြီး၊ ECoP တွင် ဆွေးနွေးထားသည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့် လူထုဆက်ဆံရေးအစီစဉ်များကို အောက်တွင် ဖော်ပြထားမည်ဖြစ်သည်။

ရေနုတ်မြောင်းလမ်းကြောင်းများ အဆင်ပြေတင်ခြင်းကြောင့် လူထုအနေဖြင့် ၎င်းတို့အနီးတစ်ဝိုက်တွင် အလုပ်သမားများ ထူပြောလာခြင်း၊ ကြီးမားသော စက်ယန္တရားများကြောင့် လမ်းပိတ်ဆို့မှုများ တိုးမြင့်တက်လာခြင်းကြောင့် ပိုင်ဆိုင်မှုများ ပျက်ဆီးဆုံးရှုံးရန် အလားအလာအပြင် ဒေသခံလူထုနှင့် ပဋိပက္ခများ ဖြစ်ပွားနိုင်ပါသည်။ ဆောက်လုပ်ရေးကာလတွင်း လူမှုရေးကိစ္စရပ်များ ဖော်ထုတ်နိုင်ရန် ESMP အနေဖြင့် လူထုပါဝင်နိုင်သည့် လုပ်ငန်းစဉ်များကို လေ့လာထုတ်ဖော်သင့်ပါသည်။ ဥပမာ- မတူညီသော လူထုအလွှာခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ်ကော်မတီ)

ESMP သို့မဟုတ် ECoP ၏ရည်ရွယ်ချက်များမှာ- (၁) ရန်ကုန်ရှိ စီမံကိန်းခွဲ နေရာများအတွက် တိကျသေချာသော လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများထားရှိနိုင်ရန် (၂) နည်းပညာအထောက်အပံ့ပေးရန် (၃) လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို နားလည်ပြီး ဆိုးကျိုးများ နည်းပါးစေရန် ထည့်သွင်းစဉ်းစားခြင်း (၄) စီမံချက်ခွဲလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း မည်သည့်ပြဿနာမျိုးမဆို ပေါ်ပေါက်လာပါက ရေနုတ်မြောင်းနှင့်ဆောက်လုပ်ရေးအင်ဂျင်နီယာများနှင့် နည်းပညာကျွမ်းကျင်သူများမှ အဖြေရှာပေးနိုင်သည်ကို သေချာစေရန် (၅) စီမံကိန်းခွဲများအတွက် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်း စစ်ကောက်ယူမှုများပြုလုပ်ရာတွင် ပံ့ပိုးကူညီပေးရန်တို့ ဖြစ်ကြသည်။

လုပ်ငန်းအကောင်အထည်ဖော်နေစဉ်အတွင်း စီမံကိန်းခွဲတစ်ခုစီအတွက် ကိုက်ညီစေရန် မူနာပုံစံ ECoP ကို ဇယား ၁၂ တွင်ဖော်ပြထားပါသည်။ စီမံကိန်းခွဲ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငှားထားသော ကန်ထရိုက်တာသည် ECoP တွင်ပါဝင်သော ကြိုတင်ပြင်ဆင်ထားနိုင်သည့် အချက်အလက်များကို အကောင်အထည်ဖော်ရန်အတွက် တာဝန်ရှိပါသည်။ စီမံကိန်းငှားရမ်းမှုများ ဆိုင်ရာကျွမ်းကျင်သူ နှင့် YCDC ၏ ကျွမ်းကျင်သူသည် ကန်ထရိုက်တာများကို ကြီးကြပ်ရန်အတွက် တာဝန်ရှိပါသည်။ ECoP ကို ကန်ထရိုက်တာနှင့် လုပ်ငန်းအကောင်အထည်ဖော်ကျွမ်းကျင်သူများမှ အသုံးပြု၍ ထိရောက်စွာ လုပ်ငန်းအကောင်အထည်ဖော်ခဲ့ခြင်း ရှိ/မရှိ ပုံမှန်စောင့်ကြည့်ကြီးကြပ်သည့် လုပ်ငန်းစဉ်တွင်အသုံးပြုနိုင်ပါသည်။

ဇယား ၁၂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ယေဘုယျ အစီအစဉ် (EMP) သို့မဟုတ် ECOP နမူနာ

သဘာဝပတ်ဝန်းကျင်(သို့) ကြိုတင်ပြင်ဆင်ထားနိုင်သည့် လုပ်ငန်းစဉ်များ

ဖြစ်နိုင်ချေရှိသော လူမှုရေး

သက်ရောက်မှုပြဿနာများ

အလုပ်ခွင် စီမံခန့်ခွဲမှု:	ဆောင်ရွက်မည့်လုပ်ငန်းတိုင်းအတွက် လုပ်ငန်းခွင် စီမံခန့်ခွဲမှု အစီအစဉ်များကို ယာဉ်ထိန်းရဲအပါအဝင် မြို့နယ်အတွင်းရှိ အာဏာပိုင်အဖွဲ့အစည်းများနှင့်
လမ်းပေါ်တွင်နှင့် လုပ်ငန်းခွင်တွင် လုပ်ငန်းသုံးပစ္စည်းများ သိုလှောင်ထားခြင်း	တိုင်ပင်ဆွေးနွေးပြီးမှ ပြင်ဆင်ခြင်းနှင့် အပြီးသတ်ရေးဆွဲခြင်းဆောင်ရွက်ရန်။
ဆောက်လုပ်ရေးထုတ်ကုန်များကြောင့်ဖြစ်လာနိုင်သော ရေထုညစ်ညမ်းမှု	လုပ်ငန်းခွင်တွင် လုံလောက်သော ရေသန့်စွမ်းအား (လျှပ်စစ် စသည်) နှင့် သန့်ရှင်းရေး ဝန်ဆောင်မှုများကို တည်ဆောက်ထားရန်။ အလုပ်သမား ၂၅ ယောက် (အမျိုးသမီး နှင့် အမျိုးသား ခွဲခြားထားသော) အတွက် အနည်းဆုံး အိမ်သာ တစ်လုံးနှုန်းထားရန်။
အလုပ်များသည် ရေမီးပေးဝေရေးလိုင်းများကို ပျက်စီးစေနိုင်သည်	ပတ်ဝန်းကျင် နှင့် လုပ်ငန်းခွင်အနီးတစ်ဝိုက်တွင် နေထိုင်သော လူများအပေါ်တွင် အကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေရန် ရွေးချယ်ထားသော အလုပ်သမား ဝန်ဆောင်မှုများ နှင့် လုပ်ငန်းခွင်အတွင်း ရုံးခန်းထားရန် ။
နေထိုင်သူများ၏ ဘဝအရည်အသွေးကျဆင်းစေသည်။	ရုံးခန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုံခြုံသော မီးကြိုးများတပ်ဆင်ရန် နှင့် မီးပလပ်ခုံများကို မြေကြီးနှင့် ရေမျက်နှာပြင်ပေါ်တွင် လုံးဝမထားရန်။
မြေ နှင့် ရေညစ်ညမ်းခြင်း (အမှိုက်များစုပုံခြင်း၊ ဆီယိုဖိတ်ခြင်း)	ပစ္စည်းများ သိုလှောင်မှုအတွက် သင့်တော်သောနေရာရှာရန်၊ မိုးရွာနေစဉ်အတွင်း ပစ္စည်းများရွေ့ပြောင်းခြင်းကို ကန့်သတ်ထားရန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ ရေနှုတ်မြောင်းထဲကျရောက်မည့် မတော်တဆဖြစ်မှုများမှ ကာကွယ်ရန်။
	ခါတ်ဆီ နှင့် ဓာတုပစ္စည်းများကို မချောအောင်လုပ်ထားသော ကြမ်းခင်း၊ အမိုးအကာ လုံခြုံစွာဖြင့် သိမ်းဆည်းထားပြီး လုံခြုံရေး အမှတ်အသားများကို လုပ်ငန်းခွင် တည်နေရာ နှင့် အနည်းဆုံး မီတာ ၂၀ အကွာ၌ ထားရန်။
	မည်သည့်နေရာတွင်မဆို ဆီဖြည့်သည့်နေရာသည် ရေနှုတ်မြောင်းနှင့် ဝေးရာတွင် ထားရမည်ဖြစ်ပြီး ဆီယိုဖိတ်မှု ထိန်းချုပ်ရေး အစီအမံကို ဆီဖြည့်သည့်နေရာနှင့် ရေနှုတ်မြောင်းကြားတွင်ထားရန် ။
	ယိုဖိတ်ထားသည့် ဆီများကို ရှင်းလင်းသည့်သေတ္တာများကို စီမံကိန်းခွဲတိုင်း၌ ထားရှိပြီး စီမံကိန်းဝန်ထမ်းများအား အသုံးပြုပုံကို သင်ပေးထားရန် ။
	အလုပ်ချိန်တစ်ချိန် သို့ တစ်နေ့ပြီးဆုံးတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆောက်လုပ်ရေး ပစ္စည်းများ နှင့် အမှိုက်များကို စုဆောင်းပြီး နေရာတကျပြန်ထားရန် ။
	စိတ်ချရသော လျှပ်စစ်အကာအကွယ် နှင့် ရေပေးဝေရေး ပိုက်လိုင်းများကို လုပ်ငန်းစစ်မှန်မှပင် သေချာစစ်ရန်နှင့် ပြတ်တောက်ခြင်းများမဖြစ်ရန် လုံလောက်သော ကာကွယ်မှုထားရန်၊ ပျက်စီးမှုများ ဖြစ်ပေါ်လျှင် ကန်ထရိုက်တာသည် နေထိုင်သူ (သို့) လုပ်ငန်း နှင့် ဆက်သွယ်ရမည်ဖြစ်ပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများကို လျော့ချရန် ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးရန်။
	အထက်ဖော်ပြပါ လုံခြုံရေးဆိုင်ရာ မတော်တဆမှုများ (သို့) အလုပ်သမားများအား ဆေးကုသမှုပြုလုပ်ရသည်အထိ ပြင်းထန်သော ထိခိုက်မှုများဖြစ်ပေါ်လျှင် (သို့) မှန်တိုင်း နှင့် မိုး သည်းထန်စွာ၊ အချိန်ကြာမြင့်စွာရွာလျှင် ဆောက်လုပ်ရေး အလုပ်အားလုံးရပ်ဆိုင်းထားရန်။
	အထူးသဖြင့် အလုပ်သမားများသည် လူနေသည့်ဧရိယာများ ဖြစ်သော မြို့နယ်တွင်းသို့ရောက်နေလျှင်၊ ဆူညံသံ နှင့် တုန်ခါမှုများကို ထိန်းချုပ်ရန် မလိုအပ်လျှင် စက်ပစ္စည်းများ၏ အင်ဂျင်ကို ပိတ်ထားရန် ။
	သစ်ပင် နှင့် အခြားသော ဟင်းသီးဟင်းရွက်ပင်များကို တတ်နိုင်သလောက် ထိန်းသိမ်းထားရန်။
	အမှိုက်များ နှင့် ဆောက်လုပ်ရေးပစ္စည်းများကို မီးရှို့ခြင်းကို လုပ်ငန်းခွင်တွင် ခွင့်မပြုရန်။
	လုပ်ငန်းပြီးဆုံးသွားလျှင် လုပ်ငန်းခွင်နေရာကို နဂိုမူလအခြေအနေအတိုင်း ပြန်လည်ထားပေးရန်။

အန္တရာယ်ကင်းရှင်းစွာလမ်း အသုံးပြုမှုနှင့် လမ်းပတ်ဆို့မှု စီမံခန့်ခွဲခြင်း	လုံခြုံသော လမ်းပတ်ဆို့မှုထိန်းချုပ်ရေး ကြိုတင်ပြင်ဆင်ထားရန် နှင့် ဆောက်လုပ်ရေးကြောင့် မဟုတ်သော ပိတ်ဆို့မှုများကို ကန့်သတ်ရန်။
	ယာဉ်များ၏ အရှိန်နှင့် ကုန်ချိန်များကို ကန့်သတ်ရန်။
	သယ်ယူပို့ဆောင်နေစဉ်အတွင်း ပယ်ချခံရခြင်းများမှ ကာကွယ်ရန် တစ်နေရာမှ တစ်နေရာသို့ သယ်ပို့ရာတွင် လုံခြုံစိတ်ချရသော ကုန်ချိန်ဖြစ်ရန်။
	မည်သည့်နေရာတွင်မဆို သယ်ယူပို့ဆောင်ရသည့် အကွာအဝေးကို လျော့ချရန် ပြည်တွင်းဖြစ် ဆောက်လုပ်ရေးပစ္စည်းများသာသုံးရန်။
	ယာဉ် နှင့် အသုံးအဆောင်များ စက်အခြေအနေ ကောင်းမွန်စေရန် ပုံမှန်စစ်ဆေးမှု နှင့် အင်ဂျင်စက်များမှ မလိုအပ်သော ညစ်ညမ်းမှုများ လျော့ချမှုတို့ကို ထိထိရောက်ရောက် ပြုလုပ်ရန်။
လုံလောက်မှုမရှိသော ဆိုင်းဘုတ်များ၊ အမှတ်အသားများ နှင့် ယာဉ်များ၏အရှိန်ကို ထိန်းချုပ်ခြင်း ဆောက်လုပ်ရေးပစ္စည်း များ သယ်ယူပို့ဆောင် သည့် ယာဉ်များမှ လေထု ညစ်ညမ်းမှု နှင့် ဆူညံသံ	ဆောက်လုပ်ရေးအတွက် ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို ရုံးတက် ရုံးဆင်း ယာဉ်ကြောပိတ်ဆို့ချိန်အတွင်း ရှောင်ကြဉ်ရန်။
	ဆောက်လုပ်ရေးပြုလုပ်နေစဉ်ကာလအတွင်း လုပ်ငန်းခွင်ဧရိယာ၏ တစ်ဖက်တစ်ချက်စီတွင် လမ်းအန္တရာယ်ကင်းရှင်းရေး အမှတ်အသားများကို တပ်ဆင်ထားရန်။ လမ်းအန္တရာယ်ကင်းရှင်းရေး အထွေထွေနှင့် ကျွမ်းကျင်သည့် လမ်းညွှန်များကို ခန့်အပ်ရန်။
	လမ်းကိုလုံးဝပိတ်ထားခြင်းမျိုးကို ရှောင်ရန်။
	ဆောက်လုပ်ရေးပစ္စည်းများ လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်သည့်အချိန်တွင် လေ့ကျင့်ပေးထားသော ကိုယ်ပိုင်လမ်းကြောင်းညွှန်ပြသူကို ခန့်အပ်ရန်။
	အလုပ်ချိန်တစ်ချိန် သို့ တစ်နေ့ပြီးဆုံးတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆောက်လုပ်ရေး ပစ္စည်းများ နှင့် အမှိုက်များကို စုဆောင်းပြီး နေရာတကျပြန်ထားရန်။ ဈေးဆိုင်ပိုင်ရှင်များ အနှောင့်အယှက်ဖြစ်မှုကို လျော့ချရန်အတွက် မွမ်းမံပြင်ဆင်မှုများပြုလုပ်ရာတွင် အပိုင်းလိုက် အကောင်အထည်ဖော်ရန် နှင့် အလုပ်ချိန်ကို ရုံးချိန်ပြီးမှ စရန် အပါအဝင် ရွေးချယ်စရာများ သုံးသပ်ထားရန်။
အစိုင်အခဲ နှင့် အန္တရာယ် ရှိသော စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု လုပ်ငန်းခွင်တွင် အန္တရာယ်ရှိသော ပစ္စည်းများ သိုလှောင်မှု ဆောက်လုပ်ရေးအမှိုက် များနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ဖယ်ရှားရှင်းလင်းရေး ညစ်ညမ်းသော ပစ္စည်းများကို ကိုင်တွယ်ခြင်း ရေနုတ်မြောင်းများ၏ ဖြစ်နိုင်ချေရှိသော ညစ်ညမ်းမှုများ	ဆောက်လုပ်ရေးလုပ်ငန်းမစခင် အစိုင်အခဲ ရှိသော စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေး လုပ်ငန်းစဉ် (သိုလှောင်ခြင်း၊ အမှိုက်ကန်ထားခြင်း၊ လုပ်ငန်းခွင်သန့်ရှင်းရေးဇယား၊ အမှိုက်ကန်သန့်ရှင်းရေးဇယား စသဖြင့်) ကို ကန်ထရိုက်တာများက ပြင်ဆင်ရမည်။ ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ကရပြုလိုက်နာရန်။
	ဆောက်လုပ်ရေးလုပ်ငန်းမစခင် လိုအပ်သော အမှိုက်စွန့်ပစ်ရေး ခွင့်ပြုချက် (သို့) လိုင်စင် ရှိရမည်ဖြစ်ပြီး အမှိုက်စွန့်ပစ်ရန်နေရာသေချာစွာ သတ်မှတ်ထားရန်။
	သင်တန်းများပေးခြင်း နှင့် တူးဖော်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် ဖယ်ရှားရှင်းလင်းရသော ပစ္စည်းများ နှင့် မြေကြီး တူးခြင်းများ စသည့်လုပ်ငန်းများ လုပ်သော အလုပ်သမားများကို ကိုယ်ပိုင်ကာကွယ်ရေးကိရိယာများ ထောက်ပံ့ရန်။
	မည်သည့်နေရာတွင်မဆို ဆီဖြည့်သည့်နေရာသည် ရေနုတ်မြောင်းနှင့် ဝေးရာတွင် ထားရမည်ဖြစ်ပြီး ဆီယိုဖိတ်မှု ထိန်းချုပ်ရေး အစီအမံ ထားရှိရန်။
	ညစ်ညမ်းမှုများ ဖြစ်လာနိုင်စေသည့် တူးဖော်ထားသော ပစ္စည်းများ နှင့် ရွှံ့များကို လုံးဝခြောက်သွားအောင် လုပ်ရန်။
အားလုံးသော အမှိုက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများသည် လုပ်ငန်းခွင် ရှိနေသည့် နေရာပေါ်မူတည်၍ YCDC ၏ လက်ရှိ အမှိုက်စွန့်ပစ်ရမည့်နေရာများတွင် စံချိန်စံညွှန်းအတိုင်း စွန့်ပစ်ရန် နှင့် ပြည်သူလူထု အသုံးပြုသော အမှိုက်စွန့်ပစ်ရန် နေရာများတွင် ပစ်ခြင်းအား တားမြစ်ထားရန်။	

ဇယား ၁၂ (ဆက်လက်)

သဘာဝပတ်ဝန်းကျင်(သို့)
ဖြစ်နိုင်ချေရှိသော လူမှုရေး
သက်ရောက်မှုပြဿနာများ

ကြိုတင်ပြင်ဆင်ထားနိုင်သည့် လုပ်ငန်းစဉ်များ

အလုပ်သမားများ၏ ကျန်းမာရေးနှင့်လုံခြုံရေးစီမံခန့်ခွဲမှု၊ နေထိုင်သူများနှင့် ပဋိပက္ခများ၊ မသင့်လျော်သော အပြုအမူများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် သင်တန်းများ၊ ကျန်းမာရေးနှင့် လုံခြုံရေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်နိုင်သည့် သင်တန်းများ၊ ကိုယ်ပိုင်ကာကွယ်ရေး အသုံးအဆောင်များ အသုံးပြုခြင်း	ရိုးရှင်းသော တာဝန်များအတွက် ဒေသခံအလုပ်သမားများ ခန့်အပ်ရန်၊ ဆောက်လုပ်ရေးလုပ်ငန်းများမစတင်ခင်မှာပင် ပတ်ဝန်းကျင် ပြဿနာများ၊ လုံခြုံရေးနှင့် ကျန်းမာရေးတို့နှင့် ပတ်သက်၍ အလုပ်သမားများကို သင်ကြားပြသရန်၊ ဒေသခံလူထု နှင့် ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ရှားရန် ရွေ့ပြောင်းလုပ်သားများကို ဒေသခံလေ့၊ အလေ့အကျင့် နှင့် အမူအကျင့်များကို သင်ကြားပြသပေးရန်။ လူမှုလုံခြုံရေး၊ ရောဂါများ နှင့် ပျံ့နှံ့မှုများ၊ လိင်လုပ်သားများနှင့် မူးယစ်ဆေးသုံးစွဲခြင်း၊ ပတ်ဝန်းကျင်၊ လုံခြုံရေး နှင့် ကျန်းမာရေး၊ HIV/AIDS နှင့် ကူးစက်တတ်သော ရောဂါများအကြောင်းကို ၆ လအထိ အနည်းဆုံးခံသော ဆောက်လုပ်ရေးသုံးပစ္စည်းများ နှင့် အတူ နှစ်ပါတ်အတွင်း သင်တန်းပေးရန်။ အလုပ်သဘောသဘာဝပေါ်မူတည်၍ ပစ္စည်းကိရိယာများ နှင့် လုပ်ရသော လုပ်သားများကို မျက်နှာဖုံး၊ ဦးထုပ်၊ ဖိနပ်နှင့် မျက်မှန်များ စသော လုံခြုံရေး ပစ္စည်းများကို သင့်လျော်သလို ပေးရန်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မီးသတ်ဘူးများ၊ ရှေးဦးသူနာပြုစုသည် အိတ် နှင့် ဒေသတွင်း ဖြစ်တတ်သော ရောဂါများအတွက် လုံလောက်သော ဆေးများပါဝင်သည့် ဆေး သေတ္တာကို ထောက်ပံ့ပေးရန်။ အကယ်၍ ယာယီ အလုပ်သမား တန်းလျား (သို့) တဲ များထောက်ပံ့ပါက ခြင်္သေ့တစ်ဆင့်ကူးစက်တက်သည့် ရောဂါများကို ကာကွယ်ရန်အတွက် အိပ်ရာများနှင့်အတူ ခြင်္သေ့ထောင် များကိုပါ ပေးရန်။
ပြည်သူ့ကျန်းမာရေး နှင့် လုံခြုံရေး ဆောက်လုပ်ရေး အန္တရာယ်များမှ လုံခြုံရေး ဆောက်လုပ်ရေး လုပ်ငန်းခွင် အနီးမှ လူသွားစင်္ကြန်များ လုံခြုံရေး ဆူညံသံ၊ ဖုန်၊ စက်ပစ္စည်း မှ ထုတ်လုပ်သော အငွေ့များ နှင့် တုန်ခါမှုများကြောင့် ဖြစ်သော ကျန်းမာရေး အကျိုးသက်ရောက်မှုများ တိုးပွားလာသော လမ်းပတ် ဆိုများကြောင့် ဖြစ်သော	ဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မီ ပြည်သူလူထုကို အနည်းဆုံး နှစ်ပတ်ကြိုတင်၍ အသိပေးအကြောင်းကြားရမည်။ မီး နှင့် ရေပေးဝေရေးများ အနှောင့်အယှက်ဖြစ်မည်ဆိုပါက YCDC အနေဖြင့် မည်သည့်ဖြစ်တောက်မှုမှ မပြုလုပ်ခင် PAHs များအား အနည်းဆုံး နှစ်ရက်ကြို၍ အကြောင်းကြားရမည်။ ကျောင်းများအနီးတွင် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ကျောင်းတက်၊ ကျောင်းဆင်းချိန်အတွင်း ပိတ်ဆို့မှုဖြစ်စေရန်နှင့် ကျောင်းဆင်းချိန်ပြီးမှသာ အလုပ်သမားများ သွားလာရန်။ လူသွားစင်္ကြန်များမှ ဆောက်လုပ်ရေးဧရိယာအတွင်းသို့ အဝင် (အထူးသဖြင့် ညအချိန်များ နှင့် မိုးရွာနေသည့်အချိန်များ) ၌ ဖြစ်လာနိုင်သည့် အန္တရာယ်များ လျော့ချရန်အတွက် အတားအဆီးများ နှင့် ဆိုင်းဘုတ်များကို ဆောက်လုပ်ရေးဧရိယာအတွင်း ထားရှိပေးရန်။ အကယ်၍ လူပြုလုပ်ထားသော အပေါက်များ သို့ တူးဖော်မှုများသည် ဆိုင်/အိမ်များရှေ့တွင် တည်ရှိနေပါက ၁) လျှင်မြန်စွာ ဖုံးအုပ်ပေးခြင်း(သို့) ထိုနေရာကို ရှောင်ရှားနိုင်ရန် ထင်ရှားသော အမှတ်အသားများစိုက်ထူခြင်း (အထူးသဖြင့် ညအချိန်များတွင်) ၂) အခြားအသုံးပြုနိုင်သော ယာယီလမ်းများကို ဈေးဆိုင်များ/ အိမ်များ၎င်းတို့ စီးပွားရေးဆက်လက်လုပ်ကိုင်စေရန် နေ့စဉ်သွားလာမှု အနှောင့်အယှက်မဖြစ်စေရန် ပြုလုပ်ပေးခြင်း ၃) ဘီးတပ်တွန်းလည်း သွားလာနိုင်ရန်နှင့် လက်ရမ်းများ တပ်ဆင်ရန် ကန်ထရိုက်များမှ ပြုလုပ်ပေးရပါမည်။ အကောင်အထည်ဖော်မှု ရလဒ်များသည် အချိန်နှင့် တစ်ပြေးညီ အစီရင်ခံမှု။

ပြည်သူ့လုံခြုံမှု အန္တရာယ်	ကျောင်းများအနီးတွင် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ကျောင်းတက်၊ ကျောင်းဆင်းချိန်အတွင်း ပိတ်ဆို့မှုဖြစ်စေရန်နှင့် ကျောင်းဆင်းချိန်ပြီးမှသာ အလုပ်သမားများ သွားလာရန်။
	လူသွားစုကြုံရန်များမှ ဆောက်လုပ်ရေးဧရိယာအတွင်းသို့ အဝင် (အထူးသဖြင့် ညအချိန်များ နှင့် မိုးရွာနေသည့်အချိန်များ) ၌ ဖြစ်လာနိုင်သည့် အန္တရာယ်များ လျော့ချရန်အတွက် အတားအဆီးများ နှင့် ဆိုင်းဘုတ်များကို ဆောက်လုပ်ရေးဧရိယာအတွင်း ထားရှိပေးရန်။
	အကယ်၍ လူပြုလုပ်ထားသော အပေါက်များ သို့ တူးဖော်မှုများသည် ဆိုင်/အိမ်များရှေ့တွင် တည်ရှိနေပါက ၁) လျှင်မြန်စွာ ဖုံးအုပ်ပေးခြင်း(သို့) ထိုနေရာကို ရှောင်ရှားနိုင်ရန် ထင်ရှားသော အမှတ်အသားများစိုက်ထူခြင်း (အထူးသဖြင့် ညအချိန်များတွင်) ၂) အခြားအသုံးပြုနိုင်သော ယာယီလမ်းများကို ဈေးဆိုင်များ/ အိမ်များ၎င်းတို့ စီးပွားရေးဆက်လက်လုပ်ကိုင်စေရန် နေ့စဉ်သွားလာမှု အနှောင့်အယှက်မဖြစ်စေရန် ပြုလုပ်ပေးခြင်း ၃) ဘီးတပ်တွန်းလည်း သွားလာနိုင်ရန်နှင့် လက်ရမ်းများ တပ်ဆင်ရန် ကန်ထရိုက်များမှ ပြုလုပ်ပေးရပါမည်။ အကောင်အထည်ဖော်မှု ရလဒ်များသည် အချိန်နှင့် တစ်ပြေးညီ အစီရင်ခံမှု

ECOP အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်နှင့် လူထုကို အန္တရာယ် မကျရောက်စေနိုင်အောင် သေချာဆောင်ရွက်ရပါမည်။ ECOP လိုက်နာချက်တွင် ပါဝင်သည့် ဖုန်မှုန့်နှင့် ပတ်သက်သော နမူနာ ပြောရလျှင်-

၁. ပစ္စည်းကိရိယာများ အစုလိုက်အပြုံလိုက်ထားရှိခြင်းမှ ဖုန်များထွက်ပေါ်လာနိုင်ပြီး၊ ၎င်းဖုန်မှုန့်များသည် လူနေအိမ်နှင့်ဝေးရာတွင်သာ ရှိနေသင့်ပါသည်။
၂. ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သင့်လျော်သည့် ဖုန်မှုန့်လျှော့ချရေးနည်းပညာများကို အသုံးပြုသင့်ပါသည်။
၃. အပျက်အစီးများ၊ မြေကြီးတူးဖော်ရေးပစ္စည်းများနှင့် အခြားသော စွန့်ပစ်ပစ္စည်းများမှလည်း ဖုန်မှုန့်များထွက်ပေါ်လာနိုင်ပြီး ၎င်းဖုန်မှုန့်များကို ပုံမှန် ရေလောင်းခြင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။ မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်သည့်အခါတွင်လည်း ၎င်းပစ္စည်းများကို ဖုံးအုပ်ကာ သေချာချည်နှောင်၍ ဆောင်ရွက်သင့်ပါသည်။

အခွင့်အရေး ရှာဖွေခြင်း လုပ်ထုံးလုပ်နည်း

အဆိုပြုစီမံချက်ခွဲများတွင် တစ်ခါတစ်ရံ အထူးသဖြင့် ရေနုတ်မြောင်း အဆင့်မြှင့်တင်ခြင်းများတွင် အသေးအမွှားတွေ့ရှိချက်များဖြစ်သည့် ကမုတ်အပိုင်းအစများကဲ့သို့သော ဗိသုကာဆိုင်ရာ၊ နိခါတကဗေဒ (ကျောက်ဖြစ်ရုပ်ကြွင်း) သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ တွေ့ရှိချက်များ ပါဝင်နိုင်ပါသည်။ လုပ်ငန်းခွင်နေရာများတွင် ဒေသဆိုင်ရာထင်ရှားသည့် ယဉ်ကျေးမှုများ ကျန်ရှိနေနိုင်ပါသည်။ (ဥပမာ- သင်္ချိုင်းနေရာများ၊ ဘာသာရေးဆိုင်ရာအထွဋ်အမြတ်နေရာများ)၊ လက်ရှိလုပ်ငန်းခွင် နယ်ပယ်အတွင်း ဗိသုကာအဆောက်အုံ နေရာများ ကျန်ရှိနေနိုင်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနှင့် ကန်ထရိုက်နှင့် လေလံဆောင်ရွက်ခြင်းများတွင် ရှာဖွေတွေ့ရှိမှုများနှင့် ပတ်သက်သော ဖော်ပြချက်များထည့်သွင်းရေးဆွဲသင့်ပြီး အောက်ပါစံနှုန်းတိုင်းတာချက်များ ပါဝင်သင့်ပါသည်။ (၁) ရှာဖွေဖော်ထုတ်ရန် လိုအပ်သည့် နေရာများတွင် စီမံချက်လုပ်ငန်းများကို ရပ်တန့်ထားရန်။ (၂) ရှာဖွေတွေ့ရှိထားသည့် နယ်ပယ်နှင့် ပတ်သက်ပြီး အသေးစိတ်ချပြရန်။ (၃) ဖယ်ရှားလိုက်သည့်အရာများ တစ်စုံတစ်ရာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုမျိုးမရှိအောင် သေချာစေရန်။ (၄) သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကြားမည့် ကြီးကြပ် အင်ဂျင်နီယာထံသို့ အသိပေးရန်။ (၅) သက်ဆိုင်ရာ အာဏာပိုင်အနေဖြင့် အလှူဒါန၊ သမိုင်းဝင်မှု၊ သိပ္ပံနည်းကျမှု၊ သုတေသန၊ လူမှုစီးပွားတန်းဖိုးများ အစရှိသည့် စံနှုန်းအမျိုးမျိုးအရ ထင်ရှားပြီး အရေးကြီးသည်များကို တတ်ကျွမ်းသည့် ပညာရှင်များနှင့် အကြံဆန်းစစ် သုံးသပ်ခြင်းများပြုလုပ်ရန်။ (၆) သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တွေ့ရှိချက်များကို အပြင်အဆင်များ၊ ပြုပြင်ထိန်းသိမ်းခြင်းများ၊ ပကတိအတိုင်း ပြန်လည်ထားရှိခြင်းများ၊ ဆယ်ယူခြင်းများတို့တွင် ထည့်သွင်းစဉ်းစား ဖြေရှင်းဆောင်ရွက်နိုင်ရန် တာဝန်ရှိသည်။ (၇) လေ့လာတွေ့ရှိချက်များအရ အကောင်အထည်ဖော်မှုကို စီမံခန့်ခွဲရာ၌ စာဖြင့်သာ ရေးသားဆက်သွယ်ခြင်းနှင့် (၈) ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာများကို ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဒေသခံအာဏာပိုင်ထံမှ ခွင့်ပြုချက်ပြန်ရသည့်အခါမှသာ ဆောက်လုပ်ရေးလုပ်ငန်းကို ပြန်လည် လုပ်ဆောင်နိုင်ပါမည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီစီမံကိန်း ဖော်ဆောင်မှုအဖွဲ့ YCDCPS မှ ထိုရှာဖွေတွေ့ရှိထားသည့်နေရာများတွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပြီးမြောက်မှုများကို လေ့လာစောင့်ကြည့်ပါမည်။

၆.၂.၂ ယာယီ ပြန်လည်နေရာချထားရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် အကျဉ်းချုပ်

စီမံကိန်းခွဲများမှ သက်ရောက်မှုသည် လူ ၂၀၀ အောက်ဖြစ်ပါက လိုက်နာရမည့် သင့်တော်သည့် ကာကွယ်ရေး ဆောင်ရွက်ချက်များမှာ ပြန်လည်နေရာချထားရေး မူဘောင် (RPF) တွင် ပိုမိုပြည့်စုံစွာ ဖော်ပြထားသည့် ယာယီပြန်လည်နေရာချထားရေးလုပ်ငန်းစီမံချက်(ARAP) ဖြစ်သည်။

ယာယီပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက် (ARAP)တွင် (၁)စီမံကိန်းခွဲများ ကိုယ်တိုင် နှင့်တကွ ပြုလုပ်မည့်နေရာ၊ သက်ရောက်နိုင်သည့်အချက်များကို အကျဉ်းချုပ်ဖော်ပြချက် (၂) ပြန်လည် နေရာချထားရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် သတ်မှတ်ထားရှိသော အခြေခံအချက် များနှင့် ရည်ရွယ်ချက်များ (၃) ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၄) စီမံကိန်းအကျိုးသက်ရောက်မှု ခံရသူများ(PAP)နှင့် စီမံကိန်းအကျိုးသက်ရောက်မှုခံရသည့် အိမ်ထောင်စုများ(PAH)၏ အခြေခံအချက် အလက်များ (၅) သက်ရောက်မှုအမျိုးအစားနှင့် ပမာဏအလိုက် ခွဲခြားထားသော PAP နှင့် PAH စာရင်း (၆) သက်ရောက်သည့် ပမာဏအလိုက် သတ်မှတ်ထားသော အချိုးအစားနှင့်အညီ နစ်နာကြေး၊ ထောက်ပံ့ငွေနှင့် ပြန်လည်ထူထောင်ရေးအထောက်အပံ့များကို ခံစားပိုင်ခွင့် (၇) PAP၊ PAH နှင့် ဒေသခံ လူထု၏ ကျန်းမာရေး၊စီးပွားရေး အခြေအနေများနှင့်အတူ ပြန်လည်နေရာချထားပေးမည့် ဒေသ၏ သတင်း အချက်အလက်များ (၈) စီမံကိန်းချမှတ် အကောင်အထည်ဖော်ခြင်း အတွက် သက်ဆိုင်ရာအဖွဲ့အစည်း၏ စီမံဆောင်ရွက်မှုများ (၉) စီမံကိန်း ချမှတ်အကောင်အထည်ဖော်နေစဉ်ကာလအတွင်း ပါဝင်ဆောင်ရွက်မည့် သူများ လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများ (၁၀) လုပ်ငန်းဆောင်တာများနှင့်ပတ်သက်ပြီး မကျေနပ် ချက်များ (၁၁) ပြန်လည်နေရာချထားရေး ခန့်မှန်းကုန်ကျငွေနှင့် နှစ်စဉ်ဘတ်ဂျက် (၁၂) သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (၁၃) ပြင်ပစောင့်ကြည့်အကဲဖြတ်ခြင်းအတွက် သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့် (TOR) အပါအဝင် အတွင်းအပြင် စောင့်ကြည့်လေ့လာသတင်းပို့ခြင်း လုပ် ငန်းဆောင်တာများ စသည်တို့ ပါဝင်သည်။

၇.၀ ဆွေးနွေးညှိနှိုင်းခြင်း နှင့် အချက်အလက်ထုတ်ဖော်ခြင်း

စီမံကိန်းခွဲများမှ မတူညီသော လူထု (ဥပမာ - လူနည်းစုတိုင်းရင်းသားများ၊ အရေးပါသော လူ့ အဖွဲ့အစည်း၊ အမျိုးသမီးနှင့် လူငယ်များနှင့် ကလေးသူငယ်များ၊ အမျိုးသား၊ သက်ကြီးရွယ်အိုများနှင့် မသန် စွမ်းသူများ စသည်) ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (CSOs) ၊ လူထုအခြေပြုအဖွဲ့အစည်းများ (CBOs) နှင့် အခြားသက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ စသည်တို့နှင့် ထိရောက်သော ဆွေးနွေးပွဲများပါဝင် သည့် ပူးပေါင်းပါဝင် ဆွေးနွေးညှိနှိုင်းသော ချဉ်းကပ်နည်းမျိုး ကို အားပေးထောက်ခံသည်။ (ပြုလုပ်ပေး သည်) အဆိုပါချဉ်းကပ်နည်းသည် ပိုင်ရှင်များနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်နှင့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှုမူဘောင်နှင့် ကာကွယ်ရေး စီမံဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ (ဥပမာ - လို အပ်ပါက ESMP - သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု အစီအစဉ်နှင့် ARAP - ယာယီနေရာ ပြန် လည်ချထားရေးလုပ်ငန်းစီမံချက်)၊ အခန်းကဏ္ဍနှင့် တာဝန်များအပေါ် လူထုမှ သတင်းအချက်အလက်များ ရယူနိုင်ရန်နှင့် လူအများ ယေဘုယျ နားလည်နိုင်စေရန် ရည်ရွယ်သည်။ ထို့အပြင် စီမံကိန်းခွဲများ၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုကောင်းမွန်လာစေရန် သဘော ထားများ ကောက်ယူရန်လည်း ဖြစ်သည်။ ပူးပေါင်းပါဝင်ဆွေးနွေးညှိနှိုင်းသော ချဉ်းကပ်နည်းကို နိုင်ငံတော် အဆင့်နှင့် ကွဲထွက်ဒေသအဆင့်အထိပါ မတူညီသော လူမျိုးအသီးသီးနှင့် ပါဝင်ပတ်သက်သူ/အဖွဲ့အစည်း များအားလုံး အတူတကွပူးပေါင်းဆောင်ရွက်ခြင်းနှင့် ထိရောက်သော ဆက်ဆံရေးများရရှိအောင် ဆောင် ရွက်သင့်သည်။

မြန်မာနိုင်ငံ၏ စီမံကိန်းခွဲများကို အစိုးရ၏အရေးပါသောဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ပုဂ္ဂိုလ်များ၊ ကမ္ဘာ့ဘဏ်နှင့် အတိုင်ပင်ခံများ က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ပထမဆုံး ပြုလုပ်ခဲ့သော အစည်းအဝေးတွင် စတင်ဆွေးနွေးခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင် (ESMF)နှင့် ပြန်လည်နေရာချထားရေး မူဘောင် (RPF) မူကြမ်းအတွက် ညှိနှိုင်းဆွေးနွေးမှု များကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း လသာနှင့် ဗိုလ်တထောင်မြို့နယ် များတွင် ကျင်းပပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲ (က - ၈)၊ (က - ၉) နှင့် (က - ၁၀) တို့တွင် ပိုမိုပြည့်စုံစွာ ဖော်ပြထားပါသည်။ ပါဝင်ပတ်သက်သူ အစိုးရအဖွဲ့အစည်းများနှင့် မတူညီသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများ စီမံကိန်းရည်မှန်းချက်များ၊ စီမံကိန်းခွဲများထားရှိမှုအခြေအနေနှင့် ပဏာမလုပ်ငန်းစဉ်များ၊ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှု (ကောင်းကျိုးဆိုးကျိုးများ) စသည့် သတင်းအချက်အလက်များကို ပေးအပ်ခဲ့သည်။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ပေးမည့် သဘောတူညီချက်ရယူခြင်း မတိုင်မီမှာပင် လူထုနှင့် ဆွေးနွေးတိုင်ပင်ခြင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (သို့) မတ်လ အစောပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ESMF နှင့် RPF မူကြမ်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါ အကြမ်းဖျင်းရေးဆွဲထားသည့် စာရွက်စာတမ်းများကို မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ပြီးဖြစ်ပြီး၊ နိုင်ငံတော်အဆင့်၊ ပြည်နယ်၊ တိုင်းအဆင့်နှင့် ဒေသခံအဆင့်အုပ်ချုပ်သူများ၊ အဓိကကျသော ပါဝင်ပတ်သက်နေသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အမျိုးမျိုးသော လူမျိုးများကို အစည်းအဝေးမတိုင်ခင် ၂ ပတ် ကြိုတင်၍ ဝေမျှ ပေးပြီးဖြစ်သည်။ အဓိကကျသော သူအများစုနှင့် အမျိုးမျိုးသော လူပုဂ္ဂိုလ်အဖွဲ့များမှ အဆိုတင်သွင်းထားသော စီမံကိန်းခွဲများကို ထောက်ခံကြကြောင်း ကနဦးစစ်တမ်း ကောက်ယူချက်များအရ သိရှိရသည်။ စီမံကိန်းခွဲများ ထွက်ပေါ်လာသည်နှင့်အမျှ အဆိုတင်သွင်းထားသော စီမံကိန်းခွဲများမှ တိုက်ရိုက်(သို့)သွယ်ဝိုက်ပြီး အကျိုးခံစားရမည်။ လူပုဂ္ဂိုလ်အဖွဲ့များနှင့် ဒေသခံအာဏာပိုင်များကို ညှိနှိုင်းဆွေးနွေးမှုများ ပိုမိုပြုလုပ်ရမည် ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးပွဲများ၏မှတ်တမ်းများအား နောက်ဆက်တွဲ (က - ၁၀) နှင့် (က - ၁၁) တွင်ဖော်ပြထားသည်။

၈.၀ နစ်နာမှုများ ဖြေရှင်းခြင်း လုပ်ငန်းစဉ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး ပြည်ထဲရေးဝန်ကြီးဌာန၏လက်အောက်တွင် မြန်မာနိုင်ငံသားများ ပါဝင်သော နစ်နာမှုများ ဖြေရှင်းရေးကော်မတီ (GRC)ကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းသွားရန် မျှော်လင့်ထားသည်။ မြို့နယ်နှင့် ခရိုင်အဆင့်များတွင် နစ်နာမှုများ ဖြေရှင်းရေး ကော်မတီအဖွဲ့ဝင်များကို စီမံကိန်းအကျိုးသက်ရောက်မှုခံရသူများထဲမှ ရွေးချယ်တင်မြှောက်ရမည် ဖြစ်သည်။ နိုင်ငံတော်အဆင့်တွင် နစ်နာမှုများ ဖြေရှင်းရေးကော်မတီကို ရန်ကုန်မြို့တော်ဝန်မှ ဦးဆောင်သွားရမည်ဖြစ်ပြီး ကော်မတီအတွက် အတွင်းရေးမှူး နှင့် လက်ထောက်အတွင်းရေးမှူးတို့ကို အစိုးရမှ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ အတွင်းရေးမှူး အဖြစ်တင် မြှောက်ခံရသူမှာ ဌာနတစ်ခု ၏ အကြီးအကဲဖြစ်ရမည်။ နိုင်ငံတော်အဆင့် နစ်နာမှုများ ဖြေရှင်းရေးကော်မတီမှ မြို့တော်ဝန်သို့ တိုက်ရိုက်အစီ ရင်ခံရမည်ဖြစ်သည်။ ကော်မတီမှ ပြောင်းရွှေ့ခံရသူများ၏ စိုးရိမ်ပူပန်မှု၊ တိုင်ကြားချက်များ နှင့် နစ်နာမှုများကို လက်ခံစစ်ဆေး ဆောင်ရွက်ပေးရမည်။ နစ်နာမှုများဖြေရှင်းရေး ကော်မတီသည် စီမံကိန်းခွဲများ ပြုလုပ်နေစဉ်ကာလတစ်လျှောက် ပြောင်းရွှေ့ခံရသူများ၏အကျိုးကို ရှေးရှုပြီး လုပ်ဆောင်ရမည်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ဆက်သွယ်ရမည့် လူအမည်နှင့် ဖုန်းနံပါတ်ကို ရေးသားထားသည့် သတိပေးဆိုင်းဘုတ်များကို ဆောက်လုပ်ရေးလုပ်ငန်းသည့် နေရာ၏

တစ်ဖက်တစ်ချက်စီတွင် ထောင်ထားရမည့်အပြင် နေ့စဉ် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်နေ သည့် နေရာ၌လည်း ထောင်ထားရပါမည်။

ပြန်လည်နေရာချထားရေး အစီအစဉ်နှင့်ပတ်သက်ပြီး ပြောင်းရွှေ့ခံရသူများမှ နစ်နာမှုများရှိပါက အများဆန္ဒနှင့် ကိုက်ညီအောင် ညှိနှိုင်းကိုင်တွယ်ဆောင်ရွက် ပေးရမည်ဖြစ်သည်။ တိုင်ကြားချက်များကို နောက်ဆုံးအဆင့်ဖြစ်သည့်တရားရုံးတွင် တရားရင်ဆိုင်သော အခြေအနေသို့ မရောက်မီ အောက်တွင် ဖော်ပြထားသော အဆင့်(၄)ဆင့်ကို ဖြတ်ကျော်ဆောင်ရွက်ရမည်ဖြစ်သည်။

ကနဦးအဆင့်၊ ရာအိမ်မှုအဆင့်

မကျေနပ်သော PAP (သို့) PAH သည် ၎င်းတို့၏ မကျေနပ်ချက်များကို ရာအိမ်မှုနှင့် ခန့်အပ်ထားသော ၎င်းမြို့နယ်မှ တာဝန်ရှိ YCDC မှပုဂ္ဂိုလ်ထံသို့ ဆက်လက်တင်ပြနိုင်သည်။ ကနဦးအဆင့် ထားရှိခြင်း၏ ရည်ရွယ်ချက်မှာ မကျေနပ်မှုဖြစ်ဖြစ်ချင်း ချက်ချင်း တုံ့ပြန်ပေးနိုင်ပြီး မလိုလားအပ်သော စိုးရိမ်မှုများ မြင့်တက်လာခြင်းကို လျော့ချပေးနိုင်သည်။ မကျေနပ်မှုများနှင့် ဖြေရှင်းပေးချက်များကို မှတ်တမ်းတင် ထားပြီး YCDCPS ထံသို့ အချက်အလက် ပေးပို့နိုင်သည်။ ဤချဉ်းကပ်မှုသည်ဖြစ်ပျက်ခဲ့သော ယခင် ကိစ္စရပ်များ နှိုင်းယှဉ်၍လျော့ပါးစေရန် အသုံးပြုနိုင်သည့်စီမံခန့်ခွဲမှုနည်းလမ်း တစ်ခုအဖြစ် နောက်ဆက်တွဲ စီမံကိန်းခွဲများတွင်အသုံးပြုနိုင်ပါလိမ့်မည်။

ပထမအဆင့်၊ မြို့နယ်အဆင့်

နစ်နာသော စီမံကိန်းအကျိုးသက်ရောက်မှုကို ခံစားရသူတစ်ဦးမှ သူ/သူမ၏ တိုင်ကြားစာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လက်အောက်တွင် ဖွဲ့စည်းထားသော မြို့နယ်အဆင့် တိုင်ကြားစာလက်ခံရေးကော်မတီသို့ ပေးပို့တိုင်ကြားနိုင်ပါသည်။ ကော်မတီမှ နစ်နာသူဘက်မှ တိုင်ကြား ထားသောအကြောင်းအရာကို ၁၀ ရက်အတွင်း ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးရပါမည်။ ကော်မတီကို ဖွဲ့စည်းရာတွင် အကြောင်းအရာပေါ်မူတည်ပြီး အဖွဲ့ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သော်လည်း လွတ်လပ်ခြင်း၊ ဦးစားပေး အသိပေး တိုင်ပင်ခြင်းများ ဆောင်ရွက်ပေးမည်။ ကျား၊ မ ခွဲခြားမှုမရှိဘဲ အသက်အရွယ် အားဖြင့်လည်း မျှတသော အဖွဲ့ဖြစ်ရမည်။ သတ်မှတ်ကာလ ၁၀ ရက်ကျော်လွန်သော် လည်း တိုင်ကြားထားသူဘက်မှ အကြောင်းကြားမှု တစ်စုံတစ်ရာမရှိ၍သော် လည်းကောင်း (သို့) တိုင်ကြားသူမှ ပထမအဆင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍သော်လည်းကောင်း တိုင်ကြားစာကို ခရိုင်ရုံးသို့ နှုတ်အား ဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ ထပ်မံတိုင်ကြားနိုင်သည်။

ဒုတိယအဆင့်၊ ခရိုင်အဆင့်

နစ်နာသူတစ်ဦးမှ ပထမအဆင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍သော်လည်းကောင်း၊ ဆောင် ရွက်မှုတစ်စုံတစ်ရာကို မတွေ့ရ၍သော်လည်းကောင်း သူ/သူမ ၏ တိုင်ကြားစာကို ခရိုင်အဆင့်သို့ တက်ရောက်တိုင်ကြားနိုင်ပါသည်။ ခရိုင်အုပ်ချုပ်သူမှ နစ်နာမှုများ ဖြေရှင်းရေးကော်မတီ (GRC) အစည်းအဝေးကို ခေါ်ယူပြီး နစ်နာသူဘက်မှ တိုင်ကြားထားသည့် အကြောင်းအရာကို (၂)ပတ်အတွင်း ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်ဆုံးဖြတ်ရမည်။ ခရိုင်အုပ်ချုပ်သူသည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော တိုင် ကြားစာများကို စုစည်းထိန်းသိမ်းထားရန် တာဝန်ရှိသည်။ (၂)ပတ်ကြာပါက တိုင်ကြားထားသူ အနေဖြင့် ခရိုင်အာဏာပိုင်များထံမှ အကြောင်းတစ်စုံတစ်ရာ မကြားရ၍သော်လည်းကောင်း၊ တိုင်ကြား သူမှ ဒုတိယအဆင့်တွင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍သော်လည်းကောင်း တိုင်ကြား ခြင်းကို ပြည်နယ်/ တိုင်းဒေသကြီးရုံးသို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ထပ်မံပေးပို့တိုင်ကြားနိုင်သည်။

တတိယအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်

နစ်နာသူတစ်ဦးမှ ဒုတိယအဆင့်ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍ သော်လည်းကောင်း (သို့) ဆောင်ရွက်မှုတစ်စုံတစ်ရာကို မတွေ့ရ၍သော်လည်းကောင်း ထိုသူ၏ တိုင်ကြားစာကို ပြည်နယ်/တိုင်းဒေသကြီး အဆင့်သို့ ပေးပို့တိုင်ကြားနိုင်သည်။ နစ်နာမှုများဖြေရှင်းရေး ကော်မတီ အစည်းအဝေး ကို ရန်ကုန်မြို့တော် ဝန်မှ ဦးဆောင်သွားမည်ဖြစ်ပြီး အစိုးရမှ ကော်မတီအတွက် အတွင်းရေးမှူးနှင့် လက်ထောက် အတွင်းရေးမှူး(၂)ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး အတွင်းရေးမှူး အဖြစ် ရွေးချယ်ခံ ရသူမှာ ဌာနမှူးဖြစ်ရမည်ဖြစ်သည်။ ကော်မတီဥက္ကဋ္ဌမှ နစ်နာမှုများဖြေရှင်းရေး ကော်မတီအစည်းအဝေးကို ခေါ်ယူပြီး နစ်နာသူ၏ တိုင်ကြားချက်ပါ အကြောင်းအရာကို နှစ်ပတ်အတွင်း ဖြေရှင်းနိုင်ရန် ဆွေးနွေး ဆုံးဖြတ်သွားရမည် ဖြစ်သည်။ ပြည်နယ်/တိုင်းဒေသကြီးအဆင့် မကျေနပ်မှုများ ဖြေရှင်းရေးကော်မတီ ခေါင်းဆောင်သည် ဆောင်ရွက်ဆဲဖြစ်သော တိုင်ကြားစာများ အားလုံးကို စုစည်းထိန်းသိမ်းထားရန် တာဝန်ရှိသည်။ လုပ်ငန်းဆောင်ရွက်သည့်ကာလ ရက် ၂၀ ကျော် သော်လည်း တိုင်ကြားထားသော နစ်နာသူမှ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အာဏာပိုင်များထံမှ အကြောင်းပြန်ကြား ချက် တစ်စုံတစ်ရာကို မရရှိ၍သော်လည်းကောင်း၊ သို့မဟုတ် နစ်နာသူမှ တတိယအဆင့် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိ၍သော် လည်းကောင်း တိုင်ကြားစာကို သမ္မတ ထံသို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ထပ်မံ တိုင်ကြားနိုင်သည်။

စတုတ္ထအဆင့်၊ သမ္မတရုံး

ရန်ကုန်မြို့တော်ဝန်မှ ကော်မတီဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနမှ အစိုးရ ဝန်ထမ်း ညွှန်ကြားရေးမှူးတစ်ဦး ပါဝင်သော ပြည်နယ်/တိုင်းဒေသကြီးအဆင့် နစ်နာမှုများ ဖြေရှင်း ရေးကော်မတီမှ တိုင်ကြားထားသော နစ်နာသူနှင့်တွေ့ဆုံပြီး တိုင်ကြားမှုကို ဖြေရှင်းပေးရမည်။ သမ္မတမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့ကို ပြင်ပစောင့်ကြည့် လေ့လာ ရေး အေဂျင်စီ၏ အသေးစိတ်တိုင်းတာမှုလေ့လာချက် DMS အား ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုနိုင် သည်။ သမ္မတရုံး သို့ နစ်နာသူ၏ တိုင်ကြားချက်ရောက်ရှိပြီး ရက်ပေါင်း ၂၀ အတွင်း စာဖြင့်ရေးသားထား သော ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ပြီး မိတ္တူကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တိုင်ကြားထားသော နစ်နာသူထံသို့ ပေးပို့ရမည်။

နစ်နာမှုဖြင့်တိုင်ကြားထားသူသည် သမ္မတရုံးမှ ဖြေရှင်းပေးမှုနှင့်ပတ်သက်ပြီး နစ်နာမှုမရှိပါက ကော်မတီမှ နစ်နာသူအတွက် ဥပဒေဆိုင်ရာလုပ်ထုံးများနှင့်အညီ စီမံဆောင်ရွက်ပေးရမည်။ အမှုကို ခရိုင်တရားခွင်သို့ တင်သွင်းပြီး တရားခွင်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအတိုင်း တရားစွဲဆိုပေးရမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နစ်နာမှုဖြင့်တိုင်ကြားထားသူက ခရိုင်တရားရုံးသို့ အမှုတိုင်ကြားနိုင်သည်။ အမှုဖြစ်နေစဉ် ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အမှုကြားနာနေစဉ် ကာလအတွင်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားမည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်။

အထက်ပါလုပ်ထုံးလုပ်နည်းများတွင် ထပ်မံဖြည့်စွက်ရန်နှင့် ပြောင်းရွှေ့ခံရသူများ၏ လုပ်ပိုင်ခွင့် အရ နစ်နာသူများအား လွှတ်တော်အမတ်တစ်ဦးကဲ့သို့သော ပြေလည်မှုအောင်ဆောင်ရွက်ပေးနိုင်သည့် အခြားဖျန်ဖြေပေးနိုင်သူတစ်ဦးတစ်ယောက်ထံသို့ ခေါ်ဆောင်သွားခြင်း (သို့) တိုင်ကြားစာကို သမ္မတရုံး သို့ တိုက်ရိုက်ပေးပို့ တိုင်ကြားခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

၉.၀ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း

စောင့်ကြည့်စစ်ဆေးခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စီမံကိန်းခွဲများ အကောင်အထည်ဖော်နေစဉ်ကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်၊ ဆိုးကျိုးအနည်းဆုံး ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ထိရောက်မှုရှိစေရန် အဓိကအစိတ်အပိုင်းဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ်ကျွမ်းကျင်သူ၏ ထောက်ပံ့ပေးမှုဖြင့် YCDC သည် ဇယား ၁၂ ရှိ ECoP ကို အသုံးပြုနိုင်သည် (သို့) ESMF စီမံကိန်းခွဲ၏ ကန်ထရိုက်တာများ၏ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်းကို ပြင်ဆင်ရာတွင် ကန်ထရိုက်တာများ လိုက်နာရမည့် အကာအကွယ် အဖြစ် ထည့်သွင်းနိုင် သည်။ လစဉ်၊ နှစ်ဝက်၊ နှစ်ချုပ် အစီရင်ခံစာများတွင် အခြေအနေအလို့က်

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု အလေ့အထများ အဆင့်မြင့်လာစေရန်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ စောင့်ကြည့်အကဲဖြတ်မှုလုပ်ငန်းစဉ်များ တိကျပြီး အရည်အသွေး ကောင်းမွန်စေရန် ပြုလုပ်ခြင်း။

စီမံကိန်းခွဲများအတွက် ခိုင်လုံသောအထောက်အထားနှင့် ရလဒ်ကို အခြေပြုသော သဘာဝပတ် ဝန်းကျင်နှင့် လူမှုဝန်းကျင် စောင့်ကြည့်အကဲဖြတ်မှုများ ပြုလုပ်ပေးရန်။

လုပ်ငန်းအကောင်အထည်ဖော်နေစဉ် ဆိုးရွားစွာထိခိုက်မှုများ မရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အကာအကွယ်ပေးခြင်း၊ အကျိုးဆက်များ၏ရလဒ်ကို သတင်းပေးပို့နိုင်ခြင်းတို့နှင့် ဆက်စပ်သည့် အခွင့်အလမ်းတစ်ခု ထားရှိပေးရန် လိုအပ်ပါသည်။

စီမံကိန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး စီမံကိန်းဖော်ဆောင်မှုအဖွဲ့မှ အစီအစဉ်များအကောင်အထည်ဖော်နေမှု၊ ဖြစ်နိုင်ခြေရှိသော လေ့လာမှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု အစီအစဉ်များအား ဌာနအတွင်း၌ စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး ဆိုးကျိုးနည်းစွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိ ကိုပါ စစ်ဆေးမည်ဖြစ်သည်။ စောင့်ကြည့်စစ်ဆေးခြင်းများကို အရေးပါသော ဒေသ(၃)ခုတွင် အဓိကထား ပြုလုပ်သွားမည်ဖြစ်ပြီး အောက်ပါအချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

(က) သတ်မှတ်ချက်များ ပြည့်မီမှုရှိမရှိ စောင့်ကြည့်စစ်ဆေးခြင်း - လိုအပ်သော ဆိုးရွားစွာ ထိခိုက်မှု မရှိမည့် နည်းလမ်းများ တိုင်းတာခြင်းများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ထားခြင်းရှိ မရှိကို သေချာစေရန် စီမံကိန်းခွဲများ ကြိုတင်ပြင်ဆင်နေစဉ်ကာလအတွင်း သတ်မှတ် ချက်များ ပြည့်မီမှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးခြင်း လှုပ်ရှားမှုများကို သဘာဝပတ် ဝန်းကျင်နှင့် လူမှုရေး စီမံခန့်ခွဲမှု မူဘောင်များအတိုင်း ထိရောက်စွာ ဆောင်ရွက်ခြင်းရှိမရှိနှင့် လုပ်ငန်းစဉ်များကို လေးစား လိုက်နာခြင်း ရှိ မရှိစသည့် အချက်နှစ်ချက်အပေါ် အဓိကထားပြီး လုပ်ဆောင်သွား မည်ဖြစ်သည်။ စီမံကိန်းခွဲ လေ့လာမှုများသည် ESMF နှင့် RPF တို့အတိုင်း လိုက်နာ၍ စနစ် တကျနှင့် အမြန်ဆုံး ဆောင်ရွက်နေရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်း ဖော်ဆောင်မှုအဖွဲ့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကျွမ်းကျင်သူဝန်ထမ်းက သေချာစွာ စစ်ဆေးရ မည်ဖြစ်သည်။

စီမံကိန်းခွဲ၏ ဒီဇိုင်းများတွင် အောက်ပါယာယီပြန်လည်နေရာချထားရေး လှုပ်ရှားမှုစီမံချက်နှင့် သက်ဆိုင် သော အခြေအနေများကို ထည့်သွင်းအကောင်အထည်ဖော် စဉ်းစားသွားမည်။

အထူးသဖြင့် ဒေသအဆင့်တွင် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဘဲ ပိုမိုမြင့်သောအဆင့်များတွင် ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ လိုအပ်နေသာ နစ်နာချက်များကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အတိုင်း ESMF တွင် ထည့်သွင်းထားသော အခြေအနေများ။

ဖြစ်နိုင်ခြေရှိသော ယာယီ/ရာသက်ပန် ဆုံးရှုံးမှုအားလုံးအပါအဝင် ပြန်လည်နေရာချထားပေးခြင်းနှင့် နစ်နာကြေးပေးခြင်း စီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ခြင်း။

လျော်ကြေး၏ အရည်အသွေးအပေါ် အကဲဖြတ်သုံးသပ်ထားခြင်း (သို့) အခြားသော အသုံးပြုမည့် ဆိုးကျိုးလျော့ချနိုင်မည့် နည်းလမ်းများသည် အသက်မွေးဝမ်းကျောင်းမှု အပေါ်ထိခိုက်နိုင်သည့် အကျိုးဆက်များအပါအဝင် ကနဦးတွက်ချက်ထားပြီးဖြစ်သည့် ဖြစ်နိုင်ခြေရှိသော အနာဂတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၏ လိုအပ်ချက်များနှင့် အညီ အသုံးပြုနိုင်ရမည်။

ဥပမာအနေဖြင့် မတူညီသော လူပုဂ္ဂိုလ်အဖွဲ့အစည်းများ(တိုင်းရင်းသားများနှင့် အရေးပါသော လူမျိုးစု - အမျိုးသမီးများနှင့် လူငယ်(ကျား၊ မ)များနှင့် ကလေးသူငယ်များ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်း များ၊ အိမ်ခြေယာမဲ့များနှင့် ဆင်းရဲနွမ်းပါးသူများ စသည်) အား စီမံကိန်းခွဲများမှ လုံလောက်သော ထောက်ပံ့မှုမရရှိခဲ့လျှင် စနစ်ကျသော ကြားဝင်ဖျန်ဖြေခြင်းများ လိုအပ်နိုင်သည့် အဓိကကျသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့လျှင် ဆိုးရွားစွာထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းများ လိုအပ်သည်။

လုပ်ငန်းအကောင်အထည်ဖော်နေစဉ်အဆင့်တွင် စီမံကိန်းခွဲများ ပဏာမဆောင်ရွက်ရာတွင် မည်သည့် အခြေအနေအတိုင်းအတာအထိ လုပ်ပိုင်ခွင့်များ ချမှတ်ပေးရန်ကို သတ်မှတ်ချက်များ လိုက်နာမှုရှိမရှိ စစ်ဆေးခြင်းများတွင် ထည့်သွင်းစဉ်းစားရလိမ့်မည်။ ထိရောက်သော စီမံကိန်းဖော်ဆောင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပိတ်သိမ်းခြင်းအဆင့်ဆင့်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အပြည့်အဝတာဝန်ယူမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို စီမံကိန်းအတွင်း ဝန်မှ စောင့်ကြည့်စစ်ဆေးရမည်ဖြစ်သည်။

အကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့လာခြင်း - စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း စီမံကိန်းခွဲများ၏ ပဏာမဆောင်ရွက်မှုများနှင့် ဆိုးရွားစွာထိခိုက်မှုရှိမရှိ တိုင်းတာခြင်းများကို စောင့်ကြည့်စစ်ဆေးရန်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စီမံကိန်းစီမံခန့်ခွဲမှုတို့၏ တာဝန်ဖြစ်သည်။ ESMP စာချုပ်ထဲတွင် ကန်ထရိုက်တာသည် ESMP အတိုင်းလိုက်နာရန် ထည့်သွင်းသင့်ပါသည်။ ESMP/ESMF ၏ ဆိုးရွားစွာထိခိုက်မှု မရှိစေရန် တိုင်းတာခြင်းဆိုင်ရာ သဘောတူညီချက်များနှင့် ကိုက်ညီစွာဆောင်ရွက်ထားခြင်းမရှိကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စောင့် ကြည့်စစ်ဆေးမည် ဖြစ်သည်။

လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် ပက်သက်ပြီး စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းများကို အောက်ပါသတ်မှတ်ချက်များနှင့် တိုင်းတာမည်။

စီမံကိန်းကြောင့် ထိခိုက်ခဲ့ရသော သူတစ်ဦးချင်းစီ၊ အခြားနေထိုင်သူများ၊ အိမ်ထောင်စုများနှင့် သီးသန့်လူနည်းစုများကို စီမံကိန်းမတိုင်မီအခြေအနေ၊ သို့မဟုတ် ပိုမိုကောင်းမွန်သောအခြေအနေမျိုး ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခြင်း။

ကျား၊မ ခွဲခြားသော အကျိုးရလဒ်များကို ရှောင်ရှားခြင်း သို့မဟုတ် နည်းနိုင်သမျှနည်းအောင် ပြုလုပ်၍ ကိုင်တွယ်ဖြေရှင်းခြင်း။

သဘောထားကွဲလွဲမှုများ (သို့) ပဋိပက္ခများအပေါ် ကိုင်တွယ်ဖြေရှင်းမှု အဆိုပါ အကျိုးသက်ရောက်မှုများကို တိုင်းတာနိုင်စေရန် ကြိုတင်လေ့လာမှုများမှတစ်ဆင့် အောက်ပါတို့ကို စံနမူနာထားနိုင်သည်-

ကျား၊ မ သီးခြားအချက်အလက်များကို စောင့်ကြည့် စစ်ဆေးနိုင်မည့် တိကျသောသတ်မှတ်ချက်များ၊

အခြေခံအချက်အလက်များအပေါ် ခွဲခြားသတ်မှတ်တိုင်းတာနိုင်မည့် နည်းလမ်းများ

အဓိကထား စောင့်ကြည့်စစ်ဆေးရမည့် သတ်မှတ်ချက်များအား ချမှတ်ခြင်း (ဥပမာ - လိုအပ်ပါက ယာယီပြန်လည်နေရာချထားရေးလှုပ်ရှားမှု စီမံချက်များ ပြုလုပ်နေစဉ်ကာလအတွင်း)

သီးခြား လွတ်လပ်သော စောင့်ကြည့်စစ်ဆေးမည့်သူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စုစည်းပြီး အကျိုးသက်ရောက်မှုများ ဖြစ်ပွားစေသည့် အကြောင်းအရာနှင့် သက်ရောက်မှုပမာဏ အပေါ်မူတည်ကာ စီမံကိန်းခွဲများနှင့် သက်ဆိုင်သော အကျိုးသက်ရောက်မှုများကို အကဲဖြတ်စေမည်။

(ဂ) ဆင့်ပွားလာသော အကျိုးသက်ရောက်မှုများ စောင့်ကြည့်စစ်ဆေးခြင်း - စီမံကိန်းခွဲများ၏ ကနဦးဆောင်ရွက်မှုများကြောင့် မြို့နယ် ၆ မြို့နယ်အပေါ် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခြင်းကို အခြားသော ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်မှုရှိမရှိ အပေါ် မူတည်ပြီး စောင့်ကြည့်စစ်ဆေးသွားမည်။

၁၀.၀ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်


ချမှတ်အကောင်အထည်ဖော်ခြင်း

၁၀.၁ စီမံကိန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ သဘောတူညီချက်များ

ESMF အကောင်အထည်ဖော်ရာတွင် စီမံကိန်းအကောင်အထည်ဖော်ခြင်း အစီအစဉ်ကို လိုက်နာရလိမ့်မည်။ ပြည်ထောင်စုအဆင့်တွင် မြန်မာ DRM စီမံကိန်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီမံမှုအောက်တွင်ရှိပြီး အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ (NNDMC)၏ စနစ်ကျသော လမ်းညွှန်မှုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ဒေသအဆင့်တွင် စီမံကိန်းမှ ရန်ကုန်စီမံခန့်ခွဲမှုကော်မတီ(YPSC)ကို ဖွဲ့စည်းမည်။ YPSC တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များနှင့်အခြား အစိုးရ ကိုယ်စားလှယ်များ မှ စီမံကိန်း အကောင်အထည်ဖော်ခြင်းများတွင် ပါဝင်မည်ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှ စီမံကိန်း အပိုင်း ၂၊ ၃ နှင့် ၄ တို့တွင် ရွေးချယ်သတ်မှတ်ထားသော အကောင်အထည်ဖော်ဆောင်ရွက်ရေးအရင်စီအဖြစ် ပါဝင်မည်ဖြစ်သည်။

ပုံ ၁ သဘာဝပတ်ဝန်းကျင် နှင့် လူမှုရေးစီမံခန့်ခွဲမှုဘောင်



YCDC အတွင်းတွင် စီမံကိန်းအပိုင်း ၂ ကို အင်ဂျင်နီယာဌာန(လမ်းတံတား)မှ အကောင်အထည် ဖော် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း ၃ ကို အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့်အတူ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) နှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)တို့မှ ဌာနမှူးများနှင့် YCDC ၏ ဌာနအသီးသီးတို့နှင့် ညှိနှိုင်းဆောင်ရွက်ရမည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်း ဖော်ဆောင်မှုအဖွဲ့ (YCDCPS)ကို ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ ဌာနမှူးများအနေဖြင့် နောက်ဆက်တွဲ စီမံခန့်ခွဲမှုများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစောင့်ရှောက်မှု ဆိုင်ရာမူဝါဒများ ချမှတ် လိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်သည်။ တာဝန်ပေးထားသော အကာအကွယ် ကျွမ်းကျင်သူသည် စီမံကိန်းမှ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)နှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဝန်ထမ်းများကို ESMF အတိုင်းလိုက်နာ၍ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းတို့တွင် ကူညီရန် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်စောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်များကို နိုင်ငံတကာမှ တစ်ဦးနှင့် ပြည်တွင်းမှ နှစ်ဦးကို ငှားရမ်းရမည် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန(MoHA)လက်အောက်တွင်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(GAD) သည် လူထုသတိပေးချက်နှင့် မကျေနပ်ချက်များနှင့် ပတ်သက်ပြီး စီမံကိန်းများတွင် အဓိကနေရာမှ ပါဝင်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ(WA)ကို တရားဝင် ရွေးကောက် တင်မြှောက်ပြီး အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မြို့တွင်းဒေသများတွင် ရပ်ကွက်အလိုက် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို စီမံခန့်ခွဲရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လက်အောက်တွင် ဒေသခံ တစ်ဦးအား ရာအိမ်မှူးအဖြစ် လူထုနှင့် အစိုးရကြားပေါင်းကူးတံတား အဖြစ်ဆောင်ရွက်ပေးရန် ရွေးချယ် သည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြီးဆုံးသွားသော စီမံကိန်းများတွင် အတူဆောင်ရွက်ပြီး ထပ်မံပြုလုပ်မည့် စီမံကိန်းများအတွက် ဒေသခံ များကို အသိပေးအကြောင်းကြားခြင်းနှင့် ဖြစ်ပေါ်လာမည့် မကျေနပ်ချက်များကို ကိုင်တွယ်ရာတွင် ကူညီ ဆောင်ရွက်ပေးသည့် လုပ်ငန်းနှစ်ခုစလုံးအား လုပ်ဆောင်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် သီးခြားအုပ်ချုပ်မှုအောက်တွင် အဆိုပါ အရပ်သား ကိုယ်စားလှယ်များရှိနေသည့်အချက်က

စီမံကိန်းအတွင်း အသိပေး အကြောင်းကြားခြင်းနှင့် နစ်နာမှုများတိုင်ကြားခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သော နည်းစနစ်များ ဖြစ်ပေါ်လာစေကာ တာဝန်ပိုမှုများအား လျော့ကျသွားစေပြီး ပါဝင်သော လူပုဂ္ဂိုလ်အဖွဲ့ အစည်းအားလုံးအတွက် အဆင့်ဆင့်စီမံအုပ်ချုပ်မှုများ ဖြစ်ပေါ်လာစေသည်။

ဇယား (၁၃) ESMF အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အဓိကကျသောတာဝန်များ

စီမံကိန်း(ခွဲ)များ လည်ပတ်ပုံ	လျှောက်လွှာပုံစံ	လုပ်ငန်းဖော်ပြချက်	တာဝန်ယူမှု	ကြီးကြပ်ခြင်း
စစ်ဆေးခြင်း	သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ် စစ်ဆေးခြင်း လျှောက်လွှာပုံစံ	ပြင်ဆင်ခြင်းအဆင့် အစောပိုင်းမှာပင် ဖြစ်နိုင်ခြေရှိသော မည်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ် ပြဿနာများကိုမဆို ပြန်လည်သုံးသပ်ခြင်း အကာအကွယ်စစ်ဆေးခြင်းလျှောက်လွှာပုံစံ တွင်ဖြစ်နိုင်ခြေရှိသော အကာအကွယ်ပြဿနာများကိုဖော်ပြ၍စီမံကိန်းခွဲအဆိုပြုချက်များတွင်တွဲရန်	စီမံကိန်းမှ ဌာနရမ်းထားသော အကာအကွယ် တိုင်ပင်ခံနှင့် အင်ဂျင်နီယာဌာန (လမ်းတံတား) နှင့် (အဆောက်အအုံ)တို့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှု အကာအကွယ် ပုဂ္ဂိုလ်	ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့
ကြိုတင်ပြင်ဆင်ခြင်း	အခန်း (၆) တွင် ယေဘုယျ ESMF or ECOP ကိုဖော်ပြထားပါသည်။	အချက်အလက်များ စုဆောင်းခြင်းနှင့်၊ သို့ ဒေသခံလူထုနှင့်ဆွေးနွေးညှိနှိုင်းခြင်းကဲ့သို့သော လိုအပ်သည့် အကာအကွယ် ပြင်ဆင်ခြင်း လှုပ်ရှားမှု တာဝန်ယူရန် အကာအကွယ်ဆိုင်ရာလုပ်ငန်းများအစီအစဉ်ရေးဆွဲရန် (ESMP, ARAP, etc.) အခန်း(၆)တွင် ဖော်ပြထားသည့်အတိုင်း	စီမံကိန်းမှ ဌာနရမ်းထားသော အကာအကွယ် တိုင်ပင်ခံ နှင့် အင်ဂျင်နီယာဌာန (လမ်းတံတား) နှင့် (အဆောက်အအုံ)တို့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ် ပုဂ္ဂိုလ်	YCDC မှ စီမံကိန်း အတွင်းရေးမှူးအဖွဲ့
ပြန်လည်သုံးသပ်ခြင်းနှင့် ခွင့်ပြုခြင်း	အကာအကွယ် စစ်ဆေးခြင်း လျှောက်လွှာပုံစံ နှင့် ယေဘုယျ ESMF	သဘောတူညီထားသည့်အတိုင်းအကာအကွယ်ဆိုင်ရာလုပ်ငန်းများ အစီအစဉ်နှင့်အကာအကွယ်စစ်ဆေးခြင်း လျှောက်လွှာပုံစံတို့ပါဝင်သောစီမံကိန်းခွဲအဆိုပြုလွှာတင်သွင်းရန်	စီမံကိန်းမှ ဌာနရမ်းထားသော အကာအကွယ် တိုင်ပင်ခံနှင့် အင်ဂျင်နီယာဌာန (လမ်းတံတား) နှင့် (အဆောက်အအုံ)တို့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှု အကာအကွယ် ပုဂ္ဂိုလ်	YCDC မှ စီမံကိန်း အတွင်းရေးမှူးအဖွဲ့

အကောင်အထည်ဖော်ဆောင်ရွက်ခြင်း	ESMP	အကာအကွယ်ဆိုင်ရာလှုပ်ရှားမှု အစီအစဉ်၏အကောင်အထည်ဖော်မှုမှတ်တမ်းနှင့် စောင့်ကြည့်ကြီးကြပ်ခြင်း (ESMP and ARAP) ပူးပေါင်းပါဝင်သော စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းတွင် လူထုကိုယ်စားလှယ်များပါဝင်ရန်	ကန်ထရိုက်တာ	စီမံကိန်းမှ ငှားရမ်းထားသော အကာအကွယ် တိုင်ပင်ခံနှင့် အင်ဂျင်နီယာဌာန (လမ်းတံတား) နှင့်(အဆောက်အအုံ)တို့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ် ပုဂ္ဂိုလ် YCDC မှ စီမံကိန်းအတွင်းရေးမှူးအဖွဲ့
သုံးသပ်အကဲဖြတ်ခြင်း	ESMP	ESMP နှင့် ARAP တို့၏ အကောင်အထည်ဖော်မှုနှင့်ရလဒ်များကိုအကဲဖြတ်သုံးသပ်ခြင်း ပူးပေါင်းပါဝင်သော အကဲဖြတ်သုံးသပ်ခြင်းအစီအစဉ်တွင်လူထုကိုယ်စားလှယ်များပါဝင် စေခြင်း	စီမံကိန်းမှ ငှားရမ်းထားသော အကာအကွယ် တိုင်ပင်ခံနှင့် အင်ဂျင်နီယာဌာန (လမ်းတံတား)နှင့် (အဆောက်အအုံ)တို့မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ် ပုဂ္ဂိုလ် YCDC မှ စီမံကိန်းအတွင်းရေးမှူးအဖွဲ့	YCDC မှ စီမံကိန်းအတွင်းရေးမှူးအဖွဲ့


YCDC အနေဖြင့် စီမံကိန်းခွဲ အချို့၏ လုပ်ငန်းနေရာနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် ဆိပ်ကမ်းအာဏာပိုင်(PA)များနှင့် ပွင့်လင်းသော ဆက်ဆံရေးမျိုးထားရှိရန် လိုအပ်သည်။ လက်ရှိ ရန်ကုန် မြစ်အတွင်းသို့ စွန့်ထုတ်နေသော ရေနုတ်မြောင်းများမှာ ဆိပ်ကမ်းအာဏာပိုင်များ၏ ဧရိယာအတွင်း တည်ရှိနေသည်။ ဤအပိုင်းတွင် မြေအစိတ်အပိုင်း ၁၀၀ မီတာခန့် ကျယ်ဝန်းသည့် စီးပွားရေးဗဟိုဒေသ၏ ရန်ကုန်မြစ် မျက်နှာစာ အရှည်တစ်လျှောက်ပါဝင်ပါသည်။

၁၀.၂ စွမ်းဆောင်ရည် အကဲဖြတ်ချက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် မြို့တော်ဝန်သည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အခြားကော်မတီအဖွဲ့ဝင်များ ပါဝင်သည်။ YCDC တွင် ဌာနပေါင်း (၂၀) ရှိပြီး ဌာနတိုင်းတွင် ဌာနမှူးများရှိသည်။ မြန်မာ DRM စီမံကိန်းနှင့် အဆက်စပ်ဆုံး ဌာနများမှာ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု) ၊ စီမံရေးရာဌာနနှင့် ဘတ်ဂျက်နှင့် ငွေစာရင်းဌာနတို့ ဖြစ်ကြသည်။ (ဇယား ၂)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းဖော်ဆောင်မှုအဖွဲ့သည် ၂၀၁၄-၁၅ JICA စီမံကိန်း၏ ကန့်သတ်ချက်ရှိသော အတွေ့အကြုံများမှလွဲ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော အတွေ့အကြုံများ ကောင်းစွာမရှိသေးပေ။ ယခင်က ရှိခဲ့ဖူး သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့် စစ်ဆေးခြင်းဆိုင်ရာ ကျွမ်းကျင်အတွေ့အကြုံများနှင့် သင်တန်းတို့အပေါ်မူတည်ကာ အဆိုပါဝန်ထမ်းများကို သင်တန်းနှင့် အကူအညီများ ထပ်မံပေးအပ်ရန် လိုအပ်သည်။ ထိုဝန်ထမ်းများအား သဘာဝနှင့် လူမှု ဝန်းကျင် ကာကွယ်ရေးအကြောင်းအရာများနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်လိုအပ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ငှားရမ်းထားသည့် နည်းပညာ အကြံပေး အဖွဲ့မှ အကူအညီပေးမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အား အကောင် အထည်ဖော်ရာတွင် အဓိကကျသော တာဝန်များကို ဇယား ၁၄ တွင် ပြသထားသည်။

ဇယား ၂ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းပုံအခြေပြဇယား နှင့် ဌာနများ



ကြိုတင်ရည်ရွယ်ထားသည့် စီမံကိန်းခွဲများအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဖော်ထုတ်ခြင်းသည် လုပ်ငန်းများလက်တွေ့ အကောင်အထည်ဖော်သူများထံမှ စီမံကိန်းရေးဆွဲသူများ၊ ကြီးကြပ်သူများနှင့် အတူလုပ်ငန်းစဉ်များ အကောင်အထည်ဖော်သည့် အစိုးရ ဌာနများမှ ပူးပေါင်းဆောင်ရွက်မှု စွမ်းဆောင်ရည်ပေါ်တွင် များစွာမူတည်သည်။ ၂၀၁၄-၁၅ ခုနှစ် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ the Strategic Urban Development Plan of the Greater Yangon စီမံကိန်းအပါအဝင် အလှူရှင်များနှင့် နိုင်ငံတကာ ထောက်ပံ့ရေးအစီအစဉ်ဖြင့် စီမံကိန်းအကောင် အထည်ဖော်မှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် နိုင်ငံတကာ

အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် YCDC အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအထောက်အပံ့များစသည့် ကမ္ဘာ့ဘဏ်၏ လမ်းညွှန်ချက်များနှင့် အခြားသက်ဆိုင်သော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော အသိပညာ၊ အတွေ့အကြုံနှင့် စွမ်းရည်မြှင့်တင်ရေးလျက်ရှိအောင် ဆောင်ရွက်လျက်ရှိပါသည်။ အကြံဆောင်လုပ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စီမံကိန်းကာလအတွင်း စီမံကိန်းရေးရာတွင် ဘေးအန္တရာယ်ကာကွယ်ရေးအတွက် သေချာထိရောက်သော အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ ရရှိစေရန်အတွက် အရည်အချင်းရှိပြီး ကောင်းစွာလေ့ကျင့်ပေးထားသော ဝန်ထမ်းများကို နေရာချထားပေးနိုင်ရန် အရေးကြီးပါသည်။ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၏အရေးပါမှုနှင့် ဘေးအန္တရာယ်ဖြစ်စေတတ်သော လူမှုရေးအကျိုးသက်ရောက်မှုများကို ရှောင်ရှားခြင်း၊ လျော့ချခြင်း၊ လျော်ကြေးပေးခြင်းတို့မှာ ကမ္ဘာ့ဘဏ်၏ ငွေကြေး အထောက်အပံ့ရရှိရေးအတွက် အရေးပါသကဲ့သို့ အဆိုပါ ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန်အတွက် အဖွဲ့အစည်း၏ အရည်အသွေးနှင့် အတွင်းပိုင်း လုပ်ငန်းဆောင်တာများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် မဖြစ်မနေလိုအပ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် အဆိုပါစီမံကိန်းအတွက် ဥပဒေကြောင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ခိုင်မာစေရေး အရည်အသွေးမြှင့်တင်ရေးအတွက် လက်တွေ့လုပ်ငန်းခွင်သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များနှင့် ပြင်ပသင်တန်းတက်ရောက်ခွင့်များပါဝင်မည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်း ပညာအရည်အချင်းသတ်မှတ်ချက်အနေဖြင့် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)နှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဝန်ထမ်းများ၏ ပညာအရည်အချင်းသတ်မှတ်ချက်အား ပညာအရည်အချင်း၊ ဗဟုသုတ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးကာကွယ်မှုလုပ်ငန်းများဆိုင်ရာ လေ့လာအကောင်အထည်ဖော်ခြင်းနှင့် လက်တွေ့အသုံးချခြင်း ကျွမ်းကျင်ပါရဂူ(အတိုင်ပင်ခံ)များက အကဲဖြတ်သည်။ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်းစစ်တမ်းအရ ၄၉.၇ % သော ဝန်ထမ်းများမှာ အဆင့်မြင့်ပညာရေးကို သင်ကြားခဲ့ရသော အင်ဂျင်နီယာများဖြစ်ကြပြီး စုစုပေါင်း ၆၃.၈ % သော ဝန်ထမ်းများမှာ အနည်းဆုံး ဘွဲ့ကြိုပညာရေးစနစ် (ဇယား ၁၄)ကို သင်ကြားတတ်မြောက်ထားပြီးဖြစ်ကြသည်။ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ဝန်ထမ်းများ၏ ပညာအရည်အချင်းစစ်တမ်းအရ ၅၇.၄ % သည် အဆင့်မြင့် ပညာရေးသင်ကြားခဲ့ရပြီး ၇၁.၄ % သော ဝန်ထမ်းများသည် အနည်းဆုံး အထက်တန်းအဆင့် အောင်မြင်ထားကြသူများ ဖြစ်ကြသည်။ အရည်အသွေးမြှင့်တင်ခြင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာသည်လည်း လိုအပ်သောကြောင့် အခြားသောအလှူရှင်ထောက်ပံ့သည့် စီမံကိန်းများတွင် ပါဝင်လုပ်ဆောင်ဖူးသည့် အတွေ့အကြုံ ရှိသောဝန်ထမ်းများနှင့် အရေးပါသော ဝန်ထမ်းများအား ဌာနအတွင်း သင်တန်းများနှင့် အသိပညာဖြန့်ဝေခြင်းများကို လုပ်ကိုင်စေရမည်။

ဇယား ၁၄. ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း နှင့် တံတား) ၏ ပညာအရည်အချင်း

ဌာန	ပညာအရည်အချင်း	လူဦးရေ	မှတ်ချက်
အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)	M.E	၈	အင်ဂျင်နီယာများ(၁၇၇)
	B.E	၃၉	
	A.G.T.I	၁၃၀	
	B.A/B.Sc	၅၀	
	ဘွဲ့.မရသူ	၁၂၉	
စုစုပေါင်း		၃၅၆	
အင်ဂျင်နီယာဌာန (အဆောက်အအုံ)	M.E	၁၇	အင်ဂျင်နီယာများ(၂၂၉)
	B.E	၁၁၃	
	A.G.T.I	၉၉	
	B. Tech	၄	
	B.A/B.Sc	၅၂	
	ဘွဲ့.မရသူ	၁၁၄	
စုစုပေါင်း		၃၉၉	

၁၀.၃ အဖွဲ့အစည်းပိုမိုအားကောင်းလာစေခြင်း/ ခိုင်မာသော အဖွဲ့အစည်း ဖွဲ့စည်းခြင်း

သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဗဟုသုတ အတွေ့အကြုံ နည်းပါးခြင်းမှာ ပညာအရည်အချင်းနှင့် မသက်ဆိုင်ဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေးလုပ်ငန်းစဉ်များပါဝင်သော အလှူရှင်များ ၏ ငွေကြေးထောက်ပံ့မှုဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအဆောက်အအုံများ ဆောက်လုပ်သည့် စီမံကိန်းများ နှင့်ပတ်သက်ပြီး အတွေ့အကြုံများ မလုံလောက်၍သာ ဖြစ်သည်။ ပြီးခဲ့သော အပိုင်း (၁၀.၂) မှ အကဲဖြတ် ချက်များအရ အလုပ်ခွင်တွင်း သင်တန်းများပေးခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုအကာအကွယ် တန်ဆာပလာများ (ESMF နှင့် RPF) တို့ကို ကူညီပေးမည့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုအကာအကွယ် အတိုင်ပင်ခံကို စီမံကိန်းအကောင်အထည်ဖော်နေစဉ်အတွင်း သေချာစွာ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းများပြုလုပ်နိုင်ရန် စီမံကိန်းမှ အကာအကွယ် ဘဏ္ဍာငွေတစ်ခု ထည့်သွင်းသတ်မှတ်ကာ (အပိုဒ် ၁၀.၄ တွင်ကြည့်ရန်) လျာထားငှားရမ်းရပါမည်။

အဖွဲ့အစည်းနှင့် စွမ်းဆောင်ရည် အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေးလမ်းညွှန်ချက်များ၊ သဘာဝနှင့်လူမှုဝန်းကျင် ကာကွယ်ရေး သတ်မှတ် ချက်များ၊ အရည်အချင်းမြှင့်တင်ခြင်းသင်တန်းများ၊ မတူညီသော အစိုးရဌာနအသီးသီးနှင့် အစိုးရ

အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်းများ တိတိကျကျ ပြုလုပ် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သကဲ့သို့ စီမံကိန်းခွဲများ၏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဒီဇိုင်း အဆင့်တို့အပါအဝင် အခြားသောအဆင့်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများအကြား ဗဟုသုတ ကွာခြားခြင်းများကို တတ်နိုင်သလောက် အမြန်ဆုံးနှင့် အထိရောက်ဆုံး ကိုင်တွယ်ဖြေရှင်းသွားရန်ကိုပါ ရည်ရွယ်သည်။

အထက်တွင် ညွှန်ပြထားသည့်အတိုင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဝန်ကြီး ဌာနများ (ဥပမာ - စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန) ပူးပေါင်းလုပ်ဆောင်ခြင်းကို ရေရှည်ထိန်းသိမ်း ထားနိုင်ပါက အသိပညာကွာခြားခြင်းပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ပိုမိုထိရောက်သော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး စောင့်ကြည့်လေ့လာခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

မြန်မာစီမံကိန်းခွဲများကဲ့သို့ ပြင်ပအကူအညီဖြင့် ပြုလုပ်သော စီမံကိန်း အစီအစဉ်များတွင် ပူးပေါင်း ပါဝင်ခြင်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် အဖွဲ့အစည်း ပိုမို အားကောင်းလာ စေခြင်းနှင့် အရည်အသွေးမြှင့်တင်ခြင်းစသည့် အရေးပါသော အကျိုးကျေးဇူးများ ရရှိလာ စေနိုင်မည်ဖြစ်ပါသည်။ စီမံကိန်းခွဲများမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မူလစွမ်းအား ကို အခြေခံကာ အခြားဗဟုသုတ တိုးပွားစေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုကာကွယ်ရေး လုပ်ဆောင် ချက်များအတွက် နည်းပညာအရည်အသွေးများတိုးတက်စေခြင်း၊ စီမံကိန်းများကို ရေရှည်ထိန်းသိမ်းရာတွင် အထောက်အပံ့ ပေးခြင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့်အညီ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ အတွက် လူမှုရေးနှင့် သဘာဝရင်းမြစ်များ ကာကွယ်ခြင်းတို့ကို လုပ်ဆောင်စေခြင်းဖြင့် YCDC ၏ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေမည် ဖြစ်ပါသည်။

၁၀.၄ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှုမူဘောင် အကောင်အထည်ဖော်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအသုံးစရိတ်

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ကုန်ကျငွေတွင် ဝန်ထမ်းစရိတ်များ၊ ခရီးစရိတ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာပြန် ခြင်းများနှင့် သင်တန်းကုန်ကျစရိတ်များအပါအဝင် သတ်မှတ်လုပ်ငန်းခွင်တွင် ကွယ်ရေး လုပ်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည်။ စုစုပေါင်း ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန် ဒေါ်လာ ၂၇၂၂၅၀ ဖြစ်ပြီး နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် အခြားတစ်ဖက်မှ စီမံကိန်းစီမံခန့်ခွဲမှု အပိုင်းတို့မှ စုပေါင်းထောက်ပံ့ပေးမည် ဖြစ်ပါသည်။

ဇယား ၁၅ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင် အကောင်အထည်ဖော်ရေး ကုန်ကျစရိတ်

No.	Description	Indicative Cost (USD)
1	YCDC သဘာဝပတ်ဝန်းကျင် အကာအကွယ် ကျွမ်းကျင်သူ	85,000
2	YCDC လူမှုရေး အကာအကွယ် ကျွမ်းကျင်သူ	85,000
3	နိုင်ငံတကာ အဖွဲ့အစည်းနှင့် အကာအကွယ် အရာရှိများ (safeguard officers) အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း	45,000
4	အကာအကွယ် တန်ဆာပလာများ/ကိရိယာများ/လုပ်ငန်းများ (safeguard instrument)အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း	10,000
5	မြို့နယ် ၆ ခုတွင် ကာကွယ်ရေး တန်ဆာပလာများ/ကိရိယာများ/လုပ်ငန်းများ (safeguard instrument)အတွက် လူထုနှင့် ညှိနှိုင်းဆွေးနွေးခြင်း	2,500
6	အကာအကွယ် တန်ဆာပလာများ/ကိရိယာများ/လုပ်ငန်းများ (safeguard instrument)ကို ဘာသာပြန်ခြင်း	15,000
7	ရန်ကုန်မြို့တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲ သင်တန်း	5,000
9	အရေးပေါ်အသုံးစရိတ် (၁၀%)	24,750
TOTAL စုစုပေါင်း		272,250

နောက်ဆက်တွဲများ

နောက်ဆက်တွဲ (က - ခ)
စီမံကိန်းငွေကြေးထောက်ပံ့မှုနှင့်အကျိုး
မဝင်သောလုပ်ငန်းစဉ်များ

နောက်ဆက်တွဲ(က - ခ) စီမံကိန်းလုပ်ငန်းခွဲ၏ငွေကြေးထောက်ပံ့မှုတွင်အကျိုးမဝင်သောလုပ်ငန်းစဉ်များ

သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့အပေါ် ထိခိုက်နစ်နာမည့်အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရန် အောက်ပါအချက်များကို စီမံကိန်းလုပ်ငန်းခွဲ၏ငွေကြေးထောက်ပံ့မှုရရှိနိုင်သည့် လုပ်ငန်းစဉ်တွင် ထည့်သွင်းထားခြင်းမရှိပါ။

စီမံကိန်းကြောင့် အကျိုးသက်ရောက်သည့် လူပုဂ္ဂိုလ် ၂၀၀ ဦး (သို့) အိမ်ထောင်စု ၅၀ အထက်၏ အိုးအိမ်များဖြိုဖျက်ခြင်း (သို့)နေရာရွှေ့ပြောင်းခြင်း။

မြို့ခံလူထု(တိုင်းရင်းသားအပါအဝင်)တို့လက်ခံမည်မဟုတ်သော၊ဆိုးရွားသောအကျိုးသက်ရောက်မှုဖြစ်တတ်သောလုပ်ငန်းစဉ်၊ ဆိုးရွားသောထိခိုက်မှုကို လျော့ကျစေမည့်နည်းလမ်းပါဝင်ခြင်း။

ယဉ်ကျေးမှုအဆောက်အအုံများ(ရှေးခေတ်ပစ္စည်းအကြွင်းအကျန်၊ ရှေးခေတ်အဆောက်အအုံများ၊ ရိုးရာယဉ်ကျေးမှု၊ တန်ဖိုးကြီးသောအရာပစ္စည်းများ) ထိခိုက်ခြင်း (သို့) ပျက်စီးစေခြင်း။

မြန်မာ DRM စီမံကိန်းခွဲကို မက်လုံး (သို့) ကိရိယာအဖြစ် အသုံးပြုပြီး၊ ဒေသခံပြည်သူလူထု၏ ဆန္ဒအလျောက်မဟုတ်သော ပြန်လည်နေရာချထားရေးကို အကောင်အထည်ဖော်ခြင်းနှင့် ကျေးရွာစုစည်းခြင်း။

သေနတ်များ၊ ကွင်းဆက်လွှာ၊ ကျောက်ဂွမ်း၊ ဒိုင်းနမိုက်၊ ပတ်ဝန်းကျင်ကိုထိခိုက်နစ်နာမည့် အမဲလိုက်ခြင်းနှင့် ငါးဖမ်းကိရိယာဝယ်ယူခြင်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်သော အခြားရင်းနှီးမြှုပ်နှံမှုများ။

ပိုးကူးစက်သောဧရိယာကို ထိရောက်စွာကုသရန် ပိုးသတ်ဆေး၊ အပင်ပေါင်းသတ်ဆေးနှင့် အခြားဓာတုဗေဒပစ္စည်းများအား လိုအပ်သော ပမာဏထက် ပိုမိုဝယ်ယူခြင်း၊ (အကယ်၍ စီမံကိန်းအတွက် ပိုးသတ်ဆေးအသုံးပြုရန် လိုအပ်ပါက၊ ESMF တွင် ပိုးသတ်ဆေးဖြန်းခြင်း စီမံခန့်ခွဲသည့် အစီအစဉ်အား ထည့်သွင်းရေးဆွဲရန် စီမံကိန်းအတွင်းရေးမှူးအား အကြောင်းထားမည်။)

သဘာဝသယံဇာတများအား ရေရှည်တည်တံ့အောင် မစဉ်းစားဘဲ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း။

သဘာဝအတိုင်းဖြစ်နေသောနေရာများအား ပျက်စီးစေခြင်း (သို့) ပြောင်းလဲစေခြင်း။

နိုင်ငံတော်ဥပဒေ (သို့) စည်းမျဉ်းစည်းကမ်း (သို့) နိုင်ငံတကာမှ ပိတ်ပင်ထားသော (သို့) အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့် မကိုက်ညီသော၊ တရားမဝင်သောပစ္စည်းများ၊ ထုတ်ကုန်များ ရောင်းချခြင်း။

အလုပ်သမားများအား ခေါင်းပုံဖြတ်ခြင်း၊ အန္တရာယ်များသော လုပ်ငန်းခွင်တွင် ခိုင်းစေခြင်း၊ ဆန္ဒအလျောက်မဟုတ်ဘဲ မလုပ်မနေရပုံစံဖြင့် အလုပ်များအား အတင်းအဓမ္မစေခိုင်းခြင်း၊ ကလေးအလုပ်သမားများအသုံးပြုခြင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအရ သိသာစွာ ဆိုးရွားသည့် လုပ်ငန်းခွင်အခြေအနေများတွင် ခိုင်းစေခြင်း။

ဆင်းရဲသော (သို့) လူနည်းစုအုပ်စုများအား ထည့်သွင်းမစဉ်းစားခြင်း။

ကျား၊ မ တန်းတူညီမျှလစာ (သို့) ခံစားခွင့်များမပေးခြင်း။

ကမ္ဘာ့ဘဏ်ငွေကြေးထောက်ပံ့မှု (သို့) အခြားအစိုးရအဖွဲ့အစည်းမှတစ်ဆင့်မြေ (သို့) ပိုင်ဆိုင်မှုဆုံးရှုံးခြင်းအတွက် နစ်နာကြေးလက်ခံရရှိခြင်း။

အစိုးရ (သို့) အခြားအဖွဲ့အစည်းများမှငွေချေးထောက်ပံ့မှုရခြင်း (သို့) ရရှိရန်စီစဉ် ဆောင်ရွက်နေခြင်း။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးကိုထိခိုက်နိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် ထုတ်ကုန်များကိုရောင်းချခြင်း။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးသက်ရောက်မှုအကဲဖြတ်ခြင်း၊ အပြည့်အစုံပြုလုပ်ရန် လိုအပ်သော စီမံကိန်းခွဲများဖြစ်ခြင်း။ (ESIA)

နောက်ဆက်တွဲ (က - ဂ)
ကမ္ဘာ့ဘဏ်လုပ်ငန်း
အကောင်အထည်ဖော်ရေး မူဝါဒ
၄.၁၀ တိုင်းရင်းသားများနှင့်သက်ဆိုင်မှု

နောက်ဆက်တွဲ(က - ဂ) ကမ္ဘာ့ဘဏ်လုပ်ငန်း အကောင်အထည်ဖော်ရေး

၄.၁၀ တိုင်းရင်းသားများနှင့် သက်ဆိုင်မှု

ကမ္ဘာ့ဘဏ်မှ ငွေကြေးထောက်ပံ့သည့် စီမံကိန်းအားလုံးသည် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ရှိ/မရှိ စိစစ်ခြင်း လုပ်ငန်းစဉ်ကို စစ်ဆေးခံရမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုမူဝါဒနှင့် ကိုက်ညီမှုရှိမရှိကို ဆုံးဖြတ်ရမည်။ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့ စီမံကိန်း သုံးသပ်ချက် မှတ်တမ်းမူကြမ်း (PAD) အရ တိုင်းရင်းသားများသည်လည်း (OP4.10) နှင့် ကိုက်ညီသည့် ထိခိုက်မှုများရှိလာရန် အလားအလာရှိသည်။ ထို့အပြင် စီမံကိန်း သုံးသပ်ချက် မှတ်တမ်းမူကြမ်းမှ အဆိုပါလုပ်ငန်းအကောင်အထည်ဖော်ရေး မူဝါဒအား ပဏာမပတ်ဝန်းကျင်နှင့် လူမှုရေးအကျိုးသက်ရောက်မှုအကဲဖြတ်ခြင်းနှင့် ESMF တို့မှ အတည်ပြုလိမ့်မည် ဟု ဖော်ပြထားသည်။

စီးပွားရေးဗဟိုဒေသ(CBD)သည် မြို့ပြဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ မြို့နယ်(၆)မြို့နယ်ဖြင့် ဖွဲ့စည်းထား သည်။ ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအချက်အလက်အရ (CBD) တွင်လူဦးရေ ၂၂၇၆၈၂ ရှိသည်။ သန်းခေါင် စာရင်းကိန်းဂဏန်းသည် မြို့နယ်၏ လူမျိုးစုနှင့် ဘာသာအလိုက် လူဦးရေအရေအတွက်ကို လူသိရှင်ကြား ဖော်ပြထားခြင်းမရှိသော်လည်း(CBD)တွင်နေထိုင်သောသူများနှင့် လူတွေ့ဆွေးနွေးခြင်း၊ မျက်မြင်သုံးသပ် မှုအရ လူမျိုးစုမျိုးစုံ ဘာသာပေါင်းစုံ ရောနှောနေထိုင်နေသည် ကိုသိရှိထားသည်။ ဥပမာ-လသာမြို့နယ် ၏ လူဦးရေအများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး ဗိုလ်တထောင် မြို့နယ်၏ လူဦးရေအများစုမှာ ဗမာလူမျိုး နှင့် တောင်အာရှလူမျိုးများဖြစ်သည်။

အောက်ဖော်ပြပါဇယားတွင်ရှိသော (OP 4.10) သတ်မှတ်ချက် ၄ ချက်ကိုလေ့လာခြင်းဖြင့် တိုင်း ရင်းသား အုပ်စုသည် မူဝါဒနှင့်ကိုက်ညီမှု ရှိ၊ မရှိကို သိရှိနိုင်သည်။ ထို့အပြင် အဆိုပါသတ်မှတ်ချက် ၄ ချက် ၏ စီမံကိန်းနှင့်သက်ဆိုင်မှုများကိုလည်း ဇယားတွင်ရှင်းပြထားသည်။

OP 4.10 သတ်မှတ်ချက်	ကိုက်ညီမှုရှိမရှိ	အကြောင်းအရင်း
(က)ကွဲပြားသော တိုင်းရင်းသား လူမျိုးအုပ်စုဖြစ် ကြောင်း ကိုယ်တိုင်သတ်မှတ်ခြင်းနှင့် အခြားသူများမှ အသိအမှတ်ပြုခြင်း	တစိတ်တပိုင်း	CBD တွင်နေထိုင်သော လူအများစုသည် ကွဲပြား သော တိုင်းရင်းသားလူမျိုးအုပ်စုဖြစ်ကြောင်း ကိုယ် တိုင်သတ်မှတ်ကြသည်။
(ခ)စီမံကိန်းဧရိယာတွင်ရှိသောဘိုးဘွားပိုင်မြေတွင် နေထိုင်နေခြင်းနှင့် သဘာဝသယံဇာတများအား မှီခို လုပ်ကိုင်နေခြင်း	မရှိ	CBD တွင် နေထိုင်သောလူများသည် အခြားနေရာ မှ ရွှေ့ပြောင်းလာသောသူများဖြစ်ပြီး၊ အဆိုပါနေရာ တွင်လည်း သဘာဝသယံဇာတမရှိ။ ထို့ကြောင့် အဆိုပါနေရာ၏ သဘာဝသယံဇာတကို မှီခိုခြင်း လည်းမရှိပါ။
ဂ)အဓိကအသိုင်းအဝိုင်း၏ယဉ်ကျေးမှု၊ဓလေ့ထုံးစံ၊ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးအဖွဲ့အစည်းနှင့်ကွဲပြားခြား နားခြင်း	မရှိ	CBD သည် နိုင်ငံတော်၏မြို့ပြအဆန်ဆုံးသော ဧရိယာတစ်ခုဖြစ်သည်။ ဤနေရာတွင် နေထိုင် သောသူများသည် ၎င်းတို့၏ ရိုးရာဓလေ့ထုံးစံများ ကို ဆက်လက်ကျင့်သုံးနေသော်လည်း၊ ခေတ်မီ ဈေးကွက်စီးပွားရေးနှင့် နိုင်ငံရေးအဖွဲ့အစည်း (အင် စတီကျူးရှင်း)များ၌လည်း တက်တက်ကြွကြွ ပါဝင် လှုပ်ရှားကြသည်။
ဃ)တိုင်းရင်းသားဘာသာစကား၊နိုင်ငံတော်(သို့)ဒေသ ခံများ၏တရားဝင်စကားနှင့်မတူညီခြင်း	တစ်စိတ်တစ်ပိုင်း	နေရာတွင် တိုင်းရင်းသားဘာသာစကားအမျိုးမျိုး ရှိ သော်လည်း၊ နေထိုင်နေသောလူများသည် မြန်မာ စကားကို အဓိကအသုံးပြုကြသည်။ ထို့အပြင် CBD တွင်သုံးသော တိုင်းရင်းသားစကားသည်လည်း လူ နည်းစုသုံးသော စကားမဟုတ်ပါ။

ESMF ကိုလေ့လာခြင်းဖြင့် စီမံကိန်းကြောင့် OP 4.10 ဖြစ်ပေါ်လာနိုင်ခြင်းခြင်းမရှိပါ။ ကွဲပြားခြားနားသော တိုင်းရင်းသား လူနည်းစုများသည် CBD တွင် နေထိုင်နေသော်လည်း၊ အဆိုပါလူများသည် နိုင်ငံတော်တွင်ရှိသော အခြားလူမျိုးများနှင့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအရပေါင်းစပ်ပြီး နေထိုင်ပါသည်။ ထို့အပြင် CBD တွင် နေထိုင်နေသော တိုင်းရင်းသားအများစုသည် ဘိုးဘွားပိုင်ဒေသများမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်သော လူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ရန်ကုန်မြို့၏ တိုင်းရင်းသား လူနည်းစုဟု အခိုင်အမာ မပြောဆိုနိုင်ပါ။

နောက်ဆက်တွဲ (က - ၃)
အထွေထွေပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဆိုင်ရာအကဲဖြတ်မှု မူဝါဒစာရွက်စာတမ်း-
စစ်ဆေးရေးပုံစံ

နောက်ဆက်တွဲ (က - ဃ) အထွေထွေပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကဲဖြတ်မှုမူဝါဒ - စစ်ဆေးရေးပုံစံ

စီမံကိန်းအကောင်အထည်ဖော်မည့် အေဂျင်စီမှစီမံကိန်းခွဲကြောင့်ဖြစ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုရေး ပြဿနာများ စစ်ဆေးရန်၊ ကမ္ဘာ့ဘဏ်မူဝါဒများနှင့်ကိုက်ညီသော အကျိုးသက်ရောက်မှု အမျိုးအစားခွဲခြား သတ်မှတ်ရန်နှင့် စီမံကိန်းခွဲအတွက် ကိရိယာများ ပြင်ဆင်ရန် စသည်တို့ကို လုပ်ဆောင်ရာတွင် အဆိုပါ ပုံစံကို အသုံးပြုရမည်။

စီမံကိန်းအခွဲအမည်	
စီမံကိန်းအခွဲတည်နေရာ	
စီမံကိန်းအခွဲထောက်ခံအားပေးသူ	
စီမံကိန်းအခွဲအမျိုးအစား/ကဏ္ဍ	
ခန့်မှန်းခြေရင်းနှီးမြှုပ်နှံမှု	
စတင်/ပြီးဆုံးမည့်နေ့	

မေးခွန်း	အဖြေ			အကယ်၍ရှိခဲ့ပါက ကမ္ဘာ့ဘဏ်မူဝါဒနှင့် ကိုက်ညီ	အကယ်၍ရှိခဲ့ပါက လိုအပ်သော စာရွက်စာတမ်း
	မဆိုင်	ရှိ	မရှိ		
စီမံကိန်းခွဲမှ မည်ကဲ့သို့သော သဘာဝပတ်ဝန်းကျင်အပေါ် သိသာထင်ရှားသော၊ ထိခိုက်လွယ်သော၊ ဆိုးရွားသော၊ အစဉ်အလာ ထုံးစံမဟုတ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ နိုင်မည်နည်း။ (ရေနံမြောင်းလမ်းကြောင်း (သို့) အများပြည်သူပိုင် အဆောက်အဦးနေရာထက် ကျော်လွန်ပြီး) ကျေးဇူးပြု၍ အကျဉ်းချုပ်ဖော်ပြရန်				OP 4.01 ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကဲဖြတ်ခြင်း အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်းမှ ရန်ပုံငွေရရှိနိုင် မည်မဟုတ်
စီမံကိန်းခွဲမှ သဘာဝပတ်ဝန်းကျင်အပေါ် သိသာထင်ရှား သော၊ ထိခိုက်လွယ်သော၊ ဆိုးရွားသော၊ အစဉ်အလာ ထုံးစံမဟုတ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ နိုင်မည်နည်း? ကျေးဇူးပြု၍ အကျဉ်းချုပ်ဖော်ပြရန်				OP 4.01 ပတ်ဝန်းကျင် ရေးဆိုင်ရာ အကဲဖြတ်ခြင်း အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ

မေးခွန်း	အဖြေ			အကယ်၍ရှိခဲ့ပါက ကမ္ဘာ့ဘဏ်မှပါဝင်မှုနှင့် ကိုက်ညီ	အကယ်၍ရှိခဲ့ပါ ကလိုအပ်သော စာရွက်စာတမ်း
	မဆိုင်	ရှိ	မရှိ		
လက်ရှိရေမြောင်း လမ်း ကြောင်း (သို့) အဆောက်အဦ ထက်ကျော်ပြီး မည်ကဲ့သို့ သောအကျိုးသက်ရောက်မှု ဖြစ်နိုင်မည်နည်း။ ပတ်ဝန်းကျင်အပေါ် သိသာထင်ရှားပြီး ဆိုးရွားသော အကျိုး သက်ရောက်မှုသည် နဂိုအတိုင်း ပြန်လည်မရောက်ရှိသည်အထိ ဆိုးရွားနိုင်ပါသလား။ (ကျေးဇူးပြု၍ အကျဉ်းချုပ် ဖော်ပြရန်)				OP 4.01 ပတ်ဝန်းကျင် ရေးဆွဲရာ အကဲဖြတ်ခြင်း အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ
အဆိုပြုထားသော စီမံကိန်းခွဲသည် ပတ်ဝန်းကျင် (သို့) လူမှုရေးအပေါ် အနည်းငယ် (သို့) လုံးဝဆိုးရွားသော အကျိုးသက်ရောက်မှုမရှိဆိုသည်မှာ မှန်ပါသလား။ ကျေးဇူးပြု၍အကျဉ်းချုပ်ဖော်ပြရန်				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ဂ)	စီစစ်ရေးလုပ် ငန်းအဆင့်အထိ သာ လုပ် ဆောင်ရန်
စီမံကိန်းခွဲသည်အထက်တွင်ဖော်ပြထားသောအမျိုးအစား (က)နှင့်အမျိုးအစား (ဂ)နှစ်ခုလုံးနှင့်မကိုက်ညီပါ။ ကျေးဇူးပြု၍ အကျဉ်းချုပ်ဖော်ပြရန်။				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ခ)	ကန့်သတ်သည့် အတိုင်းအတာ ESIA or IEE or ESMP
စီမံကိန်းခွဲသည် ထိန်းချုပ်ရန် လွယ်ကူပြီး အကုန်အကျမ များသည့် သေးငယ်သော ကန့်သတ်ဒေသငယ်လေးတွင် နေထိုင်သော လူသားနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ယာယီ(သို့)ခေတ္တမျှ ဆိုးရွားသော အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်စေနိုင်ပါသလား။				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ခ)	ကန့်သတ်သည့် အတိုင်းအတာ ESIA or IEE or ESMP
စီမံကိန်းခွဲတွင် ရေနုတ်မြောင်းအသစ် (သို့) အဆောက် အဦးသစ် တည်ဆောက်မှုမရှိဟု ထင်ရှားစွာဖော်ပြထားပါ သလား။				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ခ)	ကန့်သတ်သည့် အတိုင်းအတာ ESIA or IEE or ESMP
စီမံကိန်းခွဲတွင် အန္တရာယ်များသော စွန့်ပစ်ပစ္စည်းများ လုံးဝအသုံးပြုမည့် မဟုတ်ဟု ဖော်ပြထားပါသလား။				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ခ)	ကန့်သတ်သည့် အတိုင်းအတာ ESIA or IEE or ESMP
စီမံကိန်းခွဲမှ စွန့်ပစ်ပစ္စည်းများကို အခြားနယ်မြေ (သို့) နိုင်ငံတွင် သွားရောက်စွန့်ပစ်ခြင်း ပါဝင်ပါသလား။				OP 4.01 ပတ်ဝန်းကျင် အကဲဖြတ်ခြင်း အမျိုးအစား (ခ)	ESMP အမှိုက်ပုံနေရာ တွင်အကျိုး သက်ရောက်မှု အလားအလာရှိ

မေးခွန်း	အဖြေ			အကယ်၍ရှိခဲ့ပါက ကမ္ဘာ့ဘဏ်မှပါဝင်မှုနှင့် ကိုက်ညီ	အကယ်၍ရှိခဲ့ပါ ကလိုအပ်သော စာရွက်စာတမ်း
	မဆိုင်	ရှိ	မရှိ		
စီမံကိန်းခွဲသည် စွန့်ပစ်ပစ္စည်းများကို တခြားနိုင်ငံ၊ နယ်မြေတွင် သွားရောက်စွန့်ပစ်ခြင်းသည်အန္တရာယ်များသော ပစ္စည်းနှင့် အမှိုက်များအား နယ်နိမိတ်ဖြတ်ကျော် စွန့်ပစ်ခြင်းနှင့် ဆက်စပ်သော နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာပါမည်လား။				OP 4.01 ပတ်ဝန်းကျင် အကျိုးပြုခြင်း အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင်အ ကျိုးခံစားခွင့်မရှိ
စီမံကိန်းကြောင့်အရေးကြီးသောသဘာဝသက်ရှိတို့၏ နေရာများပျက်စီးခြင်းနှင့် ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်မည်လား။ (ကျေးဇူးပြု၍ အကျဉ်းချုပ်ဖော်ပြရန်)				OP 4.04 သဘာဝသက်ရှိ တို့၏နေရာ	ကန့်သတ်သည့် အတိုင်းအတာ ESIA or IEE or ESMP
စီမံကိန်းကြောင့်အရေးကြီးသော သဘာဝသက်ရှိတို့၏ နေရာများပျက်စီးခြင်းနှင့် ပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်မည်လား။				OP 4.04 သဘာဝသက်ရှိ တို့၏နေရာ အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ
စီမံကိန်းခွဲကြောင့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရင်းအမြစ်များ ဆုံးရှုံးစွာပျက်စီးခြင်း။ (ကျေးဇူးပြု၍ အကျဉ်းချုပ်အကြောင်းပြချက်များပေးရန်။)				OP 4.11 ရုပ်ပိုင်းဆိုင်ရာယဉ် ကျေးမှုအရင်း အမြစ်များ အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ
စီမံကိန်းတွင် အတင်းအဓမ္မမြေယာသိမ်းဆည်းခြင်း၊ ပိုင်ဆိုင်မှုဆုံးရှုံးခြင်း (သို့) ပိုင်ဆိုင်မှုရခြင်း၊ဝင်ငွေဆုံးရှုံးခြင်း(သို့)အသက်မွေးဝမ်းကျောင်းနည်းလမ်း ဆုံးရှုံးခြင်း စသည့်အချက်များ ပါဝင်ပါသလား။ အကျဉ်းချုပ်အကြောင်းပြချက် ဖော်ပြရန်။				OP 4.12 အတင်းအဓမ္မပြန် လည်နေရာချ ထားခြင်း	ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်၏ အတိုကောက်
စီမံကိန်းခွဲသည် သစ်တောကျွန်းမာရေးနှင့် အရည်အသွေးအပေါ် (သို့) လူတို့၏ အခွင့်အရေးနှင့် ဖူလုံရေးအပေါ် (သို့) လူတို့၏ သစ်တောအပေါ် မှီခိုနေမှု (သို့) သစ်တောနှင့် အပြန်အလှန်အကျိုးပြုနေမှုအပေါ် အကျိုးသက်ရောက် နိုင်ခြင်းများရှိပါသလား။ သို့မဟုတ် သစ်တောစီမံခန့်ခွဲမှု၊ စောင့်ရှောက်မှု (သို့) သဘာဝသစ်တောနှင့် စိုက်ခင်းအား စနစ်တကျ အသုံးပြုနိုင်ခြင်းအပေါ် ပြောင်းလဲနိုင်မှုများ ဖြစ်ပေါ်စေနိုင်ပါသလား။ (အကျဉ်းချုပ်အကြောင်းပြချက်ဖော်ပြရန်။)				OP4.36 သစ်တော အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ
စီမံကိန်းကြောင့်သဘာဝသစ်တော(သို့)အခြားသဘာဝသက်ရှိနေရာများအားပျက်စီးခြင်း(သို့)သိသာထင်ရှားစွာ ပြောင်းလဲခြင်း(သို့)သိသာထင်ရှားစွာ အကျိုးသက်ရောက်ခြင်းများ မည်ကဲ့သို့ ဖြစ်စေနိုင်မည်နည်း။				OP4.36 သစ်တော အမျိုးအစား (က)	မြန်မာနိုင်ငံ DRM စီမံကိန်း ရန်ပုံငွေတွင် အကျိုးခံစားခွင့် မရှိ

နောက်ဆက်တွဲ (က - ငှ)
စီမံကိန်းခွဲနေရာအတွက်
အသေးစိတ်သဘာဝပတ်ဝန်းကျင်နှင့်
လူမှုရေးစစ်ဆေးခြင်းလျှောက်လွှာပုံစံ

နောက်ဆက်တွဲ (က)၊ (င) သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကာအကွယ်စစ်ဆေးခြင်း လျှောက်လွှာပုံစံ

တစ်နှစ်စာလုပ်ငန်းစီမံချက် တစ်စိတ်တစ်ပိုင်းဖြစ်သော စီမံကိန်းခွဲအားဖော်ထုတ်သတ်မှတ်ရာတွင် YCDC မှ အဆိုပါ လျှောက်လွှာကို ဖြည့်စွက်ပေးမည်။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကာအကွယ်စစ်ဆေးခြင်း လျှောက် လွှာပုံစံတွင် သေချာစွာဖြည့်စွက်၍ လက်မှတ်ထိုးပြီး YCDC နှင့်/သို့မဟုတ် MoPF မှ ပြန်လည်လေ့လာဆန်းစစ်မည့် စီမံကိန်း အဆိုပြုအစီရင်ခံစာနှင့် ပူးတွဲတင်ပြရမည်။

ပုံစံ က: စီမံကိန်း၏စောင့်ရှောက်ကာကွယ်ရေးအတွက်စစ်ဆေးရမည့်စာရင်း

ရပ်ကွက်:	မြို့နယ်:	နေရာ - မြေပုံကြမ်းပူးတွဲတင်ပြရန် (အမှတ်ခြစ်ပေးရန်)	
		ရှိ	မရှိ
လမ်းအမည်:	လမ်းနံပါတ်:	ထင်ရှားသောအညွှန်း (အပြည့်အစုံ):	
လုပ်ငန်းစဉ်အမျိုးအစား (အမှတ်ခြစ်ပေးရန်)			
ရေနုတ်မြောင်းလမ်းကြောင်းတိုးတက်ကောင်းမွန်ရန်		အများပြည်သူအဆောက်အအုံတိုးတက်ကောင်းမွန်ရန်	
Open channel (မြောင်းဖုံးအဖွင့်)	Closed channel (မြောင်းပိတ်)	အရေးကြီးသောယဉ်ကျေးမှုနေရာတွင်တည်ရှိခြင်း	
ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် တည်ရှိခြင်း		သဘာဝစားကျက်နှင့် အနီးတွင် (သို့) အတွင်းတွင်တည်ရှိခြင်း	
လုပ်ငန်းစဉ်/အလုပ်များ၏ အကျဉ်းချုပ်ဖော်ပြချက် - (ရေနုတ်မြောင်းလမ်းကြောင်းအရှည်၊ အများပြည်သူ အဆောက်အအုံအရွယ်အစား၊ လုပ်ငန်းလုပ်ဆောင်ရခြင်း၏ရည်ရွယ်ချက်၊ အဆိုပြုထားသောလုပ်ငန်း၊ မြို့နယ်အရေအတွက်၊ (ခန့်မှန်းခြေလူဦးရေအပေါ်အကျိုးသက်ရောက်မှု)			
စစ်ဆေးရမည့်စာရင်းများ	ရှိ	မရှိ	ရှင်းပြချက်/ထင်မြင်ချက်
(၁) အိမ်၊ဆိုင်အသေး၊ အဖီထုတ်ထားခြင်းများ အပါအဝင် ရေနုတ်မြောင်း လမ်းကြောင်းချိန်ညှိမှုအတွက် မည်သည့်အိမ်ထောင်စုများကို မဆို ဖွဲ့စည်းပုံပြောင်းရန်လိုအပ်ခြင်းရှိမရှိ။			
(၂) လုပ်ငန်းသည် ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ် နေရာအနီးတွင် (သို့) အတွင်းတွင် ရှိမရှိ။			
(၃) လုပ်ငန်းသည်ကာကွယ်ထားသောဧရိယာနှင့် (သို့) ကာကွယ်ထားသော ဧရိယာ၏ ကြားခံရန် နီးသည့်နေရာတွင် ရှိမရှိ။			
(၄) လုပ်ငန်းကြောင့်ဖုန်ထုခြင်း(သို့)ဖုန်ထူခြင်းဖြစ်လာနိုင်မည်လား။ ရှိခဲ့ပါက ကြာချိန်နှင့် ဘယ်ရာသီတွင်ဖြစ်နိုင်မည်နည်း။			
(၅) လုပ်ငန်းသည် ရေနုတ်မြောင်းအသစ်တည်ဆောက်ရန် လိုအပ်ခြင်း ရှိ/မရှိ။			
(၆) လုပ်ငန်းစဉ်သည် လုပ်ငန်းခွင်ဧရိယာတွင်ရှိသော တိရစ္ဆာန်များနှင့် အပင်မျိုးစိတ်များ၏ နေရာကို ကျူးကျော်ခြင်း ရှိ၊ မရှိ။			
(၇) လုပ်ငန်းစဉ်သည် မြစ်၊ ချောင်း၊ ရေစီးရာလမ်းကြောင်းအနီးတွင် တည်ရှိ/မရှိ။			
(၈) အမြင်အာရုံအရ (သို့) ရရှိနိုင်သောသတင်းအချက်အလက်ပေါ်တည်ပြီး အဆိုပါလုပ်ငန်းတည်နေရာသည် ဘူမိဗေဒဆိုင်ရာ (သို့) မြေဆီလွှာ မတည်ငြိမ်မှုများရှိ/မရှိ။			

(၉) လုပ်ငန်းစဉ်ကြောင့် လမ်းပတ်ဆို့ခြင်း ပြောင်းလဲမှုများ (သို့) ပိုမို ပိတ်ဆို့မှုများ ဖြစ်ပေါ်လာနိုင်ပါသလား။			
(၁၀) လုပ်ငန်းစဉ်တွင် ဓါတုဗေဒဆိုင်ရာ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများသုံးစွဲရန်လိုပါသလား။			
(၁၁) အခြားအချက်အလက်များ - မြေပုံ, နောက်ထပ်ကိစ္စရပ်များ (သို့) အကျိုးသက်ရောက်မှုများကို ပူးတွဲစာမျက်နှာတွင်ဖော်ပြရန်။ ပူးတွဲစာမျက်နှာစာရင်း -			
ကနဦး ESMF စိစစ်ခြင်းပုံစံအား ဖြန့်ဝေခြင်း			
ဖြန့်ဝေခြင်း	ရှိ	မရှိ	ရက်စွဲ
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ			
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန			
အင်ဂျင်နီယာဌာန(အဆောက်အအုံ)			
အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)			
အခြားဌာနများ (ဖော်ပြရန်)			
ကနဦး ESMF စစ်ဆေးခြင်းပုံစံ လိုက်နာသူ			
အမည် -		ရာထူး -	
လက်မှတ် -		ရက်စွဲ -	
ကနဦး ESMF စစ်ဆေးခြင်းပုံစံ အတည်ပြုသူ			
အမည် -		ရာထူး -	
လက်မှတ် -		ရက်စွဲ -	
ပူးတွဲတင်ပြချက်များ မြေပုံ၊ ပုံကြမ်း၊ အခြားသတင်းအချက်အလက်များ၊ ကိစ္စရပ်များ၊ အကျိုးသက်ရောက်နိုင်ခြေများ၊ စသည်တို့ကို အပိုင်း ၁၁ တွင်ရည်ညွှန်းခဲ့သည့်အတိုင်း။			
လိုအပ်ချက်များ ။			

ပုံစံ (ခ): ရေမြောင်းစနစ်နှင့် ပြည်သူ့အဆောက်အအုံတိုးတက်မှုအတွက် မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး (LAR) စစ်ဆေးခြင်းပုံစံ

ရပ်ကွက် -	မြို့နယ် -	နေရာ - မြေပုံကြမ်းပူးတွဲတင်ပြရန် (အမှတ်ခြစ်ပေးရန်)	
		ရို	မရို
လမ်းအမည် -	လမ်းနံပါတ် -	ထင်ရှားသောအညွှန်း (အပြည့်အစုံ) -	
လုပ်ငန်းစဉ်အမျိုးအစား (အမှတ်ခြစ်ပေးရန်)			
ရေနုတ်မြောင်းလမ်းကြောင်းတိုးတက်ကောင်းမွန်ရန်		အများပြည်သူအဆောက်အအုံတိုးတက်ကောင်းမွန်ရန်	
လုပ်ငန်းစဉ်အလုပ်များ၏အတိုချုပ်ဖော်ပြချက် - (ရေနုတ်မြောင်းလမ်းကြောင်းအရည်၊ ပြည်သူ့အဆောက်အအုံအရွယ်အစား၊ လုပ်ငန်းလုပ်ဆောင်ရခြင်း၏ရည်ရွယ်ချက်၊အဆိုပြုထားသောလုပ်ငန်း၊ မြို့နယ်အရေအတွက်၊(ခန့်မှန်းခြေလူဦးရေအပေါ်အကျိုးသက်ရောက်မှု)			
မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး(LAR) စစ်ဆေးခြင်း			
မေးခွန်းများ	ရို	မရို	ဖြေရှင်းချက်၊ ထင်မြင်ချက်
(၁) မြေယာသိမ်းဆည်းခြင်း လိုအပ်ပါသလား။			
(၂) သိမ်းဆည်းမည့်နေရာများကို အများပြည်သူသိပါသလား။			
(၃) မြေပိုင်ဆိုင်သူနှင့် လက်ရှိသုံးစွဲနေသူကိုသိပါသလား။			
(၄) စီမံကိန်းခွဲနေရာဝင်ရောက်ဖို့ခွင့်ပြုချက်လိုအပ်ပါသလား။			
(၅) အဆင်ပြေတင်မည့် ပြည်သူ့အဆောက်အအုံတွင် (သို့) လုပ်ငန်းခွင်ဧရိယာတွင် ကျူးကျော်နေထိုင်သူများ (သို့) အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေသူများရှိပါသလား။			
(၆) အိမ်ရာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်လား။			
(၇) မြန်မာ့ဆိပ်ကမ်းနယ်မြေဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်လား။			
(၈) မျက်နှာစာရှိ လုပ်ငန်းများ (သို့) စတိုးဆိုင်များ စီးပွားရေးအရဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်မည်လား။			
(၉) လမ်းဘေးဈေးသည်များ စီးပွားရေးအရဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်လား။			
(၁၀) အဆောက်အအုံ၊ ဝန်ဆောင်မှု (သို့)သဘာဝသယံဇာတသုံးစွဲခွင့် ဆုံးရှုံးနိုင်မည်လား။			
(၁၁) မြေကွက်အားသုံးစွဲခြင်းနှင့်ဆက်စပ်သော ပြောင်းလဲမှုများကြောင့် လူမှုရေး (သို့) စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်မည်လား။			
(၁၂) အကယ်၍ ပြန်လည်နေရာချထားခြင်းကို သဘောမတူသော အကျိုးသက်ရောက်မှုများရှိလာခဲ့ပါက			

(က)အစိုးရအဖွဲ့အစည်းအခြင်းခြင်းကြားပြေသာသိမ်းဆည်းရေးအတွက်ညှိနှိုင်းမှုများပြုလုပ်ရန်လိုအပ်နိုင်မည်။						
(ခ)ပြန်လည်နေရာချထားရေး၏စီမံချက်နှင့်အကောင်အထည်ဖော်မှုများလုပ်ဆောင်ရန်တာဝန်ယူထားသောအေဂျင်စီတွင် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများရှိပါသလား။						
(ဂ)ပြန်လည်နေရာချထားရေး၏စီမံချက်နှင့်အကောင်အထည်ဖော်မှုများမလုပ်ဆောင်ခင်သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်လုပ်ပေးရန်လိုအပ်ပါသလား။						
ထိခိုက်နစ်နာသောသူများ၏သတင်းအချက်အလက်						
စီမံကိန်းခွဲကြောင့် ထိခိုက်နစ်နာမည့်ခန့်မှန်းခြေအိမ်ခြေအရေအတွက် ရှိပါသလား? [] ရှိ [] မရှိ						
အကယ်၍ ရှိခဲ့ပါက၊ ခန့်မှန်းခြေ အိမ်ခြေအရေအတွက်ဖော်ပြရန်။						
ထိခိုက်နစ်နာသော အိမ်ခြေတွင် အားနည်းသော၊ ထိခိုက်လွယ်သော အိမ်ခြေရှိပါသလား။ (က) ဝင်ငွေနည်းပြီး၊ အမျိုးသမီးအိမ်ထောင်ဦးစီးသော အိမ်ခြေ၊ (ခ) မသန်စွမ်း (သို့) ရောဂါဖိစီးသူများ (ဂ) ဆင်းရဲသား (သို့) အိုးမဲ့အိမ်မဲ့သူများ (ဃ)သက်ကြီးရွယ်အိုများ [] Yes [] No						
ခန့်မှန်းခြေ အိမ်ခြေအရေအတွက်ဖော်ပြရန်။						
အကယ်၍ရှိခဲ့ပါက၊ ထိုသူများ၏ အခြေအနေအား အတိုချုပ်ဖော်ပြရန်။						
ထိခိုက်နစ်နာသော အိမ်ခြေတွင် တိုင်းရင်းသားလူနည်းစုပါသော အိမ်ခြေများရှိပါသလား။ [] ရှိ [] မရှိ						
အကယ်၍ရှိခဲ့ပါက၊ ထိုသူများ၏အခြေအနေအား အတိုချုပ်ဖော်ပြရန်။						
ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းအမျိုးအစားများ						
ပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းလည်ပတ်မှု လမ်းညွှန်မှ ညွှန်ကြားချက်အရဖွင့်ဆိုထားသည့် အကျိုးသက်ရောက်မှု၏ အဓိပ္ပာယ်အရ အကျိုးသက်ရောက်မှုအမျိုးအစားဆိုသည်မှာ အဘယ်နည်း။						
[] အမျိုးအစား က - သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိခြင်း၊ မြန်မာ DRM စီမံကိန်းမှထောက်ပံ့ငွေခံစားခွင့်မရနိုင်သော အမျိုးအစား						
[] အမျိုးအစား ခ - မဖြစ်စေလောက် (သို့) သိသာထင်ရှားသော အကျိုးသက်ရောက်မှုမရှိ၊ ARAP လိုအပ်သည်။						
[] အမျိုးအစား ဂ - အနည်းဆုံး (သို့) ပြန်လည်နေရာချထားရေး၏ အကျိုးသက်ရောက်မှုမရှိ၊ ပြန်လည်နေရာချထားရန်မလိုအပ်၊ ယေဘုယျ လူမှုရေးသက်ရောက်မှု သတ်မှတ်ချက်များကို လျော့ပါးစေရန် အသုံးပြုနိုင်မည်။						
ဖြန့်ဝေခြင်း	ရှိ	မရှိ	ရက်စွဲ			
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ						
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန						

အင်ဂျင်နီယာဌာန (အဆောက်အအုံ)			
အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)			
အခြားဌာနများ (ဖော်ပြရန်)			
မြေရာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး စစ်ဆေးခြင်းပုံစံလိုက်နာသူ			
အမည် -		တာဝန် -	
လက်မှတ် -		ရက်စွဲ -	
မြေယာသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေး စစ်ဆေးခြင်း အတည်ပြုသူ:			
အမည် -		တာဝန် -	
လက်မှတ် -		ရက်စွဲ -	

နောက်ဆက်တွဲ (က - ၅)

အဓိကပတ်သက်ဆက်နွှယ်သူများ

နောက်ဆက်တွဲ (က)၊ (၅) အဓိကပတ်သက်ဆက်နွယ်သူများ

YCDC သည်မြန်မာနိုင်ငံ၏ DRM စီမံကိန်းကိုထောက်အကူပြုပြီး စီမံကိန်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ အားထုတ်ဖော်ခြင်း၊ အများပြည်သူနှင့် ဆွေးနွေးပွဲပြုလုပ်ခြင်း၊ ပါဝင်ဆောင်ရွက်မှုများ တိုးတက်အောင်လုပ်ဆောင်ခြင်းကိုလည်း ထောက်ခံသည်။ မြန်မာနိုင်ငံတွင်ပြဌာန်းထားသော ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ လက်ရှိကျင့်သုံးနေသော လုပ်ထုံးလုပ်နည်း၊ မဟာဗျူဟာကို အခြေပြုပြီး စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင်နှင့် လူမှုရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုအပိုင်းအား ကမ္ဘာ့ဘဏ်၏ စီမံကိန်းခွဲဆိုင်ရာ စောင့်ရှောက် ကာကွယ်ရေးမူဝါဒ (ESMF) ကို ကျင့်သုံးပြီးအများပြည်သူများသိရှိရန်၊ ဆွေးနွေးပွဲများအား လိုအပ်သလို လုပ်ဆောင် သွားပါမည်။ ပြန်လည်နေရာချထားရေးကိုလည်း RPF ကို အမှီပြုပြီး လုပ်ဆောင်သွားပါမည်။

စီမံကိန်း၏အပိုင်း ၁ နှင့် ၂ ကိုအကောင်အထည်ဖော်သောအခါတွင်လည်း သက်ဆိုင်ရာပတ်သက် ဆက်နွယ်သူနှင့် ဒေသခံ (သို့) နိုင်ငံတော်အစိုးရများအကြား အနှစ်သာရရှိသည့် ဆွေးနွေးမှုများကို ပြုလုပ်သွားပါမည်။ ထိုနည်းအတူ၊ စီမံကိန်းခွဲသတ်မှတ်သည်နှင့်အမျှ အဆိုပါစီမံကိန်းခွဲ၏ ပတ်ဝန်းကျင်နှင့် လူမှုရေးထိန်းသိမ်းရေး သတင်းအချက်အလက်များအား အများပြည်သူတို့သိရှိရန် ဆွေးနွေးပွဲများပြုလုပ်ပေးပါမည်။ ထိုမှတစ်ဆင့် အရေးပါ သော သတင်းအချက်အလက်များဖြစ်သော အကျိုးသက်ရောက်မည့်ရပ်ရွာလူထု၊ လူဦးရေအရေအတွက် စာရင်း ကောက်ခံခြင်း၊ ကျား၊ မရေးရာခွဲခြားမှု ပပျောက်ရေး လုပ်ဆောင်ခြင်းများ ဆောင်ရွက်ရပါမည်။ ဇယား (က)၊ (၅.၁)တွင် စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော နိုင်ငံတော်နှင့် ဒေသခံအစိုးရအဖွဲ့အစည်း၊ မတူညီသည့် အများပိုင် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အဖွဲ့များ အခန်းကဏ္ဍ (၂ နှင့် ၃)တို့ကို တိုက်ရိုက်၍ သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဆက်နွယ်သော လူဦးရေများကို ဖော်ပြထားသည်။

ဇယား (က)၊ (၅.၁) ဆက်နွယ်သောပုဂ္ဂိုလ်နှင့် အခြားအများပိုင်အဖွဲ့အစည်းများ

နံပါတ်	အဖွဲ့အစည်း	အဓိကဆက်နွယ်သောပုဂ္ဂိုလ်
၁	အစိုးရနှင့်ကြီးကြပ်ရေးအေဂျင်စီ	MoPF, MoHA/GAD, YCDC/DRB & DPB, MoT/PA, ရန်ကုန်တိုင်းဒေသကြီးအစိုးရ, MONREC/ECDC
၃	အရပ်ဘက်လူမှုအဖွဲ့အစည်းများ	နိုင်ငံတကာ၊ ပြည်တွင်း၊ နှင့်ဒေသဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (ဥပမာ - UN Habitat, Yangon Heritage Trust, Turquoise Mountain, CDIA, YMCA, WMCA, and Salvation Army).
၄	ဒေသခံဆက်နွယ်သောပုဂ္ဂိုလ်များ	လူထုအခြေပြုလူမှုအဖွဲ့အစည်းများ (CBOs), ရပ်ကွက်နှင့် မြို့နယ်အဆင့်ကော်မတီ, ရာအိမ်မှူး, ဆယ်အိမ်မှူး, လမ်းစီမံခန့်ခွဲမှုကော်မတီ, ဘာသာရေးအဖွဲ့အစည်းနှင့် အခြားအုပ်စုများ
၅	ပညာရေးနှင့်သုတေသနအဖွဲ့အစည်းများ	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသုတေသနအဖွဲ့များ, တက္ကသိုလ်များနှင့် နည်းပညာဌာန
၆	အကျိုးခံစားခွင့်ရှိသူများနှင့်သက်ရောက်ခံလူထုနှင့်အိမ်ထောင်စုများ	ပြင်ဆင်ရေးအဆင့်တွင် စီမံကိန်းခွဲမှ အကျိုးခံစားခွင့်ရှိသူများအား ရပ်ရွာအသိုင်းအဝိုင်းအဆင့်တွင် ဆွေးနွေးမည်။ အကျိုးသက်ရောက်မှုရှိလာနိုင်မည့် အိမ်ထောင်စုများအား၊ အကျိုးသက်ရောက်မှုအလားအလာနှင့် ဆိုးကျိုးလျော့ချနိုင်မှုနှင့် ပတ်သက်ပြီး၊ အကြောင်းကြားတိုင်ပင်ဆွေးနွေးပါမည်။ တိုင်းရင်းသားလူနည်းစု၊ ထိခိုက်လွယ်သော အုပ်စုများ ဖြစ်သော- (အမျိုးသမီး၊ ကျား၊ မ လူငယ်နှင့်ကလေး၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို ရသင့်ရထိုက်သော အကျိုးခံစားခွင့်ရရန်နှင့် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံး ဖြစ်အောင် အထူးအာရုံစိုက်ပြီး တိုင်ပင် ဆွေးနွေးပေးပါမည်။

နောက်ဆက်တွဲ (က - ဇ)

ပူးပေါင်းပါဝင်သောလူမှုအဖွဲ့အစည်း
အကဲဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

နောက်ဆက်တွဲ - က (၆) ပူးပေါင်းပါဝင်သော လူမှုအဖွဲ့အစည်းအကဲဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

လူထုနှင့် တိုင်ပင်ဆွေးနွေးပွဲ ပြုလုပ်ရာတွင် လွတ်လပ်ပြီး ကြိုတင်အသိပေး ကျင်းပမည့် ဆွေးနွေးပွဲများအပေါ် အခြေခံ၍ အဆိုပြုစီမံချက်ခွဲများအတွက်မည်သို့ထောက်ပံ့ကူညီပေးနိုင်မည်ကို ဆွေးနွေးကြပါမည်။ အသင်းအဖွဲ့အလိုက် စေ့စပ်ဆွေးနွေးညှိနှိုင်းမှု၏ ရည်ရွယ်ချက်များမှာ- (၁) စီမံချက်တွင်ပါဝင်မည့် အဖွဲ့အစည်းများနှင့် ကွဲပြားခြားနားသော လူဦးရေစသည်တို့ကို စီမံကိန်း၏ နောက်ခံသမိုင်းကြောင်း သတင်းအချက်အလက်များကို ပေးအပ်ရန်၊ (၂) အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ပြည်သူများ၏ ပြဿနာများအပေါ် ရှုမြင်သည့် ထင်မြင်သုံးသပ်ချက်များရယူရန်နှင့် (၃) လုပ်ငန်းများကို အပြည့်အဝဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးလုပ်ငန်းစဉ်များကို ပိုမို ထိန်းသိမ်းနိုင်မည်။

လူမှုဝန်းကျင်ဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များ၊ ကျား၊ မ အခြေပြုဖြစ်စဉ်များကိုလည်း စီမံကိန်းခွဲ၏ အဆင့်တိုင်း(သို့) စီမံကိန်းလည်ပတ်မှုအဆင့်တိုင်းတွင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများ တွက်ချက်ရာ၌ ထည့်သွင်းတွက်ချက်ရမည်။ စီမံကိန်းနေရာ သေချာစွာ သတ်မှတ်ပြီးသည်နှင့် ကျား၊ မ ခွဲခြားမရှိစေရန် လိုအပ်မည့် ကျား၊ မ ဆိုင်ရာ သတင်းအချက်အလက်များကို စတင်ကောက်ခံရမည်။ ကျား၊ မ ဆိုင်ရာ သတင်းအချက်အလက်တွင် စီမံကိန်းကြောင့် ဖြစ်လာနိုင်သည့် အမျိုးသား၊ အမျိုးသမီးများ အပေါ် အကျိုးသက်ရောက်မှုများ၊ ကျား၊ မ ခွဲခြားမှုဆိုင်ရာအချက်အလက်များ ပါဝင်သည်။ ကျား၊ မ ဆိုင်ရာ အသေးစိတ်စစ်ဆေးမှုတွင် အမျိုးသား၊ အမျိုးသမီးများ၏ မတူညီသော အခွင့်အရေး၊ အခန်းကဏ္ဍ ပါဝင်မှုများအပြင် ဆက်စပ်နေမှုများ၊ (အမျိုးသား၊ အမျိုးသမီးများအကြား ဆက်စပ်နေသည့် လူမှုဝန်းကျင်နှင့် အစဉ်အလာကြောင့်ဖြစ် ပေါ်လာသည့် စီးပွားရေး၊ လူမှုရေး ဆက်စပ်မှုများ)လည်း ပါသည်။ မတူကွဲပြား ကွာဟချက်များနှင့် ၎င်းတို့ပေါ်ပေါက်လာရသည့် အကြောင်းရင်းများကို အောင်မြင်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေရမည်။ SMART ပုံစံကို အသုံးပြု၍ စီမံကိန်းကြောင့် ပေါ်လာမည့် အကျိုးရလဒ်များ ဆိုးကျိုးများကို မည်သို့ ကိုယ်တွယ်နိုင်မည်ကို အခြားနည်းလမ်းများနှင့်အတူ ထည့်သွင်းအဆိုပြုရမည်။

စီမံချက်အသစ်၊ သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုအား ဒီဇိုင်းရေးဆွဲရာတွင် ကျား၊ မ လေ့လာဆန်းစစ်မှုတစ်ခုပြုလုပ်ခြင်းသည် အောက်ပါတို့ကို အကူအညီ အထောက်အပံ့ဖြစ်စေပါသည်-

- စီမံချက်ဒီဇိုင်းတွင်ကျား၊ မအခန်းကဏ္ဍအားခွဲခြမ်းစိတ်ဖြာရန်၊
- ယခင်ရှိပြီးဖြစ်သော ကျား၊ မ တန်းတူညီမျှမှုမရှိခြင်း၏ အခြေခံအရင်းအမြစ်များအား စိစစ်ရန်၊ (သို့မှသာ ယင်းအကြောင်းအရာနှင့် စပ်လျဉ်းပြီးစီမံချက်အသစ်တွင် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။)
- ရေတို/ရေရှည် ကာလနှစ်ခုစလုံးတွင် အမျိုးသား/အမျိုးသမီးများ၏ လိုအပ်ချက်များနှင့် ဦးစားပေးနယ်ပယ်များကိုစိစစ်သတ်မှတ်ရန်၊
- ကျား၊ မခွဲခြားထားသည့် အခြေခံကျသည့်အချက်အလက်များကိုစုဆောင်းရန်၊
- ရှေးရိုးစဉ်လာကြီးနိုင်ငံညှင်းကိစ္စများ ရှောင်ရှားရန်၊
- အားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းသော စီမံချက်ရလဒ်များရရှိရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်၊

ညွှန်းဆိုထားသည့်အတိုင်း SEA DRM project သည် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ခြင်းမှတစ်ဆင့် ထိခိုက်ခံရသော ပြည်သူများနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု

များ လျှော့ချရန်ဖြစ်ပါသည်။ SEA DRM Project Concept Summary မူကြမ်းအရ စီမံချက်၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

“စိစစ်ရွေးချယ်ထားသော ပြည်သူပိုင်အဆောက်အအုံများအား ထိန်းသိမ်းခြင်း၊ ရေနုတ် မြောင်းများ အဆင့်မြှင့်ခြင်းဖြင့် ရန်ကုန်တွင် ရာသီဥတုဒဏ်ခံနိုင်သော အဆောက် အအုံများ တည်ဆောက်ရန်၊ သဘာဝဘေးဒဏ်တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ၏စွမ်းရည်တိုးမြှင့်ရန်နှင့် အရေးပေါ်အကူအညီ၊ သို့မဟုတ် အရေးပေါ်အခြေအနေတစ်ခု ကြုံတွေ့ရာတွင် ထိရောက် သည့် တုံ့ပြန်မှု ချက်ချင်းပေးအပ်ရန်”

စီမံကိန်းခွဲများအားယခုချိန်ထိစိစစ်နိုင်ခြင်းမရှိသော်လည်း “မြို့ပြ ရေကြီးရေလျှံမှု လျှော့ချရေး ပေါင်းစည်းစီမံ ခန့်ခွဲခြင်း” “Integrated Urban Flood Risk Management” စီမံချက်ပါအပိုင်း ၂ သည် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များလျှော့ချရန်နှင့် ရေဆိုးမြောင်းစနစ် ကောင်းမွန်တိုးတက်ရန်ကူညီ ပေးမည်ဖြစ်ပါသည်။ တစ်ဆက်တည်းပင် “ပိုမိုလုံခြုံသော ပြည်သူ့ဆောင်ရွက်မှုများ” “Safer Public Facilities” စီမံချက်၏ အပိုင်း ၃ သည် ရန်ကုန်မြို့၏ သဘာဝဘေးဒဏ်အန္တရာယ် လျှော့ချရန်နှင့် ရန်ကုန် မြို့၏ အရေးကြီးသော အများပြည်သူဆိုင်ရာအဆောက်အအုံများ ပြင်ဆင်မွမ်းမံရန်နှင့် အဆင့်မြှင့်တင်ရာ တွင် ပြောင်း လဲလာသည့် ခေတ်မီနည်းလမ်းများဖြင့် အထောက်အပံ့ပေးရန်ဖြစ်ပါသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှအကြံပေးများဖြင့် ပါဝင်ဖွဲ့စည်းထားသော မြန်မာ DRM စီမံချက်အဖွဲ့ အနေဖြင့် ၁၈-၁၂-၂၀၁၆ ရက်နေ့တွင် အဖွဲ့ဝင်အားလုံးပါဝင်သော ကနဦးဆွေးနွေးပွဲတစ်ခုအား ပြုလုပ်ခဲ့ ပါသည်။ အဆိုပါအဖွဲ့အား အုပ်စု ၂ ခုခွဲလိုက်ပြီး တစ်ဖွဲ့မှာ လသာမြို့နယ်အတွင်း စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အခြားအဖွဲ့မှာ ဗိုလ်တထောင်မြို့နယ်တွင် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ CBD ပါ မြို့နယ် ၆ မြို့နယ်အနက် ယခုဖော်ပြပါမြို့နယ် ၂ ခုအား လူဦးရေသိပ်သည်းဆနှင့် လူမျိုးစုပါဝင်မှု ကွဲပြား ချက်ကြောင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရန်ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။ မြို့နယ် ၂ မြို့နယ်စလုံးသည် လူမျိုး စုများ ရောထွေးနေသော်လည်း လသာမြို့နယ်ရှိ လူဦးရေအများစုသည် တရုတ်လူမျိုးများဖြစ်ကာ ဗိုလ် တထောင်မြို့နယ်တွင် ဗမာများနှင့် တောင်အာရှများအများဆုံးဖြစ်ပါသည်။ ဗိုလ်တထောင်မြို့နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် စသည့် ဘာသာကွဲပြားသည့်လူမျိုးစု ၂ စု နေထိုင်ပါသည်။ စီမံကိန်းခွဲများအား မြို့ပြအဝန်း အဝိုင်းတွင် လုပ်ဆောင်မည်ဖြစ်သောကြောင့် မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသော လူများသည် မြို့နယ် နေ ပြည်သူမဟုတ်ကြောင်းကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ထို့ကြောင့် မြို့နယ်အတွင်း နေထိုင်သူများမှ အကြံဉာဏ်ပေးနိုင်သလို အဆိုပါမြို့နယ်တွင် အလုပ်လုပ်နေသူများကိုပါ ဆွေးနွေးရမည် ဖြစ်ပါသည်။ မြို့နယ် ၂ ခုစလုံး တွင် စေ့စပ်ဆွေးနွေးမှုများအား မြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးအုပ်စု၊ အမျိုးသားအုပ်စုနှင့် မြို့နယ်အတွင်းသို့ အလုပ်လာရောက်လုပ်နေသော အမျိုးသား/ အမျိုးသမီး အုပ်စုများ ဟူ၍ အုပ်စု ၃ စု ခွဲခြားလုပ် ဆောင်ခဲ့ပါသည်။

WBG လိုအပ်ချက်များနှင့်အညီ လွတ်လပ်၍ ကြိုတင်အသိပေးထားသော အသင်းအဖွဲ့အလိုက် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုဖြစ်စေရေးအတွက် အစိုးရဝန်ထမ်းများအနေဖြင့် အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်မှု မရှိစေရေး လုပ်ဆောင်ရပါမည်။ လသာမြို့နယ်တွင် အကြံပြုဆွေးနွေးပွဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ် တွင် ကျင်းပခဲ့ပါသည်။ ဗိုလ်တထောင်မြို့နယ်တွင် အကြံပြုဆွေးနွေးပွဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပခဲ့ပါသည်။ မြို့ပြရေကြီးမှုအန္တရာယ် စီမံခန့်ခွဲမှုအတွက် အဆိုပြုထားသော ကနဦးဆောင်ရွက် ချက်များသည် ယေဘုယျအားဖြင့် အထောက်အကူပြုသည်ကို စစ်တမ်းများအရသိရှိရသော်လည်း

အကောင် အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း PAH အချို့သည် ယာယီ၊ သို့မဟုတ် အမြဲတမ်းသိသိသာသာ အကျိုးသက်ရောက်မှုရှိမည့်အကြောင်း နားလည်သဘောပေါက်ခဲ့ပါသည်။

နောက်ဆက်တွဲ (က - ဂ)

လူထုဆွေးနွေးညှိနှိုင်းပွဲများ၏
ရည်ရွယ်ချက်များ

နောက်ဆက်တွဲ (၇) လူထုဆွေးနွေးညှိနှိုင်းပွဲများ၊ လူထုဆွေးနွေးညှိနှိုင်းပွဲများ၏ ရည်ရွယ်ချက်များ

စီမံကိန်းခွဲများ ကြိုတင်ပြင်ဆင်ခြင်းနှင့် လေ့လာတွေ့ရှိချက်များအား စီမံချက်ရေးဆွဲခြင်းနှင့် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်းအဆင့်အားလုံးတွင် ပြည်သူလူထုနှင့် စေ့စပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ တစ်ဦးချင်း၊ အုပ်စုလိုက်၊ သို့မဟုတ် အဖွဲ့အစည်းအလိုက် အစည်းအဝေးများပြုလုပ်ခြင်းဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် စေ့စပ်ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပါသည်။ ထို့အပြင် သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် မီဒီယာပုံစံအမျိုးမျိုး (ဥပမာအားဖြင့် ကြော်ငြာဘုတ်များ၊ တရားဝင်ဖိတ်ကြားစာများ၊ အင်တာနက်ဝက်ဘ်ဆိုက်များ၊ အီးမေးလ် (သို့မဟုတ်) ဆဲလ်ဖုန်းများအပါအဝင် အီလက်ထရောနစ် ဆက်သွယ်ရေးစနစ်တို့အား အသုံးပြုခဲ့ပါသည်။ ကမ္ဘာ့ဘဏ်စေ့စပ်ဆွေးနွေးမှုနှင့် ထုတ်ပြန်ချက်မူဝါဒများ သဘောပေါက် နားလည်ရန်အလို့ငှာ PAP နှင့် စီမံချက်နယ်ပယ်ရှိ လူမှုအဖွဲ့အစည်းများအား လွတ်လပ်၍ ကြိုတင် အသိပေးထားမှုအပေါ် အခြေခံ၍ စီမံကိန်းအပေါ် လက်ခံလာစေရန် ဆွေးနွေးကြပါသည်။ ထိုနည်း လမ်းများသုံး၍ ဆက်နွယ်ပတ်သက်သူများ၊ ပြည်သူလူထုနှင့် လူမျိုးစုများသည် စီမံချက်ခွဲများ ကြိုတင် ပြင်ဆင်ရေးအဆင့်တိုင်းတွင် အောက်ပါတို့ကို ညှိနှိုင်းဆွေးနွေးကြပါသည်-

စီမံကိန်းခွဲခြားစိတ်ဖြာခြင်း - Myanmar DRM Project သည် နိုင်ငံတော်အဆင့်ဆိုင်ရာမူဝါဒများနှင့် ဥပဒေမူဘောင်များ၊ ကဏ္ဍအလိုက်နှင့် ဒေသဆိုင်ရာ အစီအမံများနှင့် မဟာဗျူဟာများနှင့်အညီဖြစ်စေရေး ကနဦးစေ့စပ်ဆွေးနွေးခြင်းများကို စီမံကိန်းအပိုင်း ၁ နှင့် ၂ ခွဲခြားပြီး၊ အမျိုးသားအဆင့် ဒေသအဆင့်၊ အာဏာပိုင်များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပါသည်။ သက်ဆိုင်ရာ ဆက်နွယ်ပတ်သက်သူများ အနေဖြင့် ESMF ဖော်ဆောင်ရေးအတွင်း စေ့စပ်ဆွေးနွေးခဲ့ပါသည်။ လသာနှင့် ဗိုလ်တထောင်မြို့နယ်များ အတွက် စေ့စပ် ဆွေးနွေးမှုများနှင့် ကြားဝင်စေ့စပ်မှုမှတ်တမ်းအထောက်အထားများအား နောက်ဆက်တွဲ (၇-က) - ဆက်နွယ်ပတ်သက်နေသူများ စေ့စပ်ဆွေးနွေးခြင်းတွင် ဖော်ပြထားပါသည်။ အလားတူ စေ့စပ် ဆွေးနွေးပွဲများအား စိစစ်ပြီးဖြစ်သည့် စီမံချက်ခွဲတစ်ခုချင်းစီအတွက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

စီမံချက်ကြိုတင်ပြင်ဆင်ခြင်း - ဖော်ထုတ်လေ့လာတွေ့ရှိချက်များအား စီမံချက်ရေးဆွဲခြင်းနှင့် ဒီဇိုင်းရေး ဆွဲစဉ်ကာလအတွင်း

- (၁) အသေးစိတ် နောက်ခံသမိုင်းကြောင်း သတင်းအချက်အလက်များ ရယူရန်
- (၂) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာစစ်တမ်းများ ကောက်ယူရန်နှင့်
- (၃) အလားအလာရှိသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ အကျိုးဆက်များနှင့် စပ်လျဉ်းပြီး အဓိကကျသော ဆက်နွယ်ပတ်သက်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမျိုးစုများထံမှ အမြင်များရယူ စုဆောင်းခြင်း သာမက သတင်းပေးခြင်းများအတွက် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

ကမ္ဘာ့ဘဏ်အခန်း (၁) -

အမျိုးသားအဆင့် အငြင်းပွားဖွယ် ဖြစ်လာနိုင်ဖွယ်ရှိသော စီမံချက်ခွဲများအတွက် ဆက်သွယ် ဆက်ဆံရေးစီမံချက်တစ်ခု (မကျေနပ်ချက် ထုတ်ဖော်ရေးလုပ်ငန်းစဉ်တစ်ရပ်အပါအဝင်)အား အဆိုပြု စီမံချက်ခွဲများအတွက် ဖော်ဆောင် ရမည်ဖြစ်ပြီး အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ် မတိုင်မီအကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် အငြင်းပွားမှု တစ်စုံတစ်ရာအား ဖြေရှင်းရာတွင် ဒေသဆိုင်ရာ ခေါင်းဆောင်များ ပါဝင်ခြင်းသည် အရေးကြီးလှပါသည်။

သို့သော်လည်း အဆိုပြုစီမံကိန်းခွဲများအား ကမ္ဘာ့ဘဏ်၏ အမျိုးအစားခွဲခြားသတ်မှတ်ချက်အရ Category (B)ထဲအကျုံးဝင်မှသာ ထောက်ပံ့နိုင်မည်ဖြစ်ပြီး၊ Category (A) စီမံကိန်းများကိုမူ SEA DRM Project အရရန်ပုံငွေကျခံပေးမည်မဟုတ်ကြောင်း သိရှိမှတ် သားထားရန် လိုအပ်ပါသည်။

စောင့်ကြည့်ခြင်းနှင့်အစီရင်ခံခြင်း - နိုင်ငံတော်အဆင့်/ ဒေသအဆင့်အစိုးရများ/ ဆက်နွယ်ပတ်သက်သူများ/ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမျိုးစုများအနေဖြင့် အဆိုပြုထားသည့် စီမံချက်ခွဲများဖော်ဆောင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စီမံချက်စတင်လုပ်ဆောင်သည့်အချိန် တစ်လျှောက်လုံး ပါဝင်သင့်ပါသည်။ ပူးပေါင်းပါဝင်ရေးလုပ်ငန်းစဉ်များအား လေ့လာတွေ့ရှိချက်နှင့် ဒီဇိုင်းရေးဆွဲစဉ်အဆင့်အတွင်း အကဲဖြတ်သင့်ပါသည်။

လုပ်ငန်းခွင်နှင့် ဆက်စပ်သည့် ကျား၊ မအချက်အလက်များ

အသင်းအဖွဲ့အနေဖြင့် ကြည့်မည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုသည် အမျိုးသမီးများ၏အခွင့်အရေးတိုးမြှင့်ရန်နှင့် ယင်းတို့ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝအခြေအနေတိုးတက်မှုအတွက် ထူးခြားကောင်းမွန်သော အလားအလာကို ပေးစွမ်းနေသော်လည်း ရှေးရိုးစွဲလာသော ယဉ်ကျေးမှုစံချိန်စံညွှန်းများ ကျန်နေသေးသည့်အတွက် စီးပွားရေး အခွင့်အလမ်းများ၊ လယ်မြေပိုင်ဆိုင်မှုများ၊ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ပါဝင်ပတ်သက်ဆောင်ရွက်ရန် ခက်ခဲလျက်ရှိပြီး အမျိုးသမီးအခွင့်အရေးများနှင့်ပတ် သက်ပြီး ဆက်လက်ဖိနှိပ်မှုများရှိ နေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ADB, UNDP, UNFPA and UN Women တို့ ပူးပေါင်းပြီး “ Gender Equality and Women’s Rights in Myanmar : A Situation Analysis” ကို ရေးသားခဲ့ပါသည်။ အဆိုပါစာတမ်းတွင် ကျား၊ မ အခြေခံသည့် ကွာဟချက်နှင့်စပ်လျဉ်းပြီး နောက်ထပ် အသေးစိတ်အချက်အလက်များ ဖော်ပြထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် မူလတန်း၊ အလယ်တန်းကျောင်း အဆင့်များနှင့် စာပေနယ်ဘက်တွင် ကျား၊ မ တန်းတူရည်တူရရှိသော်လည်း အဆင့်မြင့်ပညာရေးတွင် အမျိုးသမီးပါဝင်မှုအချိုးသည် အားနည်းနေဆဲဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်းအရ လုပ်သားအင်အားပူးပေါင်းပါဝင်မှုနှုန်း နိမ့်ပါးမှုနှင့် အမျိုးသားများထက် အမျိုးသမီးများ၏အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်မားနေကြောင်း ဖွင့်ဆိုနေပါသည်။ အမျိုးသမီးများအနေဖြင့် အမျိုးသားများထက် တရားမဝင်ကဏ္ဍများတွင် အလုပ်ရနိုင်ချေ ပိုမိုရှိသော်လည်း တရားဝင်အလုပ်ခွင်တွင် အလယ်အလတ်စီမံခန့်ခွဲမှုအဆင့်များနှင့် အလယ်အလတ်အဆင့်အောက်နေရာများတွင် အလုပ်ရရှိမှု အနည်းငယ်သာရှိပါသည်။ ယေဘုယျအားဖြင့် အမျိုးသမီးများကို ဉာဏ်ရည်နိမ့်ပါးသည်နှင့် ဆုံးဖြတ်ချက်ချမှတ်ရမည့်ကဏ္ဍများတွင် အမျိုးသားများကဲ့သို့ စွမ်းဆောင်နိုင်မှုမရှိနိုင်သည့်က ခြင်းသည် ရှေးရိုးစွဲ မိရိုးဖလာယုံကြည်မှုနှင့်ပေါင်းစပ်ကာ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင် ရာတွင် ကျား၊ မ ညီမျှမှု အခြေအနေကင်းမဲ့လျက်ရှိပါသည်။ အလားတူအမြင်မျိုးသည် အရပ်ဘက်ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုအတွက် အဟန့်အတား ဖြစ်စေပါသည်။ စီမံကိန်းကြောင့် လိင်ကွဲပြားမှုအပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို ဖြေရှင်းမည့် အစီစဉ်ရေးဆွဲရာတွင် အဆိုပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်။

ဤသို့ အရေးတယူ ထည့်သွင်းစဉ်းစားပြီး၊ လမ်းကြောင်းမှန်ရောက်အောင် ပို့ဆောင်ခြင်းသည် အထူးသဖြင့် အမျိုးသားများနှင့် အမျိုးသမီးများ နှစ်မျိုးစလုံးအတွက် မကျေနပ်ချက်များ ဖြေရှင်းရေး လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရာ၌ အသုံးဝင်လာနိုင်သလို စီမံချက်ကြောင့် အပြန်အလှန် အကျိုးသက်ရောက်မှု ခံစားရဖွယ်ရှိသူများအားလုံးကို အစဉ်ပြေစေပါသည်။ ၁၈-၁၂-၂၀၁၆ ရက်နေ့တွင် လသာနှင့် ဗိုလ်တထောင်မြို့နယ်များတွင် ဆက်နွယ်ပတ်သက်သူများပါဝင်သော ကနဦးစေ့စပ် ဆွေးနွေးပွဲတစ်ခု

ပြုလုပ်ခဲ့ပါသည်။ ကျား ၊ မ အဓိကကျသော စီမံချက်ပြဿနာများကို မှန်ကန်စွာ စုဆောင်း နိုင်ရန် အလို့ငှာ မြို့နယ်လူထုများနှင့် ဆွေးနွေးရာတွင် ကျား၊ မ ခွဲခြားဆွေးနွေးခဲ့ရသည်။ ယေဘုယျအားဖြင့် စစ်တမ်းအရကြောင့် သူ အမျိုးသမီးများသည် ယခု စီမံချက်အားထောက်ခံကြိုဆိုခဲ့ပြီး ယင်းတို့ဘဝအရည်အသွေးကို တိုးတက်စေမည်ဟု ယုံကြည်ခဲ့ပါသည်။ အလားအလာရှိသော စီမံကိန်းခွဲလုပ်ငန်းခွင်များအနီး နေထိုင်သည့် ၎င်းတို့၏ ကလေးများ ဘေးကင်းလုံခြုံရေးသည် အကြီးမားဆုံးစိုးရိမ်စရာ ဖြစ်ပါသည်။ YCDC မှ ယခင်ပြုလုပ်ခဲ့သော ရေနှုတ်မြောင်းစီမံချက်များတွင် သေချာစွာ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခဲ့ခြင်း မရှိသဖြင့် ရေကြီးသည့်မိုးရာသီတွင် လုပ်ငန်းခွင်နေရာများ ပျောက်နေတတ်ပြီး ကလေးသူငယ်များသည် မြောင်းပေါက်ထဲသို့ ပြုတ်ကျနိုင်ပါသည်။ အလားတူစွာပင် ၎င်းတို့ပြောကြားချက်အရ မြို့လယ်ခေါင်တွင် ပန်းခြံများနည်းပါးသောကြောင့် ကလေးများနှင့် လူငယ်များသည် လမ်းပေါ်တက်ဆော့ကစားကြပါသည်။ ထို့ကြောင့် မည်သည့် ရေနှုတ်မြောင်းလုပ်ငန်းမဆို သင့်လျော်သော လုံခြုံမှုစံချိန်စံညွှန်းများမရှိပါက ၎င်းတို့ ၏ ကလေးများအား အန္တရာယ်ဖြစ်စေနိုင်ပါ သည်။ ယင်းတို့မှတ်သားချက်အရ ရေနှုတ်မြောင်းဖော်ဆောင်နေစဉ် လုပ်ငန်းခွင်နှင့် အိမ်အား ကူးလူးနိုင်ရန် သစ်သားပျဉ်ခင်းများအား ရေမြောင်းအပေါက်ပေါ်တွင် တင်ထားပေး လေ့ ရှိပါသည်။ ထိုသစ်သားပျဉ်ခင်းများသည် ကျဉ်းမြောင်းပြီး စိုစွတ်ပါက ချော်ကျနိုင်ပါသည်။ ထို့ကြောင့် ရေနှုတ်မြောင်းလုပ်ငန်းများအား နွေရာသီတွင်သာ ပြုလုပ်ရန်နှင့် ကြီးမားသော ပျဉ်ခင်းများအသုံးပြုရန် တိုက်တွန်းထားပါသည်။

စစ်တမ်းကောက်ယူရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပါဝင်သော ရွှေ့ပြောင်းအလုပ်သမားများမှ အမျိုးသမီးများကို ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများ၊ သို့မဟုတ် နှောင့်ယှက်တိုက်ခိုက်ခံရမှုများနှင့် ညအချိန်အပြင်ထွက်ပါက လုံခြုံစိတ်ချမှု ရှိ/ မရှိ စသည်များကို အမျိုးသမီးများအား မေးမြန်းခဲ့ပါသည်။ ၎င်းတို့၏ ပြောဆိုချက်အရ ညအချိန်လုံခြုံမှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်မှုများသည် ပြဿနာတစ်ရပ်မဟုတ်သေးသော်လည်း မြန်မာနိုင်ငံလူမှုရေး ရှေ့ထောင့်အဖြစ် စဉ်းစားရာတွင် သေသေချာချာ ထည့်သွင်းစဉ်းစားသင့်ကြောင်း ဖော်ပြထားသည်။ အထက်ဖော်ပြပါ အခြေအနေ အကဲဖြတ်သုံးသပ်ချက်အရ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တိုက်ခိုက်မှု ကျား၊ မ အခြေခံသည့် အကြမ်းဖက်မှုသည် မြန်မာနိုင်ငံတွင် အထူးထည့်သွင်း စဉ်းစားရမည့် ပြဿနာကြီးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ယဉ်ကျေးမှုအရ နှုတ်ဆိတ်နေလေ့ရှိခြင်းကြောင့် ပြစ်မှုကျူးလွန်သူများသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေပြီး ပြဿနာအတိမ်အနက်အား ဆုံးဖြတ်ရန်ခက်ခဲလှပါသည်။ ကျူးလွန်ခံရသူ၏ နှုတ်ဆိတ်နေမှုကြောင့် ပြစ်မှုကျူးလွန်မှုမရှိဟု မဆိုနိုင်သည့်အပြင် ထိုကဲ့သို့ ထိခိုက်လွယ်သော ခေါင်းစဉ်များ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာရန် အားပေးရပါမည်။ ရန်ကုန်မြို့တွင်နေထိုင်သော အမျိုးသမီးများပါဝင်သည့် ပြည်တွင်းသုတေသနအဖွဲ့၏ အတည်ပြုချက်အရ ရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမားများမှ လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှုများ ရှိနေပါသည်။ စီမံချက်အားစစ်ဆေးခြင်း၊ ဒီဇိုင်းရေး ဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့်ခြင်းများတွင် အဆိုပါအချက်အား ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ယင်းတို့က အကြံပြုထားပါသည်။

အထက်ဖော်ပြပါ ကျား၊ မ နှင့် ဆက်စပ်သည့်တွေ့ရှိချက်များအား ထပ်မံ၍ရှင်းလင်းပြောကြားနိုင်သလို စီမံချက်ခွဲများအတွက် အောက်ပါတို့အပါအဝင် ဥပဒေကြောင်းအရ ခြုံငုံသုံးသပ်ချက်များထည့်သွင်းသင့်ပါသည်-

- စီမံကိန်းအစောပိုင်းအဆင့်များ၌ ကျား၊ မဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များ ပိုမိုပါဝင်နိုင်ရေး တိုက်တွန်းရမည်။ အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့တွင် စီမံချက်ဒီဇိုင်းဆွဲရာ၌ ကျား၊ မ ကျွမ်းကျင်သူတစ်ဦး ခန့်ထားရေးဆွဲခြင်းဖြင့်၊ ယင်းအချက်အား လုပ်ဆောင်နိုင်ပါသည်။ YCDC ၊

CBOs နှင့် အမျိုးသားအဆင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများမှ ကျား၊ မ ဆိုင်ရာ အဓိက ဆက်သွယ်ဆက်ဆံရေး ပုဂ္ဂိုလ်များအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက် ဖလှယ်ခြင်းများ တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။ အဆိုပြုစီမံကိန်းခွဲတည်နေရာများ စိစစ်သတ်မှတ် ပြီးပါက လုံလောက်သောအချိန်နှင့် ဘတ်ဂျက်အား ကျား၊ မ နှင့် သက်ဆိုင်သည့် ခွဲခြမ်းစိတ်ဖြာမှု များပြုလုပ်ရန် သီးခြားချန်လျက်ထားသင့်သည်။

- စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် အမျိုးသားများနှင့် အမျိုးသမီးများ တန်းတူညီမျှပါဝင်ခြင်းသည် စီမံကိန်းခွဲများ ဖော်ဆောင်ရာ၌ အဓိကကျပါသည်။ လူမှုအသိုက်အဝန်းနှင့် စေ့စပ်ဆွေးနွေးရာတွင် ပြည်သူများ သတိကြီးကြီးထား၍ ကိုင်တွယ်သင့်ပါသည်။ လူမှုအသိုက်အဝန်းအား စီမံကိန်းခွဲ အကောင်အထည်ဖော် ဆောင်ရွက်နေပုံ၊ ရလဒ်များနှင့် မျှော်မှန်းထားသော အကျိုးကျေးဇူးများ အကြောင်း ကောင်းစွာအသိပေး အကြောင်းကြားရမည်။
- ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍနှင့် အာဏာမျှဝေမှုများတွင် အမျိုးသား၊ အမျိုးသမီး အချိုးကျလာ စေရန်မှာ စွမ်းဆောင်ရည် မြှင့်တင်မှုများ၊ အမျိုးသမီးများကြား အသိပေးပညာပေးခြင်းများကို ရေရှည်ပြုလုပ်ရမည်ဖြစ်ပြီး၊ ထိုသို့ဆောင်ရွက်ရာ၌ အမျိုးသားများကိုပါ ပါဝင်စေ၍ ကျား၊ မ နှစ်ဖက်လုံး ပါဝင်သည့် ဆုံးဖြတ်ချက်များ ချမှတ်သည့်ဖြစ်စဉ်ကို အမျိုးသားများ ထောက်ခံလာရန် ဆောင်ရွက်ရာ၌ အရေးပါသည်။ စီမံကိန်းခွဲများသည် အမျိုးသား/အမျိုးသမီး အချိုးမျှမှုနှင့် အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရာတွင် အရေးပါသော အခန်း၌ ပါဝင်လာနိုင်သည်။
- စေ့စပ်ဆွေးနွေးရေး အစည်းအဝေးများအတွင်း ဆောက်လုပ်ရေးလုပ်သားများမှ အမျိုးသမီးများအား ညှင်းပန်းနှိပ်စက်မှု ပြဿနာရပ်များကြားသိခွဲရပါသည်။ ထို့ကြောင့် လူမှုအသိုက်အဝန်းမှ ဝိုင်းဝန်း စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်း (အထူးသဖြင့် အမျိုးသမီးများ ပတ်သက်မှုအလားအလာများ) အခန်းကဏ္ဍကို ကန်ထရိုက်တာများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ စာချုပ်ချုပ်ရာ၌ ထည့်သွင်း ဖော်ပြပြီး လူမှုအသိုက်အဝန်းဆိုင်ရာ ပြဿနာများအားဖြေရှင်းရန် မီးမောင်းထိုးပြ သင့်ကြောင်း အကြံပြုလိုပါသည်။

နောက်ဆက်တွဲ (က - ဓ)

တွေ့ဆုံဆွေးနွေးခဲ့သော
သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ စာရင်း

ဇယား (က)(ခ.၁) တွေ့ဆုံဆွေးနွေးခဲ့သောသက်ဆိုင်ရာပုဂ္ဂိုလ်များ

ရက်စွဲ	ဆက်နွယ်သောပုဂ္ဂိုလ်	နည်းစနစ်	နေရာ
၁၆၊ ဒီဇင်ဘာ ၊ ၂၀၁၆	YCDC အင်ဂျင်နီယာဌာန(လမ်းနှင့်တံ တား) မှအရာရှိနှင့် ရာအိမ်မှူး	မျက်မြင်ကွင်းဆင်းလေ့လာရေးနှင့် ရေမြောင်းစနစ်ကိုဆွေးနွေးခြင်း၊ လမ်းဘေးအသုံးပြုမှု၊ ဆောက်လုပ် ရေးအလေ့အကျင့်နှင့် ဖြစ်နိုင်သော လူမှုရေးအကျိုးသက်ရောက်မှု	လသာမြို့နယ်
	YCDC အင်ဂျင်နီယာဌာန(အဆောက် အအုံ)အရာရှိနှင့် ရာအိမ်မှူး	မျက်မြင်ကွင်းဆင်းလေ့လာရေးနှင့် ရေမြောင်းစနစ်ကိုဆွေးနွေးခြင်း၊ လမ်းဘေးအသုံးပြုမှု၊ ဆောက်လုပ် ရေးအလေ့အကျင့်နှင့် ဖြစ်နိုင်သော လူမှုရေးအကျိုးသက်ရောက်မှု	ဗိုလ်တထောင် မြို့နယ်
	ဈေးသာယာရေးကော်မတီအဖွဲ့ ခေါင်းဆောင်နှင့် သိမ်ကြီးဈေးကော်မတီ အဖွဲ့ဝင်များ	သိမ်ကြီးဈေးအဆောက်အအုံနှင့် ရေမြောင်းစနစ်အားတွေ့ဆုံမေးမြန်းခြင်း	သိမ်ကြီးဈေး
	YCDC အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား၊)အဆောက် အအုံ) (ရေနှင့်သန့်ရှင်းမှု) ဌာနမှအရာရှိများ	ရေတွန်းစက်ရုံ၏အသုံးဝင်မှု၊ စွမ်းရည်၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ ပတ်ဝန်းကျင်တွင် နေထိုင်သော သူအကြောင်း မေးမြန်း၊ ဆွေးနွေးခြင်း	ဗိုလ်တထောင် မြို့နယ်၊ ရေတွန်းစက်ရုံ
၁၇၊ ဒီဇင် ဘာ၊ ၂၀၁၆	YCDC အင်ဂျင်နီယာဌာန(လမ်းနှင့်တံ တား)မှ အင်ဂျင်နီယာ	စဉ်အိုးတန်းဆိပ်ကမ်း၊ (လသာ မြို့နယ်)မှ ရွာသစ်ချောင်း (အလုံမြို့နယ်အထိ) ရန်ကုန်မြစ် တစ်လျှောက် စက်လှေစီးပြီး၊ မြစ်ဝထွက်ပေါက် စုစုပေါင်း ၆ ခုကိုလေ့လာခြင်း	ရန်ကုန်မြစ်
၁၈၊ ဒီဇင် ဘာ၊ ၂၀၁၆	စီမံကိန်းခွဲအကောင်အထည် ဖော်မည့် CBD ဧရိယာတွင် နေထိုင်သော သူ(သို့) အလုပ် လုပ်နေသောသူ	အုပ်စု ၃ စုအား ဦးတည်အုပ်စုဆွေးနွေးခြင်း ၁. မြို့နယ်တွင်နေထိုင် သောအမျိုးသားအုပ်စု၊ ၂. မြို့နယ်တွင်နေထိုင်သော အမျိုးသမီးအုပ်စု ၃. မြို့နယ်တွင် လာရောက်အလုပ်လုပ်နေသော ကျား၊ မ အုပ်စု။ ဆွေးနွေးသောသူအား ရာအိမ်မှူး မှလူမျိုးစုနှင့်စီးပွားရေးအရ ကွဲပြားခြားနားသော လူကို ရွေးချယ်ပေးခြင်း	လသာမြို့နယ်

စီမံကိန်းခွဲအကောင်အထည်ဖော်မည့် CBD ဧရိယာတွင် နေထိုင်သော သူ(သို့)အလုပ်လုပ်နေသောသူ		အုပ်စု ၃ စုအား ဦးတည်အုပ်စုဆွေးနွေးခြင်း ၁. မြို့နယ်တွင်နေထိုင် သောအမျိုးသားအုပ်စု၊ ၂. မြို့နယ်တွင်နေ ထိုင်သော အမျိုးသမီးအုပ်စု ၃. မြို့ နယ်တွင် လာရောက်အလုပ်လုပ်နေသော ကျား၊ မ အုပ်စု။ဆွေးနွေးသောသူအား ရာအိမ်မှူးမှလူမျိုးစုနှင့် စီးပွားရေးအရ ကွဲပြားခြားနားသောလူကို ရွေးချယ်ပေးခြင်း	ဗိုလ်တထောင် မြို့နယ်
၁၈၊ ဒီဇင် ဘာ၊ ၂၀၁၆	လမ်းဘေးဈေးသည်	ရန်ကုန်ညဈေးတန်းမှ ဈေးသည်(၆)ဦးအား မေးမြန်းခြင်း (သစ်သီးသည်၊ အစားအသောက် ရောင်းသူ)	ရန်ကုန် ညဈေးတန်း (လသာမြို့ နယ်)

နောက်ဆက်တွဲ (က - ဇ)

ဆက်နွယ်ပတ်သက်သူများ
အကျိုးဆိုင်သူများဆွေးနွေးပွဲ၏
တုံ့ပြန်ချက်များ

နောက်ဆက်တွဲ (က) (၉) ဆက်နွယ်ပက်သက်သူများနှင့် ဆွေးနွေးတုန့်ပြန်ခြင်း

ဗိုလ်တထောင်မြို့နယ်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် ဆွေးနွေးတိုင်ပင်ခြင်း

ညှိနှိုင်းတိုင်ပင်အစည်းအဝေးနှင့် ပြည်သူလူထုအား အခြေပြုသော တွေ့ဆုံဆွေးနွေးမှုအား အရေးကြီး တိကျသောမေးခွန်းဖြင့် စုစုပေါင်း ငါးနာရီကြာဆွေးနွေးခဲ့သည်။ ညှိနှိုင်းတိုင်ပင်အစည်းအဝေးကျင်းပတိုင်း၊ ကိစ္စရပ်များစွာ ဆွေးနွေးခဲ့သော်လည်း၊ အောက်ပါ(ဇယား က - ၉.၁)ရှိ အချက်များသည် ပတ်ဝန်းကျင်နှင့် လူမှုရေး၊ စောင့်ရှောက်ကာကွယ်ရေးမှ လုပ်ငန်းစဉ်နှင့်ဆိုင်သော အဓိကပြဿနာများ ဖြစ်ပါသည်။ ရပ်ရွာလူထုအဆင့်တွင်၊ အမျိုးသမီးအခြေပြုသော ဆွေးနွေးပွဲတွင် ၈ ဦး၊ အမျိုးသားအခြေပြု ဆွေးနွေးပွဲတွင် ၆ ဦး၊ ကျား၊မ ရောနှောသော လမ်းဘေးဈေးသည်များ ဆွေးနွေးပွဲတွင် ၄ ဦး၊ စုစုပေါင်း ၁၈ ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။ အမျိုးသမီးဆွေးနွေးပွဲတွင် ဗမာဗုဒ္ဓဘာသာလူမျိုးနှင့် တောင်အာရှ မွတ်ဆလင်လူမျိုးများ တက်ရောက် ဆွေးနွေးခဲ့သည်။

ဇယား (က)(၉.၁) ဗိုလ်တထောင်မြို့နယ်မှ သက်ဆိုင်သူ (သို့မဟုတ်) အကျိုးဆိုင်သူများ၏ မှတ်ချက်များ

မေးခွန်းများ	တုန့်ပြန်ချက်
သင်၏ရပ်ကွက်နှင့် ပတ်ဝန်းကျင် အတွင်းရေကြီးခြင်းကြောင့် သင့်အား မည်သို့ အကျိုးသက်ရောက်စေခဲ့သည်နည်း။	နေထိုင်သူ၏ ရပ်ကွက်တွင် ရေကြီးရေလျှံမှု လွန်စွာဆိုးရွားခြင်းမရှိပါ။ သို့သော် အခြားမြို့လယ်နေရာများဖြစ်သော် Ghandi ဆေးရုံနှင့် မဟာ ဗန္ဓုလလမ်းတစ်ဝိုက်တွင် ရေကြီးရေလျှံမှု ပိုပြီးဆိုးရွားသည်။ ရေလွှမ်းမိုးခြင်းကြောင့် မဟာဗန္ဓုလမ်းပေါ်တွင်ယာဉ်များပိတ်ဆို့မှု ဖြစ်ပေါ်ပါသည်။ လမ်းများရေလွှမ်းမိုးနေချိန်တွင် ကြီးမားသောတွင်းများ၊ ချိုင့်များ (သို့)ဆောက်လုပ် ရေး လုပ်ငန်းခွင်အတွင်းသို့ ကျရောက်ခြင်းကို စိုးရိမ်နေရသည်။ ရေကြီးချိန်သည် အနည်းဆုံး မိနစ် ၂၀ မှ ၁ နာရီထိ ကြာမြင့်ပါသည်။ ကျောင်းအနီးအနားတွင်ရှိသော ရေမြောင်းသည် မကောင်းပါ။ ထို့ကြောင့် ကလေးများ လမ်းပေါ်သွားလာရာတွင်လည်း အန္တရာယ်များပါသည်။ ရေကြီးခြင်းကြောင့် ယာဉ်များ စက်ရပ်ပြီး လမ်းမပေါ်တွင် ပိတ်ဆို့မှု အန္တရာယ် ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝထွက်ပေါက်များတွင် အမှိုက်ပိတ်ဆို့နေသောကြောင့် ရေစီးရေလာ မကောင်းပါ။ ဗိုလ်တထောင်လေမှုတ်စက်ရုံရှိ Ejector စနစ်သည်လည်း ကောင်းစွာ အလုပ်မလုပ်ပါ။ တချို့အချိန်တွင် မိလ္လာရည်သည် အိမ်၏နောက်ဖေးတွင် လျှံထွက် စီးဆင်းနေသည်။ ထိုအချိန်တွင် ပုဂ္ဂလိကကုမ္ပဏီများအား ငှားရမ်းပြီး ၎င်းတို့၏ မိလ္လာ ကန်စနစ်အား သန့်ရှင်းမှုများပြုလုပ်ကြသည်။
ယခင်ကာလတွင်ရေကြီးရေလျှံမှုများအားမည်ကဲ့သို့စီမံခန့်ခွဲထားသည်နည်း။	မိုးရာသီတွင်အစိုးရနှင့် ပြည်သူလူထုပူးပေါင်း၍ ရေမြောင်းမှအမှိုက် သရိုက်များကို သန့်ရှင်းသည်။ (သို့) ငွေကြေးကုန်ကျခံပြီး သန့်ရှင်းရေးအပိုင်းကို လုပ်ဆောင်သည်။ YCDC မှ အမှိုက်သရိုက်များကို အပတ်စဉ်လိုက်သိမ်းဆည်းခြင်းသည်လည်း ရေမြောင်းများကို သန့်ရှင်းစေသည်။

မေးခွန်းများ	တုန့်ပြန်ချက်
	ပြည်သူလူထုမှလည်း ရေမြောင်းများကို သန့်ရှင်းရေးလုပ်ခြင်းဖြင့် ရေလွှမ်းမှုများကို စီမံခန့်ခွဲသည်။
ရေကြီးရေလျှံခြင်းကြောင့်စီးပွားရေးလုပ်ငန်းများအားမည်ကဲ့သို့အကျိုးသက်ရောက်စေခဲ့သည်နည်း။	အမှိုက်သရိုက်များသည် ရေမြောင်းထဲသို့စီးဝင်ပြီး ပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေပြီး ကားများသွားလာခြင်းကို အခက်အခဲဖြစ်စေသည်။ ရေကြီးရေလျှံသောအချိန်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်တတ်ပြီး၊ မိုးရေထဲတွင်လမ်းလျှောက်သောအခါတွင် ဓာတ်လိုက်မှုများလည်း ဖြစ်ပေါ်တတ်သည်။ ရေကြီးရေလျှံနေသောကာလတွင် လမ်းပေါ်၌ ရေများညစ်ညမ်းနေသောကြောင့် ဈေးဝယ်သူများသည် ဈေးဝယ်ခြင်းများမပြုလုပ်ကြပါ။ အငှားယာဉ်များသည်လည်း ရေကြီးချိန်တွင် စက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ပြေးဆွဲမှုအား ရပ်ဆိုင်းထားရသည်။ ရေကြီးချိန်တွင် တာယာဆိုင်များလည်း ပိတ်ထားရပါသည်။ ရေမြောင်းကျယ်များပေါ်တွင် အလွန်ကျဉ်းမြောင်းသော ပလက်ဖောင်းမှ သွားလာရသောကြောင့် လုံခြုံမှုမရှိပါ။

မေးခွန်းများ	တုန့်ပြန်ချက်
အဆိုပြုထားသောစီမံကိန်းခွဲအား သင် ဘယ်လိုမြင်သလဲ?	ဖြေကြားသူမှစီမံကိန်းကိုကြိုဆိုပါသည်။ သို့သော် ရေကြီးမှုလျော့ချရန် ရေမြောင်းများ၏ အကျယ်ကိုချဲ့မည့်အစား၊ ပိုပြီးနက်ရှိုင်းအောင်တူးသင့်သည်။ ကမ်းနားလမ်းတွင်ရှိသော ရေမြောင်းများကို တိုးချဲ့(သို့)နက်ရှိုင်းအောင် လုပ်ဆောင်သင့်သည်။ ရေမြောင်းစနစ် ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် နည်းပညာများ လိုအပ်သည်။ ရေမြောင်းများ၏ အောက်ပိုင်းတွင် လက်ရှိစနစ်ဖြစ်သော သဲများအစား ကွန်ကရစ်ဖြင့် တည်ဆောက်သင့်သည်။
ယခင်မှလုပ်ဆောင်ခဲ့သည့် ရေမြောင်းစီမံကိန်း၏အတွေ့အကြုံများကို ပြောပြပေးပါ။	ဖြေကြားသူ ယေဘုယျအားဖြင့် လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိပါသည်။ အကယ်၍လျှပ်စစ်ဓာတ်အားနှင့် အခြား ထောက်ပံ့မှုများ ဖြတ်တောက်ရန်လိုအပ်ပါက YCDC မှ အများပြည်သူများသို့ ကြိုတင်အကြောင်းကြားထားပါသည်။ ရေမြောင်းလုပ်ငန်းလုပ်နေသောအချိန်တွင် YCDC (သို့) အိမ်ပိုင်ရှင်များက အိမ်တွင်းသို့ဝင်ရောက်ရန် သေးငယ်သောမြောင်းအဖုံးများသာ တည်ဆောက်ထားတတ်သဖြင့် ချော်ကျဲတတ်ပြီး ကလေးငယ်များအတွက် အန္တရာယ်များပါသည်။ ကျယ်ဝန်းသောမြောင်းအဖုံးများ လိုအပ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ခြောက်သွေ့ရာသီတွင် လုပ်ဆောင်ပါက ယေဘုယျအားဖြင့် ဘေးကင်းသည်။ အဘယ်ကြောင့်ဆိုသော်၊ မိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကျင်းများအတွင်း ရေဝင်ပြီး၊ အန္တရာယ်ဖြစ်နိုင်ပါသည်။ ရေမြောင်းတိုးချဲ့သည့်လုပ်ငန်းကြောင့် ရေပိုက်များထိခိုက်မှုဖြစ်ပေါ်တတ်ပြီး၊ ရေပြတ်တောက်မှုများ မကြာခဏဖြစ်တတ်သည်။ သန့်ရှင်းမှု မရှိခြင်းကြောင့် အိမ်သွယ်ရေပိုက်များကို ရေမြောင်းများအတွင်းမှ သွယ်တန်းခြင်းကို ပြောကြားသူအများစုက မနှစ်ခြိုက်ပါ။ ပြဿနာတစ်ရပ်ဖြစ်သော ဆူညံသံကို လက်ရှိအစိုးရလက်ထက်တွင် ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲထားပါသည်။ ဥပမာ - ယခင်အစိုးရလက်ထက်တွင် မြေအောက်ဆက်သွယ်ရေးလိုင်းများ ထပ် ဆင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါပေးပြီး လုပ်ဆောင်စေခဲ့သည်။ အဆိုပါကုမ္ပဏီများသည် ညလုံးပေါက်အလုပ်လုပ်ပြီး ဆူညံသံများဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် တင်ပြတိုင်ကြားရန် အခွင့်မရခဲ့ပါ။ နေထိုင်သူများအနေဖြင့် တစ်ခါတစ်ရံ ညအချိန်တွင်ပင် ကားများ ရွှေ့ပေးခဲ့ရပါသည်။
သင့်ရပ်ကွက်ထဲတွင် အလုပ်လုပ်နေသော ဆောက်လုပ်ရေးလုပ်သားနှင့်ပတ်သက်သော သင့်ရဲ့အတွေ့အကြုံများကိုပြောပြ	ရေမြောင်းလမ်းကြောင်းကို သန့်ရှင်းရေးလုပ်ရန်အတွက် YCDC မှ လုပ်သားများအားနှုစားခပေးပြီး၊ ဒေသခံလမ်းကော်မတီမှ အစားအသောက်များကို စီစဉ်ပေးသည်။

မေးခွန်းများ**တုန့်ပြန်ချက်**

ပေးပါ။

ဆောက်လုပ်ရေးလုပ်ငန်းအတွက် YCDC မှ ခေါ်လာသော လုပ်သားများ သည့် ဒေသခံနေထိုင်သူများနှင့် သဟဇာတဖြစ်ပါ။

နေထိုင်သူနှစ်ဦးက ယခုရပ်ကွက်တွင် အမျိုးသမီးများ အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်ဟု ပြောကြားခဲ့သော်လည်း၊ ရွှေ့ပြောင်းအလုပ်သမား များကြောင့် ညအချိန်တွင် အမျိုးသမီးများကို ကာယိန္တရုပ်အောင် စနောက်မှုများ ရှိကြောင်း အခြားတစ်ဦးက ပြောကြားပါသည်။

တချို့စီမံကိန်းများတွင် YCDC လုပ်သားများသည် ည ၉နာရီမှ မနက် ၂ နာရီ အထိ အလုပ်လုပ်သော်လည်း ဆူညံမှု အနည်းငယ်သာရှိသဖြင့် ပြဿနာ မရှိပါ။ပြောကြားသူများသည်

မကျေနပ်ချက်များကို ဖြေရှင်းပေး သော ယန္တရားနှင့် စနစ်ရှိသည်ကို သင့်သိပါသလား။

တိုင်ကြားရန်အတွက်စနစ်တစ်ခုရှိသည်ကို မသိခဲ့ပါ။ ပုံမှန်အားဖြင့် တိုင်ကြားမှုများမလုပ်ခဲ့ပါ။ မကျေနပ်မှုများရှိခဲ့လျှင်လည်း YCDC သို့ တိုက်ရိုက်အကြောင်းကြားသည်။

တချို့တက်ရောက်လာသောသူများသည် မကျေနပ်မှုများကို ပုံမှန်အား ဖြင့် ရပ်ကွက်လူကြီးကိုသာ အကြောင်းကြားသည်။ အကယ်၍သာ မကျေနပ်မှုများကို ဖြေရှင်းသောယန္တရားနှင့် စနစ်ကို ဖွဲ့စည်းခဲ့ပါက YCDC မှ တာဝန်ရှိသူ မြို့နယ်အရာရှိ၊ ရပ်ကွက်လူကြီး၊ လမ်း ကော်မတီနှင့် ရပ်ကွက်တွင်ဩဇာရှိသည့် ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းသင့် သည်။

မေးခွန်း	တုန့်ပြန်ချက်
ပြဿနာများကိုလျော့ချရန်၊ (အဆိုပြု စီမံကိန်းခွဲနှင့် ပတ်သက် ပြီး သင် ဘာအကြံတွေပေးချင်ပါ သေးသလဲ။)	YCDC သည် ရေပိုက်လိုင်းများကို အထူးသတိပြုပြီး ၎င်းတို့၏လုပ်ငန်းကို လုပ်ဆောင်သင့်သည်။ ရေပိုက်လိုင်းပျက်စီးခြင်းသည် ခဏခဏဖြစ်ပေါ် နေသော ပြဿနာတစ်ခုဖြစ်သည်။ စီမံကိန်းမစခင်၊ ၃-၄ ရက်လောက် ကြိုတင်အကြောင်းကြားသင့်သည်။ စီမံကိန်းအကြီးစားဆိုရင်၊ ၁ ပတ် ကြိုတင်အကြောင်းကြားသင့်သည်။ လမ်းကော်မတီမှတာဝန်ယူပြီး ပြည်သူလူထုအား အကြောင်းကြားခြင်း သည် အကောင်းဆုံးယန္တရားတစ်ခုဖြစ်သည်။
စီမံကိန်းခွဲကို နားလည်ရန်အတွက် သင့်အားမည်သည့် သတင်း အချက် အလက်များကိုရှင်းပြသင့် သလဲ။	အသုံးဝင်သောသတင်းအချက်အလက်: စီမံကိန်းဒီဇိုင်း သုံးမည့်ပစ္စည်းကိရိယာများ ကြီးကြပ်ရေးမှူးအမည် စီမံကိန်းအားအပိုင်းအလိုက်အချိန်သတ်မှတ်ပြီးလုပ်သင့်သည်။ လက်ရှိအခြေအနေအရ၊ ပြည်သူများသည် စီမံကိန်းအကြောင်းအား ကြိုတင် သိထားခြင်းမရှိပါ။ တစ်ခါတစ်ရံတွင် ကြီးမားသော စီမံကိန်း အကြောင်းအား YCDC မှ ရာအိမ်မှူးကိုသာ အကြောင်းကြားသော ကြောင့် နေထိုင်သူများသည် စီမံကိန်းနှင့်ပတ်သက်သော သတင်း အချက်အလက်များကိုမရရှိပါ။ ရပ်ကွက်လူကြီးသည် ပြည်သူများသိရှိရန်(၁)ပတ်ကြိုတင် အကြောင်း ကြားသင့်ပြီး အနည်းဆုံး (၃) ကြိမ် အသံချဲ့စက်ဖြင့် ကြေညာသင့် သည်။
ပါဝင်သူများ၏အထွေထွေအကြံ ပေးချက်များ	လမ်းတိုင်းတွင်အမှိုက်ပုံး (၃)ခုရှိသည်။ အမှိုက်များကိုလည်း ပုံမှန်သိမ်း သော်လည်း အမှိုက်များ များလွန်းသဖြင့် အမှိုက်ပုံးများတွင် မကြာခဏ လျှံကျနေတတ်သည်။ အမှိုက်ပုံးများ ပိုမိုလိုအပ်သည်။ လမ်းသွားလမ်းလာများသည် အမှိုက်များကို မြေပေါ်သို့ လွှင့်ပစ်ကြ သည်။ ဒေသခံများမှ အမှိုက်ပစ်သောလူအား ဒဏ်ငွေဆောင်ခိုင်းသော စနစ်တစ်ခု လုပ်ဆောင်စေချင်သော်လည်း ကျင့်သုံးရန် ခက်ခဲလိမ့်မည် ဟု ယုံကြည်ပါသည်။ ပြည်သူများသည် စနစ်တကျ အမှိုက်မပစ်ခြင်း၏ ဆိုးကျိုးများကို နားလည်ရန် သင်ကြားပေးရမည်။ အမှိုက်များကို အိတ်ဖြင့်အမှိုက်ပုံးထဲသို့ စနစ်တကျ ထည့်သော်လည်း ဆင်းရဲသောလေလွင့် လမ်းဘေးကလေးများသည် အဆိုပါ အိတ်များကို ဖွင့်ပြီး သုံးနိုင်သော ပစ္စည်းများအား ရှာယူကြသဖြင့် မြေပေါ်တွင် အမှိုက်များ ပြန့်ကျဲနေပါသည်။ ဤကိစ္စသည် ဆင်းရဲမွဲတေမှုထက် ပိုသော ကိစ္စရပ်ဖြစ်သဖြင့် မည်သို့ဖြေရှင်းရမည်ကို ကလေးများကစားနိုင်သော ပန်းခြံ(သို့) Green Area များကို ဦးစားပေးပြီး ဆောက်လုပ်သင့်သည်။

ရေပုပ်ရေဆိုးများအားလုံးသည် ရန်ကုန်မြစ်အတွင်းသို့စီးဝင်သောကြောင့် ရေ၏ အရည်အသွေးသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်။

အနည်ထိုင်မှုကြောင့် ရေတံခါးများပိတ်ရန် အဆင်မပြေ၊ ပြင်ဆင်ရန်လိုအပ်သည်။

ရေတံခါးအားအလိုအလျောက်ထိန်းချုပ်စနစ်ဖြင့်အသုံးပြုပါကပိုမိုကောင်းမွန်မည်။

အစိုးရသက်ဆိုင်ရာဌာနများအကြား ကောင်းမွန်သော ညှိနှိုင်းမှုများ လိုအပ်သည်။

YCDC သည် ရေမြောင်းသန့်ရှင်းရေးအား ပုဂ္ဂလိကကုမ္ပဏီကို ကန်ထရိုက်ပေးပြီး လုပ်ဆောင်စေသည်။ ကုမ္ပဏီသည် ရေမြောင်းကို ရှင်းလင်းသော်လည်း၊ မြေပြင်တွင်ရှိသော အမှိုက်များကိုမသိမ်းဆည်းဘဲ ၎င်းအတိုင်း ထားရှိခဲ့သည်။ အမှိုက်အများစုသည် ရေမြောင်းထဲ ပြန်ကျခြင်း(သို့) လမ်းဘေးလူသွားလမ်းတွင် ရှိနေပြီး အနံ့ဆိုးများဖြစ်ပေါ်စေသည်။

ရေရှည်အတွက်ဆိုလျှင် YCDC မှ ပိုမိုကောင်းမွန်သော ပြုပြင်ထိန်းသိမ်းရေးစနစ်တစ်ခု လိုအပ်မည်။ အခြေခံဆောက်အုံများကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည်။

လသာမြို့နယ်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်နှင့် ဆွေးနွေးတိုင်ပင်ခြင်း

ညှိနှိုင်းတိုင်ပင် အစည်းအဝေးနှင့် ပြည်သူလူထုအားအခြေပြုသော တွေ့ဆုံဆွေးနွေးမှုအား အရေးကြီး တိကျသော မေးခွန်းဖြင့် စုစုပေါင်း ငါးနာရီကြာဆွေးနွေးခဲ့သည်။ ညှိနှိုင်းတိုင်ပင်အစည်းအဝေးကျင်းပတိုင်း၊ ကိစ္စများစွာ ဆွေးနွေးခဲ့သော်လည်း၊ အောက်ပါ(ဇယားက ၁၀.၂)အချက်များသည် ပတ်ဝန်း ကျင်နှင့် လူမှုရေး၊ စောင့်ရှောက်ကာကွယ်ရေး လုပ်ငန်းစဉ်နှင့်ဆိုင်သော ဆွေးနွေးမှုများဖြစ်ပါသည်။ ရပ်ရွာ လူထု အဆင့်တွင်၊ အမျိုးသမီးအခြေပြုသော ဆွေးနွေးပွဲတွင် ၆ ဦး၊ အမျိုးသားအခြေပြုဆွေးနွေးပွဲတွင် ၆ ဦး၊ ကျား၊ မ ရောနှောသော ဆွေးနွေးပွဲတွင် ၅ ဦး စုစုပေါင်း ၁၇ ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။ အမျိုးသမီးနှင့် အမျိုးသားကို အခြေပြုသောဆွေးနွေးပွဲအား တရုတ်လူမျိုးများအများစု တက်ရောက် ဆွေးနွေးခဲ့သည်။

ဇယား (က)(၉.၂) လသာမြို့နယ်မှသက်ဆိုင်သူများ၏ ဖြေကြားချက်

မေးခွန်းများ	တုန့်ပြန်ချက်
သင်၏ရပ်ကွက်အတွင်းရေကြီးခြင်း သည်သင့်အားဘယ်လိုအကျိုး သက်ရောက်စေခဲ့သည်နည်း။	မိုးသည်းထန်စွာ ရွာသွန်းသောအချိန်နှင့် ဒီရေတက်သောအချိန်ကြိုသော အခါတွင် ရေလွှမ်းမိုးများ ဖြစ်ပေါ်လာသည်။ မိုးသည်းထန်စွာ ရွာသွန်း သော ကာလတွင် ရေကြီးမှုသည် ခြေကျင်းဝတ်မှ ဒူးမြှုပ်သည်အထိ ဖြစ်ပေါ် တတ်သည်။ အခြေအနေပေါ် မူတည်ပြီး မြစ်ထဲရှိ ရေတံခါး ကို ပိတ်ထားပါက၊ ရေကြီးမှုသည် နာရီပိုင်း အထိကြာမြင့်နိုင်ပြီး အကယ်၍ ရေစီးဆင်းခြင်းကောင်းမွန်ပါက မိနစ်၂၀ ခန့်ကြာမြင့်နိုင်ပါ သည်။ လမ်းများ ရေလွှမ်းမိုးနေသောအခါတွင် လမ်းထက် အိမ်များ နိမ့်နေပါက လူနေအိမ်များအထိ ရေများဝင် ရောက်တတ်ပါသည်။ လမ်းများရေလွှမ်းမိုးသောအခါတွင် ပလတ်စတစ်များနှင့် အခြားအမှိုက် များ ရေပေါ်တွင် ဖုံးလွှမ်းတတ်သဖြင့် လမ်းသွားလမ်းလာများအနေဖြင့် မြောင်းဖုံးကို ကောင်းစွာမမြင်နိုင်ဘဲ ရံဖန်ရံခါတွင် အဖုံးမရှိသော (သို့) ပျက်စီးနေသော ရေမြောင်းအတွင်းသို့ ကျွံကျတတ်ပါသည်။ ရေမြောင်းအတွင်းတွင် မီးကြိုးများ၊ ရေပိုက်များရှိသောကြောင့် ပလတ် စတစ်နှင့် အမှိုက်များပတ်ဆို့နေတတ်သည်။ ညစ်ညမ်းသောရေကြောင့် အရေပြားယားယံခြင်းနှင့် အရေပြားရောဂါ များ ဖြစ်ပွားပြီး တချို့အချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပေါ်စေသည်။ အမျိုးသမီးများသည် ဈေးနှင့် ကျောင်းအား မဖြစ်မနေသွားရပြီး၊ ရေလွှမ်း မိုးသောအခါတွင် သွားလာရန်ခက်ခဲသွားသည်။ ထိုသို့သော အခြေအနေတွင် ချွန်ထက်သောအရာများ၊ ထိခိုက်နိုင်သော အရာများကို ရှောင်ရှားနိုင်ရန် လမ်းပေါ်သို့ တက်၍ သွားလာကြသည်။ ။
ရေကြီးရေလျှံခြင်းကြောင့်စီးပွားရေး လုပ်ငန်းများအားမည်ကဲ့သို့အကျိုး သက် ရောက်စေခဲ့သည်နည်း။	ရေလွှမ်းမိုးချိန်တွင် စားသောက်ဆိုင်တွင် လာရောက်စားသုံးသူမရှိ၊ ပန်းနှင့် သစ်သီးသည်များသည်လည်း သူတို့၏ ပန်း၊ သစ်သီးများအား လမ်းတွင်ခင်း၍ရောင်းလိုမရပါ။ အငှားယာဉ်မောင်းများအနေနှင့်လည်း ယာဉ်နှင့် စက်များ ထိခိုက်မှုရှိပါသည်။

မေးခွန်းများ	တုန့်ပြန်ချက်
အဆိုပြုထားသောစီမံကိန်းအား သင်ဘယ်လိုမြင်သလဲ။	ဆွေးနွေးပွဲတက်ရောက်သောသူများသည်စီမံကိန်းကိုကြိုဆိုပါသည်။ ရပ်ကွက်အတွင်း လုံခြုံကောင်းမွန်သော သွားလာရေးတစ်ခုလိုအပ်သည်။ စီမံကိန်းလုပ်ငန်း လုပ်ဆောင်နေစဉ်တွင် လမ်းပေါ်တွင် ကားရပ်နိုင်သော နေရာ လျော့နည်းသွားမည်။
ယခင်မှမြို့နယ်အတွင်း လုပ်ဆောင်ခဲ့သည့်ရေမြောင်း စီမံကိန်း၏အတွေ့အကြုံ လေးကို ပြောပြပေးပါ။	ဆောက်လုပ်ရေးလုပ်ငန်းပြီးသောအခါတွင် အိမ်ပိုင်ရှင်များသည် လမ်းနှင့် လမ်းဘေးလူသွားလမ်းပေါ်တွင်ရှိသော ဖုန်များ အမှိုက်များကို သန့်ရှင်းရေး ပြုလုပ်ရသည်။ ကျန်ရှိသော ဆောက်လုပ်ရေးအတွက် အသုံးပြုမည့် ပစ္စည်းများကို အစီအစဉ်တကျ ပို့ဆောင်နေရာချမှုမရှိဘဲ ကြိုရာကျဘမ်း နေရာတွင် ထားရှိသဖြင့် အမျိုးသမီးများအနေဖြင့် သွားလာရေးခက်ခဲစေပါသည်။ မြို့နယ်အာဏာပိုင်များနှင့်လည်း တိုင်ပင်မှုမရှိဘဲ နေထိုင်သူများက တစ်စုံတစ်ရာ ပြောဆိုပါက ရပ်ကွက်ကောင်းအောင်လုပ်နေခြင်းသာဖြစ်ကြောင်း အလုပ်သမားများက ပြန်လည်ပြောဆိုတတ်ပါသည်။ ဆောက်လုပ်ရေးအတွက် အသုံးပြုမည့်ပစ္စည်းများအား မည်သည့်နေရာ၊ မည်သည့်အချိန်တွင် လာချမည်ကို သတ်မှတ်ထားခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း အကြောင်းကြားထားခြင်းမရှိပါ။ အိမ်ပိုင်ရှင်မှ အလုပ်သမားများနှင့် ညှိနှိုင်းသော်လည်း အလုပ်သမားများက သင်တို့၏ရပ်ကွက်ကို ကောင်းအောင်လုပ်နေ တာဖြစ်လို့ ဘာမှမပြောသင့်ဘူး ဟု ပြောပါသည်။ ရေပိုက်လိုင်း ယိုစိမ့်မှုများမကြာခဏဖြစ်ပြီး၊ ထိုရေပိုက်ကို ရော်ဘာတာယာ ဖြင့်သာ ယာယီပြင်ဆင်ပေးခဲ့သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု နှင့် ရေဆိုးရှုံးမှုများ ဖြစ်ပေါ်လာသည်။ ကန်ထရိုက်တာများသည်လည်း ကုန်ကျစရိတ်နည်းအောင် အရည်အသွေး ကောင်းသောပစ္စည်းများကို အသုံးပြုခြင်းမရှိ။ ကြွက်များ ရေမြောင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ပြီး၊ ပျက်စီးမှုများဖြစ်ပေါ်စေသည်။ On-site လုပ်ငန်းစဉ်လုပ်ဆောင်ရာတွင် ဌာနအချင်းချင်း ညှိနှိုင်းမှုမရှိပါ။ ဥပမာ-နေရာတစ်နေရာအား ဌာနတစ်ခုချင်းစီမှ ၎င်းတို့၏လုပ်ငန်း လုပ်ဆောင်ရန် ထပ်ခါတလဲလဲ တူးဖော်ခြင်းမျိုးဖြစ်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းစဉ်ကြောင့် လမ်းဘေးဈေးသည်များနှင့် စားသောက်ဆိုင်များ ရောင်းအားကျလာခြင်းများလည်းတွေ့ ရပါသည်။ ရေမြောင်းသန့်ရှင်းရေးဆောင်ရွက်ရာမှ အနံ့ဆိုးများထွက် ပေါ်တတ်ပါသည်။
သင့်ရပ်ကွက်ထဲတွင်အလုပ် လုပ်နေသောဆောက်လုပ် ရေးလုပ်သားနှင့်ပတ်သက် သောသင့်ရဲ့အတွေ့အကြုံ လေးကိုပြောပြပေးပါ။	အလုပ်သမားများသည် ပြင်ပအလုပ်သမားများဖြစ်ပြီး ရပ်ကွက်တွင်နေထိုင်သော လူများမဟုတ်။ တချို့အချိန်များတွင် အလုပ်သမားများသည် ရပ်ကွက်လူထု၏ အကြံများ၊ တိုင်ကြားချက်များကို လက်မခံသောကြောင့်၊ YCDC မှကြီးကြပ်ရေးမှူးများ ဤပြဿနာကိုဖြေရှင်းရန် လိုအပ်လာပါက on-site သို့ လာရောက်ရန်လို ပါသည်။ ရေမြောင်းရှင်းလင်းနေသော အလုပ်သမားများသည် လုံခြုံရေး

မေးခွန်းများ

တုန့်ပြန်ချက်

မကျေနပ်ချက်များကိုဖြေရှင်းပေးသောယန္တရားရှိသည်ကိုသင့်သိပါသလား။

ဝတ်စုံ၊ ဖိနပ်(သို့)လက်အိတ်ဝတ်ဆင်ထားခြင်း မရှိခြင်းကြောင့် ထိခိုက်ဒဏ်ရာများ လွယ်ကူစွာ ဖြစ်ပေါ်တတ်သည်။

သန့်ရှင်းရေးသမားများသည် ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများအား စုဆောင်းပြီး ဝယ်သူကိုပြန်လည်ရောင်းပေးခြင်းကို တွေ့ရှိခဲ့သည်။

မကျေနပ်ချက်များကိုဖြေရှင်းပေးသော ယန္တရားရှိသည်ကိုမသိပါ။
ယခင်အစိုးရလက်ထက်တွင် တိုင်ကြားခြင်းများမပြုလုပ်ခဲ့ပါ။ အဆိုပါအချက်နှင့်ပတ်သက်ပြီး အတွေ့အကြုံလည်းမရှိ။ ထို့ကြောင့် ပြောစရာမရှိပါ။
တက်ရောက်လာသော အမျိုးသမီးက မြို့နယ်အုပ်ချုပ်ရေးမှူးအား မည်သည့်စိုးရိမ်မှုမဆို ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ထိရောက်စွာဖြေရှင်းပေးကြောင်း ပြောကြားထားသည်။
အကယ်၍ အိမ်ရှေ့တွင် ပစ္စည်းစုပုံထားခြင်းစသော သေးငယ်သော ကိစ္စရပ်များပေါ်ပေါက်ပါက ဆောက်လုပ်ရေးကြီးကြပ်ရေးမှူးကို အကြောင်းကြားပြီး၊ တစ်ရက်အတွင်း ဖြေရှင်းပေးပါသည်။
အကယ်၍ မိမိအိမ်ရှေ့တွင်မဟုတ်ဘဲ အနီးပတ်ဝန်းကျင်တွင် ပစ္စည်းစုပုံခြင်းများရှိခဲ့ပါက နေထိုင်သူများအနေဖြင့် ဝင်ရောက်ပြောဆိုလေ့မရှိပါ။

မေးခွန်းများ	တုန့်ပြန်ချက်
ပြဿနာများကိုလျော့ချရန် အဆိုပြုစီမံကိန်းနှင့်ပတ်သက် ပြီးသင်ဘာအကြံတွေပေးချင် ပါသေးသလဲ	ဆူညံမှုမရှိသော ဆောက်လုပ်ရေးလုပ်ငန်းအား ညနေပိုင်း(သို့)ညတွင် လုပ် ဆောင်စေချင်သည်။ ထိုမှသာလျှင် နေထိုင်သူများ၏ နေ့စဉ်လုပ်ငန်းအား အကျိုးသက်ရောက်မှုမရှိမည်ဖြစ်သည်။ သို့သော်လည်း YCDC ဝန်ထမ်းများ သည် ညအချိန်တွင် အလုပ်မလုပ်သည်ကိုလည်း တက်ရောက်သူများသိထား ပါသည်။ လုပ်ဆောင်မည့် ပြုပြင်ရေးလုပ်ငန်းသည်လည်း ယာယီအဖြစ်မလုပ်သင့်၊ အမြဲ တမ်း ရေရှည်အတွက် လုပ်သင့်သည်။ ဌာနအချင်းချင်း ညှိနှိုင်းမှု မကြာခဏလုပ်ဆောင်သင့်သည်။ အဘယ်ကြောင့် ဆိုသော် နေရာတစ်နေရာအား ဌာနတစ်ခုချင်းစီမှ ၎င်းတို့၏လုပ်ငန်းလုပ် ဆောင်ရန် ထပ်ခါတလဲလဲ တူးဖော်ခြင်းကြောင့် နေထိုင်သူများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်တတ်သည်။ ထပ်ခါတလဲလဲ တူးဖော်ခြင်းကြောင့် ကြွက်များသည် ရေမြောင်းထဲသို့ဝင် ရောက်ပြီး၊ ရေပိုက်များ၊ ရေမြောင်းများ ပျက်စီးစေသည်။ ကြွက်များက ရေပိုက်များအား ကိုက်ခြင်း၊ အုတ်အား အပေါက်ဖောက်ခြင်းများကြောင့် ရေယိုစိမ့်မှုများ၊ ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။ ဆူညံမှုများကိုလျော့နည်းရန် စီမံကိန်းခွဲတွင် မြန်မာနိုင်ငံတွင်ပုံမှန်ကျင့်သုံး သော ဆောက်လုပ်ရေးနည်းစနစ်အစား U ပုံစံနည်းစနစ်ကို အသုံးပြုပြီး လုပ် ဆောင်သင့်သည်။ အဆိုပါ U ပုံစံနည်းစနစ်အား လုပ်ငန်းခွင် ပြင်ပတွင် ပြုလုပ်ပြီး လုပ်ငန်းခွင်၌ အလွယ်တကူ အသုံးပြုနိုင်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အသုံးပြုမည့်ပစ္စည်းကိရိယာသည်လည်း အရည်အသွေးကောင်းမွန်ရမည်။ အတိတ်ကာလများတွင် ကန်ထရိုက်တာ များသည် စီမံချက်ပါအတိုင်း အရည်အသွေးကောင်းမွန်သော ပစ္စည်းကိရိယာ ကို အသုံးမပြု ခဲ့ပါ။ အရည်အသွေးထိန်းချုပ်ခြင်းနှင့် ငွေရေးကြေးရေးအပိုင်းတွင် ပွင့်လင်းမြင်သာ မှုရှိပြီး လုံလောက်သော ၊ ကြီးကြပ်မှုများလိုအပ်သည်။ ရေစီးရေလာကောင်းမွန်ရန် ရေမြောင်းများကို ထပ်မံတိုးချဲ့သင့်သည်။ လွန်ခဲ့ သော (၂)နှစ်တွင် ရေမြောင်းတိုးချဲ့မှုများ၊ နောက်ဖေးလမ်းကြားမှ ရေမြောင်း ငယ်များကို ရှင်းလင်းခဲ့ခြင်းကြောင့် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွားမရှိတော့ပါ။ YCDCမှနောက်ဖေးလမ်းကြားများကို ခဏခဏ မရှင်းလင်းခြင်းကြောင့် စားသောက်ဆိုင်ပိုင်ရှင်များ ကိုယ်တိုင် ရှင်းလင်းရသည်များရှိပါသည်။ စားသောက်ဆိုင်၏ နောက်ဖေးလမ်းကြား ရေမြောင်းသည် ရေစီးရေလာ မကောင်းသောကြောင့် မိုးရွာပြီးသောအခါတွင် ရေများသည် ချက်ချင်း မစီးဆင်းဘဲ အချိန်ပိုကြာသည်။ စားသောက်ဆိုင်ပိုင်ရှင်မှ ရေများဆိုင်အတွင်း မဝင်ရန် အကာအရံတစ်ခုလုပ်ပြီး ကာထားသည်။
စီမံကိန်းခွဲကိုနားလည်ရန် အတွက်သင့်အားဘယ် သတင်းအချက်အလက်များ ကို ရှင်းပြသင့်သလဲ	အမျိုးသမီးများမှ စီမံကိန်းလုပ်ငန်းမစမီအနည်းဆုံး ၁ ရက်(သို့) ၂ ရက် ကြိုတင် အကြောင်းကြားမှသာလျှင် အစီအစဉ်ကို အပြောင်းအလဲလုပ်နိုင် ကြောင်း တင်ပြပါသည်။ အကယ်၍ ကြိုတင်မသိရှိပါက ပြင်ဆင်ထားသော အစားအသောက်များ လေ့လွင့်တတ်ပါသည်။

လမ်းဘေးဈေးသည်များကလည်း အနည်းဆုံး ၂ ရက်ကြိုတင်အကြောင်းကြားရန် တင်ပြထားပါသည်။ ထိုမှသာလျှင် ဈေးသည်များအနေဖြင့် တခြားနေရာတွင် ပြောင်းရွှေ့ရောင်းချရန် (သို့)စီမံကိန်းပြီးသည့်အထိ ဆိုင်ပိတ်ထားရန်ကို ဆုံးဖြတ်နိုင်သည်။

စီမံကိန်းကြာချိန်နှင့် လုပ်ငန်းအသေးစိတ်အချက်အလက်များကို ရှင်းပြသင့်သည်။

စာသင်ပုန်းပေါ်တွင်ရေးခြင်း (သို့) သတင်းအချက်အလက်များကို လော်စပီကာနှင့် ညနေ ၆ နာရီနောက်ပိုင်းတွင် အကြောင်းကြားချင် ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း အနီးပတ်ဝန်းကျင်နေရာတိုင်းတွင် စာသင်ပုန်းမရှိပါ။

တချို့နေထိုင်သောလူများသည် တရုတ်လူမျိုးနွယ်များဖြစ်ပြီး၊ ဗမာစာမဖတ်တတ်သောကြောင့်၊ နှုတ်ဖြင့်အကြောင်းကြားခြင်းကို ပိုမိုနှစ်သက်ပါသည်။

မေးခွန်းများ	တုန့်ပြန်ချက်
ပါဝင်သူများ၏အထွေထွေ အကြံပေးချက်များ	ယခင်ကာလများတွင် အမှိုက်ကားဖြင့် ရပ်ကွက်အတွင်းအမှိုက်များကို လိုက်သိမ်းပြီး၊ အစိုးရအသစ်လက်ထက်တွင် အမှိုက်ပုံးကြီးတစ်ခုအား လမ်းအဆုံးတွင်ထားပြီး၊ နေထိုင်သူများမှ ၎င်းတို့၏အမှိုက်များကို လာရောက်စွန့်ပစ်ရသည်။ အဆိုပါ အမှိုက်ပုံးကြီးတွင်ရှိသော အမှိုက်များကို နေ့စဉ်လိုက်သိမ်းပေးသည်။ သို့သော် လမ်းသွားလမ်းလာများသည် အမှိုက်များကို လမ်းပေါ်တွင်ချနေဆဲဖြစ်ပြီး၊ ထိုသို့အမှိုက်အား အမှိုက်ပုံးထဲသို့ စနစ်တကျ မစွန့်ပစ်သောလူများကို ဒဏ်ငွေရိုက်သင့်သည်။ YCDC မှဒဏ်ငွေရိုက်ခြင်းကို တာဝန်ယူ ဆောင်ရွက်မှသာလျှင် ရပ်ကွက်အတွင်း တစ်ဦးနှင့်တစ်ဦး မကြိုက်နှစ်သက်မှုများဖြစ်ပေါ်မည်မဟုတ်ပေ။ အမှိုက်ပုံးအဖုံးကိုပိတ်ခြင်းဖြင့် အနံ့ဆိုးပြဿနာကိုဖြေရှင်းနိုင်သည်။ သို့သော် စိုနေသောအမှိုက်နှင့် ခြောက်နေသောအမှိုက်နှစ်မျိုးလုံး ရောထားသောကြောင့် အမှိုက်ပုံးကိုပုံမှန်သန့်ရှင်းရန်လိုအပ်သည်။ တချို့သန့်ရှင်းရေးသမားများသည်နေထိုင်နေသောသူတို့၏နေအိမ်အထပ်မြင့်များအထိ အမှိုက်လိုက်သိမ်းပေးပါသည်။ ထိုသို့လိုက်သိမ်းပေးခြင်းကြောင့် အိမ်ရှင်မှ ငွေကြေး(သို့) အဝတ်အထည်များပေးသည်။ သန့်ရှင်းရေးသမားများသည် အမှိုက်ကိုသိမ်းဆည်းခြင်းဆောင်ရွက်ပြီး၊ ၎င်း အမှိုက်ထဲမှ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို အိန္ဒိယလူမျိုးများထံသို့ ရောင်းချပေးသည်။ အမှိုက်သိမ်းကားသည် တစ်နေ့ကိုသုံးကြိမ်အထိ၊ အနည်းဆုံးတစ်နေ့ တစ်ကြိမ် အမှိုက်များကိုလာသိမ်းပေးသည်။ သို့သော် အမှိုက်များ လွန်စွာများပြားခြင်းနှင့် အနံ့ဆိုးသော ရေထွက်ပစ္စည်းအမှိုက်များကြောင့် တစ်နေ့လျှင် နှစ်ကြိမ် အမှိုက်လာသိမ်းရန်လိုအပ်ပါသည်။ ကလေးလူငယ်များသည် ညနေအချိန်တွင် ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း စသောအားကစားများကို လမ်းပေါ်တွင် ကစားလေ့ရှိကြသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှိသောအခါ လမ်းများကို ပိတ်ထားခြင်းကြောင့်၊ ကလေးလူငယ်များ လမ်းပေါ်တွင် အားကစားပိုမိုကစားနိုင်သည်။ အစိုးရသစ်လက်ထက်တွင် အရွေးခံရသောမြို့နယ် ကိုယ်စားလှယ်သုံးဦးရှိပြီး၊ အဆိုပါသုံးဦးနှင့် ကော်မတီကိုဖွဲ့စည်းထားသည်။ ကနဦးတွင် ကော်မတီအား သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖွဲ့စည်းထားပြီး၊ ဥက္ကဋ္ဌတစ်ဦး၊ အဖွဲ့ဝင်နှစ်ဦးနှင့် YCDC မှမြို့နယ်တာဝန်ခံ(EO)ဖြင့်ဖွဲ့စည်းထားသည်။ EO သည် ကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်ပါသည်။ ကော်မတီသည် မြို့နယ်တွင် ကမ္ဘာ့ဘဏ်စီမံကိန်းနှင့်ဆိုင်သော ရေမြောင်းတိုးချဲ့ခြင်း၊ ရေမြောင်းအဖုံးနှင့် ယိုစိမ့်နေသောပိုက်များကိုပြင်ဆင်ခြင်းစသောလုပ်ငန်းစဉ်များကိုမြို့နယ်တွင် ဆွေးနွေးကြသည်။ YCDC ကိုယ်စားလှယ်(EO)မှတစ်ဆင့် သက်ဆိုင်ရာ YCDC ဌာနအား တင်ပြခြင်းဖြင့် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများကို ရရှိနိုင်သည်။ ကော်မတီမှလုပ်ငန်းနှင့် သုံးစွဲသောပစ္စည်းကိရိယာ အရည်အသွေးအားစစ်ဆေးပြီး၊ EO မှတစ်ဆင့် YCDC သို့တင်ပြသည်။ အစိုးရသစ်လက်ထက်တွင်၊ ကော်မတီအဖွဲ့အား ပြန်လည်မရွေးချယ်ရသေးပါ။

ပန်းဘဲတန်းမြို့နယ်ရှိ အနောက်ပိုင်းခရိုင်ဈေးများဌာနနှင့် ဆွေးနွေးတိုင်ပင်ခြင်း

ပန်းဘဲတန်းမြို့နယ်ရှိ အနောက်ပိုင်းခရိုင် ဈေးများဌာနနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဆိုပြုထားသော စီမံကိန်းခွဲနှင့် ပြုပြင်ရန် လိုအပ်သောအများပြည်သူ အဆောက်အအုံရွေးချယ်ခြင်းဆိုင်ရာကိစ္စကို လည်းကောင်း၊ ဈေးသည်များနှင့်ဆွေးနွေးတိုင်ပင်မှုအစရှိသောကိစ္စများတွင် ယင်းဌာန၏ ပါဝင်မှုကိစ္စကို လည်းကောင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။

ဇယား (က)၊(၉.၃)

ပန်းဘဲတန်းမြို့နယ်ရှိ အနောက်ပိုင်းခရိုင်ဈေးများဌာနနှင့် ဆွေးနွေးတိုင်ပင်ခြင်း

တင်ပြသောပြဿနာများ/ မေးခွန်းများ	တုံ့ပြန်မှုများ
စီးပွားရေးဗဟိုဒေသတွင်ရေကြီးခြင်း အကြောင်းလေ့လာတွေ့ရှိချက်	အကြီးဆုံး ကိစ္စရပ်မှာ မိုးများချိန်နှင့်မြစ်ရေတက်ချိန်အတွင်း မိနစ် ၂၀ ခန့် ရေကြီးတတ်ခြင်းဖြစ်ပါသည်။ အဓိကကိစ္စတစ်ခုမှာအမှိုက်များစုပြုံခြင်းဖြစ်သည်။ဈေးများရှိဆိုင် ရှင်များသည် မိမိကိုယ်တိုင်သန့်ရှင်းရေးပြုလုပ်ခြင်း (သို့မဟုတ်) သန့်ရှင်းရေးအဖွဲ့ကို ငှား၍ဆောင်ရွက်စေသည်။
မည်သည့်အကြောင်းကြားချက်လိုအပ်သနည်း	လုပ်ငန်းမစမီ ဈေးဆိုင်များကို ၂ ရက်ကြိုတင် အကြောင်းကြားရ မည်။ စာများဖြန့်ဝေခြင်းနှင့် စာသင်ပုန်းပေါ်တွင် ရေးခြင်းအပြင် လော်စပိကာနှင့် တစ်ရက် ၂ ကြိမ်အကြောင်းကြားရမည်။
ပြုပြင်ထိန်းသိန်းမှု၊သန့်ရှင်းရေး၊ သို့မဟုတ် တိုင်ကြားချက်များ မည်သို့စီမံသနည်း။	ယင်းဌာနတွင် တိုင်ကြားချက်စာအုပ်ထားရှိပါသည်။ ပြဿနာ များကို ပုံမှန်အချိန်တွင် ၂၄ နာရီအတွင်းဖြေရှင်းပြီး အချို့ကို ခရိုင်ကိုတင်ပြပြီး တစ်လအတွင်းဖြေရှင်းပေးသည်။ ဈေးသည် များ တိုင်ကြားရာ တွင် မည်သည့်စရိတ်မျှပေးရန်မလိုပါ။

လူထုအခြေပြုအဖွဲ့အစည်းနှင့်စီးပွားရေးဗဟိုဒေသတွင်ဆွေးနွေးခြင်း။

လူထုအခြေပြုအဖွဲ့အစည်းနှင့် စီးပွားရေးဗဟိုဒေသတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဆိုပြုထားသော စီမံကိန်းခွဲနှင့် ယဉ်ကျေးမှုအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စတိုင်းကို လည်းကောင်း၊ အခွင့်အလမ်း တွေ့ရှိခြင်းနှင့် ဖြစ်နိုင်ချေရှိသည့် လုပ်ဆောင်ချက် တိုးတက်မှုများအပေါ်တွင် ယင်းဌာန၏ ပါဝင်မှုကိစ္စကို လည်းကောင်း အောက်ပါအတိုင်းတွေ့ရှိရပါသည်။

(ဇယား (က)၊(၉.၄)

CSO မှတ်ချက်

တင်ပြသောပြဿနာများ/

တုံ့ပြန်မှုများ

မေးခွန်းများ

စီးပွားရေးဗဟိုဒေသတွင်ရေကြီးခြင်း

လေ့လာတွေ့ရှိချက်

ရေကြီးရေလျှံဖြစ်ပွားမှုသည် ရေရှည်တည်ရှိနေခြင်းမဟုတ်ဘဲ မိုးရွားသွန်းခြင်း ရပ်ဆိုင်းသည်နှင့်/ ဒီရေကျသည်နှင့် ရေများစီးဆင်းသွားပါသည်။ ရေကြီးခြင်းသည် သဘာဝရေမြောင်း(သို့)ရေ လမ်းကြောင်း ပြောင်းလဲခြင်းကြောင့်ဖြစ်နိုင်သည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဧရာဝတီမြစ်မှ ဒီရေတက်ခြင်းပေါင်း၍ ရေကြီးရေလျှံဖြစ်ပေါ်သည်။ လသာမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်၌ လမ်း (အပေါ်ဘလောက်)တွင် ဖြစ်ပွားသည့် ပြဿနာဖြစ်သည်။

ပြည်သူများပါဝင်မှုလည်းတိုးတက်လာသည်။နေထိုင်သူများသည် ရေမြောင်းတူးသည့်အခါ ညှိနှိုင်းမှုမရှိသောကြောင့် အကြိမ်ကြိမ် တူးရမည်ကို စိုးရိမ်ကြသည်။

ပြည်သူများသည်အလုပ်နှင့် အိမ်သွားလာရေးအတွက် ရေမြောင်း ပေါ်တွင် လူသွားလမ်းများ တည်ဆောက်ရသည်။

စီမံကိန်းခွဲအတွက်ယဉ်ကျေးမှု(သို့)

ရှေးဟောင်းသုတေသနဆိုင်ရာ စိုးရိမ်မှု

တူးဆွခြင်းလုပ်ရန်လိုအပ်သောလမ်းလုပ်ငန်းဆောင်ရွက်ရာတွင်၁၈၅၂ ခုနှစ် ဟု ရေးထိုးထားသော အမိုးခုံးရေမြောင်းပုံစံများတွေ့ရှိရပြီး၊ အများအားဖြင့် စီးပွားရေးဗဟိုဒေသတွင်ရှိသည်။ ယခင်က ထိုနေရာသည် သင်္ဘောဆိပ် ၃ ခု ရှိသောနေရာဖြစ်သည်။

YHTက မြို့သည် တိုးတက်နေပြီး ဤတိုးတက်မှုနှင့်အတူ ရေမြောင်းဟောင်းများ အဆင့်မြှင့်တင်ရန် လိုအပ်လာသဖြင့် အဆိုပါရှေးဟောင်း အဆောက်အအုံများ ဖျက်သိမ်းခံရနိုင်သည်ဟု သတိပေးပါသည်။

ရေမြောင်းအချို့တွင် ရှေးဟောင်းသုတေသနပစ္စည်းများမတော်တဆ ရှာဖွေတွေ့ရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် The Kempinski Hotel ဆောက်လုပ်ရန်မြေတူးရာမှ အမွေအနှစ် အဆောက်အဦနေရာတွင် ၁၅ ပေအနက်ရှိသောအုတ်အလွှာအမျိုးမျိုးကိုတွေ့ရှိသည်။ အပေါ်ဆုံး ၃ ပေ မှာ အင်္ဂလိပ်ကိုလိုနီခေတ်ပိုင်း ၁၉၂၇ မှ ၁၈၆၇ ကာလမှ အဆောက်အဦ ဖြစ်သည်။

လမ်းလုပ်ငန်းခွင် ရေမြောင်းတူးသောအခါတွင် အလုပ်သမားများသည် ရှာဖွေတွေ့ရှိသမျှကို Trust ကိုအကြောင်းကြားရမည်။

စီမံကိန်းအတွင်းအကောင်းဆုံးအလေ့

အကျင့်များအတွက် အကြံပြုချက်များ

လုပ်ဆောင်ချက်များကို ပူးပေါင်းခြင်းဖြင့်ဝန်ဆောင်မှုများကို တစ်ပြိုင် နှက်ပြုလုပ်နိုင်သည်။

ထည့်သွင်းစဉ်းစားရမည့်အဆောက်အဦး

YHT သည် လေမှုတ်စက်အဆောက်အဦးတွင် retrofitting လုပ်နိုင်သည်ဟု သေချာနားလည်သော်လည်း YHT သည်ယခင်က WB ကို

ကိုထိန်းသိမ်းသည့်အလေ့အကျင့်အတွက်
အကြံပြုချက်များ

စီမံကိန်းအတွက် ရွေးထားသော အဆောက်အအုံ ၃ ခု အပါအဝင် အမွေ
အနှစ်များစွာကို ပဏာမရွေးထားကြောင်းတင်ပြခဲ့သည်။ ပြည်သူလူထု
အတွက် ပိုမိုအကျိုးရှိနိုင်ရန် အခြားအဆောက်အအုံများကိုလည်း စဉ်းစား
နိုင်သည်။

ဗိုလ်ချုပ်ဈေးသည် ကောင်းမွန်သောပဏာမရွေးချယ်မှုဖြစ်သည်။ ယင်း
သည် ရေကြီးရေလျှံပြဿနာမရှိသော်လည်း လူကြိုက်များသည့်နေရာ
ဖြစ်သည်။ မီးဘေးအန္တရာယ်စိုးရိမ်ရပြီး ပျက်စီးဆုံးရှုံးနိုင်သည်။ မီးဘေး
ကာကွယ်ရေးပစ္စည်းများအဆင့်မြှင့်တင်ရေးကို ဦးစားပေးရမည်။ ဈေးသူ
ဈေးသား ကုန်သည်များပါဝင်မှုလည်း လိုအပ်ပြီး ဈေးတွင်း ကောင်းမွန်စွာ
ချိတ်ဆက်ထားသော ကုန်သည်အဖွဲ့ အစည်းများရှိနိုင်သည်။

ယဉ်ကျေးမှုအမွေအနှစ်အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များ
စိုးရိမ်မှုများ ပါနိုင်သလောက်ပါရမည်။ ဆိပ်ကမ်းတွင်ရွေးချယ်ထားသော
ပြန်လည်ပြုပြင်မွမ်းမံနိုင်သည့် ကမ္ဘာစစ် နောက်ပိုင်းမှဆောက်သော အနီ
ရောင် ဂိုဒေါင်များလည်းရှိသည်။

နောက်ဆက်တွဲ (က - ၁၀)

ပထမအကြိမ် လူထုနှင့် ဆွေးနွေးပွဲ
အစည်းအဝေး တက်ရောက်သူများ
လက်မှတ်

ဇယား (က ၁၀ - ၁) တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများ လက်မှတ် (လသာမြို့နယ် - အမျိုးသမီးအုပ်စု)

M / F / Mix Group

Focus Group Discussion Respondent's profile

Date 18 December 2016

Township LOTHA

No	Name	Occupation	Age	Ethnicity	Signature	Remark
၁	ဒေါ်စာပေ	ရွေးကောင်း	၆၂	ဇနီး		
၂	ဒေါ်အေးအေး	အိမ်ထောင်ရေး	၅၈	ဇနီး		
၃	ဒေါ်အေးအေး	အိမ်ထောင်ရေး	၅၄	ဇနီး		
၄	ဒေါ်အေးအေး	အိမ်ထောင်ရေး	၄၀	ဇနီး		
၅	ဒေါ်အေးအေး	ရွေးကောင်း	၆၀	ဇနီး		
၆	ဒေါ်အေးအေး	ရွေးကောင်း	၅၆	ဇနီး		



ဇယား (က ၁၀ - ၂) တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများ လက်မှတ် (လသာမြို့နယ် - အမျိုးသမီး/အမျိုးသားအုပ်စု)

M/F/ Mix Group

Focus Group Discussion Respondent's profile

Date 18 December 2016

Township Latha

No	Name	Occupation	Age	Ethnicity	Signature	Remark
၁၁	ဖိစိန်	ကျောင်းသား/အလုပ်သမား	33	ဗမာ/ကျောက်ဆည်/ဗမာ		ဖုန်းသုံး
၂၀	မအေး	ပရိသတ်	45	ဗမာ		အလုပ်သမား
၃၀	ဦးစော	ရောင်းချသူ	64	ဗမာ		ကျေး
၄၀	ဦးစောအောင်	ရောင်းချသူ	59	ဗမာ		အလုပ်သမား
၅၀	ဦးစောအောင်	Taxi	40	ဗမာ		အလုပ်သမား



ဇယား (က ၁၀ - ၃) တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများ လက်မှတ် (လသာမြို့နယ် - အမျိုးသားအုပ်စု)

M / ~~E~~ / Mix Group

Focus Group Discussion Respondent's profile

Date 18 December 2016

Township Latha

No	Name	Occupation	Age	Ethnicity	Signature	Remark
1.	ဦးကျော်ဝေ	ကျွေးမွေးရေး	54	မာရှပ်ကုဒ္ဒကော		
2.	ဦး မိုး	ကျွေးမွေးရေး	56	မာရှပ်ကုဒ္ဒကော		
3.	ကျော်ကျော်	ကျွေးမွေးရေး	53	မာရှပ်ကုဒ္ဒကော		
4.	ဦး ဇော်ဆွေ	ကျွေးမွေးရေး	63	မာရှပ်ကုဒ္ဒကော	 myint hwe 18/12/16	
5.	ကိုသက်နိုင်ဆွေ	ကျွေးမွေးရေး	25	မာရှပ်ကုဒ္ဒကော		
6.	ဦးညွန့်မောင်	ကျွေးမွေးရေး	47	မာရှပ်ကုဒ္ဒကော		

ဇယား (က ၁၀- ၄) တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသူများ လက်မှတ် (ဗိုလ်တစ်ထောင်မြို့နယ် အမျိုးသမီး အုပ်စု၊ အမျိုးသားအုပ်စု နှင့် အရောအုပ်စု)

Community Consultation on Disaster Risk Management Project, 18 Dec 2016, Botahtaung Township

စဉ်	အမည်	အလုပ်အကိုင်	ကျား/မ	အသက်	ဖုန်းနံပါတ်	လက်မှတ်	မှတ်ချက်
၁	ဒေါ်စေးစေး	မိမိ	မ	၅၀	၀၉၆၇၇၀၅၇၆	စေး	
၂	ဒေါ်လှဝင်း	မိမိ	မ	၆၆	၀၉၂၅၄၂၀၀၅၅	လှ	
၃	ဦးအိုင်	ပင်းမင်း	မ	၂၉	၀၉၄၅၀၈၆၀၇၃	အ	
၄	မြ၊ ဇေ၊ ဝင်း	ဈေးကွက်	မ	၅၁	မရှိ	ဇေ၊ ဇေဝင်း	
၅	မအိ	ကျေးကွက်	မ	၅၂	၀၉-၇၇၂၁၀၅၇၁၇	မအိ	
၆	မအိ	ကျေးကွက်	မ	၇၂	၀၉-၇၇၇-၄၅၀၇၄၅	မအိ	
၇	ဒေါ်အိမ်မိုး	အိမ်မိုး	မ	၅၀	၀၉-၄၂၁၁၄၇၆၇၃	ဒေါ်အိမ်မိုး	
၈	ဒေါ်အိမ်မိုး	မိမိ	မ	၅၃	၀၉-၄၅၀၀၂၅၆၄၃	ဒေါ်အိမ်မိုး	
၁၁	ဒေါ်အိမ်မိုး	ကျေးကွက်	ကျား	၅၀	၀၉-၃၅၂၁၅၈၄၇	ဒေါ်အိမ်မိုး	
၁၂	ဒေါ်အိမ်မိုး	ကျေးကွက်	ကျား	၆၂	၀၉-၃၅၀၀၁၈၇၅၆	ဒေါ်အိမ်မိုး	
၁၃	မအိ	ကျေးကွက်	ကျား	၆၆	၀၉-၄၇၅၀၁၃၇၀၆	မအိ	
၁၄	ဒေါ်အိမ်မိုး	ကျေးကွက်	ကျား	၃၅	၀၉-၃၆၃၆၅၇၂၃၄	ဒေါ်အိမ်မိုး	
၁၅	ဒေါ်အိမ်မိုး	ကျေးကွက်	ကျား	၄၁	၀၉-၇၇၇၇၇၇၇၇	ဒေါ်အိမ်မိုး	

ဇယား (က ၁၀ - ၅) တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာသူများ လက်မှတ် (ပိုလ်တစ်ထောင်မြို့နယ် အမျိုးသမီး အုပ်စု၊ အမျိုးသားအုပ်စု နှင့် အရောအုပ်စု)

Community Consultation on Disaster Risk Management Project, 18 Dec 2016, Botahtaung Township

[illegible]

ယေး (က ၁၀.၆)တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများ လက်မှတ် (ပန်းပဲတန်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေး ဈေးများဌာန)

Consultation Meeting - market

M / F / Mix Group Date 16 18 December 2016

Township Thabeik Kyin market - building (C) Focus Group Discussion Respondent's profile

No	Name	Occupation	DEPT Age	Email Ethnicity	Signature	Remark
1.	ဒေါ်ခင်စန်းစန်း	ကက်စတာဂရုဗျူ	ချေးငွေဌာန အောက်ပိုင်းခရိုင်			၀၉-၇၃၂၂၅၅၆၆
2.	ဒေါ်ဘက်ကုန်	ဂရုဗျူ	"			၀၉-၄၅၀၀၇၇၇၆
3.	ဒေါ်ခင်စန်းစန်း	ချေးတာဝန်ခံ	ထိန်းသိမ်းရေး ဌာန			၀၉-၅၀၈၅၀၆၈
4.	JIM WEBB	ENV SPECIALIST	HATFIELD	jwebb@hatfieldgroup.co.uk		၀၉-၇၇၇၇၇၇၇၆
5.	Bart Robertson	Social Specialist	MIID	b Robertson87@gmail.com		၀၉၂၅၀၇၇၇၇၇
6.	Dr. လွင်လွင်	Consultation Specialist	MIID	lwinlwinwai09@gmail.com		၀၉၅၀၅၃၉၇
7.	May Pannethi	Research Coordinator	MIID	maypannetti@miid.org		၀၉၄၂၀၇၇၇၇၇

နောက်ဆက်တွဲ (က - ၁၁)

ဒုတိယအကြိမ် ပြည်သူ့တွေ့ဆုံဆွေးနွေး ပွဲ
တက်ရောက်လာသူများ လက်မှတ်

ဇယား က ၁၁. ၁ ဒုတိယအကြိမ် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်သူများ လက်မှတ်